

mgyoe.com

SAMPLE BOOK




# ရေနံ တူးချည်

မောင်မြင့်ကြွယ်

# OIL

# JONATHAN BLACK

designed by tin htoon




# ရေနံတန်ခိုးသည်

မောင်မြင့်ကြွယ်

# OIL

JONATHAN  
BLACK



စတုတ္ထ အကြိမ်၊ ၂၀၂၄၊ ဇန်နဝါရီ  
 [ပထမ အကြိမ်၊ (ပထမတွဲ) ၁၉၈၀၊ ဇွန်၊ ရွှေသမင် စာပေ၊  
 (ဒုတိယတွဲ) ၁၉၈၀၊ နိုဝင်ဘာ၊ ရွှေသမင် စာပေ]  
 [ဒုတိယ အကြိမ်၊ ၂၀၀၃၊ ဇူလိုင်၊ အောင်ရတနာ စာပေ]  
 [တတိယ အကြိမ်၊ ၂၀၁၃၊ ဇွန်၊ ဘဝတက္ကသိုလ် စာပေ]

မျက်နှာဖုံး: ပန်းချီ တင်ထွက်:  
 အုပ်ရေ ၅၀၀  
 တန်ဖိုး ၂၀၀၀၀ ကျပ်

မျက်နှာဖုံးနှင့် အတွင်း ပုံနှိပ်သူ ဒေါ်ခင်စိ (၀၂၄၈)၊ ပြည်ဦးဘေ ပုံနှိပ်တိုက်  
 ၁၅၈၊ ၃၇ လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်။

ထုတ်ဝေသူ ဦးနေဝင်း (၀၂၆၄၅)၊ ဘဝတက္ကသိုလ် စာပေ  
 ၁၄၉၊ ၃၇ လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်။

မောင်မြင့်ကြွယ်  
ရေနံကုန်သည်

Oil

Jonathan Black



‘ရေနံ ကုန်သည်’ ကို ဒီလို မြင်ကြသည်။

အင်မတန် ချော၊ အင်မတန် လှ၊ အင်မတန် ချမ်းသာကြပြီး အင်မတန် ရက်စက် ကြမ်းကြုတ်သော ပုဂ္ဂိုလ်များက အင်မတန် သိမ်မွေ့ နက်နဲသော ကျွမ်းကျင်မှုနှင့် လုပ်ကြ ကိုင်ကြလေ့ ရှိသော ကမ္ဘာပေါ်တွင် အညစ်ပတ် အစုတ်ပဲ့ဆုံး လောင်းကစား တစ်မျိုး။

လွမ်းမိုးနိုင်မှု စွမ်းအင် ကြီးမားပြီး ညှိယူ ဖမ်းစားတတ်သော နိုင်ငံ တကာ အရှုပ်တော်ပုံ ဝတ္ထု။

အိုင်ဗင် ဝေါလေ့စ် (စာရေးဆရာ)

‘ရေနံ ကုန်သည်’ သည် ရသာစုံသည်၊ သွက်သည်။

လော့စ်အင်ဂျင်နီယာ တိုင်းမ်စ် (သတင်းစာ)

‘ရေနံ ကုန်သည်’ တွင် မကြိုက်ချင်စရာ အရှိကို အရှိတိုင်း ဖော်ပြ ထားချက်များ ပါဝင်သည်။

ချီကာဂို ဆန်းတိုင်းမ်စ် (သတင်းစာ)

သွက်သွက်လက်လက် ဇာတ်ဆောင်များ၏ စရိုက်ကလည်း ပီပီပြင်ပြင် ကြမ်းကြမ်းရမ်းရမ်း ရမ္မက်ဇောသန်သန် စိတ်ဝင်စားဖွယ် ရေနံလောက ပါတကား။

ဘက်စ်ဆဲလားစ် (မဂ္ဂဇင်း)

လိင်မှု ကိစ္စ အဝဝ လှုပ်ရှားမှု အစုံအလင် သည်းထိတ်ရင်ဖိုစရာ အဖုံဖုံ နှင့် ပြည့်နှက်နေသည်။

ထုတ်ဝေသူ အပတ်စဉ် (ဂျာနယ်)

‘ရေနံ ကုန်သည်’ သည် ကျွန်ုပ်တို့၏ နေ့စဉ် ဘဝကို လွမ်းမိုး ချုပ်ကိုင် ထားသော ပုဂ္ဂိုလ်ကြီးများ၏ လျှို့ဝှက်ကမ္ဘာကို ဟင်းလင်း မြင်စေရသည်။

အိုင်ဗင် ဝေါလေ့စ် (စာရေးဆရာ)

အရှက် အကြောက် ဆိုတာ နတ္ထိ၊ သွက်လက် လိုက်တာကလည်း ပြော စရာ မရှိ။

ဂျေ၊ ပေါလ် ဂက်တီ (သန်းကြွယ် သူဌေးကြီး)



သ္မာ သ္မာဘဝ

ဂျိနသန် ဘလက်သည် ဟန်ဂေရီ လူမျိုး မိဘ နှစ်ပါးမှ ဆင်းသက် ပေါက်ဖွားလာသူ အမေရိကန်ဖွား ပုဂ္ဂိုလ် တစ်ဦး၏ ကလောင် အမည် ဖြစ်သည်။ သူသည် ထိပ်တန်း သတင်းထောက် တစ်ဦး အဖြစ် နှစ်ပေါင်း များစွာ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူ၏ ‘ထောက်လှမ်း စုံစမ်းရေးဆန်ဆန် သတင်း ရေးနည်း ရေးဟန်’ ကြောင့် နာမည် ကျော် ကြား လူသိ များခဲ့သည်။ သူသည် အကြိမ်ပေါင်း မြောက်မြားစွာတွင် မလွဲမရှောင်သာ ရန်သူများနှင့် ကြုံတွေ့ခဲ့ရသလို မိတ်ဆွေများနှင့်လည်း ဆုံတွေ့ခဲ့ရသည်။

တစ်ကြိမ်တွင်မူ သူသည် တပ်မတော်ထဲတွင် ဝင်ရောက် အမှု ထမ်း ဆောင် နေပါက သာမန် အရပ်သား ဘဝတွင် ရှိနေသည်ထက် ပို၍ လုံခြုံမှု ရှိသည် ဆိုသော အကြောင်းပြချက်နှင့် ၎င်းအား တပ်မတော် တွင် ပြန်လည် အမှုထမ်းဆောင်စေရန် အတင်း အဓမ္မ အမိန့် ချမှတ်၍ သူ့ကို ‘ကယ်’ခဲ့ရသည်။

လူမြင်ကောင်းအောင် ဗန်းပြထားသော မျက်နှာစာ နောက်ကွယ်မှ ဖောက်ပြန်မှု အဝဝကို အမှန်အတိုင်း သိအောင် အနံ့ခံ ကောင်းလှသော ထူးခြားလှသည့် သူ့စွမ်းအင် သတ္တိကြောင့် အထူးတလည် အောင်မြင်မှု ရရှိခဲ့သော ဝတ္ထု လေးအုပ်ကို ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်သည်။

ယခု သူသည် အီတလီ နိုင်ငံ၊ ဗင်းနစ်မြို့၌ နေထိုင်လျက် ရှိသည်။

မြန်မာပြန်သူ



### ဂျီနုသန် ဘလက်၏ အမှာစာ

ဤစာအုပ်သည် စိတ်ကူးဖြင့် ဖန်ဆင်းထားသော ဝတ္ထု တစ်ပုဒ် ဖြစ်လင့်ကစား ကမ္ဘာပေါ်ရှိ ရေနံ လောက၌ အမှန်တကယ် လုပ်ကိုင် ဆောင်ရွက်နေကြပုံကို သရုပ် ဖော်နိုင်စေရန် သမိုင်းဝင် အဖြစ်အပျက်များ အပေါ် အများဆုံး အခြေခံခဲ့ပါသည်။

အရှေ့ အလယ်ပိုင်း ဒေသတွင် ရေနံ တူးဖော်ခွင့် ရရှိရေး အတွက် နိုင်ငံ အချင်းချင်း စားကျက် လုကြပုံ၊ နောက်ကျောမှ ဓားနှင့် ထိုးကြပုံ တို့ကို စာရေးသူက ဖော်ပြ ထားချက်များမှာ တိကျ မှန်ကန်ပါသည်။

ဥပမာ ပြရသော် ဒုတိယ ကမ္ဘာစစ်၊ စစ်ရိုက် အတက်ဆုံး အချိန်၌ သမ္မတကြီး ဖရန်ကလင် ဒီ ရုစဗဲနှင့် ဝန်ကြီးချုပ် ဝင်စတန် ချာချီတို့ သည် သံတမန် မဆန်သော ငေါ်တူးသည့် သဝဏ်လွှာများကို တစ်ဦးက တစ်ဦးထံ ပေးပို့ခဲ့ကြကြောင်း ဖော်ပြ ထားပါသည်။

ဤ အချက်အလက်များမှာ လူတိုင်း သိနိုင်သော စစ်မှန်သည့် ကိစ္စရပ်များသာ ဖြစ်ပါသည်။ သို့သော် ထိုအချက်အလက်များကို ရှာဖွေ တွေ့ရှိရန်မှာမူ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ဝေသော အမေရိကန် နိုင်ငံ၏ နိုင်ငံတကာ ဆက်သွယ်ရေး စသော လူသိ မများလှသည့် စာအုပ် စာတမ်းများထဲတွင် မွေနှောက် ရှာဖွေနိုင်ရန် လိုအပ်ပါမည်။

၎င်းအပြင် စာရေးသူက စိတ်ကူးယဉ် သက်သက်ဖြင့် ဖန်ဆင်း ထားသော မဟာ့ မဟာ ရေနံ ကုမ္ပဏီကြီးများက သုံးစွဲကြသည့် မဟာ ဗျူဟာနှင့် နည်းဗျူဟာများမှ သမိုင်းကြောင်း အရ မယိုးမစွဲလိုက်သော ဖြစ်ရပ်များ၊ သို့တည်းမဟုတ် မကြာသေးခင်က တစ်ကမ္ဘာလုံး ခါးသီးစွာ ကြုံတွေ့ ခံစားခဲ့ကြရသည့် ဖြစ်ရပ်ကြီးများသာ ဖြစ်ကြောင်း ဖော်ပြ လိုပါသည်။

ရေနံသည် စည်းစိမ် ချမ်းသာ၊ ရေနံသည် ဩဇာ အာဏာ။

ရေနံသည် စစ် သို့မဟုတ် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည်။

ခြုံငုံ၍ ဆိုရသော် ရေနံနှင့် ရေနံကုန်သည်များသည် တရားဥပဒေကို လုံးဝ အရေးမထားသူများပင်တည်း။

ဂျီနုသန် ဘလက်  
ဗင်းနစ်၊ အီတလီ၊ ၁၉၇၄။

mgyoe.com



ရေနံ ကုန်သည်  
(ပထမပိုင်း)

[ဇွန် ၂၄ မှ ဇွန် ၂၈ (ညနေပိုင်းထိ)]



အခန်း ( ၁ )

ဇွန် ၂၄။

ဂျင်မိ အယ်လ် နော့သ်ကတ်သည် ကြီးမား ထွားကျိုင်းလှသော သူ့ကိုယ် ခန္ဓာကြီးကို သူပိုင် ဘိုးရင်း ၇၂၇/၁၀၀ ဂျက်လေယာဉ်ကြီးပေါ်ရှိ ဧည့်ခန်း သုံး ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ နေရောင်ခြည်နှင့် လဟာပြင် ထဲတွင် အမြဲတစေ နေထိုင်ခဲ့ရမှုကြောင့် ကြေးနီရောင် ပေါက်နေသော အသား အရေနှင့် ကြမ်းတမ်း ခက်တရော်သော နော့သ်ကတ်၏ ရုပ်ရည် သွင်ပြင်တွင် အတွင်း အဇ္ဈတ္တ သန္တာန်၌ ဖြစ်ပေါ်နေသော ပီတိက ရောင်ပြန်ဟပ်လျက် ရှိ သည်။ သူသည် ဘေးနားတွင် ရှိသော ပြတင်းပေါက်မှန်ကို ထွင်းဖောက်၍ ကြည့်လိုက်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးလိုက်သည်။ တရုတ် အစိုးရဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ် အများအပြားသည် သူ့ကို ပီကင်း လေဆိပ် အထိ လာရောက် နှုတ်ဆက်ကြသည်။ အလွန်တရာ ကြီးမားလှသော အောင်မြင်မှုကြီး တစ်ရပ် ပင် ဖြစ်ကြောင်း ထပ်မံ၍ ချီးကျူးခန်း ဖွင့်ကြသည်။

ဘိုးရင်း ဂျက် လေယာဉ်ပေါ်တွင် ပါလာသော လေယာဉ်မယ် လေး ယောက် အနက် တစ်ယောက်က မေးမြန်းလိုက်သည်။

‘မစ္စတာ နော့သ်ကတ်၊ တစ်ခုခုများ လိုချင်ပါသလား ရှင်’  
သူ ပြန်ဖြေသည်။

‘ထုံးစံအတိုင်းပဲပေါ့’

‘ဂျက် ဒင်နီရယ် (ဝီစကီ) နှစ်ပက်ပဲ ထင်ပါရဲ့’

‘ဟုတ်’

လေယာဉ်မယ်ကလေး ပြုံးလိုက်သည်။ သို့သော် ချီတုံချီတုံနှင့် မရဲတရဲ ကလေး ထပ်ခေါ်လိုက်ပြန်၏။

‘မစ္စတာ နော့သ်ကတ်’

‘ဟေ’

ထူထူထဲထဲ မျက်ခုံးမွေးကြီးများ ကြွတက်လာသည်။

‘ကျွန်မ...ကျွန်မက ဝမ်းသာစကား ဆိုပါရစေလား ရှင်’

mgyoe.com

‘ရပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်’

လေယာဉ်ပျံ၏ ဧည့်ခန်းထဲတွင် ရှိသော အရက်မျိုးစုံ ထားရှိသည့် အရက် ဘားဆီသို့ ထွက်ခွာသွားသော လေယာဉ်မယ်ကို နှောသံကတ်၏ မီးခိုးရောင် မျက်လုံး အစုံက လိုက်ကြည့်နေသည်။ လေယာဉ်မယ်က အရက် ဖန်ခွက်ကို ယူလာပြီးနောက် သူ့ ရှေ့ရှိ စားပွဲကလေးပေါ်တွင် တင်ပေးလိုက်သည်။

ဘိုးရင်း လေယာဉ်မှ ရှိစံရွှိက်စံ အင်ဂျင်စက်များ သက်ဝင် လှုပ်ရှားစ ပြုလာသည်။

နှောသံကတ်သည် အရက်ခွက်ကို လောလောဆယ်တွင် ဥပေက္ခာ ပြုထား လိုက်သည်။

သူက နာရီအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး ထိုအိတ်ထဲရှိ ရွှေကြိုးကလေး ကို ဆွဲထုတ်လိုက်သည်။ ထို ရွှေကြိုးထိပ်တွင် ကံကောင်းသော အဆောင် လက်ဖွဲ့ အဖြစ် သူ အမြဲ ဆောင်ထားလေ့ ရှိသော ရွှေနှင့် ပြုလုပ်ထားသည့် ရေနံ တွင်းတူးစင် အသေးစားကလေး တစ်ခု တွဲလောင်းကလေး ပါလာသည်။ ထို ရေနံ တွင်းတူးစင်၏ ထိပ်တွင် ပန်းထွက်လာသော ရေနံများပမာ တရုတ် ဆီးသီးပုံ မဟူရာကျောက် တစ်လုံးကို တပ်ဆင်ထားသည်။ ထို ပစ္စည်းကလေး ကို ကံကောင်းသော အဆောင် လက်ဖွဲ့ အဖြစ် လွန်ခဲ့သော နှစ်ပေါင်း များစွာက ပင် သူ့ကို ပေးခဲ့ခြင်း ဖြစ်ပြီး သူက ထို ပစ္စည်းကလေးကို အတွေး နယ်ချဲ့ရင်း လက်နှင့် ကိုင်၍ ပွတ်သပ်နေစဉ် သူ့ မျက်လုံး အစုံသည် ကျေနပ် နှစ်သိမ့်မှု ကြောင့် အရောင် တလက်လက် တောက်နေသည်။

သူ ပီကင်း၌ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သော ကိစ္စမှာ ရေနံ လုပ်ငန်း ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် သူ့ဘဝ သက်တမ်း တစ်လျှောက်လုံး၌ သရဖူ ဆောင်းစေမည့် ကိစ္စ တစ်ခုပင်တည်း။ သူသည် ခက်ခဲလှသော နောက် ဆုံး အကြိမ် ဆွေးနွေး ညှိနှိုင်းပွဲကို တရုတ် အစိုးရဘက်မှ အရာရှိကြီးများနှင့် အောင်မြင်စွာ ညှိနှိုင်း အဆုံးသတ်နိုင်ခဲ့သည်။ သူသည် သူ့ ကုမ္ပဏီအား ဒေါ်လာ သန်းပေါင်း ရှစ်ထောင် အထိ ဝင်ငွေ ရစေနိုင်မည့် လုပ်ငန်းကြီး တစ်ရပ်ကို ဆု အဖြစ် သယ်ဆောင်လာခဲ့သည်။

ယခု သူသည် သူ့ လက်ခံခဲ့သော ပမာဏ ကြီးမား ကျယ်ပြန့်လှသည့် လုပ်ငန်းကြီးကို အကောင်အထည် ဖော်ရန် အတွက် အိမ်ပြန်ရန် စိတ်စောနေ သည်။

လေယာဉ်ပျံကြီးသည် ပြေးလမ်းပေါ်၌ စတင် ပြေးစ ပြုလေပြီ။

နောသ်ကတ်သည် ရွှေကြိုးနှင့် အဆောင် လက်ဖွဲ့ကလေးကို နာရီအိတ် ထဲသို့ ပြန်ထည့်လိုက်သည်။ ငါ ဒါထက် ပိုပြီး ဝမ်းသာခဲ့ဖူးသည့် ကိစ္စကို စဉ်းစားလို့ မရသေးဟု သူ တွေးနေမိသည်။ သူက ဝိစကီ ဖန်ခွက်ကို ကောက် ကိုင်လိုက်ပြီး တစ်မိမိမိ သောက်နေသည်။

လေယာဉ်ပျံကြီး လေထဲသို့ ရောက်ရှိ ပျံသန်းသောအခါ သူ ရင်ဘတ်ပေါ် ရှိ အိတ်ထဲမှ ဘူးလ် ဒါဟမ် စီးကရက်ဆေး ထည့်ထားသော အထုပ်ကလေးကို ထုတ်ယူလိုက်ပြီး စီးကရက် တစ်လိပ်ကို လိပ်၍ မီးညှိလိုက်သည်။

အဖြူရောင် လေယာဉ် ကိုယ်ထည်ပေါ်တွင် ‘နောသ်ကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီ’ ဟု အပြာရောင်နှင့် ရေးခြယ်ထားသော ဘိုးရင်း ၇၂၇ လေယာဉ်ကြီး သည် ပါရီမြို့ရှိ အော်လီ လေဆိပ်သို့ ဒေသ စံတော်ချိန် နေ့လယ် တစ်နာရီ မထိုးမီကလေးတွင် ဆိုက်ရောက်လာသည်။

ထိုလေယာဉ်ကြီးသည် နောသ်ကတ်နှင့်အတူ ပီကင်းသို့ လိုက်ပါလာသော စပယ်ရှယ်လစ်များနှင့် နည်းပညာဆိုင်ရာ ပညာရှင်များ ဆင်းသက် နေကြသည့် အချိန်ပိုင်းကလေး အတွင်း၌သာ မြေပေါ်၌ ရပ်နားသည်။

နောသ်ကတ်သည် တစ်ဦးချင်းကို လက်ဆွဲ နှုတ်ဆက်ရင်း တရုတ် နိုင်ငံ နှင့် ဆွေးနွေးပွဲ၌ အောင်မြင်အောင် ပါဝင် ဆောင်ရွက် ပေးခဲ့ကြသည့် အတွက် ကျေးဇူး ဥပကာရ တင်ရှိကြောင်း နောက်တစ်ကြိမ် ထပ်ပြောသည်။

ထိုလေယာဉ်သည် ပြေးလမ်းကို သုံးစွဲရန် ဦးစားပေး အဆင့်အတန်းကို ရရှိသောကြောင့် တန်းစီ၍ ရပ်ထားသော ခရီးသည်တင် လေယာဉ် တသီတတန်း ကြီး ရှေ့မှ အရှိန်ယူ မောင်းနှင်လိုက်ပြီးနောက် နိုက်စ်မြို့ဆီသို့ ဦးတည် ပျံသန်း ခဲ့ရာ လေးဆယ့် ငါးမိနစ်ခန့် အကြာတွင် ရောက်ရှိ သွားတော့သည်။

နိုက်စ် လေယာဉ်ကွင်းတွင်လည်း အသင့် စောင့်ဆိုင်းနေသော ကိုယ်ပိုင် အာလူဝက် (Alouette) ရဟတ်ယာဉ်ပေါ်သို့ တိုက်ရိုက် ပြောင်း၍ စီးသည်။ သူသည် လုပ်ရိုးလုပ်စဉ် လိုက်နာရမည် ဖြစ်သော အကောက်ခွန်နှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ စစ်ဆေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုံးဝ လိုက်နာ ခြင်း မရှိချေ။

သူသည် လွန်ခဲ့သော နှစ်ပေါင်း များစွာက သေအံ့မူးမူး ဖြစ်နေသော ပြင်သစ် နိုင်ငံ၏ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းအား ဒေါ်လာ ၅၅ သန်း

mgyoe.com

တန် ရေနံတင် သင်္ဘော ဆောက်လုပ်ရေး ကန်ထရိုက် တစ်ခုကို ပေးအပ်ခဲ့သောကြောင့် သွေးသစ် လောင်းပေးသလို ပြန်ဖြစ်ခဲ့ရသည်။ ကျေးဇူး တင်သွားသော သမ္မတကြီး ချားလ်စ် ဒီဂေါက အမေရိကန် ပြည်ပြေး သန်းကြွယ် သူဌေးကြီးအား ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည့် အပြင် ပြင်သစ် နိုင်ငံထဲသို့ ဝင်ရောက်ရာ လေဆိပ်၊ ရေဆိပ်၊ ကားဂိတ် မှန်သမျှ၌ စစ်ဆေးမှု မှန်သမျှမှ အမြဲတမ်း ကင်းလွတ် စေရမည်ဟု အမိန့် ချမှတ်ပေးခဲ့သည်။

နော့သ်ကတ်သည် အဆိုပါ အထူး အခွင့်အရေး အတွက် အထူးသဖြင့် ဒီကနေ့တွင် ကျေးဇူး အတင်မိဆုံး ဖြစ်သည်။ နိုက်စ် လေဆိပ်သို့ သူ ရောက်ရှိလာသည်ကို အများသူငါ သိရှိသွားကြမည် ဆိုပါက သူ့ကို ပြင်သစ် သတင်းစာ ဆရာများက တပ်ထောင်တာ ဗိုလ်ထုနှင့် လူစု၍ ဝိုင်းကြပေတော့မည်။ တရုတ် နိုင်ငံတွင် ရရှိခဲ့သော အောင်မြင်မှုကြောင့် ဝမ်းသာပြီး ဘဝင်မြင့်သွားမိသည့် တိုင်အောင် နော့သ်ကတ်သည် သတင်းစာ ဆရာများကိုတော့ ရှောင်လိုသည်။ လွန်ခဲ့သည့် နှစ်လကျော်ကျော်ခန့်က စ၍ ‘ဒုတိယ အကြိမ် နိုင်ငံတကာ လောင်စာ အကျပ်အတည်း’ ဟု သတင်းစာဆရာများက ကင်ပွန်းတပ်ကြသည့် ရေနံ ထုတ်လုပ်သော အာရပ် နိုင်ငံများက အနောက် နိုင်ငံအုပ်စု အပေါ် ရေနံကို လျှော့ချ၍ ရောင်းချသည့် ပြဿနာမှာ တစ်စထက် တစ်စ ပိုမို နက်ရှိုင်းလာခဲ့သည်။

သတင်းစာဆရာများသည် လူတကာ သိအောင် ကြော်ငြာထားပြီး ဖြစ်သော တရုတ်ပြည်မှ ဆွေးနွေးပွဲ၏ ရလဒ်ကို မေးမြန်းရုံလောက်မျှနှင့် ကျေနပ်ကြမည် မဟုတ်ချေ။ သတင်းစာဆရာများက သူ့အား လောင်စာဆီ အကျပ်အတည်းနှင့် အာရပ် နိုင်ငံများက ရေနံ မရောင်းသည့် ကိစ္စကို မိုးမွန်အောင် မေးခွန်း ထုတ်ကြပေလိမ့်မည်။

နော့သ်ကတ်သည် ထိုကိစ္စများနှင့် ပတ်သက်၍ လူပုံ အလယ်တွင် ဖြေကြားလိုစိတ် မရှိချေ။ မကြာမီ သူက လခ ပေး၍ ခန့်ထားသော ဒုတိယ ဥက္ကဋ္ဌများ၊ သို့တည်းမဟုတ် ပြည်သူ့ ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက သင့်မြတ်သော အဖြေများကို သူ့ကိုယ်စား ဖြေကြားပေးကြမည်သာ ဖြစ်သည်။

‘ကဲ တို့ အိမ်အပြန် ခရီး စကြရအောင်’

နော့သ်ကတ်က လေယာဉ်မှူးကို ပြောလိုက်သည်။ လေးလေးပင်ပင် ရှိလှသော သူ့ အသံဩကြီးသည် စက်ရှိန် မမြင့်သေးသော ရဟတ်ယာဉ် စက်သံကို လွှမ်း၍ ပေါ်ထွက်လာသည်။

mgyoe.com

သူက အံ့ဩစရာ ကောင်းလောက်အောင် ရဟတ်ယာဉ်ပေါ်သို့ ဖျတ်ဖျတ် လတ်လတ်နှင့် တက်လိုက်ပြီးနောက် တွဲဖက် လေယာဉ်မှူး ထိုင်ခုံတွင် အတင်း အဓမ္မ ဝင်ထိုင်သည်။

ရဟတ်ယာဉ်သည် မြေပြင်ပေါ်မှ ကြွတက်လာပြီးနောက် အနောက် တောင် အရပ်ဆီသို့ ဦးတည် ပျံသန်းတော့သည်။

ခရီးက တိုပါသည်။ မကြာမီ ရဟတ်ယာဉ်သည် ကမ္ဘာ၏ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နှစ်ခြမ်းစလုံးတွင် ရှိသော သူ့ ဂေဟာများ အနက် သူ့ အနှစ်ခြိုက် ဆုံး ဘွန်ဟာ ဂေဟာမှ ရဟတ်ယာဉ် ဆင်းသက်ရာ လေဆိပ်တွင် ဆင်းသက် တော့သည်။

ပင်မ အဆောက်အအုံမှာ ခုနစ်ဆယ့် လေးခန်း ပါရှိသော အဆောက် အအုံကြီး ဖြစ်ပြီး မြေထဲပင်လယ် ဒေသမှ အခြား အိမ်များ၏ ပုံစံ အတိုင်း ကြီးကျယ် ခမ်းနားလှသည်။ နံဘေး ပတ်ပတ်လည်တွင်လည်း အဆောက်အအုံ ငယ်များကို ပင်မ အဆောက်အအုံနှင့် ပနံရအောင် လှလှပပ ဆောက်လုပ်ထား သည်။

ထို အဆောက်အအုံများ အနက် အဆောက်အအုံ တစ်ခုတွင် ၎င်း၏ မြောက်မြားလှစွာသော လက်ထောက်များနှင့် အတွင်းရေးမှူးများ အတွက် ရုံးခန်းများ ရှိနေသည်။ ဘွန်ဟာသည် ဂေဟာ ပိုင်ရှင် အတွက် နေထိုင်ရာ နေအိမ် သက်သက်မျှသာ မဟုတ်။ တစ်ကမ္ဘာလုံးတွင် အနံ့အပြား တည်ရှိနေ သော ၎င်း၏ စီးပွားရေး လုပ်ငန်းများ အပေါ် ချုပ်ကိုင် လွှမ်းမိုးထားသည့် ဂျင်မီ အယ်လ် နော့သ်ကတ်၏ ဗဟို ဌာနချုပ်ပင်တည်း။

အင်္ဂလိပ် လူမျိုး စားဖိုမှူး မက်ဒင်းသည် သူ့ ဆရာသမားကို ပြန်တွေ့ လိုက်ရ သည့် အတွက် နှစ်နှစ်ကာကာ ဝမ်းသာသွားပုံ ရသည်။ သူကလည်း ပီကင်း တွင် ရရှိခဲ့သော အောင်မြင်မှု အတွက် ဝမ်းသာစကား ဆိုသည်။

ဟန်ဆောင်မှု မပါဘဲ ဂုဏ်ယူနေသော နော့သ်ကတ်က ပြန်ဖြေသည်။

‘ကျေးဇူး တင်ပါတယ် မက်ဒင်းရာ၊ တော်တော်ကြီးကို အဆင်ပြေသွား တယ်ကွ’

သူက မေးလိုဟန်နှင့် မျက်စိ ချိုလိုက်သည်။

‘မစ်စ် ဝေါလေ့စ် ဘယ်မှာလဲ’

‘ပါရီမှာ ဈေးဝယ် နေပါတယ် ဆရာ၊ ညနေခင်းကျမှ ပြန်ရောက်လိမ့် မယ် ထင်ပါတယ်’

ရယ်စရာတော့ အကောင်းသားဟု နှောသံကတ်က တွေးလိုက်မိသည်။ သိပ် မကြာသေးခင်က ဆိုလျှင် သူသည် ယခုလို ခရီးရှည် သွားရာမှ ပြန် ရောက်ရောက်ချင်း သူ့ အမျိုးသမီးပေါင်း များစွာထဲမှ တစ်ယောက်ယောက် အား မတွေ့လိုက်ရသည် ရှိသော် စိတ်တိုကောင်း တိုမည်။ ဒေါပင် ပွမိပေလိမ့် မည်။ ယခုမူ သူ ခံစားချက်မှာ သိပ် မထူးခြားလှသလို ဖြစ်နေသည်။ ဥပေက္ခာ ပြုထားသလောက်နီးနီး ဖြစ်နေသည်။

‘မစ္စတာ ရှယ်လက်တာ တစ်ယောက် မွန်းတည့်ပြီး သိပ် မကြာခင်မှာ ရောက်လာပါတယ်၊ သူ့ကို ထုံးစံအတိုင်း အနောက်ဆောင်က သူ သုံးနေကျ အခန်းကျယ်ကြီးထဲမှာ နေရာ ချထားပါတယ်’

မက်ဒင်းက တင်ပြလိုက်ခြင်း ဖြစ်သည်။

‘သူ အခု ဘယ်မှာလဲ’

‘ဆရာ စာဖတ်ခန်းထဲမှာပါ၊ ဆရာ ရောက်လာပြီလို့ သူ့ကို သွားပြော လိုက်ရမလား’

‘နေပါစေ၊ အဲဒီကို ငါ လိုက်သွားမယ်’

ယခု အချိန် အထိ ဝမ်းသာစိတ် မပြယ်သေးသော နှောသံကတ်သည် ချာခနဲ လှည့်လိုက်ပြီး ညာဘက်သို့ သွားသော စင်္ကြံလမ်း အတိုင်း ခြေလှမ်း ကျကြီးများနှင့် ခပ်မြူးမြူး လျှောက်သွားသည်။ စားပွဲများပေါ်တွင် ခြံကြီး ထဲမှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော ပန်းမျိုးစုံ ထိုးစိုက်ထားသည့် ပန်းအိုးများ ရှိနေကြသည်။ နံရံ ပေါ်တွင်လည်း အမြင်သစ် ပန်းချီကား မျိုးစုံ ရှိနေကြသည်။

နှောသံကတ်၏ စာဖတ်ခန်းသည် မျက်နှာကြက် မြင့်သည်။ ကျယ်ကျယ် ပြန့်ပြန့် ရှိသည်။ ကြီးမားလှသော ပြတင်းပေါက်မှ တစ်ဆင့် ဧကပေါင်း များ စွာသော ပန်းခြံနှင့် မြက်ခင်းများ၊ ထို့နောက် မြေထဲပင်လယ်ဆီသို့ ခပ်လျှော လျှော ခပ်ပြေပြေ နိမ့်ဆင်းသွားသည့် သဲသောင်ပြင်တို့ကို မြင်နေရသည်။ စာ ဖတ်ခန်းထဲရှိ မီးလင်းဖိုကြီး၏ ဘေးတစ်ဖက် တစ်ချက်တွင် နံရံထဲ၌ မြှုပ်ထား သော စာအုပ်စင်များက ခြံရံလျက် ရှိကြသည်။

နံရံများပေါ်တွင် ပြင်သစ် ပန်းချီဆရာ ဖောဗစ်၏ ပန်းချီကားများကို ချိတ်ဆွဲထားသည်။ နှောသံကတ် တစ်ယောက် အလုပ် လုပ်သည့် အခါ အဆိုပါ

ပန်းချီကားများပေါ်မှ ရဲရဲတောက် အရောင်များကို ကြည့်၍ တွန်းအား ရယူ လေသလား မသိ။ အခန်းထဲ၌ ရှိသော ပရိဘောဂများသည် စည်းစိမ်ရှိမှုနှင့် အသုံးဝင်မှုတို့ကို အချိုးကျကျ ပေါင်းစပ်ထားသည့် ပရိဘောဂများ ဖြစ်သည်။

ဆင်မြူရယ် ရှယ်လက်တာသည် ဆိုဖာ တစ်လုံးပေါ်၌ ထိုင်ရင်း စာအုပ် တစ်အုပ်ကို ဖတ်နေသည်။

နော့သ်ကတ် ဝင်လာသောအခါ သူသည် ကုလားထိုင်ပေါ်မှ ထ၍ ရှေ့ သို့ တစ်လှမ်းချင်း တိုးလိုက်၏။ သူတို့ နှစ်ယောက်သည် အပြုံး ကိုယ်စီနှင့် လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ သူတို့ နှစ်ဦး၏ နှုတ်ဆက်ပုံမှာ သိဟောင်း ကျွမ်းဟောင်းများ ဖြစ်ကြောင်းနှင့် တစ်ဦး အပေါ် တစ်ဦးက ယုံကြည် စိတ် ချမှု အပြည့်အဝ ရှိကြောင်း သက်သေပြလျက် ရှိသည်။

သူတို့ နှစ်ဦး၏ သွင်ပြင်မူရာကတော့ အကြီးအကျယ် ကွဲပြား ခြားနား သည်။ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် ယခုထက်တိုင် သန်မာ တောင့် တင်းလျက် ရှိသော နော့သ်ကတ်သည် အရပ် ငါးပေ ကိုးလက်မထက် ပို၍ မြင့်ပုံ မရသော ဆင်မြူရယ် ရှယ်လက်တာ အပေါ်တွင် မိုးလျက် ရှိသည်။ ကျစ်ကျစ်လျစ်လျစ်နှင့် သပ်သပ်ရပ်ရပ် ဝတ်စားထားသော ရှယ်လက်တာ၏ ရုပ်ရည်မှာ ကြည့်ပျော်ပျော် ဖြစ်သော်လည်း အနည်းငယ် မှန်တေတေ ဖြစ်နေ သလို ထင်ရသည်။

ဆင်မြူရယ် ရှယ်လက်တာသည် နော့သ်ကတ်၏ တရားဝင် ရှေ့နေကြီး ဖြစ်သည်။ လုပ်ငန်း သဘော အရမူ သူသည် ရေနံ သန်းကြွယ် သူဌေးကြီး၏ အမေရိကန် နိုင်ငံမှ ကိုယ်ပွားပင် ဖြစ်သည်။

နော့သ်ကတ်သည် ပြင်သစ် နိုင်ငံ၌ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့လေပြီ။ သို့သော် နော့သ်ကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီ (နစ်ကို) နှင့် အဓိက လုပ်ငန်းခွဲများမှာ အမေရိကန်ရှိ ကော်ပိုရေးရှင်းကြီးများပင်တည်း။ ထို ကော်ပိုရေးရှင်းကြီးများ၏ ရုံးချုပ်မှာ ရှယ်လက်တာ နေထိုင်ရာ နယူးယောက် မြို့တွင် ရှိနေပြီး ရှယ်လက်တာ ကိုယ်တိုင်လည်း ၎င်း၏ ရှေ့နေ ရုံးကို နယူး ယောက် မြို့မှာပင် ဖွင့်လှစ်ထားသည်။ ရှယ်လက်တာသည် နော့သ်ကတ်၏ အားအထားရဆုံး လက်ထောက်နှင့် ညာလက်ရုံး အဖြစ် တာဝန် ယူရသည်။

နော့သ်ကတ်က ကြီးမားသော မဟာဗျူဟာများကို ချမှတ်သည်။ ဆမ် ရှယ်လက်တာက အဆိုပါ မဟာဗျူဟာများကို ဥပဒေကြောင်း အရ ဘောင် ဝင်အောင် ပြုပြင်ပြီး အကောင်အထည် ဖော်နိုင်အောင် အကွက် ရိုက်ပေးရသည်။

mgyoe.com

သာမက နှစ်စဉ် ဒေါ်လာ သိန်းကျော် ရရှိသော ဘုတ်အဖွဲ့ဝင် လူကြီးများနှင့် ထိပ်ပိုင်းရှိ ဝန်ထမ်းများကို မျက်ခြည်မပြတ် ကြီးကြပ် ကွပ်ကဲရသူ ဖြစ်သည်။ သူတို့ နှစ်ယောက် ပေါင်း၍ လုပ်ငန်းများကို ထပ်မံ တိုးချဲ့နေကြဆဲပင်။

သူတို့ နှစ်ဦးစလုံး ထိုင်မိကြသောအခါ နှော့သံကတ်က စပြောလိုက်သည်။

‘တယ်လီဖုန်းနှင့်တုန်းကတော့ မင်းက ငါ့ကို ဟ ဟ မပြောပါလား ဆမ်ရ’

နှော့သံကတ် တစ်ယောက် ပီကင်းတွင် ရှိနေစဉ် ဆမ် ရှယ်လက်တာက အရေးကြီးသော ကိစ္စများကို တိုင်ပင်ရန် ရှိသဖြင့် သူ ဘွန်ဟာသို့ လာခဲ့မည် ဆိုတာလောက်သာ တယ်လီဖုန်း ဆက်၍ ပြောခဲ့သည်။

ရှယ်လက်တာက မဲ့မဲ့ရွဲ့ရွဲ့နှင့် ပြန်ပြောလိုက်၏။

‘နယူးယောက်နှင့် ပီကင်း တယ်လီဖုန်းလိုင်းမှာ ကြားက ဖြတ်ပြီး နားထောင်ချင်တဲ့လူ ဘယ်နှယောက်လောက်တောင် ရှိမယ် ထင်လို့လဲ’

နှော့သံကတ်၏ မီးခိုးရောင် မျက်လုံးများက စိတ်ဝင်စားလာပုံ ရသည်။

‘ကဲ မင်း ဒီကို ရောက်လာပြီလေ၊ မင်းနှင့် တွေ့ရတဲ့ အတွက် ငါ ဝမ်းသာ ရတော့မှာလား’

‘ဝေးသေးတယ်၊ ကျုပ် ပြောရမယ့် စကားက သိပ် မကောင်းလှဘူး ဂျင်မိ’

‘ငါ ပြောမယ့် စကားကတော့ သိပ်ကို ကောင်းတယ်ကွ’

စိတ်ဓာတ် တက်ကြွနေသော နှော့သံကတ်က ရှယ်လက်တာ၏ စကားကို မသိချင်ယောင် ဆောင်လိုက်သည်။

‘အကောင်းတကု အကောင်းဆုံးပဲ၊ အေးလေ၊ မင်းလည်း ကြားပြီးသား ဖြစ်မှာပါ၊ တို့ကတော့ မဟာ ခြေလှမ်းကြီး တစ်လှမ်းကို လှမ်းခဲ့ပြီ ဆမ်ရ’

သူ ဘဝ သက်တမ်းတွင် ဤလုပ်ငန်းသည် အလွန် ကြီးမားသော ချက်ကောင်းပင် ဖြစ်သည်။ တရုတ် နိုင်ငံသည် အလွန် ကြီးမားသော ရေနံသိုက်ကြီးများကို တူးဖော်ရာတွင် အရှင်းရှင် နိုင်ငံများထံမှ အကူအညီ ရယူလိုကြောင်း စကား ကမ်းလှမ်းလာသည်။

မဟာ ရေနံ ကုမ္ပဏီကြီးများကတော့ သမားရိုးကျ ဆက်သွယ်ပုံ ဆက်သွယ်နည်း လမ်းကြောင်းအတိုင်း မယုတ်မလွန် ပြန်လည် မေးစမ်းသည့် ပုံစံနှင့် တုံ့ပြန်ကြသည်။

တသီးတခြား ရပ်တည်နေသူ ရှေနံ ကုမ္ပဏီပိုင်ရှင် နှောသ်ကတ်ကတော့ ဆိုဗီယက် ယူနီယံနှင့် ဆက်သွယ်၍ ရှေနံ လုပ်ငန်းကို လုပ်ကိုင်ခဲ့သော အိုစီ ဒင်တယ် ရှေနံ ကုမ္ပဏီမှ အာမန် ဟမ်းမား၏ လုပ်ပုံ ကိုင်ပုံကို အတုယူခဲ့သည်။

နှောသ်ကတ်သည် ပီကင်းသို့ အခေါက်ခေါက် အခါခါ သွားခဲ့ပြီး တရုတ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ကိုယ်တိုင် ကိုယ်ကျ ဆွေးနွေးခဲ့သည်။ နောက် ဆုံးတွင် ဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့သည်။ ရက်သတ္တ နှစ်ပတ်ကြာ နေထိုင်ခဲ့ သော နောက်ဆုံး အခေါက်တွင် သူ ဆောင်ရွက် ပေးရမည့် လုပ်ငန်းများနှင့် ကန်ထရိုက် စာချုပ်ပါ အချက်အလက်များကို တိတိကျကျ သဘော တူညီမှု ရရှိခဲ့ကြသည်။

နစ်ကို ကုမ္ပဏီသည် တရုတ် နိုင်ငံ အတွင်းရှိ ကြီးမား ကျယ်ပြန့်လှသော နေရာ ဒေသများတွင် ရှေနံ ရှာဖွေခွင့်နှင့် ရှေနံ တူးဖော်ခွင့်ကို အထူး အခွင့် အရေး သတ်မှတ်ချက်များနှင့် ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ပြီး ထွက်ရှိ လာ သမျှသော ရှေနံပေါ်တွင်လည်း ရာခိုင်နှုန်း အတော်များများ နစ်ကို ကုမ္ပဏီက ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။

တစ်ဖန် နစ်ကိုသည် တရုတ် နိုင်ငံတွင် ရှေနံ ပိုက်လိုင်းများ၊ ရှေနံချက် စက်ရုံများ၊ ရှေနံ ဓာတုဗေဒ စက်ရုံများ၊ ဓာတ်မြေဩဇာ စက်ရုံများကို တည် ဆောက်၍ ဆယ်နှစ်တိတိ ဦးစီး လုပ်ကိုင်ခွင့်ကိုလည်း ထပ်မံ ရရှိဦးမည် ဖြစ် သည်။

ဤ သဘော တူညီချက် အရ အမေရိကန် နိုင်ငံနှင့် နစ်ကို ကုမ္ပဏီ အတွက် ကုန်သွယ်မှု အပေးအယူ ရှင်းတမ်းပိုင်းတွင် ဒေါ်လာ သန်း ရှစ် ထောင်ကျော် တိုးတက် ရရှိ လာစေလိမ့်မည်ဟု စီးပွားရေး ပါရဂူများက ခန့် မှန်းကြသည်။

အဆိုပါ သဘော တူညီချက်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်မီ အမေရိကန် အစိုးရ၏ သဘော တူညီ ခွင့်ပြုချက်ကိုတော့ ထုံးစံ အတိုင်း ရရှိဖို့ လိုအပ်သည်သာ။ သို့တိုင်အောင် အမေရိကန် နိုင်ငံ၌ ဖြစ်ပေါ် နေသော လောင်စာဆီ အခက်အခဲနှင့် စွမ်းအင် အကျပ်အတည်းများကြောင့် လိုအပ်မည် ဖြစ်သော သဘော တူညီ ခွင့်ပြုချက်အား ဆောလျင်စွာ ခွင့်ပြု ပေး လိမ့်မည်ဟု နှောသ်ကတ်က တထစ်ချ ယူဆထားသည်။

‘ဟုတ်တယ်ကွ၊ တို့ကတော့ မဟာ ခြေလှမ်းကြီး တစ်လှမ်းကို လှမ်း ခဲ့တာပဲ’

နော့သံကတ်သည် ကြီးမားလှသော သူ့လက်ဖဝါး နှစ်ဖက်ကို ပွတ်သပ် ရင်း နောက်တစ်ကျော့ ထပ်ပြောလိုက်ပြန်၏။

ဆမ် ရှယ်လက်တာကတော့ ခေါင်းမာနေဆဲပင်။

‘အဲဒါကိုက ပြဿနာပဲပေါ့၊ ဂျင်မ်ရ၊ ခင်ဗျားနှင့် နစ်ကိုက ခြေလှမ်း တွေ သိပ်ကျဲလွန်းတာကိုး’

‘ဟေ့ ခဏ နေစမ်းပါဦးကွ၊ ငါကတော့ အားလုံးက ဝိုင်း လက်ခုပ်တီး နေကြတယ်လို့ ထင်နေတာ’

နော့သံကတ်၏ မျက်ခုံး နှစ်ဖက်က တွန့်သွားသလို မေးကြောကြီးများ တင်းလာသည်။ ရှယ်လက်တာက ပြန်ဖြေသည်။

‘အားလုံးနီးပါး ဆိုပါတော့ဗျာ၊ စာနယ်ဇင်းတွေကတော့ ခင်ဗျားကို လောင်စာဆီ အခက်အခဲကို ဒိုင်ခံ ဖြေရှင်းပေးမယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်၊ ကုန်သွယ်မှု အပေးအယူ ရှင်းတမ်း ကွာဟချက် ပျောက်ကွယ်သွားအောင် တစ်ဦးတည်း ဆောင်ရွက်ပေးနိုင်မယ့် ရေနံ လုပ်ငန်းရှင်ကြီးလို့ ဆိုနေကြတာ ပဲ၊ သတင်းစာတွေနှင့် သတင်း မဂ္ဂဇင်းတွေကို ဖတ်မယ်၊ တယ်လီဗီးရှင်းက သတင်း ဝေဖန်သူတွေကို နားထောင်ကြည့်မယ် ဆိုရင် ခင်ဗျားဟာ အမျိုးသား လူစွမ်းကောင်းကြီး တစ်ယောက် ဖြစ်နေပြီပဲ’

နော့သံကတ်က ဒေါနှင့် မောနှင့် မေးလိုက်သည်။

‘ဒါဖြင့်ရင် ဂယက်ရိုက်အောင် လုပ်နေတာက ဘယ်သူတွေလဲကွ’

‘ဘယ်လူတွေလဲ ဟုတ်လား၊ မဟာ လုပ်ငန်းရှင်ကြီးတွေပဲပေါ့ဗျာ၊ အဲဒီ လုပ်ငန်းရှင်ကြီးတွေရဲ့ အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်း မှန်သမျှကို နစ်ကို က ချိုးဖောက်ခဲ့တယ်၊ အခုဆိုရင် အဲဒီ အဖွဲ့ဝင်တွေကို တရုတ် နိုင်ငံထဲ ဝင် လို့ မရအောင် ပိတ်ပင် တားဆီးတော့မယ်ဆဲဆဲ ဖြစ်နေပြီ၊ အဲဒါကတင် သူတို့ အုပ်စုထဲမှာ ကုလားသိုက်ထဲ ကျား ဝင်ကိုက်သလို ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ပေါ့ ကိုယ့်ဆရာရဲ့’

နော့သံကတ်က ပို၍ မျက်မှောင် ကုတ်လိုက်သည်။ အနောက်အုပ်စု နိုင်ငံ စုစုပေါင်း၏ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိသော ရေနံသိုက်များ၊ ရေနံချက် စက်ရုံများနှင့် ဖြန့်ဖြူးရေးဆိုင်ရာ ကိရိယာများကို လက်ဝါးကြီးအုပ် ပိုင်ဆိုင် ထားကြသည့် လက်တစ်ဆုပ်စာ ဆူပါ ကော်ပိုရေးရှင်းကြီးများ၊ တစ်နည်း ဆို ရသော် မဟာ လုပ်ငန်းရှင်ကြီးများအား မကြာခဏ ဆိုသလို နော့သံကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီက အန်တုခဲ့သည်။ ဆန့်ကျင်ဘက် လုပ်ခဲ့သည်။

တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် ကြိုးပမ်းနေကြသယောင်ယောင် အသံ ကောင်း ဟစ်နေကြသော်လည်း မဟာ ရေနံ ကုမ္ပဏီကြီးများသည် သူတို့ အုပ်စု ၏ ဩဇာ တိက္ကမ တည်မြဲရေး အတွက် ကျိတ်၍ လက်ချင်း တွဲနေကြသည်။ နစ်ကိုသည် တသီးတခြား ရပ်တည်နေသော ရေနံ ကုမ္ပဏီများထဲတွင် အကြီး ဆုံး ဖြစ်ပြီး သူတို့ ပြောသမျှ ဆိုသမျှကို တစ်ခွန်းမျှ ပြန်မပြောသော သေဖော် သေဖက် မဟုတ်သောကြောင့် သူတို့ အုပ်စုသည် နစ်ကို အပေါ် မကျေချမ်းနိုင် စရာ အငြိုး အတေးပေါင်း မြောက်မြားစွာ ရှိနေကြသည်။

ဈေးနှုန်း သတ်မှတ်ရေး သဘော တူညီချက်များတွင် နစ်ကိုသည် ဘယ် တုန်းကမျှ ဝင်မပါခဲ့ချေ။ နစ်ကို ကုမ္ပဏီက ထုတ်လုပ် ရောင်းချသည့် နစ်ပီ တံဆိပ် ဓာတ်ဆီကို အခြား အခြားသော မဟာ ရေနံ ကုမ္ပဏီကြီးများ ထုတ် လုပ် ရောင်းချသော ဓာတ်ဆီများထက် တစ်ဂါလန်လျှင် နှစ်ပြားမှ လေးပြား အထိ ဈေးလျှော့၍ ရောင်းသည်။ ပိုဆိုးသည်မှာ အခြေအနေ သိပ်မဆိုးသေး သော ရေနံစိမ်း အထွက် ကျဆင်းမှု အပေါ် 'တစ်ကမ္ဘာလုံး၌ စွမ်းအင် အခက် အခဲ ဖြစ်လေပြီ' ဟု မမှန်မကန် ပုံကြီးချဲ့ပြီး အကွက် ဆင်သည့် ကိစ္စများ၌ နစ်ကိုက လုံးဝ မပါဝင်ခဲ့ခြင်းပင်တည်း။

ယခင်က ဖြစ်ပွားခဲ့သော ရေနံ ရှားပါးမှု ကပ်ဆိုးကြီးနှင့် ကြုံကြိုက်စဉ် ကလည်း ထိုကာလ တစ်လျှောက်လုံး သူနှင့် ဆက်သွယ်နေသော ဖောက်သည် များနှင့် ဖြန့်ဖြူး ရောင်းချ ပေးသူများအား သာမန် သတ်မှတ်ချက် ပမာဏ အတိုင်း ပေးပို့ခဲ့ပေသည်။ သူက ဒီလို အပေါက်မျိုး ချိုးလိုက်သောကြောင့် ရှားပါးသွားပြီဟု အကြောင်းပြ၍ ထုတ်ပေးနေကျ ရေနံ ပမာဏကို တစ်ဝက် အထိ လျှော့ချခဲ့ကြသော မဟာ လုပ်ငန်းရှင်ကြီးများ အဖို့ လူပုံ အလယ်တွင် သိက္ခာကျစရာ ဖြစ်ခဲ့ကြရသည်။

နော့သ်ကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီသည် ပထမ အကြိမ်နှင့် မကြာ ခင်က ဖြစ်ပွားခဲ့သော အာရပ် နိုင်ငံများက ရေနံ သပိတ်မှောက်သည့် ကိစ္စမှာ ပင်လျှင် ရေနံ ထုတ်လုပ်မှုကို လုံးဝ မထိခိုက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပါရှန်း ပင်လယ်ကွေ့မှ စော်ဘွား တစ်ဦး အုပ်စိုးသော ကျွန်းကလေးပေါ်ရှိ နစ်ကို၏ ရေနံ တွင်းများသည် ပုံမှန်အတိုင်း အပြည့်အဝ ဆက်လက် ထုတ် လုပ် ပေးနေဆဲပင်။

ယခု အချိန်တွင်မူ နစ်ကိုသည် ပီကင်းနှင့် စေ့စပ် ဆွေးနွေးရာ၌ အောင် မြင်လှ ဆဲဆဲ ဖြစ်နေပြန်လေပြီ။

ရယ်လက်တာက ဆက်ပြောသည်။

‘ဒီကမ္ဘာပေါ်မှာ နံ့နံ့စပ်စပ် မရှာဖွေရသေးတဲ့ ရေနံ အများဆုံး ရနိုင်မယ့် နောက်ဆုံး ဒေသကြီး တစ်ခုဟာ တရုတ် နိုင်ငံပဲ။ ဖြစ်နိုင်တဲ့ အလားအလာကလည်း အသင်္ချေ အနန္တ၊ ရနိုင်မယ့် အမြတ်အစွန်းကလည်း အနမတဂ္ဂဆိုတော့ ဒီ မဟာ လုပ်ငန်းရှင်ကြီးတွေက စက်ရုံ ဆောက်တဲ့ လုပ်ငန်း၊ လုပ်ငန်း ဆောင်ရွက်ခွင့် ကန်ထရိုက်၊ အဲဒါတွေ အတွက် တရုတ် နိုင်ငံက ပေးမယ့် အထူး အခွင့်အရေး၊ အဲဒါတွေ အားလုံးကို သူတို့ချည်းပဲ ဝင်လုပ်ချင်လာကြတယ်။ နစ်ကိုက အဲဒါတွေကို လုပ်ခွင့် မရနိုင်အောင် တားဆီးဖို့နှင့် ခင်ဗျားကို အမှည့်ခြွေ ခြွေဖို့၊ ပြီးတော့ နစ်ကိုကို တစ်စစီ ဖျက်ဆီးပစ်ဖို့ မဟာ လုပ်ငန်းရှင်ကြီး သုံးခု လက်တွဲလိုက်ကြပြီ’

နော့သ်ကတ် တစ်ယောက် အံ့ကြွ ပေါက်ကွဲလေပြီ။

‘ဟေ့ ဆမ်၊ ငါ့လခွေးမှပဲ၊ ဒီ ငတိတွေက အထူး လေ့လာရေး အဖွဲ့တွေ လျှောက်ဖွဲ့လို ဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း ဝင်လိုက် ထွက်လိုက် လုပ်လို လုပ်၊ ငါကတော့ ဘာမှ မလုပ်ဘူး၊ ငါက ပီကင်းကို သွားပြီး ကိန်းဂဏန်းတွေနှင့် အချက်အလက်တွေကို အမှန်အတိုင်း တင်ပြ ဆွေးနွေးခဲ့တယ်၊ သူတို့လည်း အဲဒီလို လုပ်နိုင်တာပဲ မဟုတ်လား’

‘ဒါပေမဲ့ သူတို့က အဲဒီလို မလုပ်ဘူး၊ အခုတော့ သူတို့ အဖွဲ့ဝင် လူကြီးတွေက ဘာဖြစ်လို့ အဲဒီလို မလုပ်သလဲ ဆိုတာ သိချင်လာကြတဲ့ အတွက် မတန်တဆ လခ ယူထားတဲ့ ထိပ်ပိုင်းက အရာရှိကြီးတွေဟာ နှလုံး ရောဂါ ဖြစ်ကုန်ကြပြီ၊ အလုပ် တည်မြဲရေး၊ သိက္ခာ မကျရေးနှင့် ကော်ပိုရေးရှင်းရဲ့ ဂုဏ်သရေကို ထိန်းသိမ်းရေး အတွက် သွေးနှင့် ဆေးမှ ဖြစ်တော့မယ်၊ ခင်ဗျား သွေး၊ ကျုပ်တို့ရဲ့ သွေး၊ နစ်ကိုရဲ့ သွေးနှင့်ဗျ’

ရေနံ ကုန်သည်ကြီးက ပြောလိုက်သည်။

‘ကုမ္ပဏီကြီး သုံးခုရဲ့ ဥက္ကဋ္ဌ သုံးယောက်က ငါ့ကို စိုက်လိုက်မတ်တတ် တွယ်ဖို့၊ နစ်ကိုကို အလဲထိုးဖို့ ချက်ချင်းကြီး ဆိုသလို ဆုံးဖြတ်လိုက်ကြတာ တော့ မဟုတ်ဘူး၊ နောက်ကွယ်က ကြိုးဆွဲနေတာ ဘယ်သူလဲ’

‘ဂျာဆီ ခရက်စ်’

နော့သ်ကတ်က ကြီးမားလှသော လက်သီးကို ဆုပ်လိုက်သည်။ သူနှင့် သူပိုင် ကုမ္ပဏီများသည် ဂျာဆီ ခရက်စ် ရေနံ ကုမ္ပဏီနှင့် အပြန်အလှန် တွယ်လာကြသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့လေပြီ။

ဆက်တိုက် ပြောင်းလဲလာသော ဂျာဆီ ခရက်စ်၏ အုပ်ချုပ်သူများက လည်း နစ်ကိုအား ဂျာဆီ ခရက်စ်က သဲသဲမဲမဲ ရန်ငြိုးထားနေသည့် ကိစ္စကို အမွေ ဆက်ခံထားကြသည်။

ယခုဆိုလျှင် နှော့သံကတ်သည် ဂျာဆီ ခရက်စ်၏ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ဘုတ်အဖွဲ့ ချယ်ယာမင် အဖြစ် လက်ရှိ ဆောင်ရွက်နေသော သူ့အား အမုန်းတီးဆုံး ပုဂ္ဂိုလ် ပါဝယ် ပီးယားစ်နှင့် ရင်ဆိုင်ရတော့မည်။

ဂျင်မိ နှော့သံကတ်က မျက်မှောင် ကုတ်လိုက်၏။

‘ဆမ် မင်း မေ့နေပြီ ထင်တယ်၊ နစ်ကိုဟာ လမ်းထောင့်က ကွမ်းယာဆိုင် မဟုတ်ဘူး၊ တို့မှာ ပုံသေ ပိုင်ဆိုင် ပစ္စည်း တန်ဖိုး စုစုပေါင်း ဒေါ်လာသန်း သုံးထောင်ကျော်နှင့် ဝန်ထမ်း သုံးသောင်းကျော် ရှိတယ်ကွ’

ရှယ်လက်တာက မှန်တေတေ ဖြစ်နေဆဲပင်။

‘နစ်ကိုဟာ ခုထက်ထိ မဟာ လုပ်ငန်းရှင် အဖွဲ့ထဲက အဖွဲ့ဝင် တစ်ဦး မဟုတ်သေးဘူး၊ အိတ်ဇန် (Exxon) ကိုပဲ ဥပမာ ထားကြည့်၊ သူ့ ပုံသေ ပိုင်ဆိုင် ပစ္စည်း တန်ဖိုးက နစ်ကိုရဲ့ ရှစ်ဆလောက် ရှိတယ်၊ နှစ်စဉ် ရနေတဲ့ ဝင်ငွေကလည်း ဒေါ်လာ သန်း နှစ်ထောင့်ငါးရာနီးနီး ရှိတယ်၊ ဂျာဆီ ခရက်စ် တစ်ခုတည်းကတောင် နစ်ကိုထက် အများကြီး ပိုကြီးတယ်၊ သူက ရစ်ချ်လင်း ကွန်ဆိုလီဒီတတ်တက်နှင့် ဝက်စတင်း အင်းပက်တို့နှင့် လက်တွဲထားကြတယ်၊ သူတို့ သုံးဦး ပေါင်းလိုက်ရင် အိတ်ဇန်ထက်တောင် အကြံအဖန် ပိုလုပ်နိုင် တော့မှာပေါ့’

သူသည် ခဏလောက် ငြိမ်ကျသွားသည်။ ပါးစပ်ကို တင်းတင်း စေ့ထားပြီး နှုတ်ခမ်း ထောင့်စွန်း နှစ်ခုမှာ အောက်ဘက်သို့ ကုပ်ကျနေသည်။ သူက ဆက်ပြောသည်။

‘မဟာ လုပ်ငန်းရှင်ကြီးတွေက သီးခြား ရပ်တည်နေတဲ့ လုပ်ငန်းလေးတွေကို ဖျက်ဆီးပစ်ဖို့ အလွန် ဝါသနာ ပါကြတယ် ဆိုတာ ခင်ဗျားကို ပြောပြစရာ မလိုပါဘူး၊ ဂျာဆီ ခရက်စ်က ဖန်တီးလိုက်တဲ့ သုံးပွင့်ဆိုင် အုပ်စုဟာ နစ်ကိုကို ဖျက်ဆီး ပစ်နိုင်တယ်’

ရှေနံသည် မင်းမဲ့ဝါဒကို ဘယ်တော့မှ မပြောင်းလဲစေသော ဥပဒေ တစ်မျိုး ဖြစ်သည်ဟု နှော့သံကတ်က တွေးလိုက်မိသည်။ ရှေးရှေးတုန်းက ဆိုရင် ကုမ္ပဏီကြီးများနှင့် သူတစ်ပါး မြေကို ငှားရမ်းပြီး မောင်ပိုင် စီးလိုသူများသည်

mgyoe.com

ခရိုင်ရုံးမှ စာရေးကို လာဘ်ထိုး၍ မြေဂရန်များကို ဖျောက်ဖျက်ခိုင်းကြသည်။ မမှန် စာရင်းများ ရေးသွင်းခိုင်းကြသည်။ ကြေးစား လူမိုက်များကို ငှား၍ ငွေကြေး အနည်းငယ်ကိုသာ ရင်းနှီး မြှုပ်နှံနိုင်သူများအား သူတို့ ငှားရမ်းထားသည့် မြေပေါ်မှ အတင်း မောင်းထုတ်ကြသည်။ သူတို့ပိုင် တွင်းတူးစင်များကို ခိုင်းနမိုက်နှင့် ဖောက်ခွဲ ပစ်ကြသည်။ သူတို့ ငှားထားသော ရေနံ တွင်းတူးသမားများကို အကြမ်း ဖက်ကြသည်။ သတ်တောင် သတ်ပစ်ကြသည်။

မရှိမဲ့ ရှိမဲ့ ငွေကြေး အနည်းငယ်နှင့် အလုပ် လုပ်ရသော ပျံကျ တွင်းတူးသမားများသည် သည်းညည်းခံနိုင်လွန်းမှသာ၊ သို့တည်းမဟုတ် သူတို့ကို အနိုင်ကျင့်လာသည့် ပုံစံအတိုင်း ဓားကို ဓားချင်း လှံကို လှံချင်း ကြမ်းကြမ်း တမ်းတမ်း လက်တုံ့ပြန်နိုင်ကြမှသာ ဆက်လက် ရပ်တည်နိုင်ကြသည်။

အခု ဒီကိစ္စတွေ တကယ်ပဲ ပြောင်းလဲ သွားလေပြီလား။  
နော့သ်ကတ်က မေးလိုက်သည်။

‘ကဲ ရှေ့နေကြီး၊ ကျုပ်တို့ ဘက်က ဘာလုပ်နိုင်စရာများ ရှိသလဲ’  
ရှယ်လက်တာက ပြန်ဖြေသည်။

‘သိပ်မရှိလှဘူး၊ တစ် နစ်ကိုက လက်လီ ရောင်းဈေးကို မဟာ လုပ်ငန်းရှင်ကြီးတွေရဲ့ ဈေးနှုန်းနှင့် တစ်ညီတည်း ဖြစ်အောင် မြှင့်ပေးတာနှင့် စရမယ်၊ တစ်ချိန်တည်းမှာပဲ လောင်စာဆီ ရှားပါးနေပါပြီ ဆိုတဲ့ သူတို့ရဲ့ လုပ်ဇာတ်ကို ဆက်ထိန်းပေးတဲ့ အနေနှင့် လက်ရှိ ရေနံ ထုတ်လုပ်မှုကို လျှော့ချပစ်ရမယ်’

‘မလုပ်ဘူး’  
ရှေ့နေကြီးက နည်းနည်းလောက် ပြုံးလိုက်သည်။

‘နှစ် တရုတ် နိုင်ငံနှင့် လုပ်ဖို့ စီစဉ်ထားတဲ့ ကိစ္စမှာ ဂျာဆီ ခရက်စ် အပါအဝင် သုံးဦး အဖွဲ့ကို နည်းနည်းပါးတော့ ခွဲဝေ ပေးရလိမ့်မယ်’  
နော့သ်ကတ်က ခပ်ပြတ်ပြတ် ဝင်ပြောသည်။

‘ကျုပ်က ဒီငတ်တွေကို ဘာတစ်ခုမှ မပေးနိုင်ဘူး’  
ရှယ်လက်တာ၏ အပြုံးက ပိုကျယ်ပြန့်လာသည်။

‘သုံး’  
‘တို့ ဒီခွေးမသားတွေနှင့် အပြတ် ရင်ဆိုင်မယ်’

ဆမ် ရှယ်လက်တာက သူ့ သူငယ်ချင်းကို ခပ်မှန်မှန် ပြန်စိုက်ကြည့်နေသည်။

နော့သ်ကတ်သည် သူ လုပ်ချင်တာကို တဖောက်ကန်း လုပ်တတ်သော

ဥတစ်လုံး တစ်ကောင်ကြွက် လူကြမ်း လူရမ်း တစ်ယောက် ဖြစ်ခဲ့သည်။ ယခုလည်း ဒီအချိုး အတိုင်းပင် ရှိနေသေးသည်။

‘ခင်ဗျား ထည့်ပြီး စဉ်းစားရမယ့် ကိစ္စလေးတွေတော့ ရှိသပေါ့ဗျာ’  
ရှယ်လက်တာက ပြောလိုက်ခြင်း ဖြစ်သည်။

‘မဟာ လုပ်ငန်းရှင်ကြီး သုံးဦးက နစ်ကိုကို အပြတ် တွယ်ဖို့ တာစူနေပြီ ဆိုတဲ့ သတင်းဟာ ချက်ချင်း ပြန့်သွားမှာပဲ။ ကျုပ်တို့က ပါဝယ် ပီးယားစ်နှင့် အလုပ် ရှုပ်နေတုန်း နောက်ပိုင်းက ရတတ်သမျှကို အလစ် ဝင်သုတ်မယ့် လူတွေကလည်း တစ်အုပ် တစ်မကြီးဗျ’

နော့သ်ကတ်က ရယ်လိုက်သည်။

‘ဒါ သိပ်ဟုတ်တာပေါ့။ ရေနံ လုပ်ငန်းမှာ အစကတည်းက အမှိုက်ပုံမှာ ပလတ်စတစ် လိုက်ကောက်တဲ့ သူတောင်းစားတွေနှင့် ပြည့်နှက်နေတာပဲ ဥစ္စာ၊ သူတို့ကို ယင်ကောင်ကို သတ်သလို ရိုက်သတ်ပစ်ရမယ်’

‘ဒါကတော့ ခင်ဗျားက သူတို့ကို ဘယ်သူလဲဆိုတာ အချိန်မီ သိနိုင်ခဲ့ရင် ပေါ့ဗျာ။ ဒါပေမဲ့ သူတို့က နောက်ကျောက်’

စာဖတ်ခန်း တံခါး ပွင့်လာပြီး ဘာဘရာ ဝေါလေ့စ် ဝင်လာသောကြောင့် ရှယ်လက်တာသည် သူ့စကားကို အဆုံး မသတ်လိုက်ရတော့ချေ။ ဘာဘရာသည် ကျောက်ဆစ်ရုပ်ပမာ ကိုယ်လုံး ကိုယ်ပေါက် အလွန် လှပသော ရွှေဝါရောင် ဆံပင် ပိုင်ရှင် ဖြစ်သလို အလွန်တရာ ကြွယ်ဝ ချမ်းသာသူများနှင့် ဩဇာတိက္ကမ ရှိသူများ လိုလိုလားလား ရှိလှသော အပျော် မယားများ၏ ဂုဏ်အင်္ဂါ တစ်ရပ် ဖြစ်သည့် ရမ္မက်သွေး ကြွစဖွယ်၊ ချစ်ခင်စဖွယ် ကိုယ်ရောင်ကိုယ်ဝါများသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဖြာထွက်နေကြသည်။ ဝေါလေ့စ်သည် ရာနှုန်းပြည့် သောက်မြင်ကတ်စရာ ကောင်းလှသော စိတ်ထားပုပ်သူ တစ်ဦး ဖြစ်သည်ဟု ရှယ်လက်တာက သူ့ကိုယ်သူ သတိပေးလိုက်သည်။

‘ဒါလင်’

ဘာဘရာ ဝေါလေ့စ်သည် ရုတ်တရက် ဝမ်းသာသွားဟန်နှင့် နော့သ်ကတ်၏ ကုလားထိုင်ဆီသို့ ဝုန်းခနဲ ပြေးသွားသည်။ ဘာဘရာက ကိုယ်ကို ရှေ့သို့ ကိုင်း၍ နော့သ်ကတ်ကို သိမ်းကျုံး ဖက်ရင်း မွေးမွေး ပေးလိုက်သည်။

ဘာဘရာက နော့သ်ကတ်ကို ဖက်လိုက်စဉ် သူ့ ရင်အုံ နုနုထွားထွားကြီးများနှင့် နော့သ်ကတ်အား မထိထိအောင် တမင်ကလာ ကြိုးစားပုံကို ရှယ်လက်တာ သတိ ပြုလိုက်မိသည်။ ဘာဘရာက ကမန်းကတန်း ကိုယ်ကို ပြန်

မတ်လိုက်ပြီးနောက် ရှယ်လက်တာကို လျှပ်တစ်ပြက် အပြုံးကလေးနှင့် နှုတ်ဆက်ရင်း ဂျင်မိ နေ့သံကတ် ဘက်သို့ ပြန်လှည့်သွားသည်။

ဘာဘရာက မပွင့်တပွင့် လေသံကလေးနှင့်

‘ကျွန်မဖြင့် ရှင့်ကို လွမ်းလိုက်ရတာ၊ ရှင် လေး ငါးလ ခရီး ထွက်သွားသလို စိတ်ထဲမှာ ခံစားနေရတယ်’

ဘာဘရာက အဓိပ္ပာယ်ပါပါ မာယာ အပြည့်အဝနှင့် တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက်

‘ရှင်ကကော ကျွန်မလို ခံစားရရဲ့လား၊ ဒါမှမဟုတ် အိမ်ရှင်တွေက ရှင်အပျင်းပြေအောင် အပြာရောင် ကိုယ်ကျပ် အင်္ကျီကလေးတွေနှင့် မာလာငွေဖော့ ကြွေတော့မယ့် ရုပ်သွင်လို မိန်းကလေးတွေနှင့်များ ဧည့်ခံ လိုက်လေရောသလား’

ဘာဘရာက သူ့ ဇက်ပိုးကို ဆော့ကစားလိုက်သည်။

‘ဘာ မိန်းကလေးမှ မရှိဘူး၊ ပျော်စရာလည်း သိပ် မကောင်းပါဘူးကွာ၊ ခြောက်နာရီလောက် ကြာတဲ့ အော်ပရာ ဘဲလေးကို ကြည့်ပြီးရင် မင်းလည်း သိလာမှာပါ’

‘သနားစရာ ကောင်းလိုက်တဲ့ ချစ်ချစ်ရယ်’

ဘာဘရာ၏ မျက်နှာသည် ချက်ချင်း ဝင်းလက်လာသည်။

‘ကျွန်မ ပဲရစ်က ချစ်စရာ ပစ္စည်းကလေးတွေ ဝယ်လာတယ် ဂျင်မိ၊ ရှင် မကြည့်ချင်ဘူးလား ဟင်’

သူ ခဏတော့ တွေ့သွားသည်။ ထို့နောက် မတ်တတ် ရပ်လိုက်သည်။

‘ဆမ်ရေ နောက်မှ ပြောကြမယ်ကွာ’

ရှယ်လက်တာ ခေါင်းညိတ် ပြလိုက်ပြီးနောက် စာဖတ်ခန်းထဲမှ နေ့သံကတ်နှင့် ဘာဘရာ ဝေါလေ့စ် ထွက်သွားကြသည်ကို ကြည့်နေမိသည်။

နေ့သံကတ်၏ ရမ္မက်စိတ် ပြင်းထန်မှုမှာ လူတကာ သိအောင် တမင်ကလာ လုပ်ပြနေတာများလား၊ ဒါမှမဟုတ် ရမ္မက်စိတ် ပြင်းထန်မှုကြောင့် ယခုလို အားသွန် ခွန်စိုက် လုပ်ကိုင်နေတာများလား၊ ဒါမှမဟုတ် ထူးခြားလှသော သူ့ ပျော့ညံ့ချက် တစ်ခုပေးလားဟု ရှယ်လက်တာသည် မကြာခဏ အတွေးခေါင်ခဲ့မိသည်။

ယခု တစ်ကြိမ်တွင်လည်း သူသည် အဖြေ မရှိသော ထို မေးခွန်းကို နောက်တစ်ကြိမ် ထပ်စဉ်းစားနေမိပြန်သည်။

အခန်း ( ၂ )

ဇန် ၂၅။

ဂျင်မိ နေ့သံကတ်သည် ရေနံမြေ ခရောင်းတောကို ဖြတ်သန်း ကျော်လွှားခဲ့ရသူ တစ်ဦး ဖြစ်သည်။ သူသည် ရေနံမြေ အလုပ်ကြမ်းသမား၊ တွင်းတူး စက်ပြင် အလုပ်သမားနှင့် ရေနံတွင်းတူးသမား ဖြစ်ခဲ့ဖူးသည်။

၎င်းနောက် ရှိစုမဲ့စုကလေးဖြင့် ပုဂ္ဂလိက ပျံကျ ရေနံတွင်းတူးသမား အဖြစ် ဆောင်ရွက်ခဲ့ပြီး တဖြည်းဖြည်းနှင့် နစ်ကိုကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အစုရှယ်ယာ ခြောက်ဆယ့်တစ် ရာခိုင်နှုန်းကို ပိုင်ဆိုင်သောကြောင့် နစ်ကိုကို အကြွင်းမဲ့ ချုပ်ကိုင် ထားနိုင်သူ ဖြစ်သည်။

ဂျာဆီ ခရက်စ် ရေနံကုမ္ပဏီ၏ ဘုတ်အဖွဲ့ ချယ်ယာမင် ပါဝယ် ပီးယားစ် ကမူ ငှက်ပျောပင်စိုက် မိလိုက်ဖပါ ရေနံသမား မဟုတ်။ နယူး အင်္ဂလန် ဒေသ ဆွေကြီးမျိုးကြီးထဲက ပေါက်ဖွားလာသူ၊ ဟားဗတ် စီးပွား ကုန်သွယ်မှု တက္ကသိုလ်မှ ဘွဲ့ရသူ တစ်ဦး ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် အစောပိုင်းတွင် ဂျာဆီ ခရက်စ်သို့ ရောက်ရှိလာပြီး တဖြည်းဖြည်းနှင့် ထိပ်ပိုင်းသို့ ရောက်လာသည်။ ဒုတိယ ဥက္ကဋ္ဌ ဘဝမှ ဥက္ကဋ္ဌ ဖြစ်လာပြီး နောက်ဆုံးတွင် ဘုတ်အဖွဲ့ ချယ်ယာမင် ဖြစ်လာသည်။

ဂျာဆီ ခရက်စ်တွင် အစု ရှယ်ယာရှင် ထောင်ပေါင်း များစွာ ရှိသော်လည်း ကိုးရာခိုင်နှုန်း အထိ ပိုင်ဆိုင်သော ပါဝယ် ပီးယားစ်လောက် အစုရှယ်ယာ များကို ပိုင်ဆိုင်သူ တစ်ဦးမှ မရှိချေ။ သို့တိုင်အောင် ဂျာဆီ ခရက်စ်ကို ပါဝယ် ပီးယားစ်က ချုပ်ကိုင်ထားနိုင်မှုသည် ဂျင်မိ နေ့သံကတ်က နစ်ကိုကို ချုပ်ကိုင် ထားနိုင်မှုထက် လျော့နည်းသည်ဟု မဆိုနိုင်ပါ။

ပါဝယ် ပီးယားစ်၏ ရုံးခန်းမှာ ကြီးမား ခုံထည်လှပြီး မင်ဟပ်တန် ရပ်ကွက်၊ မေဒီဆန် ရိပ်သာရှိ ဂျာဆီ ခရက်စ် ရေနံ ကုမ္ပဏီ၏ မိုးထိတိုက် အပေါ်ဆုံးထပ်တွင် ရှိသည်။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော ပါဝယ် ပီးယားစ်သည် အနုပညာ လက်ရာဖြင့် မွမ်းမံထားသော သစ်မွှေးသား စားပွဲကြီး နောက်ဝယ် ဣန္ဒြေရရ ထိုင်နေသည်။

mgyoe.com

သူသည် ရေနံ ကုမ္ပဏီ တစ်ခုမှ ထိပ်တန်း ဝန်ထမ်း တစ်ဦး အစား  
ကောလိပ်မှ အဓိပတိ တစ်ဦးနှင့်ပင် ပို၍ တူနေချေသေးသည်။

စားပွဲ ရှေ့တွင် ဂိုင်း ဘင်နစ်စတာက ထိုင်နေသည်။ တစ်ချိန်က စီအိုင်  
အေမှ ထောက်လှမ်းရေး ဝန်ထမ်း တစ်ဦး ဖြစ်ခဲ့ဖူးသူ ဘင်နစ်စတာသည် ဖီဒါပို  
ဟု ခေါ်သော ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခု၏ အကြီးအကဲ ဖြစ်သည်။ အဆိုပါ  
အဖွဲ့အစည်းသည် ‘စက်မှုလက်မှု လုံခြုံရေး’ ကိစ္စရပ်များကို အထူးတလည်  
ဆောင်ရွက် ပေးပါသည်ဟု ထိုအဖွဲ့အစည်း၏ စာရွက် ခေါင်းစီးစာတမ်းတွင်  
ဖော်ပြ ပါရှိသည်။ ကော်ပိုရေးရှင်းကြီးများ၏ ထိပ်ပိုင်း အရာရှိကြီးများကမူ  
အဆိုပါ ဖော်ပြချက်သည် လိုသလို ဆွဲဆန့်၍ ရကြောင်း သိထားကြသည်။  
အဆိုပါ ဖော်ပြချက်ကို ဆွဲဆန့် လိုသူတိုင်းသည် အထူးတလည် ယုံကြည်  
စိတ်ချရမှု ရှိဖို့တော့ လိုအပ်သည်။

ပီးယားစ်က မေးလိုက်သည်။

‘နစ်ကိုနှင့် ဆိုင်တဲ့ စီမံချက်တွေက အခြေအနေ ကောင်းတယ် မဟုတ်လား’  
ဂိုင်း ဘင်နစ်စတာက ပြန်ဖြေသည်။

‘ကောင်းပါတယ်၊ တိုးတက်မှု အစီရင်ခံစာတွေကို သိချင်စိတ် ရှိပါသလား’

‘ကျုပ် သိသင့် သိထိုက်တဲ့ အဆင့် အထိပဲ ဆိုပါတော့’

‘ဒါပဲပေါ့’

သမားရိုးကျ မဟုတ်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဂိုင်း ဘင်နစ်  
စတာကို မကြာခဏ ဆိုသလို ခေါ်ယူ အသုံးချလေ့ ရှိသည်။ ဤကဲ့သို့သော  
အသုံးတော်ခံ လုပ်ငန်းများ အတွက် အလုပ် အပ်နှံသူများက ကြေးကြီး ပေး  
ကြသည်။ သို့တိုင်အောင် ဘယ်လို ဘယ်ပုံ ဆောင်ရွက်သည် ဆိုတာကို သိသင့်  
သိထိုက်သလောက် အချက်အလက် အနည်းငယ်မျှကိုသာ သိလိုကြသည်။

‘ကျွန်တော့် တစ်ဆင့်ခံ အရှေ့ အလယ်ပိုင်း ဒေသက ပုဂ္ဂိုလ်ကတော့ ဒီ  
ရက်ပိုင်း အတွင်းမှာပဲ ပြီးအောင် လုပ်မှာပါ။ အဲဒီ ကိစ္စ ပြီးသွားရင် လက်လီ  
ရောင်းတဲ့ ဘက်ကို လှည့်ကိုင်မယ်။ အဲဒီဘက်ကလည်း ခပ်မြန်မြန် အဖြေ  
ပေါ်မှာပါ’

ဂိုင်း ဘင်နစ်စတာသည် စကားကို ခဏ ရပ်၍ သူ့ ရိုးလက် လက်ပတ်  
နာရီကို တစ်ချက် ကြည့်လိုက်သည်။ ၁၀:၀၆ နာရီ။

‘ကျွန်တော် ဆယ့်ငါးမိနစ် အတွင်း ရုံးကို ပြန်ရောက်မှာပါ။ ပြန်ရောက်  
တာနှင့် တစ်ပြိုင်နက် နှစ်မျိုးစလုံးကို ထပ် စစ်ဆေးလိုက်မယ်’

ပီးယားစ်က ထပ်မေးသည်။

‘ဝါရှင်တန်ကကော’

‘ဒီကနေ့ ညနေပိုင်းမှာ လူတစ်ယောက် လွတ်ဖို့ ရှိပါတယ်၊ အဲဒီ ကိစ္စက တော့ ဒီကနေ့ ညနေပိုင်းမှာတင် ပြီးပြတ် သွားမှာပါ’

ပါဝယ် ပီးယားစ်သည် ကုလားထိုင်ပေါ်တွင် ကျောမှီ ထိုင်ချလိုက်သည်။ သူ ကျေနပ်သွားလေပြီ။ အရေးကြီးသည့် ကိစ္စ မှန်သမျှကို ပါရဂူများကသာ ဆောင်ရွက်ကြမည် ဖြစ်သည်။

ဖီဒါပို၏ လုပ်ငန်းမှာ ကမ္ဘာ အနှံ့ ဖြစ်သော်လည်း ရုံးချုပ်မှာမူ ရေဒီယို စီးတီး မိုးထိအောင် မြင့်သော အဆောက်အအုံတွင် တည်ရှိသည်။

ဘင်နစ်စတာသည် အသံ လုံသော သူ သီးသန့် ရုံးခန်းသို့ ရောက်ရှိသည် နှင့် တစ်ပြိုင်နက် ပင်လယ်ကို ကျော်ဖြတ်၍ တယ်လီဖုန်း ဆက်လိုက်လေ တော့သည်။

အင်္ဂလိပ်စာ၊ ပြင်သစ်စာနှင့် တူရကီစာ ဘာသာ သုံးမျိုးနှင့် ရိုက်နှိပ်ထားသော ဂါးဟတ် ဟိုဟင်ဘတ်၏ စီးပွား ကုန်သွယ် မိတ်ဆက် ကတ်ပြားကလေးပေါ် ၌မူ အစ်စတန်ဘူ၌ ရုံးဖွင့်ထားသော ပွဲစားဟု ဖော်ပြပါရှိသည်။

ဟိုဟင်ဘတ်၏ တယ်လီဖုန်းက အသံ မြည်လာသည်။ သူက ကောက် ယူ နားထောင်လိုက်၏။

‘ခင်ဗျားကို ပြောစရာ စကား ရှိတဲ့ အချိန်ကျရင် ခင်ဗျား ကြားရမှာပဲ ပေါ့’

‘ဒါပေမဲ့ ခင်ဗျားက ခလုတ်တွေကိုတော့ နှိပ်နေပြီ မဟုတ်လား’  
သည်စကား အသုံးအနှုန်းက ဟိုဟင်ဘတ်ကို ယားကျိကျိ ဖြစ်စေသည်။ အမေရိကန် သိပ်ဆန်လွန်းသည်။

‘ခင်ဗျား ပြောတာကို ကျုပ် မကြားရဘူး’  
ဒါဆိုရင် ဒီခွေးမသား တအားကုန် အော်ရတော့မည်ဟု တွေးပြီး စိတ် ချမ်းသာသွားသည်။

‘စက်ယန္တရားကြီး လည်အောင် ခလုတ်တွေ စနှိပ်နေပြီလား’

ဘင်နစ်စတာ တစ်ယောက် တစ်ဖက်မှ တအား အော်နေရဟန် တူသည်။  
ဟိုဟင်ဘတ်က ဆက် ဒုက္ခ မပေးချင်တော့ပါ။

‘အဲဒီ လူစုကို လေယာဉ်ပျံနှင့် တင်လွှတ်လိုက်ပြီ၊ သူတို့ သွားရမယ့်  
နေရာဆီကို ရောက်သွားကြပြီ၊ မကြာခင် သတင်း ပို့တော့မှာပါ၊ ကျုပ် သိရရင်  
ခင်ဗျားကို အသိပေးမယ်၊ ဒါပဲပေါ့ဗျာ’

သူက စကားပြောခွက်ကို ပြန်တင်လိုက်၏။ ဒီလူဟာ နည်းနည်းလေးမှ  
သည်းညည်း မခံနိုင်တဲ့ အရူးပဲ၊ အေးလေ အမေရိကန် အများစုဟာ ဒီလို  
ချည်းပဲဟု ဟိုဟင်ဘတ်က တွေးနေမိသည်။ ဘင်နစ်စတာ ခိုင်းထားသော ကြီး  
ကြီးကျယ်ကျယ် ကိစ္စမျိုးကို ညတွင်းချင်း အပြီးအစီး လုပ်နိုင်လိမ့်မည်ဟု ထင်  
နေပုံ ရသည်။

ဟိုဟင်ဘတ်က ပခုံး တွန့်လိုက်သည်။ သူ့ လူစုသည် ထိုကိစ္စကို ထိုနေ့  
က မလုပ်ဖြစ်ခဲ့သော် သူတို့အတွက် လုံခြုံမှု ရှိသည်ဟု ယူဆသော နေ့တစ်နေ့  
တွင် လုပ်ကြမည်သာ။ အဖြေကတော့ တစ်ခုတည်းပါ။ ဘာမှ ထူးခြားမှာလည်း  
မဟုတ်။ ဝိုင်း ဘင်နစ်စတာက ဟိုဟင်ဘတ်ကို ပေးရကျိုး နပ်မှာပါ။

ဘင်နစ်စတာ နောက်တစ်ကြိမ် ခေါ်သည့် တယ်လီဖုန်းကတော့ မြို့တွင်းဖုန်း  
သာ ဖြစ်သည်။ တတိယ ရိပ်သာတွင် ရှိသော အမေရိကန် အီတာလျံ အိမ်မြေ  
ရောင်းဝယ်သူများ ကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သူ ချားလ်စ် ဖာရီယာနှင့် ဆက်  
သွယ်ခြင်း ဖြစ်သည်။

ဘင်နစ်စတာက မေးသည်။

‘နောက်ဆုံး အခြေအနေက ဘယ်လိုလဲ’

‘လေ့လာရေးသမားကတော့ ပထမ နေရာကို ဒီကနေ့ည ကွင်းဆင်း လေ့  
လာကြလိမ့်မယ်’

‘လေ့လာရင် ပြည့်ပြည့်စုံစုံ ဖြစ်ဖို့ လိုတယ်နော်၊ ကကြီးကနေ အ အထိ  
လေ့လာရမှာ’

‘စိတ်တိုင်းကျ ဖြစ်ရပါစေမယ်’

‘ပြီးတော့ တောင်ဘက်နှင့် နယူး အင်္ဂလန် ဒေသက တခြား နေရာတွေ  
ကိုကော’

ချားလ်စ် ဖာရီယာက ပြန်ဖြေသည်။

mgyoe.com

‘ကျုပ်တို့ လုပ်မှာပါဗျ၊ အခု ကျုပ်တို့ လုပ်နေတာထက် ပိုပြီး လော  
လော လောလော မလုပ်သင့်ဘူး’

စကားပြောခွက်ကို ပြန်တင်လိုက်ပြီးနောက် တစ်နှစ်ကို ဒေါ်လာ ခြောက်  
သောင်းခွဲ လခ ပေးထားသော်လည်း ကွယ်ရာတွင် ဘယ်လိုမှ အထင်ကြီး၍  
မရသည့် သူ့ လက်ရုံး တစ်ဦး ဖြစ်သူ ရပ်ဆဲလ် ပီတာဆန်ကို ခေါ်ခိုင်းလိုက်  
သည်။ ပီတာဆန်က ထက်ထက်မြက်မြက် ရှိသည်။ စိတ်ချရသည်။ သို့သော်  
ဘင်နစ်စတာက သူ့ကို ကြေးကြီး ပေးထားရသော မင်းစေ သာသာမျှသာ  
သဘောထားသည်။

အသက် သုံးဆယ်ခန့်သာ ရှိသေးသော ပီတာဆန်ကလည်း သူ့ ဆရာ  
သမား၏ မကြည်ဖြူမှုကို သိသဖြင့် စိတ်ကွက်နေသူ ဖြစ်သည်။ ဖိဒါပို၏  
လုပ်ငန်း စီမံချက်များတွင် သူ့ အခန်းကဏ္ဍ၏ အရေးပါပုံနှင့် ဘင်နစ်စတာ  
၏ အောင်မြင်မှုများသည် ကြားက ဝင်၍ စေ့စပ်ပေးရသော သူ့ကြောင့် ဆို  
တာကို ပီတာဆန် တစ်ယောက် နားလည်ထားသည်။

သို့တိုင်အောင် ပီတာဆန်သည် ရန်စနေသော ဘင်နစ်စတာကို သူ့အား  
ပေးထားသော ငွေကြေး ပမာဏကြောင့် မတော်လှန်ရဲအောင် ဖြစ်နေရှာသည်။  
သူ ယခင် အီလက်ထရွန်းနစ် ကုမ္ပဏီ တစ်ခုတွင် ကြားတစ်ဆင့်ခံလူ အဖြစ်  
ဆောင်ရွက်ခဲ့စဉ်က တံစိုး လက်ဆောင် ယူခဲ့မှုဖြင့် စိတ် မချမ်းသာစရာတွေ  
ဖြစ်ခဲ့ရသည်။ သူသည် သမ္မာအာဇီဝကျသော လုပ်ငန်းများတွင် လုပ်ကိုင်မည်  
ဆိုပါက ဤမျှလောက် လစာကို ရရန် မလွယ်ကူ။ သူ့အတွက် လခ များများ  
ရဖို့ လိုသည်။ သူနှင့် သူ့ဇနီး မေသည် အမြဲ ထာဝစဉ် ရတာထက် ပိုသုံး  
နေကြသူများ ဖြစ်သည်။

ပီတာဆန်က ပြောလိုက်သည်။

‘ဒီမနက် ခင်ဗျား ကြည့်ရတာ တော်တော်လေး ဝမ်းသာနေပုံ ရတယ်’  
ဘင်နစ်စတာက ပြုံးလိုက်သည်။

‘ဟုတ်တယ်၊ တို့ ဖောက်သည်ကြီးက ကျေနပ်နေတဲ့ အပြင် ခုအချိန်ထိ  
သတင်းကောင်းတွေချည်းပဲ ကြားနေရတယ်၊ နစ်ကိုနှင့် ပတ်သက်တဲ့ တချို့  
ကိစ္စတွေဟာ သိပ်ကျိန်းသေတယ်၊ နော့သ်ကတ် တပည့်တွေကတော့ ငါတို့ကို  
ဘယ်သူက ဝင်တွယ်သွားပါလိမ့် ဆိုတာကိုတောင် သိမှာ မဟုတ်ဘူး၊ နော့သ်  
ကတ် ကိုယ်တိုင်လည်း သိမှာ မဟုတ်ဘူး’

ပီတာဆန်က နှုတ်ခမ်းကို လျှာနှင့် လျက်လိုက်သည်။

mgyoe.com

‘ဝိုင်း’

‘ဟေ့ ရုပ်ဆဲလ်၊ ဘောင်းဘီထဲတော့ သေးပါ မချလိုက်ပါနှင့်ကွာ၊ မင်းက ဒီလို အကျိုးတော်ဆောင် ကိစ္စတွေထဲမှာ ဝင်ပါရမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကနေ့က စပြီး မင်း သတင်းစာတွေကိုတော့ စေ့စေ့စပ်စပ် လေ့လာနေဖို့ လိုမယ်၊ ဒီလို လုပ်ငန်းမျိုးကို ဘယ်လို လုပ်ရ ကိုင်ရတယ် ဆိုတာ မင်း ပညာ ရလာနိုင်တယ်’

ဘင်နင်စတာ၏ စိတ်သဘောထား ပြောင်းလဲသွားသည်။

သူက လေးလေးနက်နက်နှင့် တစ်ချက်လွှတ် အမိန့် ထုတ်လိုက်သည်။

‘မင်းဘက်က ဘယ်လို လုပ်ရ ကိုင်ရမယ် ဆိုတာကို သေသေချာချာ နားလည်ရဲ့လား’

‘ခင်ဗျား မနေ့က ကျုပ်ကို တော်တော်လေး အသေးစိတ် ပြောပြပြီးပါပြီ၊ ကျုပ်ကလည်း သေသေချာချာကြီးကို မှတ်သား ထားပါတယ်’

‘မင်းနှင့် ဂါးလက်ချ် ချိန်းထားတာ ဘယ်အချိန်လဲ’

‘သုံးနာရီခွဲ’

ဘင်နင်စတာက ခေါင်းညိတ်လိုက်သည်။

‘ကောင်းပြီ၊ ဒါဆိုရင် လာဂါဒီယာ လေဆိပ်က တစ်နာရီ လေယာဉ်နှင့် ဝါရှင်တန်ကို သွားလို့ ရသေးတယ်၊ မင်းနှင့် ငါ နက်ဖြန်မှ တွေ့မယ်’

အာသာ ဂါးလက်ချ်သည် အမေရိကန် သမ္မတသစ်၏ ယုံကြည်မှုကို အများဆုံး ရရှိထားသော လက်ရုံး တစ်ဖက် ဖြစ်သည်သာမက အကြံပေး အရာရှိချုပ်လည်း ဖြစ်သည်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ပြီးနောက် လွန်ခဲ့သော ခြောက်လက စ၍ ဂါးလက်ချ်သည် အိမ်ဖြူတော်ရှိ ဝန်ထမ်း အားလုံး၏ တရားမဝင် အရာရှိချုပ်နှင့် သမ္မတ ရုံးထိုင်ရာ ရုံးခန်း၏ ရုံးခန်းစောင့် နတ်ပမာ ဩဇာ လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်သည်။

အပြင်ပန်းအားဖြင့် အကဲခတ်မည် ဆိုပါက စိတ်ရောကိုယ်ပါနှင့် ဟောဟော ဒိုင်းဒိုင်း ပြောတတ် ဆိုတတ်ပြီး ဂိုးများများ ရရှိရေးကိုသာ ဦးတည်ချက် ထားတတ်သော ကာယပညာ ဆရာ တစ်ယောက်၏ ပုံစံမျိုး ဖြစ်သော်လည်း အာသာ ဂါးလက်ချ်သည် ခေါင်းအေးအေးနှင့် အရှိကို အရှိအတိုင်း မြင်တတ်ပြီး အလွန် အကင်းပါးသော နိုင်ငံရေးသမား တစ်ယောက် ဖြစ်သည်။

mgyoe.com

ငှားအပြင် သူနှင့် ဆက်သွယ်ရန် လွယ်ကူလှသည်သာမက အထူးသဖြင့် သမ္မတ ရွေးကောက်ပွဲ အတွက် အလှူငွေ အမြောက်အမြား ထည့်ဝင်ခဲ့သူများ ဖြစ်ပါက သူနှင့် ဆက်သွယ်ရန် ပို၍ပင် လွယ်ကူသေးသည်။

ရပ်ဆဲလ် ပီတာဆန်သည် ဖီဒါပို၏ ဝန်ထမ်း တစ်ဦး။ ဖီဒါပိုကို ဂျာဆီ ခရက်စ် ရေနံ ကုမ္ပဏီက ငှားရမ်းထားသည်။

ဂျာဆီ ခရက်စ် ရေနံ ကုမ္ပဏီနှင့် ဘုတ်အဖွဲ့ ချယ်ယာမင် ပါဝယ် ပီးယားစ် တို့က ဒေါ်လာငွေ သိန်းပေါင်း များစွာကို ရွေးကောက်ပွဲ ရန်ပုံငွေ အဖြစ် နည်းမျိုးစုံနှင့် ပေးလှူခဲ့သည်။

ထို့ကြောင့် ရပ်ဆဲလ် ပီတာဆန် တစ်ယောက် အိမ်ဖြူတော်ရှိ သူ့ ရုံးခန်း သို့ ရောက်ရှိလာသည့်အခါ အာသာ ဂါးလက်ချ်က ပျူပျူငှာငှာ ကြိုဆိုရန် အကြောင်း လုံလုံလောက်လောက် ရှိနေပေသည်။

သမ္မတကြီး၏ အကြံပေး အရာရှိသည် အလွန် ဆီလျော်သော ခြေဆင်း စကားများနှင့် ပဋိသန္ဓာရ ပြုပြီးနောက် သူတို့က ဘာ လုပ်ပေးစေချင်သည် ဆိုတာကို သိရအောင် နားစွင့်ထောင်လိုက်သည်။

ရပ်ဆဲလ် ပီတာဆန်ကလည်း အဓိက ကျသော အကြောင်းအရာများကို မဆွေးနွေးမီ စကား မမှားအောင် သတိကြီးစွာ ထားရင်း ဟိုဟိုဒီဒီ လျှောက် ပြောနေသည်။

ဂါးလက်ချ်ကလည်း ခြေဆင်း စကားများကို မကြားတစ်ချက် ကြားတစ် ချက်နှင့် နားထောင်နေသည်။

‘ရေနံ လောကက လူကြီးတွေကတော့ မကြာသေးခင်က ဖြစ်ပေါ်လာ တဲ့ တရုတ် အမေရိကန် စီးပွား ကုန်သွယ်မှု ကိစ္စရပ်တွေ အပေါ်မှာ အတော် ကလေး စိတ်ပူနေကြတယ် ခင်ဗျ’

ရပ်ဆဲလ် ပီတာဆန်က ပြောနေခြင်း ဖြစ်သည်။

‘သူတို့က တာဝန်မဲ့ လုပ်တတ်တဲ့ ကုမ္ပဏီတွေနှင့် ပုဂ္ဂလိက တချို့ကြောင့် အမေရိကန် နိုင်ငံဟာ မျက်နှာ ပျက်စရာ အဖြစ်မျိုး ကြုံလာရမှာကို ကြောက် နေကြတယ်’

ရပ်ဆဲလ် ပီတာဆန်က ချောင်းတစ်ချက် ဟန်လိုက်သည်။

‘ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့် ရေနံ လောက က ထိပ်ပိုင်း ဝန်ထမ်း အတော်များများဟာ ခေါင်းချင်း ရိုက်ရမယ့် အဆင့်ကို ရောက်လာတယ်၊ လေးလေးနက်နက် လေ့လာရမယ့် အဆင့်ကို ရောက်လာ



တယ်၊ သူတို့ အားလုံး ဆုံးဖြတ်ချက် တစ်ခုကို တညီတညွတ်တည်း ချမှတ်နိုင် ခဲ့ကြတယ်’

ပီတာဆန်၏ မလိမ့်တပတ် တင်ပြချက်ကြောင့် ရယ်ချင်စိတ် ပေါ်လာရ သည်ကို ဂါးလက်ချိက ချိုးနှိမ်လိုက်ရသည်။ တော်စမ်းပါ၊ ထိပ်ပိုင်း ဝန်ထမ်း အတော်များများ ဆိုတာ ပါဝယ် ပီးယားစ်ရယ်၊ ဂျာဆီ ခရက်စ်က သူ့လုပ်ဖော် ကိုင်ဖက်တွေရယ်၊ ပြီးတော့ ဝက်စတင်း အင်းပက်နှင့် ရစ်ချ်လင်း ကွန်ဆိုလီ ဒိတ်တက်က သူနှင့် တန်းတူ ရည်တူ ပုဂ္ဂိုလ်တွေရယ်ပါ။

ပီတာဆန်က ဆက်ပြောသည်။

‘နော့သ်ကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီက ပီကင်းမှာ ဆွေးနွေးနေတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စု အစိုးရက စေ့စေ့စပ်စပ် လေ့လာ ကြည့် သင့်တယ်လို့ သူတို့က သဘော ရကြတယ်၊ အခု ဆွေးနွေးနေတဲ့ ကိစ္စတွေကို နှစ်ကိုက အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး၊ အဲဒီလို ချွတ်ယွင်းချက်မျိုး ပေါ်ပေါက်လာရင် အမေရိကန် စက်မှုလက်မှု လောက အပေါ်မှာ ထားရှိတဲ့ တရုတ် နိုင်ငံရဲ့ ယုံကြည် ကိုးစားမှုဟာ ပျောက်ကွယ်သွားလိမ့်မယ်၊ ပီကင်း အနေနှင့် အနောက် ဂျာမနီ၊ ပြင်သစ်၊ ဒါမှမဟုတ် ဂျပန်ဆီကိုတောင် ခြေဦး လှည့်သွားနိုင်တယ်’

ဂါးလက်ချိကတော့ မြုပ်ထားသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ဂျာဆီ ခရက်စ်နှင့် အဖွဲ့ကျနေသော ကော်ပိုရေးရှင်းကြီးများသည် တစ်နိုင်ငံ လုံးရှိ ကော်ပို ရေးရှင်းကြီးများ၏ စာရင်းတွင် ထိပ်ဆုံးမှ နေရာယူထားသော မဟာ အဖွဲ့အစည်းကြီးများ ဖြစ်သည်။ ဒီ ကော်ပိုရေးရှင်းကြီးများသည် လက်ရှိ အစိုးရကို လက်တွေ့ အကျိုးပြုထားကြသော မိတ်ဆွေများလည်း ဖြစ်သည်။ နှစ်ကိုနှင့် တရုတ် စာချုပ် ချုပ်ဆိုနိုင်မည့် ကိစ္စကို သူတို့က မလိုလားချေ။ သူတို့၏ တင်ပြချက်များကို အလေးထား၍ စဉ်းစားရန် ကြိုတင် လှူဒါန်းထား ကြပြီးလည်း ဖြစ်သည်ဟု ဂါးလက်ချိက စဉ်းစားလိုက်သည်။ သူတို့၏ တင် ပြချက်ကို လက်ခံမည် ဆိုပါက ထိုထက်မက ပိုပေးကြဦးမည်မှာ မလွဲချေ။ သမ္မတ၏ အကြံပေး အရာရှိကြီးသည် အိမ်ဖြူတော်ရှိ သူ့ရုံးခန်း၊ သူ့ပိုင်နက် ထဲမှာ ရှိနေသဖြင့် ဖြောင်ကျကျ ရင်းရင်းနှီးနှီး ပြောဝံ့ပေသည်။ သူက ဖြေ လိုက်သည်။

‘ကျုပ် ကောင်းကောင်းကြီး သဘောပေါက်ပါတယ်၊ ခင်ဗျား တကယ် ပြောချင်တဲ့ စကားကတော့ ဒီအစိုးရက နှစ်ကိုကို ကောင်းကောင်းကြီး ဒုက္ခ

တွေ့အောင် လုပ်ပေးဖို့ ပါဝယ် ပီးယားစံက လိုလားတယ်။ ကျုပ်တို့ အနေနှင့် မူဝါဒဆိုင်ရာ အခက်အခဲတွေ ဖြစ်လာအောင် လုပ်ပေးဖို့၊ ဗျူရိုကရက်ဆန်ဆန် အချိန်ဆွဲတဲ့ နည်းတွေကို ဖန်တီးပေးဖို့ တစ်နည်း ပြောရရင် အနှောင့်အယှက် ပေးဖို့ နှိပ်ကွပ်မှုတွေ လုပ်ပေးဖို့ပဲ မဟုတ်လား’

ရပ်ဆဲလ် ပီတာဆန်သည် မရှိသော အမှိုက်ကလေး တစ်ပင်ကို ဘောင်း ဘီပေါ်မှ ခါချလိုက်သည်။

‘မစ္စတာ ပီးယားစံက အဲဒီလို အကြံပြုတာ မဟုတ်ပါဘူး။ သူ ဒီကိစ္စမှာ စိတ်ဝင်စားမိလာတာကတော့ တစ် နိုင်ငံသားကောင်း တစ်ယောက် အနေနှင့်၊ နှစ် စီးပွားကုန်သွယ် လောကက ကုန်သည် တစ်ယောက် အနေနှင့်’

အာသာ ဂါးလက်ချိက ဖြတ်ပြောလိုက်သည်။

‘ဟေ့လူ အပိုတွေ လျှောက်ပြောမနေနှင့်ဗျာ၊ ပါဝယ် ပီးယားစံနှင့် တခြား ရှေနံ ကုန်သည်ကြီးတွေက တစ်ဦးနှင့် တစ်ဦး လက်တွဲ နေကြတာ မဟုတ်လား။ ခုအချိန် အထိ အဆင်ပြေနေတဲ့ နှစ်ကိုရဲ့ လုပ်ငန်း ကိစ္စကို သဘာဝကျကျ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုလို အစ ဖော်မရဘဲ စုံးစုံး မြုပ်သွားအောင် စီစဉ်လို့ ရပါတယ်’

ပီတာဆန်က ထပ်ပြီး ဖုန်ခါလိုက်သည်။

‘ဟုတ်တာပေါ့၊ တကယ်လို့များ ဒီကိစ္စမှာ အမေရိကန် နိုင်ငံက လုံးဝ လက်လွတ် သွားရမယ် ဆိုရင် သိပ် ဝမ်းနည်းစရာ ကောင်းသွားလိမ့်မယ်၊ ဖြစ် နိုင်မယ် ဆိုရင်တော့’

အာသာ ဂါးလက်ချိ၏ ကြမ်းတမ်း ခက်တရော်သော ရုပ်ရည် သွင်ပြင် ပေါ်တွင် လှောင်တောင်တောင် အမူအရာများ ထင်ဟပ်လာသည်။

ဂါးလက်ချိက ဖြတ် ပြောလိုက်သည်။

‘ဖြစ်နိုင်မယ် ဆိုရင်တော့ မဟာ လုပ်ငန်းရှင် အုပ်စုနှင့် ဆက်ဆံတာက ပိုပြီး စိတ်ချရတယ်လို့ ပီကင်းကို နားဝင်အောင် ပြောနိုင်ခဲ့ရင်ပေါ့လေ၊ ဥပမာ ပြရရင် ဂျာဆီ ခရက်စ်၊ ရစ်ချ်လင်း ကွန်ဆိုလီဒီတ်တက်နှင့် ဝက်စတင်း အင်း ပက် ဆိုပါတော့’

ပီတာဆန်က ခေါင်းညိတ်လိုက်သည်။

‘လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံက သောက ဖြစ် စရာ လုံးဝ မလိုတော့ဘူးပေါ့ဗျာ၊ ဒီကုမ္ပဏီတွေရဲ့ လုပ်ရည်ကိုင်ရည်ကို သံသယ ရှိဖို့ မလိုပါဘူး’

ဝက်အူရစ်ကို နည်းနည်းတော့ တင်းပေးဖို့ လိုပြီဟု အာသာ ဂါးလက်ချိက ဆုံးဖြတ်လိုက်သည်။

‘စိတ်ပူစရာ မလိုဘူး ဆိုတာ ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမဲ့ ကျုပ်ကတော့ လုပ်သား ပြည်သူတွေနှင့် ပြည်တွင်းက သတင်းစာဆရာတွေကို နည်းနည်းတော့ စိတ်ပူရလိမ့်မယ်၊ ဒီ မဟာ လုပ်ငန်းရှင်တွေက ကတိသိပ်တည်ကြတာ မဟုတ်ဘူး ပီတာဆန်၊ သူတို့က ရေနံကို ဈေးပေါပေါနှင့် ဖောဖောသီသီ ရအောင် လုပ်ပေးပါ့မယ်လို့ ကတိပြုကြတယ်၊ တကယ်ကျတော့ သူတို့က အရင် တစ်ပတ်ကထက်တောင် ရေနံကို လျှော့ထုတ်ပေးတယ်၊ ဈေးကလည်း တရိပ်ရိပ် တက်နေတယ်၊ နစ်ကို တစ်ကုမ္ပဏီတည်းသာ ပစ္စည်းကို ပိုထုတ်ပြီး ဈေးလျှော့တယ်၊ ကျုပ်တို့က နစ်ကို လက်ထဲက ယူပြီး မဟာ လုပ်ငန်းရှင်ကြီး သုံးခုကို ပေးလိုက်မယ် ဆိုရင် ဒီအစိုးရကို လမ်းပေါ်က ခြေတစ်ဖက် ဆာနေတဲ့ သနားစရာ မောင်မြေဇာတွေနှင့် သတင်းစာဆရာတွေက ကောင်းကောင်းကြီး ဝိုင်းတွယ်ကြတော့မှာပဲ’

ပီတာဆန်က ပြန်ချေပသည်။

‘ကျုပ်ကတော့ ရေနံ လောကက မဟုတ်ပါဘူး၊ ဒါပေမဲ့ အခု ဖြစ်နေတဲ့ ရေနံ ရှားပါးမှုဟာ ကြိုတင်ပြီး မသိနိုင်တဲ့ အကြောင်းအချက်တွေကြောင့် ဆိုတာကိုတော့ ကျုပ် သိပါတယ်’

‘ဒါ ပေါက်တတ်ကရ ပြောတာတွေပါ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီ စိတ်ကူးကို ရိုဝန် အိန်ဂျယ်ဟတ်ကသာ လက်ခံအောင် လုပ်နိုင်ခဲ့ရင် ကျုပ်တို့ကလည်း တစ်နည်းတစ်ဖုံ ကူညီနိုင်မှာပါ’

ဂါးလက်ချိက အဓိပ္ပာယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်၏။ ပီတာဆန်ကလည်း နောက်ဆုံးကျတော့ ဒီစခန်း ဆိုက်တာပါပဲဟု တွေးလိုက်သည်။ ရိုဝန် အိန်ဂျယ်ဟတ်၏ အမည်ကို ဆွဲထည့်လာဖွယ် ရှိကြောင်း သူ့ကို ကြိုတင် ပြောပြထားပြီး ဖြစ်သည်။ အိန်ဂျယ်ဟတ်သည် မကြာမီကမှ ဝန်ကြီးဌာန အဆင့် ဌာန တစ်ခု အဖြစ် အသစ် တီထွင်လိုက်သော လောင်စာ စွမ်းအင်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဝန်ကြီး ဖြစ်သည်။

သက်တမ်း နုပျိုနေဆဲ ဖြစ်သော ဤအစိုးရ၏ သက်တမ်း ကာလ အတွင်း ဂါးလက်ချိနှင့် အိန်ဂျယ်ဟတ် နှစ်ယောက် ပေါင်း၍ သူတို့၏ ဩဇာ အရှိန်အဝါကို သင့်သလို အသုံးချပြီး မတန်တဆ ကြွယ်ဝ ချမ်းသာအောင် ကိုယ်ကျိုး ရှာနေသူများ ဖြစ်သည်ဟု ပီတာဆန်က ဖြေလိုက်သည်။

mgyoe.com

‘ဝန်ကြီး အိန်ဂျယ်ဟတ်ရဲ့ ညွှန်ကြားချက်ကို မစွတာ ပါဝယ် ပီးယားစ် က ခရေစတိုင်းကျ လိုက်နာမှာပါ’

ဂါးလက်ချ်က ရွှေဧည့်သည်ကို စေ့စေ့စပ်စပ် အကဲခတ်ရင်း ဒါနှင့်တင် အပြီးသတ်မှာ မဟုတ်ဟု တွေးလိုက်သည်။

‘ကျုပ်တို့က တခြား ဘာ ထပ် လုပ်ပေးစရာများ ရှိပါသေးသလဲ’

ပီတာဆန်သည် ကုလားထိုင်ပေါ်မှ ရှေ့သို့ ကိုင်းလိုက်သည်။

‘ရေနံ လောကမှာ တည်ငြိမ်မှု ရှိဖို့နှင့် စည်းလုံး ညီညွတ်မှု ရှိဖို့ လိုတယ် ဆိုတာကိုတော့ အထူး ပြောစရာ လိုမယ် မထင်ပါဘူးဗျာ၊ ဂျင်မ် နော့သ်ကတ် နှင့် သူ့ ကုမ္ပဏီကတော့ ဖျက်လို ဖျက်ဆီး လုပ်နေတဲ့ လူတွေပါ’

ဂါးလက်ချ်သည် နော့သ်ကတ်နှင့် နစ်ကို အကြောင်း သူ သိထားသမျှ ကို တွေးကြည့်လိုက်သည်။ ကြွယ်ဝ ချမ်းသာမှု စံနှင့် တိုင်းတာမည် ဆိုသော် ဂျင်မ် နော့သ်ကတ်သည် အိပ်ချ် အလ် ဟန့်၊ ဂျေ ပေါလ် ဂက်တီတို့နှင့် တန်းတူ ရည်တူပင် ဖြစ်သည်။

မကြာသေးခင်ကပင် ဖော်ကျွန်း မဂ္ဂဇင်းက နော့သ်ကတ်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု တန်ဖိုးမှာ ဒေါ်လာ သန်းပေါင်း ၁၇၅၀ ဟု ခန့်မှန်းခဲ့သည်။ တစ်နိုင်ငံ လုံးတွင် သို့မဟုတ် တစ်ကမ္ဘာလုံးတွင် လွတ်လွတ်လပ်လပ် ဆောင်ရွက်နေသော ပုဂ္ဂလိက ရေနံ ကုမ္ပဏီများထဲ၌ အကြီးမားဆုံး ကုမ္ပဏီ ဖြစ်သော နစ်ကို၏ အစု ရှယ်ယာ မြောက်မြားစွာကို ပြိုင်ဘက်မရှိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ နစ် ကိုသည် မိမိ ခြေထောက်ပေါ်တွင် ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်သော၊ မည်သူ့ အကူအညီကိုမှ ရယူစရာ မလိုသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ရေနံ ရှာဖွေမှု၊ ရေနံ ထုတ်လုပ်မှု၊ ရေနံကို သယ်ယူ ပို့ဆောင်မှု၊ ရေနံချက် လုပ်ငန်းနှင့် ရောင်းချသည့် လုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိသည်။ ‘နစ်ပီ ခွန်အား ဗလနှင့် ပြည့်စုံသော တောကြောင်’ တံဆိပ် ရေနံထွက် ပစ္စည်းများ သည် အမေရိကန် တစ်နိုင်ငံလုံးရှိ သုံးစွဲသူများနှင့် အကျွမ်းတဝင် ရှိနေလေပြီ။

သို့တိုင်အောင် ဤ မဟာ အဖွဲ့အစည်းကြီးအား ပေါင်းစုထားသော ရေနံ ကုမ္ပဏီကြီးများ၊ မရေမတွက်နိုင်သော အစိုးရ ဌာနများနှင့် စည်းကမ်း ထိန်း သိမ်းရေး ဆိုင်ရာ အေဂျင်စီများကသာ ဝိုင်းဝန်း တိုက်ခိုက်ကြမည် ဆိုလျှင် ပျော့ကျသွားနိုင်ဖွယ် ရှိသည်။ နော့သ်ကတ်အား မဆုတ်မနစ်သော လုံ့လ၊ လုံ လောက်သော ဩဇာ တိက္ကမတို့ကို သုံး၍ အကျပ်ကိုင်မည် ဆိုပါက ချောင်ပိတ် မိနိုင်ဖွယ် ရှိသည်။

mgyoe.com

ဂါးလက်ချံသည် ရုပ်ဆဲလ် ပီတာဆန် တစ်ယောက်တည်း ပြောနေသည့် လေသံကို ပြန်နားထောင်လိုက်သည်။

‘ကုမ္ပဏီတွေ အားလုံးက နစ်ကိုနှင့် ယှဉ်ပြိုင်ဖို့ ပြင်းပြင်းထန်ထန် စည်းရုံး နေကြပါတယ်။ ခင်ဗျားတို့ ဘက်ကသာ အကူအညီ ရမယ် ဆိုရင် ဖျက်လို ဖျက်ဆီး လုပ်နေတဲ့ လူတွေကို ခေါင်း မဖော်နိုင်အောင် နှိမ်ထား နိုင်ပါလိမ့် မယ်။ ဒါမှမဟုတ် လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါလိမ့်မယ်။ ဒါမှပဲ အင်မတန် လိုအပ်နေတဲ့ တည်ငြိမ်မှုကို ရေနံ လောကမှာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်’

ပါဝယ် ပီးယားစ်က နစ်ကိုကို ဖျက်ဆီးပစ်ချင်သည်။ နေ့သက်တက်ကို အသေ တွယ်ချင်သည်ဟု ဂါးလက်စ်က အဓိပ္ပာယ် ပြန်ဆိုလိုက်သည်။ သူ စိတ်ထဲတွင် မအီမလည်ကြီး ဖြစ်သွားသည်။ ဒါကတော့ ရေနံ ကုမ္ပဏီကြီးများ ၏ လုပ်ပုံကိုင်ပုံပင် ဖြစ်သည်။ မဟာ လုပ်ငန်းရှင်ကြီးများ ဖြစ်လာစေမည့် ပထမ မူလ အကြောင်းရင်းပင် ဖြစ်သည်။ သူတို့က ဒုက္ခပေးသည့် တစ်သီး ပုဂ္ဂလ ရေနံ လုပ်ငန်းရှင်များကို တစ်ခုလုံး ဝါးမျိုပစ်တတ်သည်။ ဒါမှမဟုတ် ဖျက်ဆီး ပစ်တတ်သည်။ ဤနည်းဖြင့် ဈေးနှုန်းကို ကန့်သတ် ချုပ်ကိုင်သော ကာတယ် ခေါ် စီးပွားရေး ဂေါပက အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ရေနံ ရှားပါးမှုကို ဖန်တီးနိုင်ခဲ့ကြသည်။ မတန်တဆ မြတ်စွမ်းအောင်နှင့် လက်ဝါး ကြီးအုပ် စနစ်ကို ရှင်သန်အောင် လုပ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

သမိုင်းကြောင်းအရလည်း မဟာ ရေနံ ကုမ္ပဏီကြီးများကို မည်သူကမျှ မထိရဲကြချေ။ သီရိဒို ရူးစဗဲ (၁၉၀၁-၁၉၀၈) လက်ထက်မှ စ၍ မည်သည့် သမ္မတကမှ သူတို့ကို မဆန့်ကျင်ရဲကြချေ။

ဝါရင် ဂါမာလီရယ် ဟာဒင် (၁၉၂၁-၁၉၂၃)၊ ကာလ်ဗင် ကော်လီရစ်ချ် (၁၉၂၃-၁၉၂၉)၊ ဟားဗတ် ဟူးဗား (၁၉၂၉-၁၉၃၃) နှင့် လန်ဒန် ဘိန်းစ် ဂျန်ဆန် (၁၉၆၃-၁၉၆၉) တို့သည် မဟာ လုပ်ငန်း ရှင်ကြီးများကို အညံ့ခံခဲ့ ကြရသည်။ ဖရန်ကလင် ဒီ ရူးစဗဲ (၁၉၃၃-၁၉၄၅)၊ ဟယ်ရီ အက်စ် ထရူးမင်း (၁၉၄၅-၁၉၅၃)၊ ဒွိုက် ဒေးစ် အိုက်ဆင်ဟောင်ဝါ (၁၉၅၃-၁၉၆၁)၊ ဂျန် အက်ဖ် ကနေဒီ (၁၉၆၁-၁၉၆၃) နှင့် ရစ်ချတ် မီလ်ဟောက်စ် နစ်ဆင် (၁၉၆၉-၁၉၇၃) တို့ကပင်လျှင် သူတို့ကို တလေးတစား ဆက်ဆံခဲ့ကြရသည်။

ဒီအစိုးရကလည်း သမိုင်း အစဉ်အလာကိုတော့ ဖျက်ဆီးပစ်မှာ မဟုတ် ဟု ဂါးလက်ချံက သူ့ကိုယ်သူ အားပေးလိုက်သည်။ ဒီရေကို ခံတိုက်နေခြင်း

mgyoe.com

ဖြင့် မြတ်စရာ မရှိသလို ရုံးစရာက ပိုများနေသည်။ နောက်တစ်နည်း ဆိုရသော် ဒီရေနှင့်အတူ လိုက်ပါသွားပါက များများစားစား အမြတ် ထွက်မည် မှာ သိပ်သေချာသည်။

‘ကျုပ် နားလည်ပြီ ပီတာဆန်၊ ပီးယားစ်က တစ်ဖက်ကနေပြီး လူစု လူဝေးနှင့် အကျပ်ကိုင်မယ်၊ သူက ကျုပ်ကို အမေရိကန် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားနှင့် တစ်ဖက်က ပြန် အကျပ်ကိုင် ပေးစေချင်တယ်’

သူက ဆက်ပြောသည်။

‘တော်တော်ကို ကြီးကျယ်တဲ့ ကိစ္စပဲ၊ နေ့သက်က ကက်ပီတော်ဟင်းလ်’ မှာ ဩဇာ တိက္ကမ ရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိတယ်၊ ပြီးတော့လည်း ကျုပ် ခုနက ပြောခဲ့သလို လုပ်သားပြည်သူတွေနှင့် စာနယ်ဇင်းဆရာတွေရဲ့ ထောက်ခံမှုကို ရထားပြန်တယ်’

ကဲ ဒီဘက်က ဈေးမသေးဘူး ဆိုတာ သိအောင် ပြောရမှာပေါ့လေ။

‘နစ်ကိုကို ဖြိုခွဲဖို့ ဆိုတဲ့ ကိစ္စဟာ တကယ် ခက်တဲ့ ကိစ္စပဲ၊ လွယ်လည်း မလွယ်သလို အကုန်အကျလည်း နည်းမှာ မဟုတ်ဘူး ဆိုတာကိုတော့ မစွတာ ပီးယားစ် တစ်ယောက် သဘော ပေါက်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်’

ရေလာ မြောင်းပေး စကား ဆိုသည်ကို ရပ်ဆဲလ် ပီတာဆန်က သဘောပေါက်သွားသည်။ သူက အသံ ခပ်တိုးတိုးနှင့် ပြောလိုက်၏။

‘ဒေါ်လာ တစ်သန်းဗျာ’

ဂါးလက်ချ်၏ အမူအရာသည် လုံးဝ မပြောင်းလဲချေ။

‘ခင်ဗျား အနေနှင့် အိန်ဂျယ်ဟတ်ကိုတောင် သွားတွေ့စရာ မလိုပါဘူးဗျာ၊ သူ့ကို ကျုပ် ကိုယ်တိုင် ပြောလိုက်ပါ့မယ်၊ ကျုပ်တို့က ပီးယားစ် ကျေနပ်တဲ့ အထိ ပူးပေါင်း ကူညီဖို့ ကတိပေးပါတယ်’

၁။ (Capitol Hill) အမေရိကန် လွှတ်တော်ကို ဆိုလိုသည်။

အခန်း ( ၃ )

ဇွန် ၂၆။

ဂျင်မိ နှောသ်ကတ်သည် တစ်ရံရောအခါက အိမ်ထောင် ပြုခဲ့ဖူးသည်။ ထို အိမ်ထောင်ရေးသည် အကွဲအပြဲနှင့် အဆုံးသတ်ခဲ့ရသည်။ သူနှင့် သူ့ဇနီး ပင်မလာတို့တွင် ကက်သရင်း ဆိုသော သမီးလေး တစ်ယောက် ထွန်းကားခဲ့သည်။ နှောသ်ကတ်က ကက်သရင်းကို ကေသီ သို့မဟုတ် ကိတ်ဟု ခေါ်ပေါ်လေ့ ရှိသည်။ သူ့ အိမ်ထောင်ရေး တည်မြဲနေစဉ် အတွင်း သမီးကလေး အပေါ် အချစ်ပိုခဲ့သည်။ ကွာရှင်း ပြတ်စဲပြီး နောက်ပိုင်းတွင်လည်း ပင်မလာက သမီးကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ခွင့် ရသည့်တိုင်အောင် သမီးနှင့် အဖေ၏ ဆက်ဆံရေးမှာ ကောင်းမွန်နေဆဲပင်။ တစ်ဦးနှင့် တစ်ဦး မကြာခဏ ဆုံတွေ့နေကြသည်သာမက တစ်ဦး သဘောကို တစ်ဦးက နက်နက်နဲနဲ နားလည်သဘော ပေါက်ကြသည်။ လေးစားကြသည်။

ကေသီ နှောသ်ကတ်သည် မိဘ နှစ်ပါးစလုံးထံမှ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အမွေ နှစ်ရပ်စလုံးကို လက်ခံ ရရှိထားသည်။ သူ့အမေ၏ ကြေးနီရောင် ဆံပင်နှင့် ပြေပြစ်သော ကိုယ်လုံး ကိုယ်ပေါက်ကိုသာမက သူ့ဖခင်၏ မီးခိုးရောင် မျက်လုံးများကို ပိုင်ဆိုင်သည်။

ချက်ချက်ချာချာနှင့် ချင့်ချိန်တတ်သည့် စိတ်ဓာတ်မှာ မိဘ နှစ်ပါးစလုံးထံမှ ရရှိသော အမွေပင် ဖြစ်နိုင်ကောင်းသည်။ ဣန္ဒြေ သိက္ခာ ရှိပုံနှင့် ချစ်စရာကောင်းပုံတို့ကတော့ မိခင်၏ အမွေ ဖြစ်နိုင်သည်။ သူ့အဖေလိုပင် သူ့ကို ထိန်းချုပ်ရန် မလွယ်။ လွမ်းမိုးရန် မလွယ်ကူချေ။ သူ လုပ်ချင်တာကို လုပ်သည်။ ဘာကိုမှ အကြောက်အလန့် မရှိသလို မှားသွားပြီ ဆိုပါကလည်း သူ့ကိုယ်သူသာ အပြစ် တင်တတ်သည်။ သူတစ်ပါး အပေါ် အပြစ်ဖို့လေ့ မရှိ။

ကေသီ နှောသ်ကတ်သည် အသက် နှစ်ဆယ့် ကိုးနှစ်တွင် ကိုယ်လုံးကိုယ်ပေါက် သွယ်သွယ်လျလျ၊ အရပ် ခပ်ရှည်ရှည်နှင့် ဈေးကြီး ပေးရသော အဖိုးတန် ရေမွှေးကဲ့သို့ ဣတ္ထိယတို့၏ တပ်မက်ဖွယ်ရာ ဆွဲဆောင်မှုကို ပြည့်ဝစွာ ပိုင်ဆိုင်သူ ဖြစ်သည်။

ကေသီသည် အိမ်ထောင် ပြုလိုသည့် ဆန္ဒ ရှိဟန် မတူ။ သူ နှစ်သက်သော အမျိုးသားများနှင့် တစ်ယောက်ပြီး တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံနေမှုကို သဘောကျသည်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလေ့ ရှိသည်။ အမျိုးသားတစ်ဦးကို ငြီးငွေ့လာခဲ့သော် ကေသီက သူတို့နှစ်ဦး၏ ရင်းနှီးမှုကို အလွန် ယဉ်ကျေးသော နည်းဖြင့် ဖြတ်တောက် ရပ်စဲပစ်လေ့ ရှိသော်လည်း သူ့ချစ်သူဟောင်းကို မိတ်ဆွေ အဖြစ် ဆက်လက် ဆက်ဆံလေ့ ရှိသည်။

အက်ဒဝပ် မက်ဗိုင်းသည် အများတကာထက် သာသော ခြွင်းချက် ပုဂ္ဂိုလ် မဟုတ်ကြောင်း မီးနီ ပြနေသည့် ကြားကပင် အတင်း ဇွတ်တိုးနေသူ ဖြစ်သည်။

မက်ဗိုင်းက သူသည် ကေသီကို နှစ်နှစ်ကာကာ ချစ်လှပါသည်ဟု ဇွတ်ပြောနေသည့် အပြင် သူနှင့် ကေသီ ရင်းနှီး ချစ်ခင်နေသည့် ခြောက်လတာ ကာလ အတွင်း ကေသီ အပေါ် ပိုင်စိုးပိုင်နင်း ဆက်ဆံမှုကလည်း ပြဿနာ ဖြစ်နေသည်။ သူ့ကို ကေသီက လက်ထပ်ပါဟု ဇွတ်ပြောနေသည်။ မက်ဗိုင်းသည် သူ့ကို ရိုးရိုးသားသား ပြောနေခြင်း ဖြစ်ကြောင်း သိသော်လည်း ဣတ္ထိယတို့၏ ထိုးထွင်းစိတ်က သူ၏ ရိုးသားမှုသည် တစ်စုံတစ်ခုသော အတိုင်းအတာ တစ်ခု အထိသာ ဖြစ်ကြောင်း သိနေသည်။

အက်ဒဝပ် မက်ဗိုင်းသည် ငွေပင်ငွေရင်း ရင်းနှီး မြှုပ်နှံထားသည့် လုပ်ငန်းများပေါ်မှ ဝင်ငွေ အမြောက်အမြား ရရှိနေသူ ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ လူချမ်းသာများထဲမှ တစ်ဦး ဖြစ်သူ ဂျင်မ် နော့သ်ကတ်၏ တစ်ဦးတည်းသော သမီးနှင့် လက်ထပ်ရမည့် အရေးကို ဆန္ဒ စောနေကြောင်း ကေသီ သိသည်။

အကယ်၍သာ မက်ဗိုင်းသည် အင်မတန် နှစ်လိုဖွယ် ကောင်းသော အဖော် တစ်ယောက်၊ အထူးသဖြင့် ချစ်တင်း နှီးနှောရာတွင် ကျေနပ်မှု အပြည့်အဝ ပေးနိုင်သည့် ချစ်သူ တစ်ဦး မဟုတ်ခဲ့သော် ဒီဇာတ်လမ်းကို ရပ်တန်းက ရပ်ပစ်ရန် သိပ်ကို လွယ်ပါသည်ဟု ကေသီက သူ့ကိုယ်သူ တဖွဖွ ဆင်ခြေ ပေးနေမိသည်။

ကေသီနှင့် မက်ဗိုင်းသည် လွန်ခဲ့သော ညက ထမင်းစားပွဲ တစ်ခုသို့ အတူတကွ သွားရောက်ခဲ့ပြီးနောက် ခမ်းနားလှသော ကေသီ၏ အိမ်ခန်း ရှိရာသို့ ပြန်လာကြပြီး နာရီပေါင်း များစွာ ချစ်တင်း နှီးနှောခဲ့ကြသည်။

နံနက် မိုးမသောက်မီ အိပ်ပျော်ရာမှ နိုးလာကြပြီး အချစ် ခရီးကို လက်တွဲ၍ လျှောက်ကြပြန်သည်။ အချစ်နယ် ကျံနေသည့် အချိန်ပိုင်းမှာပင် မက်ဗိုင်း

mgyoe.com

နှင့် ပတ်သက်၍ သံသယ စိတ်များ ဖြစ်ပေါ်လာသည်ကို ကေသီက အံ့သြ  
နေမိသည်။

မက်ခိုင်းသည် ခုတင်စွန်းသို့ လိုမ့်သွားပြီးနောက် မေးလိုက်သည်။

‘စီးကရက် သောက်မလား’

‘ဟင့်အင်း’

မက်ခိုင်းသည် ခုတင်ဘေးရှိ စားပွဲကလေးပေါ်မှ စီးကရက်ဘူးကို ယူ  
လိုက်ပြီး မာလ်ဘိုရို တစ်လိပ်ကို သူ့ ကာတီယာ မီးခြစ်နှင့် မီးညှိလိုက်သည်။

‘ကေသီ’

‘အက်ဒါ၊ စကား မပြောနှင့်ကွာ၊ ကိုယ် ဇိမ်ပျက်တယ်’

ကေသီက မပွင့်တပွင့် ပြောလိုက်သည်။

မက်ခိုင်းက ကေသီဘက်သို့ လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။ ကေသီ  
ဦးနှောက်ထဲတွင် အန္တရာယ်ပြ အချက်ပေး ခေါင်းလောင်းသံများ ဆူညံသွား  
သည်။ သူ့ အပြုံး၊ သိပ်ချစ်ပြီး သိပ်ကို ကြင်နာပါတယ် ဆိုတဲ့ အပြုံး။ ဒီမှာ  
ကိုယ့်ဆရာ၊ ခင်ဗျား အမှုအရာက သိပ်ကို ပိုလွန်းနေပြီရှင်။

မက်ခိုင်းသည် စီးကရက်ကို လက်တစ်ဖက်က ကိုင်ရင်း ကျန် လက်တစ်  
ဖက်နှင့် ကေသီ ကိုယ်လုံးကို လှမ်းကိုင်လိုက်သည်။ ကေသီက သူ လက်လှမ်း  
မမီသည့် နေရာသို့ အသာကလေး လိုမ့်ထွက်သွားသည်။

မက်ခိုင်းက မျက်မှောင် ကုတ်လိုက်သည်။

‘ဟေ့ ဒါက ဘာဖြစ်ရပြန်တာလဲ’

‘ဘာမှ မဖြစ်ပါဘူး’

ဟုတ်ပါလိမ့်မယ် အားကြီး။ ရှင်က ချစ်ရေးချစ်ရာမှာ သိပ် တော်ပြီး  
ကျွန်မကို လက်ထပ်ချင်ပေမဲ့ ကျွန်မက ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး။  
ဘယ်သူနှင့်မှ လက်ထပ်မှာ မဟုတ်ဘူး။ ဒါ့ထက် ပိုပြောရရင် ကျွန်မက အပိုင်  
ပစ္စည်း အဖြစ် ခံချင်တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျွန်မကို ပိုင်  
တယ်လို့ ထင်တာကိုတောင် ခံချင်တာ မဟုတ်ဘူး။

‘မင်း ကြည့်ရတာ သိပ်တည်နေပါလား ကေသီ’

‘တကယ် အင်း၊ ဟုတ်လိမ့်မယ် ထင်တယ်၊ ကျွန်မက ခရီး ထွက်မလို့  
အစီအစဉ် လုပ်နေတာ’

ဟုတ်တယ်လေ၊ လွန်ခဲ့သော စက္ကန့်ပိုင်းကလေး အတွင်းမှာ အစီအစဉ်  
ဆွဲခဲ့တာ။

‘မင်းက ဘာကို စီစဉ်နေတာလဲ’

‘ကျွန်မ ဖေဖေနှင့် တွေ့ဖို့ ပြင်သစ်ကို သွားမလို့၊ ကျွန်မ သူ့ဆီကို သုံးလေးလ တစ်ခါ ဆိုသလို သွားလည်လေ့ ရှိတယ်။ အခု ရှင်နှင့် ကျွန်မ တတွဲတွဲ နေကတည်းက တစ်ခါမှ မသွားရသေးဘူး’

အက်ဒ် မက်ဗိုင်းသည် ခဏတာ မျက်နှာ ပျက်သွားသည်။ သို့သော် ချက်ချင်း ပြန် ဣန္ဒြေဆည်လိုက်သည်။ ကေသီကတော့ ရိပ်မိလိုက်သည်။

မက်ဗိုင်းက မေးသည်။

‘မင်း ဘယ်တော့လောက် သွားမှာလဲ ချစ်ချစ်ရယ်’

‘ကျွန်မ ဒီနေ့ည လေယာဉ်နှင့် သွားမယ်’

မက်ဗိုင်းက သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် စိတ်ဓာတ် ပျက်ပြားပြီး မယုံကြည်နိုင်သည့် အမူအရာမှာ အထင်းသား ပေါ်နေသည်။

‘ဒီနေ့ည ဟုတ်လား၊ ဒါပေမဲ့ ဒီက မင်း အိမ်ခန်းကို ဘယ်လို လုပ်မှာလဲ’

‘အိမ်စောင့်နှင့် အိမ်ဖော်က သိမ်းဆည်း ပေးကြမှာပေါ့’

ကေသီ ရင်ထဲက ပြုံးလိုက်သည်။

အခု သူ ဆုံးဖြတ်ချက် ချပြီးပြီမို့ လွတ်လွတ်လပ်လပ် ရှိသွားသည်။ ပြီးတော့လည်း သူ့ဖေဖေနှင့် တွေ့ချင်စိတ် ပိုပြင်းထန်လာသည်။ သူတို့သည် သမီးနှင့် အဖေမျှသာ မဟုတ်၊ အင်မတန် ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ ကေသီက သူ့ ဖေဖေကို အလွန် ချစ်မြတ်နိုးသည်။

ရပ်ဆဲလ် ပီတာဆန်နှင့် သူ့ ဇနီးတို့သည် ဘဏ်၌ အပေါင်ထားပြီး ငွေကြေး အမြောက်အမြား ချေးယူထားရသော ဝက်စ်ချက်စတာ ရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်လျက် ရှိကြသည်။

ဂိုင်း ဘင်နစ်စတာသည် နံနက်တိုင်း ကိုးနာရီတိတိတွင် ဖီဒါပို ရုံးခန်းသို့ ဂိုက်ထုတ်၍ အရောက် လာလေ့ ရှိသလို သူ့ ဝန်ထမ်းများကိုလည်း သူ့လိုပင် ဖြစ်စေရမည်ဟု ညွှန်ကြားထားသည်။ ထို့ကြောင့် ပီတာဆန်သည် နယူးယောက်သို့ အချိန်မီ ရောက်ရှိအောင် အိပ်ရာမှ စောစော ထ၍ ခရီး ထွက်လေ့ ရှိသည်။

သူသည် နေ့စဉ် နေ့တိုင်း ကိုယ်ပိုင် ကားကို မောင်းနှင်သွားလေ့ ရှိသူ ဖြစ်ရာ အခြား ခရီးသည်များလို ဘတ်စ်ကား၊ သို့မဟုတ် မီးရထားပေါ်တွင်

သတင်းစာ ဖတ်သွားရန် အချိန် မရရှိသောကြောင့် နံနက်စာ စားနေစဉ် နယူး  
ယောက် တိုင်းမ် သတင်းစာကို ကမန်းကတန်း ဖတ်နေရသည်။

သတင်းစာကို စောင့်ဖတ်ပါ ဆိုသော ဂိုင်း ဘင်နစ်စတာ၏ ညွှန်ကြား  
ချက်ကို ပီတာဆန် တစ်ယောက် မေ့နေသည်။

သူ စိတ်အစဉ်သည် ယမန်နေ့က ဝါရှင်တန်တွင် အာသာ ဂါးလက်ချ်နှင့်  
အောင်အောင်မြင်မြင် ပြောဆိုနိုင်ခဲ့သည့် ဆွေးနွေးပွဲဆီသို့ ပြန်လည် လွင့်ပါး  
နေသည်။

သူက ကော်ဖီကို မျဉ်းသောက်ရင်း တိုင်းမ် သတင်းစာ မျက်နှာဖုံးကို  
အမှတ်မထင် ကြည့်လိုက်သည်။

သတင်းစာမှ သတင်း ခေါင်းစီးများသည် ဒုတိယ အကြိမ် ကမ္ဘာလုံး  
ဆိုင်ရာ လောင်စာဆီ အကျပ်အတည်းနှင့် ပတ်သက်သော သတင်းများကိုသာ  
ရည်ညွှန်းထားကြသည်။

‘အာရပ် ရေနံ သပိတ် ပြီးဆုံးအောင် သမ္မတကြီးက ထပ်မံ ကြိုးပမ်းမည်’

‘ရေနံ ကုမ္ပဏီများက ထုတ်လုပ်မှု စာရင်း ဇယားများကို ကစားနေသည်  
ဟု ဝေဖန်သူများက စွပ်စွဲလိုက်ခြင်း’

‘ရေနံ လျော့နည်း ထုတ်လုပ်မှုကြောင့် တစ်ပတ် အတွင်း လူငါးသောင်း  
အလုပ်လက်မဲ့ ဖြစ်’

သူက ထိုစာမျက်နှာကို လှန်လိုက်၏။ သူ့ ဇနီးက ခေါ်လိုက်သည်။

‘ရပ်စဲ’

‘ဘာလဲ မေ’

သူက မျက်နှာကို သတင်းစာမှ မခွာချေ။

မေ ပီတာဆန်က ပြောလိုက်သည်။

‘ကျွန်မတို့ ရနေကျ နို့တစ်မျိုး ဒိုင်းနားစ် (အကြွေး ဝယ်ယူခွင့် ကုမ္ပဏီ)  
က မနေ့တုန်းက ပို့လိုက်တယ်၊ ရှင်လည်း သိသားပဲ၊ အကြွေး မဆပ်လို့ ကျွန်မ  
တို့ရဲ့ အကြွေးဝယ်ခွင့် ကတ်ပြားကို ဝယ်ခွင့် ပိတ်လိုက်တယ်တဲ့’

ပီတာဆန်က နောက်တစ်ရွက်ကို လှန်လိုက်သည်။

‘သူတို့ဆီကို ဒေါ်လာ နှစ်ရာတန် ချက်တစ်စောင် ရေးပို့လိုက်၊ ဒါဆိုရင်  
သူတို့ ကွန်ပျူတာက တစ်လလောက်တော့ ကျေနပ် သွားလိမ့်မယ်’

‘ကျွန်မက အဲဒီလို ပို့လိုက်ရင် အိမ်ဖော် လခ အတွက် ငွေလိုသွားမှာ  
ပေါ့’

‘ကိုယ် ဒီနေ့ ငွေ နည်းနည်းပါးပါး ရအောင် ရှာလာခဲ့မယ်’

သူက ဝိုင်း ဘင်နစ်စတာအား အာသာ ဂါးလက်ချ်နှင့် ဆွေးနွေးပွဲ အကြောင်း ပြောပြပြီးနောက် သူ့ လခထဲမှ ငွေ သုံးလေးရာကို ကြိုထုတ် ပေးဖို့ ပြော၍ ရနိုင်ကောင်းသည်။

သူက နောက်တစ်ရွက်ကို လှန်လိုက်ပြီးနောက် ဘင်နစ်စတာ၏ အမှာ စကားကို ချက်ချင်း သတိ ရလာသောကြောင့် မျက်လုံး ပြူးသွားသည်။ ထို သတင်းမှာ နှစ်ပိုဒ် သုံးပိုဒ်သာ ပါရှိသော်လည်း သူ့အတွက် ပထမ စာပိုဒ်ကို ဖတ်ရုံနှင့် လုံလောက်သွားသည်။

‘ယမန်နေ့ ညက ဘရွတ်ကလင်ရှိ နော့သ်ကတ် နိုင်ငံတကာ ရေနံ ကုမ္ပဏီ၏ ဓာတ်ဆီဆိုင်မှ မြေအောက် ဓာတ်ဆီ သိုလှောင်ထားသော တိုင်ကီ ကြီးများ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားရာ နာရီပေါင်း များစွာ လောင်ကျွမ်း ပြီးနောက် လူနှစ်ယောက် သေဆုံးသွားသည်။ ရဲအရာရှိများနှင့် မီးသတ်မှ တာ ဝန်ရှိ ပုဂ္ဂိုလ်များက မည်သည့် အကြောင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားရသည် ကို မသိသေးသော်လည်း စတင် စုံစမ်းနေပြီ ဖြစ်ကြောင်း၊ သေဆုံးသူများ၏ အမည်နာမကိုလည်း မသိရသေးကြောင်း၊ သူတို့၏ အလောင်းများမှာ ခန့်မှန်း ပုံဖော်၍ မရနိုင်လောက်အောင် မီးလောင်ကျွမ်း နေကြကြောင်း’

ပီတာဆန်က သတင်းစာကို ဘေးဖယ်ပစ်လိုက်သည်။

သူ့ဇနီးက စိုးရိမ်မကင်း စိတ်နှင့် မေးလိုက်သည်။

‘ဘာပါလို့လဲဟင်’

‘ဟင် မဟုတ်ပါဘူးကွာ၊ ဘာမှ မဟုတ်ပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ’

‘ရှင် အဲလေ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီ အောက် နှုတ်ခမ်းကို သွားနှင့် ကိုက်လိုက်တယ်လေ’

‘တကယ် ဟုတ်ရဲ့လားကွာ’

သူက ဟန်ဆောင် ပန်ဆောင် မချိပြီးကလေး ပြုံးလိုက်သည်။

‘မနေ့တုန်းက စတော့ ရှယ်ယာဈေးတွေ နည်းနည်း ထပ်ကျသွားလို့ပါ ကွာ၊ ဒါပါပဲ’

လက်သုတ်ပဝါ တစ်ထည် အုပ်ထားသော ငွေလင်ပန်းကလေးကို ကိုင် ထားသည့် အိမ်ဖော်ကလေးသည် မီးဖိုခန်း တံခါးဝမှ ပေါ်လာသည်။

‘မစ္စတာ ပီတာဆန်၊ လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ ပေါင်မုန့် မီး ကင် နောက်ထပ် ယူဦးမလား’

အိမ်ဖော်ကလေးသည် လက်သုတ်ပဝါကလေးကို ဆတ်ခနဲ ဖယ်လိုက် ပြီးနောက် ငွေလင်ပန်းကလေးကို သူ့ ရှေ့သို့ ထိုးပေးရင်း ပြောလိုက်ခြင်း ဖြစ်သည်။

ပီတာဆန်က မလွဲမရှောင်သာ လှမ်းကြည့်လိုက်ရတော့သည်။

လင်ပန်းပေါ်တွင် ပေါင်မုန့် မီးကင်များ အထပ်လိုက် ပါလာသည်။ အပေါ် ဆုံး၌ ရှိနေသည့် ပေါင်မုန့် မီးကင်၏ ဘေးပတ်ပတ်လည်မှာ မီးကျွမ်း ထား သောကြောင့် မည်းနက်နေသည်။ ပီတာဆန်သည် လက်သုတ်ပဝါကို ပစ်ချ လိုက်ပြီးနောက် စားပွဲမှ ကမန်းကတန်း ထပြေးလေတော့သည်။

အခန်း ( ၄ )

ဇွန် ၂၇။

ကြည်လင် သာယာသော နေ့တစ်နေ့ ဖြစ်သည်။ ဂျင်မ် နေ့သံကတ် သည် ဘွန်ဟာရီ ရေချို ထည့်ထားသော ရေကူးကန်တွင် လက်မောင်းအား သန်သန်နှင့် ခေါက်တုံ့ ခေါက်ပြန် လေးငါးဆယ်ခေါက် ကူးလိုက်ပြီးနောက် ရေကူးကန် နှုတ်ခမ်းပေါ်သို့ လှေကားမှ ဆွဲတက်လာသည်။ သူက ထိုနေရာ တွင် ထိုင်နေရင်း ထီးမိုးထားသော ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်နေသူ ရှယ်လက်တာကို ပြုံးပြလိုက်၏။ နေ့သံကတ်က ပြောလိုက်သည်။

‘ဆမ်၊ မင်း ကိုယ်လက် လှုပ်ရှား အားကစားမှုလေးတွေတော့ လုပ်သင့် တယ်ကွာ’

ရှယ်လက်တာက ငေါ့တော့တော့ ပြန်ဖြေသည်။

‘ကျုပ် လုပ်သင့်တာတွေကတော့ အများကြီးပေါ့ဗျာ၊ အခုလို ပြဿနာ ထွေနေချိန်မှာ ကျုပ် နယူးယောက်ကို ပြန်သွားတာမျိုးပေါ့’

‘မလိုသေးပါဘူးလေ၊ ငါတို့ နည်းနည်းပါးပါး တိုင်ပင် ဆွေးနွေးစရာ ကလေးတွေ၊ အကြံ ထုတ်စရာကလေးတွေ ရှိပါသေးတယ်ကွာ’

ရှယ်လက်တာက စိတ်ပျက်ဟန်နှင့် ပခုံးကို တွန့်ရင်း ဖြေလိုက်သည်။

‘ခင်ဗျားက ဒိုင်ခံပြီး ငွေရှင်းပေးမယ့် လူပဲ ဂျင်မ်ရယ်’

ရွှေရောင် ဆံပင်ကို ငယ်ထိပ်တွင် စုစည်းထားပြီး ကျောက်ဆစ် ရုပ်တု ပမာ လှပသော ခန္ဓာကိုယ်ပေါ်တွင် မလုံတလုံ ရင်စည်းနှင့် ခါးစည်း သေးသေး ကလေးသာ ပါသည့် မိုက်ကရို ဘီကီနီ ရေကူး ဝတ်စုံကို ဝတ်ဆင်ထားသော ဘာဘရာ ဝေါလေ့စ်သည် ရေကူး ဦးထုပ်ကို လက်တစ်ဖက်က ကိုင်ရင်း အိမ်မ ကြီးထဲမှ ထွက်လာသည်။

‘မောနင်း’

နေ့သံကတ်က ဘာဘရာကို ဝတ်ကျေတမ်းကျေ လှမ်းပြောလိုက်သည်။ သူက ရေကူး ကန်ပေါင်ပေါ်တွင် မတ်တတ် ရပ်လိုက်သည်။

‘ကိုယ်နှင့် ဆမ်က အလုပ် ပြန်လုပ်ကြဦးမလို့’

mgyoe.com

‘နေပါဦး ချစ်ချစ်ရယ်၊ ရှင်နှင့် ကျွန်မ အတူတူ ရေကူးရလိမ့်မယ်လို့ ထင်ထားတာ’

‘တော်ပြီကွာ၊ ကိုယ် အိမ် အပြင်ဘက် ရောက်နေတာက တစ်နာရီတောင် ရှိသွားပြီ၊ မင်း ခပ်စောစော အိပ်ရာက ထသင့်တယ် ထင်တာပဲ’

‘နေ့သက်ကတ်နှင့် ရှယ်လက်တာသည် ရေချိုးပြီး အဝတ်အစား လဲရန် အနားတွင် ရှိသော ရေချိုးခန်းထဲသို့ ဝင်သွားကြသည်။ ဘာဘရာက သူတို့ကို ဒေါသနှင့် လှမ်းကြည့်ရင်း ရေကူး ဦးထုပ်ကို လုံးခြေ၍ ကန်ပေါင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်။’

‘နေ့သက်ကတ်နှင့် ရှယ်လက်တာ စာဖတ်ခန်းထဲသို့ မဝင်မီ အတွင်းရေးမှူး တစ်ယောက်က နေ့သက်ကတ်ကို ဖမ်းတားလိုက်သည်။’

‘ဒီ တဲလက်စ် (သံကြိုးစာ) ကို ခုလေးတင် ရလိုက်တယ်’

‘အမျိုးသမီးလေးက စာရွက် တစ်ရွက်ကို လှမ်းပေးလိုက်သည်။’

‘ဒီ တဲလက်စ်က အကြောင်းကြောင်းကြောင့် တော်တော်လေး နောက်ကျမှ ရပေမဲ့ ဆရာ ကိုယ်တိုင် သိသင့် သိထိုက်အောင် အရေးကြီးတယ်လို့ ထင်တဲ့ အတွက် လာပေးတာပါ’

‘ကျေးဇူးတင်တယ် မေရီ’

‘နေ့သက်ကတ်သည် စားပွဲ နောက်ရှိ ကုလားထိုင်တွင် ထိုင်၍ တဲလက်စ်ကို ဖတ်လိုက်ပြီးနောက် မျက်မှောင် ကုတ်လိုက်၏။’

သူက မေးလိုက်သည်။

‘ဓာတ်ဆီဆိုင်က ရေနံ လှောင်ကန်တွေဟာ ခဏ ခဏ ပေါက်ကွဲတတ်သလား ဆမ်’

‘မမျှော်လင့်သော မေးခွန်းကြောင့် ဆမ် တစ်ယောက် မျက်လုံး ကလယ်ကလယ် ဖြစ်သွားသည်။’

‘သိပ်ဖြစ်ခဲ့ပါတယ်၊ အများအားဖြင့်တော့ မြေကြီး အောက်မှာပဲ ထားလေ့ ရှိကြတယ်၊ ဘေးကင်း ရန်ကင်း ကိရိယာ မျိုးစုံကို တပ်ဆင်ထားကြတယ်၊ ဒါပေမဲ့ အာမခံ ကုမ္ပဏီတွေဆီက စာရင်း ဇယားတွေကို ယူကြည့်မယ် ဆိုရင်တော့ တစ်ခါတလေ ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ ဘာဖြစ်လို့လဲ’

‘ဘရွတ်ကလင်မှာ ရှိတဲ့ တို့ ဖောက်သည်ကို ငှားထားတဲ့ ဓာတ်ဆီဆိုင်က’

မြေအောက် ရေနံလှောင်ကန် မနေ့ညက ပေါက်ကွဲသွားတယ်၊ လူနှစ်ယောက်  
သေသွားတယ်၊ ဒေါ်လာ ငါးသိန်းဖိုးလောက် ပျက်စီးသွားတယ်’

‘ဖြစ်လေ့ ဖြစ်ထ ရှိတာမျိုးတော့ သိပ်မဟုတ်ဘူး ဂျင်မံ’  
နော့သံကတ်က မပွင့်တပွင့် ပြောလိုက်သည်။

‘ဒါကတော့ ဘယ်လို ရှုထောင့်က သုံးသပ်တယ် ဆိုတဲ့ အပေါ်မှာ မူ  
တည်မှာပေါ့’

‘ဘာပြောတယ်’

‘အရင်တုန်းက ဆိုရင် ပြိုင်ဘက်တွေ အပေါ်မှာ ဒိုင်းနမိုက်နှင့် ကျီစယ်  
တာမျိုး သိပ်ခေတ်စားခဲ့တာပေါ့၊ သမိုင်း လှည်းဘီး တစ်ပတ် ပြန်လည်တာ  
မျိုး ဖြစ်နိုင်တယ်’

နော့သံကတ်၏ မျက်နှာထားသည် ခက်ထန်လာသည်။

‘အဲဒီ လှောင်ကန်တွေက ထပေါက်ကွဲတာ မဟုတ်ဘူး၊ ဖောက်ခွဲတာကို  
ခံလိုက်ရတာ’

ရှယ်လက်တာက ပြန်ပြောသည်။

‘ကျုပ်ကတော့ ဇေဝဇေဝါ ဖြစ်နေတုန်းပဲ၊ ဒီလို ဖျက်ဆီးပစ်လို့ ဘာများ  
အကျိုး အမြတ် ရှိလာမှာမို့လဲ’

‘တော်စမ်းပါ၊ ကဲ နစ်ကို ဓာတ်ဆီဆိုင် သုံးဆိုင် ခြောက်ဆိုင်၊ ဒါမှ  
မဟုတ် ဒါ့ထက်မက ပေါက်ကွဲကုန်ပြီ ဆိုပါတော့၊ အဲဒီနောက်တော့ ကျုပ်  
တို့နှင့် ဆက်သွယ်နေတဲ့ လူတွေဆီကို အမည် မဖော်တဲ့ လူတွေဆီက နစ်ကို  
ကုမ္ပဏီက ထုတ်လုပ်တဲ့ ရေနံထွက် ပစ္စည်းတွေကို မရောင်းနှင့်၊ ရောင်းရင်  
ဆိုတဲ့ ဆက်သွယ်တာမျိုးတွေ ရောက်လာလိမ့်မယ်၊ ဒါဆိုရင် သူတို့က အရိပ်ပြ  
အကောင် ထင်သွားကြလိမ့်မယ်၊ တစ်ခါ ပိုပြီးတော့ ဘေးရန်ကင်းအောင် တခြား  
ကုမ္ပဏီက ထုတ်လုပ်တဲ့ ရေနံထွက် ပစ္စည်းတွေကိုတောင် ပြောင်းပြီး ရောင်း  
ချင် ရောင်းကြမှာ’

‘ဂျင်မံ၊ ခုခေတ်က ရေနံ လုပ်ငန်းမှာ ဟယ်ရီ ဆင်ကလဲယားနှင့် အက်  
ဒဝပ် ဒိုဟီးနီးတို့ ခေတ် မဟုတ်တော့ဘူးဗျ’

နော့သံကတ်ကလည်း ပြန်တွယ်သည်။

‘မဟုတ်ဘူးလို့ ဘယ်သူက ပြောသလဲ၊ ရေနံနှင့် ဓာတ်ငွေ့ ဂျာနယ်က  
ရေးတာလား၊ မဟာ လုပ်ငန်းရှင်တွေက ဟားဗတ် စီးပွားရေး တက္ကသိုလ်  
ကျောင်းထွက်တွေကို စီမံခန့်ခွဲမှု ဝန်ထမ်း အဖြစ် ငှားထားပေမဲ့ တကယ် ခိုင်း

တော့ သူခိုး စားပြ အလုပ်ကို လုပ်ခိုင်းနေတာပဲ မဟုတ်လား၊ ရေနံ လုပ်ငန်းဟာ ဒီပုံစံ အတိုင်းပါပဲကွာ၊ ဇာတ်တူသားကို စားကြတယ်လေ’

သူက တဲလက်စ်ကို နောက်တစ်ကြိမ် ပြန်ကြည့်သည်။

‘မင်း ကိုယ်တိုင်ပဲ ပြောခဲ့သေးတယ် မဟုတ်လား၊ မြေအောက် ရေနံ လှောင်ကန်တွေဟာ မပေါက်ကွဲတတ်ပါဘူးလို့’

‘အဲဒီ ဓာတ်ဆီ ဆိုင်ရှင်မှာ ငြိုးသူ ရန်ဘက်တွေ ရှိချင် ရှိမှာပေါ့၊ ဒါမှ မဟုတ် ငွေတိုးကြီးကြီးနှင့် ချေးစားတဲ့ လူတွေဆီမှာ မိနေလို့’

‘မင်း ခုနက ပြောထားတာတွေနှင့် ဆက်စပ်ကြည့်ရင် တိုက်ဆိုင်မှုတွေ သိပ်များလွန်းတယ်၊ ငါ ပျံကျ ရေနံတွင်းတူးသမား လက်ထက်က စပြီး ငါ့ဆီမှာ ဆဋ္ဌမ အာရုံ ဖြစ်ထွန်းလာခဲ့တယ်ကွာ၊ ဟောဒီ ငါ့ပခုံးပေါ်က ညှပ်ရိုးထဲမှာ’

ဆင်မြူရယ် ရှယ်လက်တာက နားစွင့်လိုက်သည်။ ဂျင်မ် နှော့သံကတ်သည် စိတ်ဖောက်ပြန် နေတာတော့ မဟုတ်။ ရေနံ လုပ်ငန်းတွင် အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်သည့် သူ့ စွမ်းရည်ကလည်း အမှန်တကယ်ပင် ထူးခြား ဆန်းကြယ်လှသည်။

နှော့သံကတ်က ဆက်ပြောသွားသည်။

‘ခု လောလောဆယ်မှာတော့ ပါဝယ် ပီးယားစ်နှင့် သူ့လူတွေ တွေးသလို ငါ တွေးကြည့်နေတယ်၊ နစ်ကိုဟာ သူတို့ကို အမြဲတမ်း ဒုက္ခ ပေးနေတဲ့ ဆူးကလေး တစ်ချောင်း၊ အခု ဆိုရင်တော့ မှိန်းကြီး တစ်ချောင်း ဖြစ်လာပြီ၊ သူတို့က နစ်ကိုနှင့် ငါ့ကို အသေ တွယ်မလို့ တာစူနေပြီ၊ ငွေလည်း ရအောင် ရှာဖို့ ဆိုပါတော့၊ ဒါက အခြေခံထားပြီး လေ့လာရမယ့် အချက်အလက်တွေပဲ’

နှော့သံကတ်က နာနာကြည်းကြည်း မဲ့လိုက်သည်။

‘ပီးယားစ်က ရစ်ချ်လင်း ကွန်ဆိုလီဒိတ်တက်နှင့် ဝက်စတင်း အင်းပက် ဆိုတဲ့ မဟာ လုပ်ငန်းရှင်ကြီး နှစ်ခုနှင့် လက်တွဲ ထားတယ်၊ ဈေးကွက်မှာ ဆိုရင် ဒီကုမ္ပဏီ သုံးခုဟာ နစ်ကိုနှင့် နေရာတကာမှာ ပြိုင်နေရတယ်၊ တကယ် လို့များ ငါတို့နှင့် ဆက်သွယ်နေတဲ့ ဖောက်သည်ကလေးတွေက နစ်ကိုနှင့် အဆက်အသွယ် ဖြတ်လိုက်မယ် ဆိုရင် ဖြစ်စရာ ရှိတဲ့ အချက် နှစ်ချက်ထဲက တစ်ခုခုတော့ ဖြစ်လာမှာပဲ၊ ဒီ ဖောက်သည်လေးတွေက ဒီလုပ်ငန်းကို လုံးဝ ရပ်စဲချင် ရပ်စဲပစ်လိုက်ကြလိမ့်မယ်၊ ဒါဆိုရင် သူတို့အဖို့ ပြိုင်ရမယ့်လူ လျော့သွားပြီ၊ ဒါမှမဟုတ် သူတို့ ကုမ္ပဏီကြီး သုံးခု အနက် တစ်ခုခုနှင့် ပြောင်း ဆက်သွယ်ကြလိမ့်မယ်၊ ဒါဆိုရင် သူတို့အတွက် ဈေးကွက် ပိုကျယ်လာမယ်၊

ဘယ်လိုပဲ ဖြစ်လာလာ သူတို့ရဲ့ ကုန်ရောင်း ဝင်ငွေ ဘက်မှာတော့ ဒေါ်လာ  
သန်း နှစ်ထောင်လောက် ပိုရလာမှာပဲ’

နော့သ်ကတ်၏ မျက်လုံး အစုံသည် နက်မှောင်သွားသည်။

‘ဆမ်၊ မင်းက လူကဲခတ် တော်ပါတယ်၊ တို့ နစ်ကို ဝန်ထမ်းတွေထဲမှာ  
ဘက်စုံ တော်တဲ့ ခပ်ငယ်ငယ် အရာရှိတွေထဲက အတော်ဆုံး တစ်ယောက်က  
ဘယ်သူ ဖြစ်မလဲ’

ရှယ်လက်တာသည် အတော်ကလေး ကြာအောင် စဉ်းစားလိုက်ပြီးနောက်  
အကြံ ပေးလိုက်သည်။

‘ဂျက် အင်းဒါးလည်း တော်သားပဲ’

‘ဒါပေမဲ့ ဒီချာတိတ်က စားပွဲမှာ ပိုထိုင်ချင်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်’

‘ဒါဆိုရင် တူလ်ဆာ ကရပ်ဖ် ပက်တင်းဂီးလ်ကော၊ ကုန်းပေါ်က ရေနံ  
တွင်းတွေကို ဦးစီး ဦးဆောင် လုပ်နေတဲ့ ချာတိတ်လေ၊ သူက ရေနံမြေမှာ  
အတော်ကလေး ကြာအောင် လုပ်ခဲ့တဲ့လူ’

နော့သ်ကတ်သည် ခဏတော့ စိတ်ဝင်စား သွားပုံ ရပြီး ခေါင်းခါလိုက်  
သည်။

‘ပက်တင်းဂီးလ်က ငါ လိုချင်တဲ့ ခပ်ကြမ်းကြမ်းသမားမျိုး မဟုတ်ဘူး၊  
ငါ လိုချင်တဲ့ လူက ဒီလုပ်ငန်းကို အတွင်း အပြင် အစ အဆုံး သိတဲ့လူ ဖြစ်  
မယ်၊ ခိုင်းသမျှကို ပြန်မမေးဘဲနှင့် ဆောင်ရွက်ပေးမယ့် သစ္စာရှိရှိ လူမျိုး၊  
လုပ်ကို လုပ်မှာပဲလို့ စိတ်ချထားရမယ့် လူမျိုး၊ ဒါပေမဲ့ သူ့ဘက်က မှန်တယ်  
ထင်ရင်တော့ မင်းကိုပဲ ဖြစ်ဖြစ် ငါ့ကိုပဲ ဖြစ်ဖြစ် ပြန်ပြောရဲတဲ့ သတ္တိရှိတဲ့  
လူမျိုး၊ နောက်တစ်ချက်ကလည်း သူ့ဆီမှာ မိုက်မိုက်ကန်းကန်း လုပ်တတ်တဲ့  
ဉာဉ်ကလေးမျိုးလည်း ရှိစေချင်တယ်’

ရှယ်လက်တာက ပြုံးလိုက်သည်။

‘ဒါဆိုရင် ခင်ဗျားက ခံစစ်ကို ကြီးကြပ် ကွပ်ကဲရမယ့် လူတစ်ယောက်  
လိုက်ရှာနေတာ မဟုတ်လား’

‘ခံစစ်တော့ မဟုတ်ဘူး၊ ပြန်လှန် ထိုးစစ်ကွ၊ တို့ နှစ်ယောက်က ဖီး မာ  
ရှယ်တွေ အနေနှင့် နောက်တန်း စစ်မြေပြင်က ကြီးကြပ် ကွပ်ကဲနေတဲ့ အချိန်မှာ  
တပ်ဦးက ခေါင်းဆောင်ပြီး တိုက်မယ့် လူကို လိုချင်တာ’

ရှယ်လက်တာက မဆိုင်းမတွ ပြောချလိုက်သည်။

‘မတ်ခ် ရက်ဒ်ဖို့’

နောသ်ကတ်က ပြီးလိုက်သည်။

‘ငါ တစ်ချိန်လုံး တွေးနေတာ သူပဲ၊ ငါ့အပြင် နောက်တစ်ယောက်က ဘယ်လို ထင်သလဲ ဆိုတာကိုသာ ငါက သိချင်တာ’

မတ်ခ် ရက်ဒ်ဖို့သည် ပါရှန်း ပင်လယ်ကွေ့ အတွင်းရှိ ကွမ်တာရာ ကျွန်း ကလေးပေါ်မှ အရှေ့ အလယ်ပိုင်း ဒေသရှိ နှစ်ကို၏ ရေနံ ထုတ်လုပ်မှု လုပ်ငန်း ကို ဦးစီး ကွပ်ကဲနေသည့် ဒေသ တာဝန်ခံ မန်နေဂျာ ဖြစ်သည်။ အသက် သုံးဆယ့်ငါးနှစ်သာ ရှိသေးပြီး ဂုဏ်သရေရှိ တက္ကသိုလ် ကျောင်းတော်ကြီး များတွင် ပညာ သင်ကြား လာခဲ့ရသူ မဟုတ်။

ရက်ဒ်ဖို့သည် ကိုလိုရာဒို မိုင်းတွင်းတူး အတတ်သင် ကျောင်းတွင် ပညာ သင်ဆုဖြင့် ကျောင်းတက်ခဲ့ရသူ ဖြစ်ပြီး အခန်းခ၊ ထမင်းခနှင့် အခြား တိုလီ မိုလီ အသုံးစရိတ်များ အတွက် စနေ တနင်္ဂနွေနေ့များ၊ ကျောင်းပိတ်ရက်များ နှင့် ညပိုင်းတွင် အလုပ် လုပ်ခဲ့ရသူ ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက်များ တွင်မူ သူသည် ရေနံတွင်းများ၌ ရေနံမြေ အလုပ်ကြမ်းသမား အဖြစ် ဝင် ရောက် လုပ်ကိုင်ခဲ့ရသည်။

ရက်ဒ်ဖို့သည် နှစ်ကို၏ ဝေးလံ ခေါင်းပါး ဒေသများရှိ ရေနံတွင်းများ၌ အတွေ့အကြုံ ရရှိခဲ့သူ ဖြစ်ပြီး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနှင့် ရာထူး တစ် ဆင့်ပြီး တစ်ဆင့် တိုးတက် ရရှိလာသူ ဖြစ်သည်။

ရက်ဒ်ဖို့နှင့် နောသ်ကတ်သည် အသက် အရွယ်အားဖြင့်သော် လည်း ကောင်း၊ ပတ်ဝန်းကျင် အခြေအနေအရသော် လည်းကောင်း များစွာ ကွဲပြား ခြားနားနေကြသော်လည်း သူနှင့် မတ်ခ် ရက်ဒ်ဖို့သည် ရေခဲ မြေခဲ အခြေခံ တွင် တူညီသည်ဟု နောသ်ကတ်က ယူဆသည်။ ကြမ်းတမ်းသည်။ မှီခိုမှု ကင်းသည်။ တီထွင်နိုင်မှု ရှိသလို ရုတ်တရက် ဖြတ်ထိုးဉာဏ်လည်း ကောင်း သည်။

ရက်ဒ်ဖို့သည် ရေနံ လုပ်ငန်း စတင် ထွန်းကားစ အချိန်က ရှိခဲ့သော ပျံကျ ရေနံတွင်းတူးသမားများ၏ အရည်အချင်းများကို ပိုင်ဆိုင်သူ ဖြစ်မည်။

နောသ်ကတ်က ကြေညာလိုက်သည်။

‘ကျုပ်ကတော့ မတ်ခ် ရက်ဒ်ဖို့ကို ချက်ချင်း အခေါ် ခိုင်းလိုက်မယ်၊ လမ်းခရီးမှာ လေယာဉ်ပျံ အဆင့်ဆင့် လွှဲပြောင်း စီးရတဲ့ အတွက် အချိန်တွေ ပုပ်ကုန်သလို ဘေးဖယ် လိုက်ရင်တောင် သူ နက်ဖြန်ခါကျရင် ဒီကို ရောက်လာ စေရမယ်’

နေ့လယ်စာကို ပင်မ အဆောက်အအုံ ဘေးတွင် အဖီချထားသော ဝရန်တာ၌ တည်ခင်း ကျွေးမွေးသည်။ စားပွဲတွင် သုံးယောက်သာ ရှိသည်။ ဂျင်မ် နေ့သ် ကတ်နှင့် ဆင်မြူရယ် ရှယ်လက်တာကတော့ စကား ဟဟ မပြောကြ။ ဘာ ဘရာ ဝေါလေ့စ်ကမူ သူ့အား ဂျင်မ် နေ့သ်ကတ်က စိတ်ဝင်စား လာအောင် တစာစာ စကား ပြောနေသည်။

‘နောက်လကျရင် ဂရေစ်နှင့် ရိန်းနီးယားတို့က ဧည့်ခံပွဲ တစ်ခု လုပ်လိမ့် မယ်တဲ့၊ ရှင်လည်း ဖိတ်စာ ရထားတယ်လို့ ကျွန်မ ကြားထားတယ်’

နေ့သ်ကတ်သည် စားပွဲပေါ်မှ ပန်းကန်များကို ပြန်သယ်နေသော အိမ် ဖော်မလေးကို ငေးငေးငိုင်ငိုင် ကြည့်နေသည်။

‘ရသလား ဆိုတာတောင် မသိပါဘူးကွာ၊ ဂရုလည်း စိုက်မနေနိုင်ပါဘူး လေ’

သူ့ကို ကြည့်ရသည်မှာ ငြီးငွေ့နေပုံ ရသည်။  
မက်ဒင်းသည် အားရပါးရ ပြီးရင်း ဝရန်တာပေါ်သို့ ရောက်ရှိလာသည်။

‘ကျွန်တော့်ကို ခွင့်ပြုပါ မစ္စတာ နေ့သ်ကတ်၊ မစ္စစ် ကက်သရင်း တစ် ယောက် ခုနကလေးကတင် ရောက်လာပါတယ် ခင်ဗျား’

‘ကေသီ၊ ဟုတ်လား’  
နေ့သ်ကတ်သည် ကုလားထိုင်ပေါ်မှ ထလိုက်သည်။

‘သူ ဘယ်မှာလဲ’  
‘ဒီမှာပါ ဒက်ဒီ’

ကေသီသည် ဝရန်တာ အတိုင်း ခပ်သွက်သွက် လျှောက်လာပြီး သူ ဖခင်ကို ဖက်ရင်း မွေးမွေး ပေးလိုက်သည်။

‘ဟယ်လို ဆမ်’  
ကေသီသည် ရှယ်လက်တာ၏ ပါးတစ်ဖက်ကို မွေးမွေး ပေးရင်း ကျန် ပါးတစ်ဖက်ကို လက်နှင့် ပုတ်လိုက်သည်။

‘ကျွန်မ အချစ်ဆုံး မွေးစား ဖခင်ကြီးကော နေကောင်းရဲ့လား’  
ကက်သရင်းသည် ရှယ်လက်တာအား သူ့ဘဝ တစ်လျှောက်လုံးလိုလိုပင် သိကျွမ်း ရင်းနှီးခဲ့သည်။

သူ နှစ်ဆယ့် တစ်နှစ် အရွယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူက



ရှယ်လက်တာအား အကြံပေး ရှေ့နေကြီး အဖြစ် ဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံခဲ့သည်။ ဆမ်က ပြီးလိုက်သည်။

‘သိပ်ကောင်းတယ်၊ မင်းကိုတော့ ရုပ်ရည်နှင့် လိုက်အောင် နေကောင်း ရဲ့လားလို့ မေးစရာ သိပ်မလိုဘူးပေါ့နော်’

အရင် တစ်ခေါက် တွေ့ရစဉ်ကထက် ပိုလှလာသည်ဟု ဂျင်မိ နေ့သ ကတ်က ဖခင် တစ်ယောက်၏ ဂုဏ်ယူစိတ်ဖြင့် တွေးလိုက်မိသည်။

ကေသီနှင့် ဘာဘရာတို့သည် မြင်ရသူများ အဖို့ တကယ်ပင် နှစ်နှစ်ကာ ကာ ရှိသည်ဟု ထင်ရအောင် အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။ သို့သော် မီးစ တစ်ဖက် ရေမှုတ် တစ်ဖက် အဓိပ္ပာယ်ကလေးတွေ ကိုယ်စီနှင့်။

‘မက်ဒင်း၊ ငါ့ သမီး အတွက် တစ်နေရာ လုပ်ကွာ’

‘ဟုတ်ကဲ့ပါ မစ္စတာ နေ့သကတ်’

‘ဆာနေပြီလား ကေသီ’

‘သိပ်ကို ဆာနေပြီ’

ကေသီက ကုလားထိုင်လွတ် တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

ဘာဘရာက ရယ်ရယ်ပြုံးပြုံးနှင့် လှမ်းကြည့်လိုက်သည်။

‘ကေသီ၊ မင်း စေ့စပ်လိုက်ပြီလို့ ကိုယ် ကြားရတဲ့ ကောလာဟလ သတင်း ဟာ မှန်သလားဟင်’

ကက်သရင်း၏ ပျော့ကွက် ဖြစ်သည်ဟု ယူဆထားသည့် အချက်ကို ဘာဘရာက ကောက်ကာ ငင်ကာ မေးလိုက်ခြင်း ဖြစ်သည်။ တကယ်ကလည်း ကက်သရင်းသည် အသက် နှစ်ဆယ့်ကိုးနှစ် ရှိနေသည့်တိုင်အောင် တစ်ကိုယ် တည်း အပျိုကြီး ဖြစ်နေသူ ဖြစ်သည်။

နေ့သကတ် တစ်ယောက် ဆတ်ခနဲ ဖြစ်သွားသည်။ ထိုကောလာဟလ မျိုးကို သူ မကြားမိခဲ့ချေ။

ကေသီက ဂရုမစိုက်ဟန်နှင့် ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

‘ဒါက အမြဲတမ်း ကြားနေရတာမျိုးပါ၊ ကျွန်မက ဆွဲဆောင်မှု ရှိတယ် မဟုတ်လား၊ ကျွန်မနှင့် တွေ့တဲ့ လူတိုင်းက ကျွန်မကို လက်ထပ်ချင်ကြတယ်’

ကေသီက သူ့ အဖေကို မေးငေါ့ ပြလိုက်သည်။

‘လက်ထပ်ချင်တဲ့လူ ဘယ်ရှိပါ့မလဲ၊ သန်းကြွယ် သူဌေးကြီးရဲ့ သမီးနှင့် လက်ထပ်ချင်တဲ့လူ ဘယ်ရှိပါ့မလဲ၊ သန်းကြွယ် သူဌေးကြီးကို ယူရတာနှင့် စာရင် ဒုတိယ အကောင်းဆုံး ကိစ္စပဲလို့ သူတို့ အားလုံးက ထင်တာကိုး’

mgyoe.com

ကဲ မှတ်ကရော မစွစ် ဝေါလှေစ်ရေ။

‘မင်း လာမယ်ဆိုတာကို ဘာပြုလို့ ကြိုပြီး အကြောင်း မကြားသလဲ  
ကေသီ’

ဂျင်မိ နောသံကတ်က မေးလိုက်သည်။ သူ့ သမီးသည် ဘွန်ဟာသို့ မလာ  
ခင် လေးငါးရက် ကြိုတင်၍ တယ်လီဖုန်း ဆက်တတ်လေ့ ရှိသည်။ သူက သူ့  
သမီး အတွက် အထူး အစီအစဉ်များကို တခမ်းတနား လုပ်ပေးရမှ ကျေနပ်သူ  
ဖြစ်သည်။

‘ငါက လူတွေကို ဖိတ်ပြီး ဧည့်ခံပွဲ တစ်ခု လုပ်ပေးမှာပေါ့’

ကေသီသည် မက်ဒင်း ယူလာသော ပုန်းရည်ကြီး ဆမ်းထားသည့် ထော  
ပတ်သီး ပန်းကန်ကို စ စားရင်း ခပ်ပျော်ပျော်ကလေး အဖြေ ပေးလိုက်သည်။

‘ကျွန်မက မိုးသောက် အရုဏ်ဦးကျမှ ရုတ်တရက် ချက်ချင်း လာချင်  
စိတ် ဖြစ်လာတာနှင့်ပါ။ အဲဒီ အချိန်မှာ ဖေဖေကို အကြောင်းပြရတာက အလွယ်  
ဆုံး ဆင်ခြေ ဖြစ်နေတယ် ဆိုတာကိုတော့ သိပ်မပြောချင်တော့ပါဘူးလေ’

‘ဘာအတွက် ဆင်ခြေလဲ’

ကေသီသည် မက်ဒင်း ထည့်ပေးသည့် ရေခဲစိမ် ဝိုင်အရက်ကို တစ်ခွက်  
မျှည်းသောက်ရင်း ပြောလိုက်သည်။

‘သူ ပြုသမျှ နုနေရတဲ့ ဘဝက လွတ်အောင် ဆိုပါတော့’

သူ့ အဖေက ပြန်မေးလိုက်သည်။

‘ငါနှင့် သိတဲ့ လူထဲကလား’

ကေသီက ခေါင်းခါသည်။

‘သူကတော့ ဒက်ဒီကို ယောက္ခမကြီး အနေနှင့် သိရရင် သိပ်ဝမ်းသာ  
ရှာမှာပဲပေါ့။ အဲဒါက စိတ်ညစ်စရာ ကောင်းအောင် သိပ်ကို သိသိသာသာ  
ကြီး ဖြစ်လာတာကိုး’

မြေထဲပင်လယ်မှ ပုစွန်ဆိတ်ကလေးများအား ခပ်မျှည်းမျှည်းကလေး ကြော်  
လှော်ထားသည့် ဟင်းလျာကို လာချပေးနေခိုက် ဖြစ်သဖြင့် ခဏ တစ်ဖြုတ်  
လောက် စကားစ ပြတ်သွားကြသည်။

နောသံကတ်က သူ့သမီးကို ပြောလိုက်သည်။

‘မင်း ခပ်ကြာကြာ နေဦးမယ် မဟုတ်လား’

‘နှစ်ပတ်၊ ဒါထက် ပိုချင်လည်း ပိုမှာပေါ့ ဒက်ဒီ၊ အခြေအနေ အရပေါ့’

မည်သည့် အခြေအနေပေါ်တွင် မူတည်သလဲ ဆိုတာကို သူ့သမီးအား

mgyoe.com

မေးရန် မဖြစ်နိုင်ကြောင်း ဂျင်မ် နော့သ်ကတ် ကောင်းကောင်းကြီး သိပါသည်။ ဒီကလေးမကလေးက သူ့စိတ်နှင့်သူ။ ဒါကလည်း ကေသီကို အချစ် ပိုမိသည့် အကြောင်း အချက်ပေါင်း များစွာ အနက် တစ်ခုသာ ဖြစ်သည်။ သို့တိုင်အောင် ကက်သရင်းသည် သမီးကလေးအစား သား တစ်ယောက်သာ ဖြစ်ပါစေတော့ ဆိုသလို သူ တွေးမိတိုင်း ရင်နာခဲ့ရသည်။

သူက ဟင်းပန်းကန်ကို ငေးငေးငိုငို ကြည့်နေသည်။ နစ်ကိုကို ကယ် တင်ရန်အတွက် ရင်ဆိုင် ရတော့မည့် တိုက်ပွဲ အကြောင်းကို စဉ်းစားနေခြင်း ဖြစ်သည်။ သူကတော့ ခံချမည်။ ဒါပေမဲ့ တကယ်လို့ ငါ နိုင်ခဲ့သည့်တိုင်အောင် ငါ့ အရိုက်အရာကို ဆက်ခံမည့်သူ မရှိပါကလားဟု တွေးနေမိသည်။

ကေသီက မေးလိုက်သည်။

‘ဒါ ဘယ်လို ဖြစ်သွားပြန်တာတုံး’

ဂျင်မ် နော့သ်ကတ်က ဖြေသည်။

‘တချို့ကတော့ လက်ဖက်ခြောက်ဖတ်ကို ကြည့်ပြီး နိမိတ် ဖတ်တယ်၊ ငါကတော့ ပုစွန်ကြော်ကို ကြည့်တယ်’

‘တယ် စိတ်ဝင်စားစရာ ကောင်းပါသလား၊ ဘာကိုများ တွေ့မြင်ပါသလဲ ဝုရကြီးရယ်’

‘တို့များရဲ့ အကောင်းဆုံး စားတော်ကဲကြီးမှာ ဆံပင်ဖြူ တစ်ချောင်း လျော့သွားပြီ ဆိုတာပဲပေါ့’

အနားတွင် ရစ်သီရစ်သီ လုပ်နေသော မက်ဒင်းသည် ရှေ့သို့ ခုန်ထွက် လာပြီး ပန်းကန်ကို လှစ်ခနဲ နေအောင် ယူပြေးတော့သည်။

အခန်း ( ၅ )

ဇွန် ၂၇။

အချို့သော ပုဂ္ဂိုလ်များသည် သူတို့၏ ကိုယ်ခန္ဓာ အတွင်းရှိ သွေးကြော များထဲတွင် သွေးများ အစား သိပ်သည်းဆ များသော ရေနံစိမ်းများသာ လှည့်ပတ် စီးဆင်းနေသကဲ့သို့ ရေနံ ရှိသည့် နေရာကို အလိုလို သိနေသော မွေးရာပါ 'ရေနံ လူသား' များ ရှိသည်ဟု ရေနံ လောကသားများ အတွင်း၌ ယုံကြည်သူ အများအပြား ရှိနေပေသည်။

ဂျင်မိ နော့သ်ကတ်သည် အဆိုပါ ရေနံ လူသားများထဲတွင် ရှေးကျသော ရေနံ လူသား တစ်ဦး ဖြစ်သည်။ လက်ခစား တွင်းတူးသမား၊ မရှိမဲ့ ရှိမဲ့ဖြင့် ရေနံတွင်း တူးဖော်သော ပျံကျ ရေနံတွင်းတူးသမား။ ထို့နောက် အဆင့်ဆင့် မြင့်တက်လာပြီး ပို၍ ပို၍ ချမ်းသာလာသော ရေနံ သူကြွယ်ကြီး ဖြစ်လာသည် အထိ သူ့ လုပ်သက် တစ်လျှောက်လုံးတွင် ဘူမိဗေဒ ပညာရှင်များနှင့် ဘူမိရူပ ပညာရှင်များက တန်ဖိုး မရှိဟု သတ်မှတ်သော နေရာများ၌ပင်လျှင် ရေနံ ရှိသည့် နေရာကို ထူးထူးခြားခြား သိနိုင်စွမ်း ရှိသူ ဖြစ်ကြောင်း လက်တွေ့ ပြသနိုင်ခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ကွမ်တာရာ၌ အထူး အခွင့်အရေးများနှင့် ရေနံ ရှာဖွေခွင့်၊ ရေနံ တူးဖော်ခွင့်ကို သီးသီးသန့်သန့် ရရှိခဲ့သည့် အချိန်လောက် သူ့ ကျွမ်းကျင်မှုကို ထူးထူးခြားခြား ပြသနိုင်ခဲ့ခြင်း မရှိချေ။ နစ်ကို အတွက်လည်း ထူးထူးခြားခြား အကျိုး အမြတ် ဖြစ်ထွန်းစေခဲ့သည်။ အာရေးဗီးယန်း ကျွန်းဆွယ်၏ အရှေ့ဘက် ကမ်းခြေနားမှ စော်ဘွား တစ်ဦး ပိုင်ဆိုင်သော စတုရန်း မိုင် နှစ်ထောင် ကျော်သည့် ဖုန်းဆိုးမြေသာသာ ကျွန်းကလေးပေါ်တွင် ရေနံ ကုမ္ပဏီ လေးငါးခုက လာရောက်၍ လေ့လာ သွားခဲ့ကြသည်။ သူတို့ အားလုံးက ဒီနေရာ တစ်ဝိုက်တွင် ရေချိုလည်း မရှိသလို ရေနံလည်း တစ်စက် တလေမျှပင် မရှိဟု ကြေညာခဲ့ကြသည်။

ထိုဒေသကလည်း တခြား စွဲမက်စရာ ထွက်ကုန် ဟူ၍ ဘာတစ်ခုမျှ မရှိ။ ဆင်းရဲတွင်း၌ နစ်မြုပ်နေကြသော လူဦးရေ တစ်သိန်း ခုနစ်သောင်း ငါး

mgyoe.com

ထောင်သည် တစ်နေရာတွင် အတည်တကျ မနေနိုင်ဘဲ ရေကြည်ရာ မြက်နု ရာသို့ လှည့်လည် သွားလာ၍သော် လည်းကောင်း၊ သို့တည်းမဟုတ် ရွံ့နှင့် ဆောက်လုပ်ထားသည့် တဲစုတ်ကလေးများနှင့်သော် လည်းကောင်း ဆင်းဆင်း ရဲရဲ နေကြရရှာသည်။ ကွမ်တာရာ၏ မြို့တော် အာယပ်မြို့သည် ဆင်းရဲသား ရပ်ကွက် သာသာမျှသာ ရှိပြီး လူပေါင်း တစ်သောင်း ငါးထောင်ခန့် နေထိုင် သည်။

နော့သ်ကတ်သည် အခြား အခြားသော ရေနံ ကုမ္ပဏီများ၏ အဆုံး အဖြတ်ကို လျစ်လျူ ရှုလိုက်သည်။ သူသည် ဘိချ်ကရပ်ဖ် ဘိနန်ဇာ လေ ယာဉ်နှင့် ကွမ်တာရာကို နိမ့်နိမ့် ပျံသန်းကြည့်ရင်း သူကိုယ်တိုင် လေ့လာ စူးစမ်းသည်။ ထို့နောက် ကွမ်တာရာတွင် ဆွေစဉ် မျိုးဆက် အရိုက်အရာကို ဆက်ခံ အုပ်စိုးသူ အီမာ မတ်တွမ် ဘင်ခါလီဖာနှင့် အထူး အခွင့်အရေးများ အတွက် ဆွေးနွေး ညှိနှိုင်းပွဲများကို စတင် ပြုလုပ်သည်။ နစ်ကိုသည် ၁၉၆၀ ခုနှစ်တွင် ရေနံ ထွက်သော ရေနံတွင်းများကို စတင် တူးဖော်နိုင်ခဲ့သည်။ အစ ပထမပိုင်းတွင် ဇော်ဘွားပိုင် ထို ဒေသကလေး၌ ရေနံကြောင့် ထူးထူးခြားခြား တိုးတက်မှုများ ဖြစ်ပေါ် မလာသေးချေ။ ၁၉၇၃ ခုနှစ်သို့ ရောက်သောအခါ ရေနံမှ ရရှိသော ခိုင်ကြေးများကြောင့် တစ်ဦးချင်း၏ အမျိုးသား ဝင်ငွေမှာ တစ်နှစ်လျှင် ဒေါ်လာ နှစ်ထောင် နှစ်ရာ အထိ မြင့်တက် လာခဲ့သည်။ ကူဝိတ် ထက် သိပ်မနိမ့်ကျတော့ချေ။

အာယပ်မြို့သည်လည်း လူဦးရေ ငါးသောင်း ရှိသော မြို့ကြီး တစ်မြို့ အဖြစ်သို့ တိုးတက်လာသည်။ ဘေး နှစ်ဖက်တွင် လူသွား စင်္ကြံလမ်းများ ရှိ သော လမ်းကျယ်ကြီးများကို ဖောက်လုပ်ထားသည်။ လမ်းမကြီးများ၏ ဘေး နှစ်ဖက်တွင် ပြတင်းပေါက်များ၌ အပူရှိန်ကို တွန်းလှန်နိုင်သော အရောင်နှင့် ပြတင်းပေါက် မှန်များ တပ်ဆင်ထားပြီး လေအေးစက် တပ်ဆင်ထားသော ခေတ်မီ ရုံး အဆောက် အအုံများ၊ အိမ်ခန်းပေါင်း မြောက်မြားစွာ ပါရှိသည့် တိုက်ကြီးများနှင့် ကိုယ်ပိုင် နေအိမ် တိုက်တာများ ပေါ်ထွန်းလာသည်။ ကွမ် တာရာထက် ပိုငယ်သော ဇော်ဘွား နယ်မြေများ၌ပင် ကက်ဒီလက် ကားများ၊ လင်ကွန်း ကွန်တီနင်တယ် ကားများ၊ မာစီဒီး ဘင်းဇ်ကားများနှင့် ကြွားဝါလေ့ ရှိကြသည်။

အီမာ မတ်တွမ် ဘင်ခါလီဖာ၏ ကြီးမားလှသော နန်းတော်သစ်ကြီးသည် တစ်ထောင့်တစ်ည ပသီ ပုံပြင်ထဲမှ အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်သည်။ တောက်

mg yoe . com

တောက် ပြောင်ပြောင်နှင့် လွန်လွန်မင်းမင်း အရုပ်ဆိုးလှသော ထိုအဆောက် အအုံကြီးသည် အမေရိကန် ဗိသုကာ ကုမ္ပဏီ တစ်ခုက ဆာရီနှင့်၊ ဘရူဝါ၊ ဂရိပီယပ်စ်နှင့် ရှိုက်တို့၏ ဗိသုကာ လက်ရာများကို ဟိုတစ်စ ခီတစ်စ စုစည်း ပေါင်းစပ်၍ ဆန်းသစ် တီထွင်ပေးလိုက်ခြင်း ဖြစ်သည်။

အီမာက သိပ် သဘော ကျသွားသည်။ သူ့ နန်းတော်ကြီးသည် ရေနံ ပေါ်မှ ရရှိသော ရာခိုင်နှုန်းများ တိုးတက် ရရှိနေပုံကို ဖော်ညွှန်းသဖြင့် သူ့ အဖို့ ဂုဏ်ယူစရာပင် ဖြစ်သည်။

ကွမ်တာရာသည် အခြား အာရပ် နိုင်ငံများနှင့် အတူ ပထမ ရေနံ သပိတ် နှင့် ဒုတိယ ရေနံ သပိတ်တို့တွင် ပါဝင် ဆင်နွဲခြင်း မပြုခဲ့ချေ။ တစ်ကမ္ဘာ လုံးကို အကျပ်ကိုင်သော ကိစ္စတွင် အီမာ မတ်တွမ် ဘင်ခါလီဖာက ဝင်မပါ လိုကြောင်း ငြင်းဆန်ခဲ့သည်မှာလည်း ဝံသာနု ရက္ခိတ တရားနှင့် မသက်ဆိုင်။ အခြား အခြားသော ကိစ္စများကြောင့်သာ ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စ များကြောင့်သာ ဖြစ်သည်။

ထိုကျွန်းကလေးပေါ်၌ နစ်ကိုက ရေနံ ရှာမတွေ့ခင်ကမူ အခြား အခြား သော အာရပ် နိုင်ငံများ၏ အကြီးအကဲများက သူ့အား ဆင်းရဲ နွမ်းပါးပြီး သနားစရာ ကောင်းလှသော ဆွေမျိုး တစ်ယောက်သဖွယ် ဆက်ဆံခဲ့သည်ကို အမြဲ ပြန်လည် သတိရနေ၍ ဖြစ်သည်။

နောက်တစ်ချက်ကလည်း ရှိတ် မတ်တွမ်သည် နိုင်ငံရေး ဆိုလျှင် သူ့ နယ်မြေ ဒေသလေးနှင့် တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံရေးကိုသာ စိတ်ဝင် စားသည်။ အာရပ် ညီအစ်ကိုများ သွေးစည်းရေး ဆိုသည့် ကိစ္စမှာ သူ့ရင်ထဲ၌ ဂယက် ရိုက်ခတ်မှု မရှိပါချေ။

၎င်းအပြင် ရေနံမှ ရရှိသော ခိုင်ကြေးများသည် သူ့ ငွေတိုက်ထဲသို့ အလုံး အရင်းနှင့် ဆက်လက် ဝင်နေစေရမည်ဟု ခိုင်ခိုင်မြဲမြဲ ဆုံးဖြတ်ထားသော ကြောင့်လည်း ဖြစ်သည်။

ကွမ်တာရာမှ ထွက်ရှိသော ရေနံ ပမာဏသည် ကမ္ဘာ့ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် ရှိသော နစ်ကို၏ ရေနံတွင်း အားလုံးမှ ထွက်ရှိသော ရေနံ စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရှိသည်။

ကွမ်တာရာမှ ထွက်ရှိသော ရေနံများ ကြောင့် နစ်ကိုသည် ဖောက်သည် များထံ ပို့ပေးနေကျ ရေနံ ထွက်ကုန်များကို ပို့ပေးနေကျ ပမာဏ အတိုင်း ဆက်လက် ပို့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အရှေ့ အလယ်ပိုင်း ဒေသတွင် လာရောက် အလုပ် လုပ်ကိုင်နေကြသော အခြား ရေနံ ကုမ္ပဏီကြီးများ နည်းတူ နစ်ကိုသည် ၎င်း၏ ဝန်ထမ်းများအား အလယ် အလတ်တန်းစား အမေရိကန် မိသားစုများ၏ နေထိုင် စားသောက်မှု အဆင့် အတန်းနှင့် လျော်ညီသော အဆောင်အယောင်များကို ဖန်တီးပေးထားသည်။

နစ်ကိုသည် အာယပ်မြို့၏ မြို့ပြင်တွင် ဝန်ထမ်း ရိပ်သာကြီး တစ်ခုကို တည်ဆောက် ပေးထားသည်။ ထို ဝန်ထမ်း ရိပ်သာမှာ အမေရိကန်မှ အစစ အရာရာ ပြည့်စုံသော ဆင်ခြေဖုံး ရပ်ကွက် တစ်ခု၏ ပုံစံ အတိုင်း ပုံတူ တည် ဆောက် ပေးထားခြင်း ဖြစ်သည်။

ထိုရိပ်သာတွင် သပ်ရပ်သော ဖြူဖြူဖွေးဖွေး တစ်ထပ် တိုက်ကလေးများ နှင့် ဝန်ထမ်းများ နေထိုင်ရန် အတွက် လူနေ အိမ်ခန်းများ ပါသော နှစ်ထပ် တိုက်တန်းလျားရှည်များ ပါဝင်သည်။ အခြား အဆောက်အအုံများထဲတွင် ဝန် ထမ်းများ၏ သားသမီးများ အတွက် စာသင်ကျောင်း တစ်ကျောင်း၊ ရုပ်ရှင်ရုံ တစ်ရုံ၊ ပြဇာတ် ဝါသနာအိုးများက ပြဇာတ်များကို စင်တင် ကပြနိုင်သော ဇာတ်ရုံ တစ်ရုံ၊ ကုမ္ပဏီမှ ဖွင့်လှစ်ထားသော ကုန်ပဒေသာဆိုင်၊ သဟာယ ရိပ်သာ အဆောက်အအုံ တစ်ခု၊ ဆေးရုံ တစ်ရုံနှင့် အခြား အခြားသော အပန်း ဖြေ အနားယူစရာ အဆောက်အအုံများ ပါဝင်ကြသည်။ အမေရိကန်ပြည်မှ ခွာ လာရသူများ အတွက် နာနတ်သီး ဖျော်ရည်၊ စည်သွတ်ဘူးမှ စ၍ တင်းနစ် ကုတ် အပါအဝင် ကိုးကျင်း ပါသော ဂေါက်ကွင်း တစ်ကွင်း အထိ ဖန်တီး ပေးထားသည်။

ကျဲကျဲတောက် ပူပြင်းလှသော နေရောင်ခြည် အောက်ရှိ သဲကန္တာရပေါ် ၌ ဟိုနေရာတွင် တစ်တွင်း၊ ဒီနေရာတွင် တစ်တွင်း ဆိုသလို အနံ့အပြား ရှိ နေသော ရေနံတွင်းများတွင်မူ ယခုလို ဇိမ်ခံ ပစ္စည်းများ သိပ်မရှိလှချေ။ သို့ သော် ရေနံတွင်း တူးရသူများသည် တင့်တောင့်တင့်တယ်နှင့် သက်သက်သာသာ နေနိုင်ကြပေသည်။

ထိုပုဂ္ဂိုလ်များသည် အာယပ် မြို့သို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်နိုင်ခွင့် ရှိပြီး လက်ဘနွန်၊ တူရကီနှင့် ဥရောပ တိုက်တို့ကိုသာမက ကိုယ့်ရပ် ကိုယ့်ရွာ အမေရိကန်သို့ပင် အလည်အပတ် ဆိုသလို ပြန်လိုက ပြန် နိုင်စေရန် လစာပြည့် ခွင့်ရက်များကို ဖောဖောသီသီ ခွင့်ပြုပေးထားသည်။

mgyoe.com

ကွမ်တာရာ၏ မြို့တော် အာယပ် မြို့ရှိ နစ်ကို၏ အုပ်ချုပ်မှု ရုံးသည် တောက်တောက် ပြောင်ပြောင် ရှိလှသော ငါးထပ်တိုက် အဆောက်အအုံကြီး တစ်ခု ဖြစ်သည်။

နစ်ကို၏ ဒေသ တာဝန်ခံ မန်နေဂျာ မတ်ခ် ရက်ဒ်ဖို့သည် ထိုအဆောက် အအုံကြီးထဲတွင် ဌာနဆိုင်ရာ အစည်းအဝေးများနှင့် ရုံးလုပ်ငန်းများကို ဆောင် ရွက်လေ့ ရှိသည်။ ထို အလုပ် တာဝန်များကို သူက ပို၍ အရေးကြီးသည်ဟု ထင်သော ကျွန်းပေါ်ရှိ ရေနံ ရှာဖွေရေး အခြေခံ စခန်းများ၊ ရေနံတွင်း တူး ဖော်ရာ ဒေသများနှင့် ကုမ္ပဏီက ဆောက်လုပ်ထားသည့် အခြား အဆောက် အအုံများအား သွားရောက် စစ်ဆေးသည့် လုပ်ငန်းများ ကြားထဲတွင် ရောညှပ် ဆောင်ရွက်လေ့ ရှိသည်။

မတ်ခ် ရက်ဒ်ဖို့သည် ကြွက်သား အပြိုင်းအရိုင်းနှင့် အလွန် ထွားကျိုင်း သူ ဖြစ်သည်။ အညိုရောင် ဆံပင်မှာ နေလောင် ခံခဲ့ရသဖြင့် ခပ် ဖျော့ဖျော့ ကောက်ရိုးရောင် သာသာမျှသာ ရှိတော့သည်။ သူ့အသားအရေမှာလည်း အရှေ့ အလယ်ပိုင်း ဒေသ၏ နေရောင်ခြည် အောက်တွင် အမြဲတစေ ရှိနေခဲ့ရသဖြင့် နေလောင်ပြီး ချောကလက်ရောင် ဖြစ်နေသည်။

သူသည် အလုပ် တာဝန် အရ စားပွဲတွင် ဝင်ထိုင်ရသည့် အခါတိုင်း စိတ်တိုနေတတ်သည်။ အစီရင်ခံစာများကို နှုတ်တိုက် ချပေးသည့် အလုပ်၊ ရုံးချုပ်က မေးမြန်းလာသည်များကို ပြန်ဖြေရခြင်း၊ လေကြော ရှည်သော ကွမ် တာရာမှ အရာရှိများနှင့် ဆွေးနွေး ပြောဆိုရသည့် ကိစ္စများကို သူ ရွံ့မုန်း သည်။ သို့သော် မတ်ခ် ရက်ဒ်ဖို့သည် သူ စိတ်ဝင်စားသော ကိစ္စရပ်များ၌ အရည်အချင်း ပြည့်ပြည့်ဝဝနှင့် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်စွမ်း ရှိ သလို အဆိုပါ လုပ်စရာကိုင်စရာ ရုံးလုပ်ငန်းကလေးများကိုလည်း ပြည့်ဝစွာ ဆောင်ရွက်နိုင်သူ ဖြစ်သည်။

ဇွန်လ၏ ထိုနေ့ ညနေပိုင်းတွင် မတ်ခ် ရက်ဒ်ဖို့သည် စားပွဲ၌ ထိုင်ရင်း စာရင်း မကိုက်သော အပတ်စဉ် ရေနံစိမ်း အထွက်နှုန်း အစီရင်ခံစာများကို ဒေါသ ဖြစ်နေသည်။ သူ့ အတွင်းရေးမှူးက သူ့ကို ပြောလိုက်သည်။

‘မတ်ခ် ခုနကလေးကတင် အော်ဒါ တစ်စောင် ရောက်လာတယ်’

သူက သံကြိုးစာကို လှမ်းပေးလိုက်၏။ ရက်ဒ်ဖို့သည် ညည်းတွားရင်း သံကြိုးစာကို ကမန်းကတန်း ဖတ်လိုက်ပြီးနောက် သူ့ စိတ်ထဲတွင် ဆဲရေး တိုင်းထွာ လိုက်မိသည်။

mgyoe.com

ရက်ဒ်ဖို့၊ အာယပ်၊ ကွမ်တာရာ၊ နစ်ကို။  
ဘွန်ဟာသို့ ချက်ချင်း လာ။ အန်ဂါကို ယာယီ လွှဲခဲ့။ ရပ်။  
နက်ဖြန်ခါ မျှော်နေမည်။

ဂျင်မိ အယ်လ် နော့သ်ကတ်

အမိန့် ဆိုတာ အမိန့်ပဲပေါ့ဟု မတ်ခံက ညည်းညူလိုက်သည်။  
ကံကောင်းချင်တော့ ဒုတိယ ဒေသ တာဝန်ခံ မန်နေဂျာချုပ် အန်ဂါသည်  
သူ့ရုံးခန်းတွင် ရှိနေသဖြင့် အခေါ် လွှတ်လိုက်သည်။

ချုပ် အန်ဂါသည် တစ်ခေါင်းလုံး ဆံပင် ပွေးပွေး ဖြူနေသည့် ရေနံမြေ  
ဝန်ထမ်းဟောင်းကြီး တစ်ဦး ဖြစ်သည်။ မီးသေနေသည့် ဆေးပြင်းလိပ်ကြီး  
ကို ပါးစပ်တွင် ခဲထားဆဲနှင့် သူ့အား တွေ့ဖူးသည် ဟူ၍ မည်သူမျှ မမှတ်မိ  
ကြတော့ချေ။

အန်ဂါက မေးလိုက်သည်။

‘ဘာများပါလိမ့်’

ရက်ဒ်ဖို့က ပခုံး တွန့်ပြရင်း သံကြိုးစာကို လှမ်းပစ်ပေးလိုက်သည်။

‘ခင်ဗျားကပဲ ပြောပြစမ်းပါဗျာ၊ အဘိုးကြီးက ကျုပ်ကို မြေထဲပင်လယ်  
မှာ လာပြီး နေပူစာ လှုံစေချင်လို့နှင့် တူတာပဲ’

အန်ဂါက ငေါ့လိုက်သည်။

‘ဝေးသေးတယ်၊ ငါ အလုပ် လုပ်နေတာ အနှစ် သုံးဆယ် ရှိသွားပြီ၊  
သူက မင်းကို ပြဿနာ တစ်ခု ပုံအပ်စရာ ရှိနေလိမ့်မယ်၊ တို့ကို အလုပ်တွေ  
မတန်တဆ ခိုင်းစရာ ရှိလိမ့်မယ်၊ သူ့ကိုယ်တိုင် ပြောချင်လို့နှင့် တူပါရဲ့ကွာ၊  
ဒါနှင့် မင်းက ဘယ်တော့ သွားမှာလဲ’

‘ကျုပ် အိမ်ပြန်ပြီး အဝတ်အစားလေး ဘာလေး ထည့်ခွင့်ရတဲ့ အချိန်ပဲ  
ပေါ့ဗျာ’

ချုပ် အန်ဂါက သဘောတူဟန်နှင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

‘ဒီအဘိုးကြီး စောင့်ရတာ ကြာရင် သိပ် စိတ်တိုတတ်တယ်၊ မင်းက ငါ့  
ကို အထူးအထွေ လုပ်စေချင်တာ ဘာများ ရှိသလဲ’

‘ခင်ဗျား ကြိုက်သလိုသာ လုပ်တော့ ချုပ်ရာ၊ ခု အချိန်က စပြီး ခင်ဗျား  
က ဒီမှာ အကြီးအကဲ ဆိုတော့ ကုမ္ပဏီ လေယာဉ် တစ်စင်းကို တစ်ယောက်  
ယောက်နှင့် ခေါ်ခိုင်းလိုက်ဗျာ၊ ကျုပ် ကူပိတ်ကို သွားမယ်၊ အဲဒီကမှ အနောက်  
ဘက်ကို သွားမယ့် လေယာဉ် တစ်စင်းစင်းနှင့် လိုက်သွားမယ်’

ကွမ်တာရာသည် ရေနံကြောင့် ကြွယ်ဝ ချမ်းသာနေပြီ ဖြစ်သော်လည်း နိုင်ငံတကာမှ ခရီးသည်တင် လေကြောင်း ကုမ္ပဏီများကို ဆင်းသက်ခွင့် မပေးချေ။ ထို့ကြောင့် နစ်ကိုသည် ကွမ်တာရာ၌ တစ်နေရာမှ တစ်နေရာသို့ ဝန်ထမ်းများကို ပို့ပေးရန်နှင့် အနီးဆုံး ဖြစ်သော ကူဝိတ်ရှိ နိုင်ငံတကာ လေဆိပ်သို့ အသွား အပြန် ခရီးတွင် သုံးစွဲရန် အတွက် ပေါ်တာ ပီလေးတပ်စ် အမျိုးအစား လေယာဉ်များကို အဆင်သင့် ထားရှိပြီး အသုံးပြုနေရသည်။

‘အဲ နောက်တစ်ချက် ရှိသေးတယ်၊ ဒီ အစီရင်ခံစာတွေကို ပြန်စစ်ကြည့်ပါဦးဗျာ၊ တစ်နေရာရာမှာ လွဲနေသလိုလိုပဲ’

ရုံးလုပ်ငန်းကို ချပ် အန်ဂါက သူ့ထက်ပင် ပို၍ မုန်းတီးကြောင်း သိလျက်နှင့် ပြောလိုက်ရသည်။

‘မင်း တော်တော် ဆိုးတဲ့ ကောင်’  
ချပ် အန်ဂါသည် ပြုံးတုံးတုံးနှင့် အစီရင်ခံစာများကို လှမ်းယူလိုက်သည်။ သူက မတ်ခ်ကို လက်ဆွဲ နှုတ်ဆက်ရင်း ခရီးလမ်းတွင် အဆင်ပြေပါစေဟု ဆုတောင်းလိုက်သည်။

နောက် တစ်နာရီခွဲ ကြာသော အခါ မတ်ခ် ရက်ဒ်ဖို့သည် ကုမ္ပဏီပိုင် လေယာဉ် တစ်စင်းပေါ်သို့ ရောက်ရှိသွားလေပြီ။ မကြာမီ ထိုလေယာဉ်သည် ကူဝိတ် မြို့ဆီသို့ ဦးတည် ပျံသန်းနေလေတော့သည်။

ချပ် အန်ဂါသည် ည ခုနစ်နာရီတွင် တစ်နေ့တာ အတွက် တော်လောက်ပြီဟု ဆုံးဖြတ်လိုက်ပြီးနောက် နစ်ကို ရုံးချုပ် အဆောက်အအုံမှ ပြန်ခဲ့သည်။

ချပ် အန်ဂါသည် အခြား အခြားသော နစ်ကို ကုမ္ပဏီ၏ ဝန်ထမ်းများကဲ့သို့ ဝန်ထမ်း ရိပ်သာတွင် နေထိုင်သူ မဟုတ်ချေ။ သူသည် အာယပ်မြို့၏ မြောက်ဘက် ငါးမိုင် အကွာတွင် ရှိသော နစ်ကိုက အကုန်အကျ ခံ၍ ဆောက်လုပ်ထားသည့် ဘာတီယာ သင်္ဘောဆိပ်မှ ရေနံချက် စက်ရုံနှင့် ရေနံ လှောင်ကန်များကို တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်ရသူ ဖြစ်သောကြောင့် သူ နေထိုင်ရသည့် နေအိမ်သည် ထိုဝင်းထဲ၌ပင် ရှိသည်။

အန်ဂါနှင့် သူ့ဇနီး အက်ဒနာတို့သည် သက်သောင့် သက်သာ နေထိုင်နိုင်သော အခန်း ခြောက်ခန်းပါ တစ်ထပ် တိုက်ကလေးတွင် နေထိုင်လျက် ရှိကြသည်။

ဘာတီယာဝင်းသည် ဧက ခြောက်ရာခန့်နီးနီး ကျယ်ဝန်းသည်။ ရေနံ တွင်းများမှ ထွက်ရှိလာသော ရေနံစိမ်းများကို ပိုက်လိုင်းများနှင့် အလွန် ကြီး မားသော ရေနံလှောင်ကန်ကြီးများထံ ပို့ပေးသည်။ ကွမ်တာရာတွင် သုံးစွဲရန် နှင့် နစ်ကို ကုမ္ပဏီက သုံးစွဲရန် အတွက် ဓာတ်ဆီနှင့် အခြား ရေနံထွက် ပစ္စည်း အနည်းငယ်ကိုသာ ရေနံချက် စက်ရုံတွင် ချက်လုပ်သည်။ ရေနံစိမ်း အများစုကိုမူ အမေရိကနှင့် ဥရောပတိုက်တွင် ရှိသော နစ်ကို၏ ရေနံချက် စက်ရုံများသို့ နစ်ကိုပိုင် မဟာ ရေနံတင် သင်္ဘောကြီးများနှင့် ပို့ပေးသည်။

အန်ဂါ၏ ဇနီး ဖြစ်သူသည် သူ ပြန်မလာခင် ကလေးကတင် အိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သူ သိလိုက်ရသည်။

အက်ဒနာက ရှင်းပြသည်။

‘ကျွန်မက ရိပ်သာ သွားပြီး ဖဲ ကစားနေတာ၊ ဒါပေမဲ့ ညစာကတော့ အဆင်သင့် ဖြစ်နေပြီ’

၎င်းတို့ ငှားထားသော အာရပ် လူမျိုး အိမ်ဖော် သုံးယောက် အနက် ထမင်းချက်က ညစာ အတွက် ပြင်ဆင်နေသည်။

‘သိပ်ကောင်းတာပေါ့ကွာ၊ ငါလည်း ဆာနေပြီကွ’

ထမင်း စားနေစဉ် ဂျင်မ် နော့သ်ကတ်ထံမှ လာသော သံကြိုးစာနှင့် မတ်ခ် ရက်ဒ်ဖို့ တစ်ယောက် ကမန်းကတန်း ထွက်သွားရပုံကို ချပ် အန်ဂါက သူ့ဇနီး အား ပြောပြလိုက်ပြီး ‘ဒီတော့ ဒီ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး ငါ့ပခုံးပေါ် ရောက်လာတာပေါ့ကွာ’ ဟု ညည်းညူလိုက်သည်။

ညစာ စားပြီးသောအခါ သူတို့ နှစ်ဦးစလုံး ဝီစကီ တစ်ခွက်စီ သောက် ကြသည်။ ရေဒီယိုကို ခဏတစ်ဖြုတ် နားထောင် ကြပြီးနောက် ရေမိုးချိုးကြ ပြီး အိပ်ရာ ဝင်ကြသည်။ ည ဆယ့်တစ်နာရီတွင် သူတို့ နှစ်ဦးစလုံး အိပ်မော ကျသွားကြသည်။

ည သန်းခေါင်ယံ အလွန်တွင် စက်အား ကောင်းမွန်လှသော မော်တော်ဘုတ် အကြီးစား တစ်စင်းသည် စက်အရှိန် လျှော့ရင်း ဘာတီယာရှိ နစ်ကို သင်္ဘော ဆိပ်တွင် ဆိုက်ကပ်လာသည်။ ထို မော်တော်ဘုတ်ကို အသေအချာ ချည်နှောင် ပြီးနောက် အမျိုးသား ကိုးယောက်သည် ဆိပ်ခံ တံတားပေါ်သို့ တက်လာကြ သည်။ တစ်ယောက်ကတော့ မော်တော် စက်ခန်းထဲတွင် ကျန်ရစ်သည်။



ပတ်တရောင် လှည့်သော အာရပ် အမျိုးသား ညစောင့် တစ်ယောက်သည် ခိုးကြောင် ခိုးဝှက်နှင့် တက်လာသော အဆိုပါ ပုဂ္ဂိုလ်များကို မြင်လိုက်သည်။ သူသည် အဆိုပါ ပုဂ္ဂိုလ်များထံ ထူးထူးထွေထွေ မဉ္ဇပဒ်မိဘဲ အေးအေးဆေးဆေး လျှောက်သွားသည်။ နစ်ကို ဝန်ထမ်း အများစုသည် ညအခါတွင် ပါရုန်း ပင်လယ်ကွေ့ အတွင်း၌ ငါးမျှား ထွက်လေ့ ရှိကြသည်။ အဆိုပါ ပုဂ္ဂိုလ်များ သည် ငါးဖမ်း ထွက်သည့် အဖွဲ့ တစ်ဖွဲ့ ပြန်လာခြင်းသာ ဖြစ်ရမည်ဟု သူက ယူဆထားသည်။ သို့သော် သူသည် သူ့ အလုပ် တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြောင်း ပြသ လိုပေသေးသည်။ သူက အနီးဆုံး ပုဂ္ဂိုလ်ကို မေး လိုက်သည်။

‘မင်္ဂလာ ညပါ၊ ခင်ဗျားတို့က ဘယ်ဌာနစိတ်ကလဲ’

အသံတိတ် ကိရိယာ တပ်ဆင်ထားသော ခြောက်လုံးပြူးနှင့် နှစ်ချက် ဆင့်၍ အပစ် ခံလိုက်ရသောကြောင့် လက်ဖျောက် တီးသံလောက်သာ ကျယ် သော အသံ နှစ်သံ ထွက်ပေါ်လာသည်။ ကျည်ဆန် တစ်တောင့်က သူ့ ဝမ်းဗိုက် ကို ဖောက်ထွင်း သွားသလို ကျန် တစ်တောင့်က ဦးနှောက်ကို ဖောက်ထွက် သွားသည်။ သူ့ ခန္ဓာကိုယ်ကြီးသည် ကွန်ကရစ် ခင်းထားသော လမ်းပေါ်သို့ လဲမကျခင်မှာပင် အသက် ထွက်သွားသည်။

‘ပြီးပြီ၊ ကျန်တာတွေ ဆက်လုပ်ကြရအောင်’

သေနတ်နှင့် ပစ်လိုက်သူက အင်္ဂလိပ်လို ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ့လေသံမှာ ဂျာမန်သံလိုလို ခပ်ဝဲတဲတဲ ဖြစ်နေသည်။

လူ ကိုးယောက်သည် စူးစူးစိုက်စိုက်နှင့် တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ် သက်သက် လျှောက်လာကြသည်။ လူအားလုံးတွင် လက်နက် ကိုယ်စီ ပါလာ ကြသည်။ ခြောက်ယောက်မူ အလွန် လေးလံသော ကျောပိုးအိတ်ကြီးများကို ပခုံးပေါ်တွင် လွယ်လာကြသည်။ ရေနံချက် စက်ရုံနားသို့ ရောက်ရှိကြသည့် အခါ သူတို့သည် အုပ်စု သုံးစု အဖြစ် လူစု ခွဲလိုက်ကြပြီး သီးခြား ခွဲထွက် သွားကြသည်။ အုပ်စု တစ်စုကမူ ရေနံချက် စက်ရုံဆီသို့ ဦးတည်၍ သွားကြ သည်။ ဒုတိယ အုပ်စုကမူ ရေနံလှောင်ကန်ကြီးများ ရှိရာဆီသို့ ခွဲထွက်သွား သည်။ တတိယ အုပ်စုကမူ ပျင်းပျင်းရိရိနှင့် ကင်းလှည့်နေသော ပတ်တရောင် များ ဆလိုက်မီး ထိုးထားသည့် နေရာများတို့ကို ကွင်းရှောင်ရင်း မှောင်ရိပ်ကို အကာအကွယ် ယူလိုက်ကြသည်။ အဆိုပါ လူသုံးယောက်သည် ချပ် အန်ဂါ၏ တစ်ထပ် တိုက်ကလေးဆီသို့ ရှောရှောရှူရှူ ရောက်ရှိသွားကြသည်။

သူတို့ လူစုသည် လှုပ်ရှားမှု လုံးဝ မရှိဘဲ လူသူ ကင်းမဲ့နေသည်ကို တွေ့ရသောကြောင့် ရပ်တန့် လိုက်ကြသည်။ တစ်အိမ်လုံး မှောင်နေသည်။ ညစောင့်ကို ပစ်သတ်ခဲ့သူက ညည်းညူလိုက်သည်။ သူသည် သုံးယောက် အနက် ခေါင်းဆောင် ဖြစ်ပုံ ရသည်။ သူက တစ်ထပ်တိုက်၏ အိမ်ရှေ့ တံခါးဆီသို့ ဦးတည်သွားရာ ကျန်နှစ်ယောက်က သူ နောက်က လိုက်ပါသွားသည်။ သူက တံခါးပေါင်တွင် တပ်ဆင်ထားသော လူခေါ် ခေါင်းလောင်းဘုကို နှိပ်လိုက်၏။ အိမ်ထဲ၌ ခေါင်းလောင်းသံ မြည်နေသည်ကို ကြားနေရသည်။ သူက ခဏစောင့်လိုက်ပြီးနောက် တစ်ကြိမ် ထပ်နှိပ်သည်။

ချပ် အန်ဂါသည် တလူးလူး တလွန်လွန်နှင့် ဗလုံး ဗထွေး ပြောရင်း အိပ်ရာက နိုးလာသည်။ သူက အိပ်ရာဘေးရှိ မီးလုံးကို ဖွင့်လိုက်၏။ ညဆယ့်နှစ်နာရီနှင့် သုံးဆယ့်ခြောက်မိနစ် ရှိလေပြီ။ အဘယ်မည်သော ပုဂ္ဂိုလ်မျိုးက ဒီလို ညအချိန် မျိုးတွင် အိမ်ရှေ့ တံခါးဝသို့ ရောက်ရှိနေလေသနည်း ဟု မူးမူးဝေဝေနှင့် တွေးမိသေးသည်။ မီးရောင်ကြောင့် သူ့ဇနီး နိုးလာသည်။ အိမ်ရှေ့ တံခါးမှ လူခေါ် ခေါင်းလောင်းကလည်း ထပ်မြည်လာပြန်သည်။

အက်ဒနာ အန်ဂါက အိပ်ချင်မူးတူး ဗလုံး ဗထွေးနှင့် မေးလိုက်၏။  
'ချပ်၊ ဘာလဲ ဟင်'  
'မသိဘူး၊ ကိုယ် သွားကြည့်လိုက်မယ်'

အိမ်ဖော်များသည် အိမ်နောက်ဘက် ကိုက် နှစ်ဆယ် ဝေးသော နေရာရှိ သီးခြား အိမ်ကလေးများတွင် နေထိုင်ကြသောကြောင့် သူကိုယ်တိုင် တံခါးကို သွားဖွင့် ပေးရတော့မည် ဖြစ်သည်။

အန်ဂါသည် ခုတင်ပေါ်မှ ဆင်းလိုက်ပြီးနောက် အရောင် လွင့်နေပြီ ဖြစ်သော ချည်ထည် ညဝတ်အင်္ကျီကို ဆွဲယူဝတ်ရင်း တံခါး ဖွင့်ပေးရန် အိမ်ရှေ့ တံခါးဆီသို့ သွားသည်။ တံခါးကို ဖွင့်ပေးလိုက်ပြီးနောက် ရုတ်တရက် ပါးစပ်ပြသွားပြီး အလွန်အမင်း ထိတ်လန့်သွားသည်။

လူတစ်ယောက် ရှေ့တိုးလာပြီး သေနတ်ပြောင်းနှင့် သူ့ ဗိုက်ကို ဆောင့်ထိုးလိုက်သည်။ နောက်ဘက်ရှိ လူနှစ်ယောက်ကလည်း သေနတ် ကိုယ်စီနှင့် ချိန်ထားကြသည်။

'အထဲ ပြန်ဝင်စမ်း၊ မြန်မြန် သွားလေ၊ သွားစမ်း'  
ထိုအမိန့်အား ပို၍ လေးနက်အောင် သေနတ်နှင့် ဝှေ့ယမ်း ပြနေသည်။  
ချပ် အန်ဂါက 'ဒါ ဂျာမန် လေသံပဲ' ဟု တွေးလိုက်၏။

mgyoe.com

သူ ဝမ်းဗိုက်ကို သေနတ်ပြောင်းနှင့် ခပ်ကြမ်းကြမ်းရမ်းရမ်း ထိုးခံထား ရသောကြောင့် နောက်သို့ ဆုတ်ပေးလိုက်ရာ သုံးယောက်စလုံး အထဲသို့ ဝင် လိုက်လာကြသည်။ သူတို့ အားလုံး အထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်က တံခါးကို ပြန်ပိတ်လိုက်သည်။

‘ခင်ဗျား အိပ်ခန်း ဘယ်မှာလဲ’

ခေါင်းဆောင် လုပ်သူက မေးလိုက်ခြင်း ဖြစ်သည်။ သူသည် သုံးယောက် အနက် အထွားကျိုင်းဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ဒုတိယ ပုဂ္ဂိုလ်က ခပ်ပိန်ပိန် ခပ် ရှည်ရှည်၊ တတိယ ပုဂ္ဂိုလ်ကတော့ အနေတော် ကိုယ်လုံး ကိုယ်ပေါက်နှင့်။

‘မလုပ်ပါနှင့်ဗျာ၊ ကျုပ် မိန်းမ အထဲမှာ ရှိနေပါတယ်၊ ခင်ဗျားတို့ လိုချင် တာ အကုန် ယူ၊ သူ့ကိုတော့ ချမ်းသာပေးကြပါ’

သူတို့ ဘာများ လိုချင်ကြလို့ပါလိမ့်။ သူသည် အိမ်တွင် ငွေ များများ စားစား ထားလေ့ မရှိ။ ဒေါ်လာ တစ်ရာလောက် တန်ဖိုး ရှိသော ကွမ်တာရာ သုံး ပီယက်စတာ ငွေစက္ကူများသာ ရှိသည်။ အက်ဒနာ၏ လက်ဝတ်လက် စားများကို လိုချင်ကြလို့လား။ အက်ဒနာသည် လက်ဝတ်လက်စားကို ခုံမင်သူ မဟုတ်။ လက်ဝတ်လက်စား အနည်းငယ်မျှသာ ရှိသည်။

‘အိပ်ခန်းကို ပြစမ်း’

ချပ် အန်ဂါ၏ ဝမ်းဗိုက်ကို သေနတ်ပြောင်းနှင့် ထိုးလိုက်သောကြောင့် အလွန်အမင်း နာကျင်သွားသည်။

အန်ဂါက ငုံ့ကြည့်လိုက်၏။ မြတ်စွာဘုရား၊ အသံတိတ် ကိရိယာ တပ် ဆင်ထားသော ဒသမ သုံးဆယ့်ရှစ် သေနတ် တစ်လက်ပါလား။ အခြား နှစ် ယောက်၏ သေနတ်များကလည်း အသံတိတ် ကိရိယာ ကိုယ်စီနှင့်။

အန်ဂါက နောက်လှည့်လိုက်သည်။ ယခု အချိန်တွင် သေနတ်ပြောင်းက သူ ကျောရိုးကို ထောက်ထားသည်။

သူက အိပ်ခန်းဆီသို့ ခြေဦး လှည့်လိုက်၏။

‘ချပ်’

အက်ဒနာ အန်ဂါသည် အိပ်ရာထဲတွင် ဆတ်ခနဲ ထထိုင်လိုက်ပြီး နောက် အလန်တကြား အော်လိုက်သည်။ အက်ဒနာသည် ခုတင်ပေါ်မှ ထ၍ အန်ဂါ ထံသို့ ပြေးသွားရန် ဟန်ပြင်လိုက်သည်။

ခပ်ထွားထွား လူက အမိန့် ပေးလိုက်၏။

‘အဲဒီမှာပဲ နေစမ်း’

အရပ် ခပ်ရှည်ရှည်၊ ခပ်ပိန်ပိန် ပုဂ္ဂိုလ်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ခပ်ထွားထွား ပုဂ္ဂိုလ်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ခပ်ပိန်ပိန် ပုဂ္ဂိုလ်က ခြောက်လုံးပြူးကို ပခုံး စလွယ်သိုင်း အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် တင်ပါးပေါ်ရှိ ဘောင်းဘီ အိတ်ထဲမှ ပုဆိန်ကလေး တစ်လက်ကို ဆွဲထုတ်ယူရင်း အက်ဒနာ အန်ဂါနှင့် အနီးဆုံး အိပ်ရာဘေးသို့ ချဉ်းကပ်သွားသည်။ အရပ် ခပ်ပြတ်ပြတ်နှင့် ပုဂ္ဂိုလ်ကတော့ တံခါးပေါက်ဝတွင် နေရစ်ခဲ့သည်။

စက္ကန့်ပိုင်း အတွင်းမှာပင် ကြောက်မက်ဖွယ်ရာ အရေးအခင်း ဖြစ်ပေါ်လာသည်။

ချပ် အန်ဂါသည် လက်ဖျောက် တီးသံလောက်သာ ကျယ်သော အသံတစ်သံ ကြားလိုက်ရပြီးနောက် စူးစူးဝါးဝါး နာကျင်သည့် ဝေဒနာ တစ်ရပ်ကို စတင် ခံစားလိုက်ရသည်။ သို့သော် ခန္ဓာကိုယ်ထဲသို့ နောက်ထပ် တိုးဝင်လာသော ကျည်ဆန် နှစ်ခုကို သိလည်း မသိ၊ ခပ်သဲ့သဲ့သာ ကြားရသော သေနတ်သံများကိုလည်း သူ မကြားတော့ချေ။ ချပ် အန်ဂါသည် ဘာကိုမျှ မသိတော့ဘဲ ရှေ့သို့ လဲကျသွားသည်။

သူ့ ခင်ပွန်းသည် သေဆုံးရပုံကို အက်ဒနာ မြင်လိုက်ရသည်။ သူက အော်ဟစ်ရန် ပါးစပ်ကို ဟလိုက်သည်နှင့် တစ်ပြိုင်နက် ခုတင်နားတွင် ရှိနေသော ပုဂ္ဂိုလ်က ပုဆိန်ကို လွှဲလိုက်သည်။ အက်ဒနာ တစ်ယောက် အော်ရန် အချိန် မရတော့ချေ။

အက်ဒနာ၏ မျက်နှာသည် ပုံဖမ်း၍ မရလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး နောက်ဘက်သို့ ယိုင်လဲသွားသည်။

‘ကောင်းတယ်’

ခေါင်းဆောင် လုပ်သူထံမှ အသံ ထွက်လာသည်။ သူတို့၏ အလောင်းများကို တွေ့ကြပြီးနောက် ဒီ အမျိုးသမီး မည်သို့ မည်ပုံ သေခဲ့ရရှာသည်ကို သိကြရသည့် အခါ ကွမ်တာရာ ကျွန်းပေါ်တွင် ရှိနေသော အမေရိကန် အမျိုးသမီး မှန်သမျှ စက္ကန့်မဆိုင်း ထွက်ပြေးချင်စိတ် ပေါ်ပေါက်လာကြလိမ့်မည်။ ၎င်းတို့နှင့်အတူ ဇနီး မယားနှင့် သမီး ရှိနေကြသော နစ်ကို၏ အမျိုးသား ဝန်ထမ်းများကလည်း ထိတ်လန့်တကြား သွေးပျက်လာကြမည်။

နစ်ကို အဖို့ အလုပ်သမားများ အလွန်အမင်း လိုအပ်နေချိန်တွင် အလုပ်သမားများ မရှိသည့် အဖြစ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

mgyoe.com

ထိုလူသုံးယောက်သည် မီးလုံးများကို ပြန်မှိတ်ပြီး အိမ်ထဲက ပြန်ထွက် သွားကြသည်။ သူတို့က မော်တော်ဘုတ်ဆီသို့ တိုက်ရိုက် ပြန်သွားကြသည်။ နောက်ထပ် အနည်းငယ် ကြာသော အခါ အဖွဲ့ နှစ်ဖွဲ့သည်လည်း ပြန်လည် ရောက်ရှိလာကြသည်။ သူတို့ထံတွင် ကျောပိုးအိတ်များ ပါမလာကြတော့ချေ။

နံနက် တစ်နာရီ ရှစ်မိနစ် ရှိလေပြီ။ အင်ဂျင် စက်ခန်းထဲတွင် ကျန်ရစ်ခဲ့ သူက စက်နှိုးလိုက်၏။ မော်တော်ဘုတ်သည် ကမ်းမှ ခွာခဲ့ပြီးနောက် ပါရှန်း ပင်လယ်ကွေ့ထဲသို့ ဦးတည်၍ မောင်းနှင်သွားသည်။ ကမ်းခြေမှ နှစ်မိုင်ခန့် အကွာသို့ ရောက်ရှိသည့် အချိန်ကျမှ စက်ကုန် ဖွင့်လိုက်၏။ အင်ဂျင်စက်က ဝေါခနဲ မြည်လာသလို မော်တော်ဘုတ်သည် ရှေ့သို့ ခုန်ထွက်သွားသည်။

နာရီဝက်ခန့် ကြာသွားလေပြီ။

ဤတွင် ရေနံချက် စက်ရုံနှင့် ရေနံ လှောင်ကန်များ၌ ထောင်ထားခဲ့ သော ဒိုင်းနမိုက်များသည် စတင်၍ ပေါက်ကွဲကြတော့သည်။ ကျယ်လောင် သော ပေါက်ကွဲသံကြီးများသည် ထပ်မံ ဖြစ်ပေါ်လာသော မြေပြိုလုခမန်း ပေါက်ကွဲသံများနှင့် ရောနှောပြီး ပျောက်ကွယ်သွားသည်။ ဂါလန် နှစ်သန်း ရှိသော ဓာတ်ဆီများနှင့် စည်ပေါင်း ထောင်သောင်းမက များပြားလှသော ရေနံ စိမ်းများသည် ကြီးမားလှသော မီးတောက် မီးလျှံကြီးများ အဖြစ်နှင့် ကောင်း ကင်ယံထဲသို့ ထိုးတက်နေကြသည်။ သာယာသော ညသည် ကြောက်မက်ဖွယ် ကောင်းသော ငရဲဘုံ အဖြစ် ပြောင်းလဲသွားသည်။

အခန်း ( ၆ )

ဇွန် ၂၈။

ဆင်မြူရယ် ရှယ်လက်တာသည် ဂျာဆီ ခရက်စ်၏ အုပ်စုဖွဲ့မှုနှင့် ထို အုပ်စု၏ ရည်ရွယ်ချက်များကို သူနည်း သူဟန်နှင့် စုံစမ်း သိရှိခဲ့သည်။ သူ သည် နယူးယောက်ရှိ နစ်ကို ရုံးချုပ်မှ ထိပ်ပိုင်းဆိုင်ရာ ဝန်ထမ်းများအား ဤ ကိစ္စ အကြောင်း တစ်ခွန်း တစ်ပါဒမျှ ဖွင့်မပြောဘဲ ဂျင်မ် နော့သ်ကတ်ထံ တန်းလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နစ်ကို၏ ဥက္ကဋ္ဌ ပီတာ ကီလီနှင့် သူတပည့် လက်သားများ ဖြစ်သော ဒုတိယ ဥက္ကဋ္ဌများသည် နော့သ်ကတ် တစ်ယောက် ပီကင်း၌ အောင် မြင်မှု ရရှိခဲ့သည့် ကိစ္စ အပေါ် အကျေနပ်ကြီး ကျေနပ်နေကြသည်။ နယူး ယောက်မြို့ ပဉ္စမ ရိပ်သာလမ်းရှိ အထပ် ငါးဆယ့် ခုနှစ်ထပ် ရှိသော နစ်ကို ရုံးချုပ် အဆောက်အအုံသို့ ရုတ်တရက်ကြီး ဆိုသလို ရောက်ရှိလာကြသော အစီရင်ခံစာများနှင့် ပတ်သက်၍ ကြောင်အမ်းအမ်းကြီး ဖြစ်ကုန်ကြသည်။

ပထမဦးစွာ ဘရွတ်ကလင်ရှိ နစ်ကို ကုမ္ပဏီမှ ထုတ်လုပ်သော ရေနံ ထွက် ပစ္စည်းများကို ရောင်းချသည့် ဓာတ်ဆီဆိုင် ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားပြီး လူနှစ်ယောက် သေဆုံးခဲ့သည်။

ထို့နောက် နောက်ညတွင် နစ်ကို ဓာတ်ဆီဆိုင် နှစ်ဆိုင်၌ ပေါက်ကွဲမှု များ ထပ်မံ ဖြစ်ပွားသည်။

တစ်ဆိုင်မှာ မက်ဆာချူးဆက် ပြည်နယ် ဝေါဆက်စတာမှ ဖြစ်ပြီး နောက်တစ်ဆိုင်မှာ ဂျော်ဂျီယာ ပြည်နယ် အက်တလန်တာတွင် ရှိသည်။

ဤအဖြစ်အပျက်များသည် ဆိုးရွားလှသော်လည်း ကွမ်တာရာမှ တဲလက်စ် (သံကြိုးစာ) များ စတင် ရောက်ရှိလာသည့်အခါ မှေးမှိန်သွားတော့သည်။ တိုတို တောင်းတောင်း ရေးသားထားသော်လည်း ဆုံးရှုံးမှုမှာ မတန်တဆ များပြား လှသည်။

‘ဘာတီယာဝင်းကို မည်သူ မည်ဝါ မသိရသော အဖျက်သမား များက ဝင်ရောက် တိုက်ခိုက်သည်။ ဒု ဒေသ မန်နေဂျာ အန်ဂါ။

mgyoe.com

ဇနီး၊ ရေနံချက် စက်ရုံ လုပ်သား သုံးဦး၊ အစောင့် တစ်ယောက် အသတ်ခံရသည်။ ရေနံချက် စက်ရုံ၊ လှောင်ကန်တို့ကို ပြင်းထန်သော ဒိုင်းနမိုက်များနှင့် ဖောက်ခွဲသွားပုံ ရသည်။ ရေနံချက် စက်ရုံ၏ ပျက်စီးမှု များပြားသည်။ ရေနံလှောင်ကန် သုံးလုံး မီးလောင်နေသည်။ သင်္ဘောပေါ်သို့ ရေနံ တင်ပို့သည့် စက်ကိရိယာများ ဆိုးဆိုး ရွားရွား ပျက်စီးသွားသည်။ အသုံးပြု၍ မရနိုင်။’

‘ဒေသ မန်နေဂျာ ရက်ဒ်ဖို့ မရှိ။ ဂျေ အယ်လ် အင်’ နှင့် ဆွေးနွေးရန် ပြင်သစ်သို့ ထွက်ခွာသွားသည်။’

‘ကွမ်တာရာနှင့် ကုမ္ပဏီတွင် ရှိရှိသမျှ မီးသတ် ကိရိယာများနှင့် မလုံလောက်။ လှောင်ကန် မီးများကို ငြိမ်းရန် လုံးဝ မဖြစ်နိုင်။ သူ့ အလိုလို ငြိမ်းသွားသည် အထိ ထားရတော့မည်။’

‘အဖျက်သမားများ၏ ဦးရေ၊ ဂိုဏ်းဂဏနှင့် ဘယ်နေရာမှ လာသည် ဆိုတာကို စုံစမ်း၍ မရ။’

တဲလက်စ်များသည် ပြတ်တောင်း ပြတ်တောင်း ဝင်လာသည်။ တဲလက်စ်ကို ပေးပို့သူမှာ ချပ် အန်ဂါ ပြီးလျှင် တတိယမြောက် တာဝန် အရှိဆုံး ပုဂ္ဂိုလ် ဂျော့ နီးဟမ် ဖြစ်သည်။ ထိုတဲလက်စ်များကို ဒေသ စံတော်ချိန် နံနက် နှစ်နာရီခွဲတွင် ကွမ်တာရာမှ စတင် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး နယူးယောက်သို့ ဒေသ အချိန် ညနေ ခြောက်နာရီတွင် ရောက်ရှိလာသည်။

နစ်ကို၏ ဥက္ကဋ္ဌ ပီတာ ကီလီအား နေအိမ်သို့ လှမ်း အကြောင်းကြားသည်။ သူက အရေးပါသော ထိပ်ပိုင်းဆိုင်ရာ ဝန်ထမ်း အချို့ကို ချက်ချင်း ခေါ်ခိုင်းပြီး နစ်ကို ရုံးချုပ် အဆောက်အအုံတွင် အရေးပေါ် အစည်းအဝေး ကျင်းပသည်။ အစည်းအဝေးသည် နာရီပေါင်း များစွာ ကြာသည်။

နယူးယောက် စံတော်ချိန် ည ဆယ့်တစ်နာရီ ထိုးလုနီးတွင်မှ ဘွန်ဟာ ရှိ နှော့သံကတ်ကို တယ်လီဖုန်းနှင့် အိပ်ရာထဲမှ နှိုးရတော့သည်။

ပီတာ ကီလီက သူ သိရသမျှ သတင်းများကို ပြောပြ အစီရင်ခံလိုက်ရာ နှော့သံကတ်၏ တုံ့ပြန်ချက်ကြောင့် တအံ့တဩ ဖြစ်သွားသည်။ နှော့သံကတ်သည် ကွမ်တာရာတွင် ဖြစ်ပွားသော ဆုံးရှုံးမှုနှင့် ပတ်သက်၍ စိတ်ပူပန်မှု လုံးဝ မပြချေ။ နှော့သံကတ်က ပြန်မေးသည်။

၁။ JLN ဂျင်မ် အယ်လ် နှော့သံကတ်၏ အတိုကောက်

‘အန်ဂါနှင့် သူ့ မိန်းမ အကြောင်း ပို့တဲ့ သတင်းဟာ မှန်ရဲ့လား’  
ကီလီက ဖြေသည်။

‘မှန်ပါတယ်၊ ဂျော့ နီးဟမ်က သေဆုံးသူတွေရဲ့ စာရင်းကို နှစ်ခါ ထပ်  
ပြီး အကြောင်း ကြားတယ်၊ ဒါပေမဲ့ ရေနံချက် စက်ရုံနှင့် လှောင်ကန်တွေ  
အတွက် ပြဿနာ ရှိ’

နော့သ်ကတ်က အော်ဟစ် ပစ်လိုက်သည်။

‘အဲဒါကို အသာ ထားလိုက်စမ်းပါကွာ’

ချပ် အန်ဂါသည် သူ့ထံတွင် နှစ်ပေါင်း သုံးဆယ် အလုပ် လုပ်ခဲ့သူ ဖြစ်  
သည်။ အန်ဂါသည် သူ့မိတ်ဆွေ။ သူက သူ့ကိုယ်သူ ကြိုးစား၍ ထိန်းလိုက်  
သည်။ အတော်ကလေး ကြာမှ အသံ ခပ်တုန်တုန်နှင့် ဆက်ပြောသည်။

‘ကောင်းပြီ၊ လိုအပ်သမျှကို ပို့သာ ပေးလိုက်၊ အကုန်အကျနှင့် တခြား  
ဘာ ကိစ္စမှ သောက်ဂရုမစိုက်နှင့် ကီလီ’

‘နီးဟမ် ပြောတဲ့ အတိုင်း ဆိုရင်တော့ မတ်ခ် ရက်ဒ်ဖို့က ခင်ဗျားနှင့်  
ဆွေးနွေးဖို့ လာနေပြီ’

‘ဟုတ်တယ်၊ ငါက သူ့ကို ခေါ်လိုက်တာ’

‘သူ့ကို လှည့်ပြီး ပြန်ခိုင်းလိုက်ရင် ကောင်းမယ် ထင်တယ်’

‘မဖြစ်ဘူး၊ အခုဆိုရင် ဒီမှာ မတ်ခ် ရက်ဒ်ဖို့ကို အရင်ကထက်တောင်  
ပိုပြီး လိုအပ်နေပြီ’

နော့သ်ကတ်၏ စကားမှာ ပဟေဠိ ဆန်သည်ဟု ကီလီက တွေးမိသော်  
လည်း အတွန့်တော့ မတက်ချေ။ နော့သ်ကတ်က ဆက်ပြောသည်။

‘ဂျော့ နီးဟမ်က လူကောင်းပါ၊ လုပ်စရာ ရှိသမျှကို နိုင်နိုင်နင်းနင်း သူ  
လုပ်ကိုင်သွားနိုင်မှာပါ’

စကား ပြောပြီးသွားသော အခါ ဂျင်မိ နော့သ်ကတ်သည် ရေချိုးပြီး ကပျာ  
ကယာ အဝတ်အစား လဲလိုက်သည်။ ထို့နောက် အနောက်ဘက် အဆောင်တွင်  
ရှိနေသော ဆင်မြူရယ် ရယ်လက်တာကို သွားနှိုးပြီး ပီတာ ကီလီ တယ်လီ  
ဖုန်း ဆက်သည့် ကိစ္စကို ပြောပြသည်။

နောက် ဆယ်မိနစ် ကြာသော အခါ သူတို့ နှစ်ဦးသည် နော့သ်ကတ်၏  
စာဖတ်ခန်းထဲ၌ ထိုင်မိကြသည်။ အိမ်စေ့များ အိပ်ရာမှ ထကြပြီ ဖြစ်သော်

mgyoe.com

လည်း အတွင်းရေးမှူးများကတော့ တစ်နေ့တာ ရုံးလုပ်ငန်းကို စတင် ဆောင်ရွက်ရန် အတွက် ရောက်မလာကြသေးချေ။

နော့သ်ကတ်က စားဖိုမှူးကို ခေါ်ခိုင်းလိုက်သည်။

‘ကော်ဖီ ခပ်ကျကျ ဖျော်ခဲ့ မက်ဒင်း၊ တို့ ဒီမှာပဲ သောက်မယ်’

‘အမျိုးသမီးတွေ နံနက်စာ စားဖို့ ဆင်းလာကြပြီ၊ ဆရာ့ကို မေးတဲ့ အခါ ကျရင်ကော ဆရာ’

‘တို့ အလုပ် များနေတယ်လို့ ပြောလိုက်၊ တို့ကို ဘယ်သူမှ လာမနှောင့် ယှက်စေနှင့်’

မိနစ် အနည်းငယ် ကြာသောအခါ မက်ဒင်းသည် ကော်ဖီ အပြည့် ထည့်ထားသော ငွေကရားကြီး တစ်လုံးကို ယူလာပြီး ပြန်သွားသည်။

နော့သ်ကတ်က ပြောလိုက်သည်။

‘တို့ တွေးထားတာ မှန်တယ်၊ ကျုပ်တို့ တစ်တွေဟာ ဟယ်ရီ ဆင်ကလဲယားနှင့် အက်ဒဝပ် ဒိုဟီးနီးတို့ ခေတ်မှာ ရှိနေကြတုန်းပဲ’

ရုတ်တရက် ဦးနှောက် ခြောက်သွားသောကြောင့် ရှယ်လက်တာသည် လောလောဆယ်ဆယ်တွင် အသုံးဝင်မည့် အကြံဉာဏ်များကို ပေးနိုင်စွမ်း မရှိသေးချေ။

ဂျင်မိ နော့သ်ကတ်က ကော်ဖီ တစ်ခွက် ထပ်ငဲ့လိုက်သည်။

‘ကွမ်တာရာက လုပ်ငန်းကို ရပ်ထားရပြီး ရေနံကို သယ်ပို့မပေးနိုင်ရင် ငါတို့တော့ တော်တော်ကလေး ဒုက္ခ ရောက်သွားတော့မှာပဲ’

‘ဒါကတော့ ငြင်းစရာ မရှိပါဘူး’

ကွမ်တာရာမှ ရေနံစိမ်း တင်ပို့မှု ပြတ်တောက် သွားခဲ့သည် ရှိသော် ရေနံချက် စက်ရုံများမှ လိုအပ်သော ရေနံ ပမာဏ၏ နှစ်ဆယ့်သုံး ရာခိုင်နှုန်း လျော့နည်းသွားပေလိမ့်မည်။ ထို့ကြောင့် နစ်ကို ဖောက်သည်များအား ရောင်းချနေသော ရေနံထွက်ပစ္စည်း ပမာဏကို မလွဲမရှောင်သာ ဖြတ်တောက် ပစ်ရပေလိမ့်မည်။ ထိုကဲ့သို့ ဖြတ်တောက်မှုကြောင့် နစ်ကို၏ ဈေးကွက် ယန္တရားတွင် ကြီးကြီးကျယ်ကျယ် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေလိမ့်မည်။

နော့သ်ကတ်က ဒေါသနှင့် ပြောလိုက်သည်။

‘ရေနံကို ဟိုက ဒီက စုဝယ်ပြီး လိုနေတဲ့ ပမာဏကို ဖြည့်ပေးဖို့တောင် မလွယ်တော့ဘူး၊ ရေနံ လုပ်ငန်းရှင်ကြီးတွေက ရေနံ ရှားပါတယ် ဆိုပြီး ရေနံ တစ်စက်မှ မကျန်အောင် ချုပ်ကိုင်ထားကြတယ်’

သာမန်အားဖြင့် ရေနံစိမ်း တစ်မျိုးတည်းကိုသာ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ပိုလျှံလာသော ရေနံစိမ်းများကို ရေနံချက် စက်ရုံများ၊ ရေနံကို တစ်နေရာမှ တစ်နေရာသို့ သယ်ပို့ပေးသူ ပိုက်လိုင်း ကုမ္ပဏီများနှင့် ရေနံ ဈေးကွက်တို့တွင် ချချရောင်းလေ့ ရှိကြသည်။ ယခုဆိုလျှင် ဒုတိယအကြိမ် ကမ္ဘာလုံး ဆိုင်ရာ လောင်စာဆီ အကျပ်အတည်းသည် တဖြည်းဖြည်းနှင့် ပိုဆိုးလာသည်နှင့်အမျှ အဆိုပါ ရေနံစိမ်းများသည် မရှိသလောက် ဖြစ်လာသည်။ မရှိအောင် တမင် လုပ်တာလည်း ဖြစ်နိုင်သည်။

နော့သ်ကတ် ငြိမ်ကျသွားသည်။ သူ ဦးနှောက်က အလုပ် လုပ်နေသည်။ နှစ်မိနစ် နီးပါး ကြာသည့် အခါမှ ရုတ်တရက် အသက် ဝင်လာပြီး တောက်တောက် ပြောင်ပြောင် ဖြစ်လာသည့် မျက်လုံးကြီးများနှင့် ရှယ်လက်တာကို မော့ကြည့်ပြီး ကြေညာလိုက်သည်။

‘ငါ အရင် ပြောခဲ့တဲ့ ကိစ္စကို ပြန် မရုပ်သိမ်းဘူး၊ ဒီခွေးမသားတွေနှင့် ရင်ဆိုင်ပြီး တိုက်မယ်၊ နည်းမျိုးစုံနှင့် တိုက်မယ်၊ ကဲ တို့ဘက်ကလည်း စီမံကိန်းလေး ဘာလေး ဆွဲကြည့်ကြရအောင်’

မတ်ခဲ ရက်ဒ်ဖို့သည် ဘွန်ဟာသို့ နေ့လယ်စာ မကျွေးမီ နာရီဝက် အလိုတွင် ရောက်ရှိလာသည်။ သတင်းစာဆရာများသည် ကွမ်တာရာ၌ ဖျက်ဆီးခံရသည့် သတင်းကို မသိကြသေးချေ။ သူ အာယပ်မြို့မှ ထွက်လာသည်က စ၍ ဘာတွေ ဖြစ်ကျန်ခဲ့သည်ကို လုံးဝ မသိရှာ။ နော့သ်ကတ်က ရှယ်လက်တာအား ‘ကျုပ်တို့ နေ့လယ်စာ စားမပြီးခင် ရက်ဒ်ဖို့ကို မပြောနှင့်၊ ကေသီနှင့် ဘာဘရာကိုလည်း မပြောနှင့်’ ဟု ကြိုတင် သတိပေးထားသည်။

နေ့လယ်စာကို အပြင်ဘက် ဝရန်တာတွင် တည်ခင်း ကျွေးမွေးသည်။ မတ်ခဲ ရက်ဒ်ဖို့သည် ဘွန်ဟာသို့ ခဏ ခဏ ရောက်ဖူးသည်။ နော့သ်ကတ်သည် ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ လုပ်ကိုင်နေကြသည့် မန်နေဂျာများထံမှ အစီရင်ခံချက်ကို ကိုယ်တိုင် နားထောင်ချင်သူ ဖြစ်သည်။ ဒီလို နားထောင်ရသဖြင့် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်တာ အခြေအနေကို ပြတ်ပြတ်သားသား သိမြင်နိုင်စွမ်း ရှိလာသည်။

ရက်ဒ်ဖို့သည် ယခင် နှစ်ခေါက် လာစဉ်က ဘာဘရာ ဝေါလေ့စ်နှင့် တွေ့ခဲ့ဖူးသည်။ သူသည် နှစ်ခေါက်စလုံး ဘာဘရာ ဝေါလေ့စ်ကို ကြည့်မရခဲ့

ချေ။ အခုလည်း ကြည့်မရပါ။ ဘာဘရာသည် နှောသံကတ်၏ အပျော် ဇနီး အဖြစ် တစ်နှစ်နီးပါး တည်မြဲနေသည်။ မတ်ခံ ရက်ဒ်ဖို့ကတော့ ဘယ်လိုနည်း နှင့် ဘာကြောင့် ဆိုတာကို စဉ်းစား၍ မရနိုင်ပါချေ။

ဘာဘရာသည် ကြွပ်ဆတ်ဆတ်နှင့် တစ်ကိုယ်ကောင်း ဆန်သူ ဖြစ်ကြောင်း မတ်ခံက ချက်ချင်း ရိပ်မိသည်။ တင်သားကလေးများနှင့် ရင်သားကလေးများ ကို လှုပ်ယမ်းပြရုံနှင့် နှောသံကတ်က ထိုအတွဲကလေးကို စွဲစွဲလမ်းလမ်း ဖြစ်နေသည်မှာ အံ့ဩစရာ ကောင်းလှသည်ဟု မတ်ခံက တွေးမိသည်။ သို့ရာတွင် လူတိုင်း လူတိုင်း၏ ခြင်ထောင်တွင်း အတွင်းရေးမှာ သူ့ပြဿနာသာ ဖြစ်ပြီး ဂျင်မိ နှောသံကတ် အဖို့ ဘယ်လောက်ပင် ငွေကုန်ကြေးကျ များများ သူ့ လုပ်ပိုင်ခွင့်သာ ဖြစ်သည်။

မတ်ခံသည် ကက်သရင်း နှောသံကတ်ကို ယခင်က မတွေ့ခဲ့ဖူးသေးချေ။ စားပွဲ၏ ဟိုဘက်မှ လှမ်းကြည့်ရင်း ချောသားပဲဟု တွေးနေသည်။ သို့သော် အကယ်၍သာ ကက်သရင်းသည် လူတိုင်း လူတိုင်းက ပြောကြသလို သူ့အဖေ နှင့် သိပ်တူခဲ့သည် ဆိုသော် ရိုးရိုးအေးအေး နေချင်သူများက သူ့ကို စိတ်ကူး ထဲ၌ပင် ထည့်မည် မဟုတ်ချေ။

ကေသီက မေးလိုက်သည်။

‘ကွမ်တာရာမှာ ရှင့် မိသားစုတွေ ရှိနေသလား ဟင်’

အတွေး လွန်နေသည့်တိုင်အောင် ဂျင်မိ နှောသံကတ်က ထိုမေးခွန်းကို ကြားလိုက်သည်။

‘ဘယ်ကလား၊ ကွမ်တာရာမှာ သူ့မိသားစု မရှိပါဘူး’

နှောသံကတ်က ရက်ဒ်ဖို့ မဖြေနိုင်ခင် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

‘သူက ငါနှင့် တူတယ်၊ တရားရုံးတွေရဲ့ ကောင်းမှုကြောင့် တစ်ခါ ရှုံးသွားပြီးတဲ့နောက် တစ်ကိုယ်တည်း ဆက်နေတဲ့ လူပေါ့’

ဘာဘရာက ဝင်ပြောလိုက်သည်။


‘အိုး ရှင်က အိမ်ထောင် ပြုခဲ့ဖူးတဲ့ တစ်ခုလပ်မှန်း ကျွန်မ မသိရပါကလား’

မတ်ခံက ပခုံး တွန့်ပြလိုက်သည်။

‘လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ပြီးပြတ်ခဲ့တဲ့ ကိစ္စပါဗျာ’

မတ်ခံက မြေထဲပင်လယ်ဘက်ဆီသို့ လှမ်းမျှော် ကြည့်လိုက်သည်။

‘မကြာခင်က ငါးလေး ဘာလေး များဖြစ်သေးသလား ဂျေ အယ်လ်’



ဂျင်မ် နော့သံကတ်သည် ပြတ်တောင်း ပြတ်တောင်းဆိုသလို ပင်လယ် ရေနက်ပိုင်းတွင် ငါးဖမ်းချင်စိတ် ရှိသူ ဖြစ်သည်။ သို့သော် သူ ငါးဖမ်းသည့် အခါတိုင်း တစ်ကောင်မျှ ဖမ်းမမိခဲ့သေးချေ။

‘မသွားဖြစ်ပါဘူးကွာ’

ဂျင်မ် နော့သံကတ်သည် တစ်ကိုယ်တည်း စိတ်ကူး ရေလျှင်ကြောတွင် နစ်မျောနေပုံ ရသည်။

‘တယ် ထူးဆန်းနေပါကလား’ ဟု မတ်ခဲ ရက်ဒ်ဖိုက တွေးမိသည်။ ဒီ အဘိုးကြီး ရင်ထဲမှာ တော်တော်ကြီး စိတ် အနှောင့်အယှက် ဖြစ်နေပုံ ရသည်။ ထုံးစံ အတိုင်းသာ ဆိုရင် ငါးဖမ်းသည့် အကြောင်း စကား စပေးလိုက်သည် နှင့် တစ်ပြိုင်နက် သူ ငါးဖမ်းထွက်စဉ်က ဘယ်လောက်တောင် ရှော်ခဲ့သည်ကို တဟားဟားနှင့် ပြောပြတတ်သည်။

မတ်ခဲက ဆမ် ရယ်လက်တာကို လှမ်းကြည့်လိုက်၏။ ရှေ့နေကြီးက တော့ ခပ်ယဲ့ယဲ့ကလေး ပြီးနေသည်။ သူကလည်း စိတ်မပါ တပါ ဖြစ်နေပုံ ရသည်။ သူနှင့် နော့သံကတ် နှစ်ယောက်စလုံး၏ ဦးနှောက်ထဲ၌ တစ်ခုခုက အနှောင့်အယှက် ပေးနေပုံ ရသည်။

ဘာဘရာက ထပ်ပြောပြန်သည်။

‘မတ်ခဲ၊ ရှင့်ကို မေးစရာ တစ်ခု ကျွန်မ မေ့နေတယ်၊ ရှင် လေယာဉ်ပျံ စီးရတာ အဆင် ပြေရဲ့လား’

ခင်ဗျားက စိတ်ထဲ မပါဘဲ မေးနေတာပါဗျာ၊ ဒါပေမဲ့ စကား ပြောချင် တယ် ဆိုရင်တော့ ကျုပ်ကလည်း ရေလိုက် ငါးလိုက် လုပ်ဖို့ အဆင်သင့်ပါ။ သူက ပြန်ဖြေလိုက်သည်။

‘တစ်စီးတည်း မဟုတ်ဘူး၊ အများကြီးဗျာ၊ ကွမ်တာရာက ကူဝိတ်၊ ကူ ဝိတ်က ဘီရွတ်၊ တစ်ခါ ဘီရွတ်က ရောမကို ဖြတ်ပြီး ပဲရစ် အထိ၊ နောက်ဆုံး ကျမှ ပဲရစ်က နိုက်စ်၊ အတိုချုပ်လိုက်တော့ စိတ်ပျက်စရာကြီးပါဗျာ’

ကေသီက ခပ်ပြုံးပြုံးကလေးနှင့် ဝင်ပြောလိုက်သည်။

‘ရှင့် ကြည့်ရတာ ပင်ပန်းပုံ မရပေမဲ့ တကယ်ကတော့ သိပ်ကို ပင်ပန်း သွားမှာပဲနော်’

‘ကျွန်တော်က လူလား မမြောက်သေးလို့ ခင်ဗျာ၊ ကျွန်တော်က လေယာဉ် ပေါ် ရောက်တာနှင့် ကလေးလေးလို တန်းပြီး အိပ်တော့တာကိုး မစွပ် နော့သံ ကတ်ရဲ့’

သူ့ကို ဘယ်သူကမှ အရေးတယူ မရှိကြောင်း ဘာဘရာ ဝေါလေ့စ်က သတိပြုလိုက်မိသဖြင့် နော့သ်ကတ်ကို တည့်တည့် ကြည့်ပြီး ပြုံးပြုံးကလေး ပြောလိုက်သည်။

‘ခုနကတုန်းက မတ်ခ်က ငါးဖမ်းတဲ့ အကြောင်း ပြောသွားတယ် ဂျင်မ်၊ ကျွန်မတို့ ဒီညနေ ကံစမ်းတဲ့ အနေနှင့် ငါးဖမ်း ထွက်ကြရင် မကောင်းဘူး လား’

နော့သ်ကတ်သည် ထိုစကားကို သေသေချာချာ မကြားလိုက်ဟန်နှင့် ဘာဘရာကို စိုက်ကြည့်နေသည်။ ထို့နောက် မျက်မှောင် ကုတ်ပြီး ခေါင်းခါပြလိုက် သည်။

‘ငါ့မှာ လုပ်စရာတွေ ရှိနေတယ်ကွ’

‘ဒါပေမဲ့ မတ်ခ်ကတော့’

‘သူလည်း လုပ်စရာ ရှိတယ်၊ ဆမ်ရယ် ငါရယ် အတူတူပဲပေါ့’

ကေသီက ရယ်လိုက်သည်။

‘ဘာပြောတယ်၊ သူ့ခမျာ ထမင်း စားပြီး တစ်ရေးတစ်မောလေးတောင် အိပ်ခွင့် မရတော့ဘူးလား၊ သူ့ခမျာ သိပ် ပင်ပန်း လာရှာတာပါ ဒက်ဒီရယ်’ ဘာဘရာကလည်း တစ်စခန်း ထသည်။

‘ဘယ်လိုလဲ ကေသီ၊ ပိုက်ထွေး ယုယချင်တဲ့ စိတ်တွေ ဖြစ်လာလို့လား’ ဂျင်မ် နော့သ်ကတ်ကတော့ သူတို့ ပြောဆိုနေသည်ကို နားမထောင်ချေ။

‘ကဲ ကိုယ့်လူတို့၊ စားသောက်ပြီးကြပြီ ဆိုရင် ကော်ဖီကို စာဖတ်ခန်း ထဲမှာ သောက်ကြရအောင်’

အခန်း ( ၇ )

ဇွန် ၂၈ (ညနေခင်း)။

သူ့ စာဖတ်ခန်းထဲတွင် ထိုင်မိကြသည်နှင့် တစ်ပြိုင်နက် နှောသံကတ်က စ စကား ပြောသည်။

‘မတ်ခါ ကွမ်တာရာက နောက်ဆုံး သတင်း မင်း သိပြီးပလား’  
ရက်ဒ်ဖို့က မေးလိုက်သည်။

‘နောက်ဆုံး သတင်း ဟုတ်လား၊ ကျွန်တော် မနေ့ကမှ လာခဲ့တာပါ။  
ပုံမှန် ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ခေါင်းကိုက်စရာကလေးတွေက လွဲရင် အခြေ  
အနေ ကောင်းပါတယ်’

‘ဒါဆိုရင် မင်း စိတ်ခိုင်ခိုင်သာ ထားပေတော့ သားရယ်’  
နှောသံကတ်သည် မေးစေ့ကို လက်နှင့် ပွတ်ရင်း အသက် ခပ်ပြင်းပြင်း  
တစ်ချက် ရှူသွင်းလိုက်သည်။

‘တစ်ခါတလေကျရင် ဖြစ်ပျက်ပုံတွေက သိပ်ကို မြန်လွန်းလှတယ်’  
သူ သိထားသော ကွမ်တာရာမှ အဖျက်သမားများ၏ သတင်း အသေး  
စိတ်ကို ခပ်မြန်မြန် ပြောပြလိုက်သည်။

ကြောင်သွားသော မတ်ခါသည် သူ ကြားရသည့် သတင်းများကို မယုံ  
ကြည်နိုင်ဟန်နှင့် နားထောင်နေသည်။

ချုပ် အန်ဂါ၊ သူ့ ဇနီးနှင့် ဝန်ထမ်း တချို့ အသတ် ခံကြရသည်။ ဘာတီ  
ယာ ဝင်းမှ အဆောက်အအုံများ ဖောက်ခွဲခံရပြီး မီးလောင်နေသည်။ သူ့ ခန္ဓာ  
ကိုယ်ထဲမှ ထိတ်လန့် ချောက်ချားမှုတို့က တလိုက်လိုက် ကြွတက်လာသည်။  
သူဒေါသက ဂျင်မ် အယ်လ် နှောသံကတ် အပေါ် ကျရောက်လာသည်။ သူက  
ကုလားထိုင်ပေါ်မှ ထရင်း မေးလိုက်သည်။

‘ခင်ဗျား ကျုပ်ကို ဒီလောက် ကြာအောင် စောင့်ပြီးမှ ပြောရသလားဗျ။  
ကျုပ်တို့ ကစားဝိုင်းမှာ ဝိုင်းထိုင်ပြီး နေ့လယ်စာ စားနေလိုက်ကြတာ၊ တနင်္ဂနွေ  
နေ့မှာ အေးအေးလူလူ ပျော်ပွဲစား ထွက်နေတဲ့ အတိုင်းပဲ’  
နှောသံကတ်က အမိန့် ပေးလိုက်သည်။

‘ပြန်ထိုင်စမ်း မတ်ခံ’

‘မထိုင်ဘူး၊ ကျုပ် ကွမ်တာရာကို ပြန်မှ ဖြစ်မယ်’

‘ငါက ပြန်ထိုင်လို့ ပြောနေတယ်ကွ’

သူ့စကားသံတွင် ဩဇာ တိက္ကမသာမက တောင်းတောင်းပန်ပန် ပြောနေသည့် လေသံများ ပါနေလေရောသလား။ ဒါတော့ မဖြစ်နိုင်။ ဂျင်မ် အယ်လ် နော့သံကတ်ကတော့ ပြောမှာ မဟုတ်။ သူက ခဏလောက် တွေ့သွားပြီးနောက် လိုက်နာလိုက်သည်။

နော့သံကတ်က ပြောလိုက်သည်။

‘ဂျော့ နီးဟမ်က ကွမ်တာရာမှာ ဆက်ပြီး တာဝန် ယူနေတယ်၊ သူက ဒီတာဝန်ကို ခပ်ကြာကြာ ဆက်ယူရလိမ့်မယ်’

‘ကျွန်တော့် တာဝန်’

‘မတ်ခံ၊ ခုလောလောဆယ်မှာတော့ မင်း အလုပ် တာဝန်က ပါးစပ် ပိတ်ပြီး နားထောင်နေဖို့ပဲ၊ ငါနှင့် ဆမ် သိထားသမျှ မင်းကို ပြောပြလိုက်တဲ့ အခါကျရင် ကွမ်တာရာ အဖြစ်အပျက်ဟာ လမ်းဘေးမှာ ပြတဲ့ မျောက်ပွဲ လောက်ပဲ ဆိုတာ မင်း သဘော ပေါက်လိမ့်မယ်၊ အဲဒီ နောက်ပိုင်းမှာတော့ မင်းဘာသာ မင်း ဆုံးဖြတ်ရလိမ့်မယ်’

‘ဘာကိစ္စ အတွက် ဆုံးဖြတ်ရမှာလဲ’

‘မင်းဘဝ ဒါမှမဟုတ် ငါ့ဘဝရဲ့ အကြမ်းတမ်းဆုံးနှင့် အခက်ခဲဆုံး ဆူးခင်းသော လမ်းပေါ်မှာ လျှောက်ချင်စိတ် ရှိရဲ့လား ဆိုတာကိုပေါ့’

ရက်ဒ်ဖို့က မျက်မှောင် ကုတ်လိုက်သည်။ စိုးရိမ်မကင်းသော စိတ်များ တဖွားဖွား ပေါ်လာသည်။ နော့သံကတ်က ပြောလိုက်၏။

‘ကဲ ဆမ်၊ မင်းပဲ စပြောပေတော့’

ရှယ်လက်တာက ဆယ့်ငါး မိနစ်လောက် ကြာအောင် ပြောသွားသည်။ ထို့နောက် ရှယ်လက်တာ၏ စကား ဆုံးသွားသည့် နေရာတွင် နော့သံကတ်က ဆယ် မိနစ်လောက် ကြာအောင် ဆက်ပြောသည်။ သူတို့ နှစ်ယောက် ပေါင်း လိုက်သော် နစ်ကိုအား စီးပွားရေး လောကထဲမှ အပြီးအပိုင် မောင်းထုတ်ရန် အတွက် ပူးပေါင်း၍ အပိုင်ကြိပုံကို ရက်ဒ်ဖို့ တစ်ယောက် စုံစုံလင်လင် သိ လာရသည်။

နော့သံကတ်က ပြောလိုက်၏။

‘ကဲ မတ်ခံ၊ မင်း အလှည့်ပဲ၊ မေးစရာ ရှိရင် မေးလေ’

နောသ်ကတ်က သူ့အား ဘာကြောင့် အတွင်းရေး ကိစ္စများကို ခေါ်ယူ တိုင်ပင်နေခြင်း ဖြစ်ကြောင်း ယခုအချိန် အထိ ရက်ဒ်ဖို့က နားမလည်နိုင်ဘဲ ဖြစ်နေသဖြင့် ပြန်မေးလိုက်သည်။ နောသ်ကတ်က ပြန်ဖြေသည်။

‘ဒါကတော့ ရှင်းပါတယ်ကွာ၊ ရှေ့ကရော နောက်ကပါ ဝိုင်းအတွယ်ခံ နေတဲ့ နစ်ကိုဟာ ဒုက္ခ လှလှကြီး တွေ့နေပြီ၊ တို့ကလည်း ပြန်ချရလိမ့်မယ်၊ ငါနှင့် ဆမ်က စိတ်ကူး အမျိုးမျိုး ထုတ်နိုင်တယ်၊ နောက်ဘက်က ကြိုးဆွဲပေး စရာ ရှိရင် အကွက် ဖန်ပေးစရာ ရှိရင် ခလုတ်တွေ ဘာတွေကို နှိပ်ပေးစရာ ရှိရင် လုပ်ပေးနိုင်တယ်၊ ဒါပေမဲ့ တို့အတွက် ရှေ့တန်းက တကယ် ထွက်တိုက် ပေးမယ့်လူ လိုနေတယ်ကွ’

ရက်ဒ်ဖို့က မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။

‘ဝန်ထမ်းတွေထဲမှာ ကျွန်တော့်ထက် ပိုပြီး ဝါရင့်တဲ့ လူတွေ ရာနှင့် ချီပြီး ရှိတယ် မဟုတ်လား’

နောသ်ကတ်သည် မတ်တတ် ရပ်လိုက်ပြီးနောက် ဟိုဟိုဒီဒီ လမ်းလျှောက် နေသည်။

‘ဒီလို ကိစ္စမျိုးမှာတော့ ဝါရင့် မရင့် ဆိုတဲ့ ကိစ္စကို လုံးဝ ထည့်တွက်စရာ မလိုဘူး၊ ဆမ်နှင့် ငါက ဖြစ်နိုင်ခြေတွေ အားလုံးကို အမျိုးမျိုး စဉ်းစားပြီးပြီ၊ အဲဒီမှာ မင်းကိုပဲ တို့ တွေ့လာတယ်’

နောသ်ကတ်က ရပ်တန့်လိုက်ပြီး မတ်ခံနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။

‘မင်း အတွက်ကတော့ သိပ်ကို တာဝန်ကြီးသွားမှာပဲ၊ စွန့်စွန့်စားစား လုပ် ရမယ့် ကိစ္စတွေကလည်း တစ်ပုံတစ်ပင်ကြီး၊ အသက် အန္တရာယ်တောင် ရှိချင် ရှိလာနိုင်တယ်၊ ဒါက ဘုတ်အဖွဲ့ အစည်းအဝေးခန်းထဲမှာ တစ်ဖက်နှင့် တစ်ဖက် ငြင်းခုံကြတာမျိုး မဟုတ်ဘူး၊ ဒါက လမ်းကြို လမ်းကြားမှာ ဖြစ်တဲ့ ရန်ပွဲ မျိုးပဲ’

မတ်ခံ ရက်ဒ်ဖို့၏ မျက်လုံး ပြာပြာကြီးများသည် မျက်မှောင် ကုတ်လိုက် သောကြောင့် ကျဉ်းမြောင်းသွားသည်။ နောသ်ကတ်၏ ကျေးဇူး သူ့ အပေါ် တွင် အများကြီး ရှိကြောင်း ရက်ဒ်ဖို့က နားမလည်လိုက်သည်။ သူ ဘွဲ့ရသည် နှင့် တစ်ပြိုင်နက် နောသ်ကတ်က သူ့ကို သူ့ကိုယ်တိုင် ရွေးချယ်၍ ခန့်ထား ခဲ့ခြင်း ဖြစ်သည်။ သူ့အား တိုးမြှင့်ပေးမည့် ရာထူးနှင့် ထိုက်တန်သည် အထိ မညာမတာ ရက်ရက်စက်စက် ခိုင်းစေလေ့ ရှိသည့် တိုင်အောင် သူ့ကို သား အရင်း တစ်ယောက် ပမာ ဆက်ဆံလေ့ ရှိသည်။

သို့တိုင်အောင် အခု သူ့ကို ဖွင့်ပြောပြထားသည့် အတွင်းရေးများကြောင့် သူ ဘယ် အခြေအနေ၊ ဘယ် ဘဝသို့ ရောက်ရှိ သွားနိုင်သည်ကို ခန့်မှန်း၍ မရနိုင်ပါချေ။ ဒီ အဘိုးကြီးဘက်က လိုက်ပြီး ဘယ်ဘဝ ရောက်ရောက် လုပ် ပါ့မယ်လို့ ပြောချင်စိတ် ရှိတာကလည်း အမှန်ပင်။

ဘယ်လို စည်းကမ်းမျိုးကိုမှ မလိုက်နာသော ခေါင်းမာလှသည့် ဒီ အဘိုး ကြီးသည် လက်ချည်းသက်သက်ကနေ စ၍ နစ်ကို ကုမ္ပဏီကို တည်ထောင် ခဲ့သူ ဖြစ်သည်။ ယခုထက်တိုင် သူ့တွင် ပျံကျ ရေနံတွင်းတူးသမား တစ်ယောက် ၏ စိတ်ဓာတ်မျိုး ရှိနေဆဲပင်။

သူ တွေ့ဖူးသမျှ ပုဂ္ဂိုလ်တွေထဲတွင် လခ ကောင်းကောင်း ပေး၍ ခန့်ပါ မည် ဆိုသော လူတွေထက် လက်ဆွဲ နှုတ်ဆက်သည်ကို ခံရရုံမျှနှင့်ပင် ပို၍ ဂုဏ်ယူထိုက်သော ပုဂ္ဂိုလ်များထဲ၌ ဂျင်မိ နေ့သ်ကတ်လည်း တစ်ဦး အပါ အဝင် ဖြစ်သည်။

ရက်ဒ်ဖို့သည် နေ့သ်ကတ် အပေါ် သစ္စာရှိသည့် သူ့စိတ်ဓာတ်ကြောင့် သူ့ ကိုယ်သူ ဂုဏ်ယူလိုက်မိသည်။ သို့တိုင်အောင်

‘ခုထိတော့ သိပ် ဘဝင် မကျသေးဘူး ဂျေ အယ်လ်၊ ခင်ဗျားက ကျွန် တော့်ကို ရှေ့တန်းမှာ ထွက်တိုက် ရလိမ့်မယ်လို့ ပြောတယ်၊ အဲဒါလောက် နှင့်တော့ မလုံလောက်သေးဘူးလေ’

နေ့သ်ကတ်က ခြောက်ကပ်ကပ်နှင့် ပြန်ဖြေလိုက်၏။

‘ဒီ လုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ငန်း တာဝန် သတ်မှတ်ချက် အတိ အကျမျိုးကိုတော့ ဘယ် ဝန်ထမ်း ရေးရာ စာအုပ်ကြီးတွေထဲမှာမှ ရှာတွေ့နိုင် မှာ မဟုတ်ဘူး၊ ဒီမှာ မတ်ခဲ၊ မင်းက ပြောက်ကျား စစ်ဆင်ရေး တစ်ခုကို ခေါင်းဆောင်ရလိမ့်မယ်၊ မင်း တစ်ယောက်တည်း လုပ်ရမှာတော့ မဟုတ်ပါ ဘူးလေ’

‘ဝမ်းနည်းပါတယ်ဗျာ၊ ခုထိတော့ ဝါးတားတားပဲ’  
နေ့သ်ကတ်က ပြောလိုက်သည်။

‘ခုထိ ဝါးနေတုန်းပဲလား၊ အခု တို့က မဟာ လုပ်ငန်းရှင်ကြီး သုံးဦး နှင့် ရင်ဆိုင်နေရတယ်၊ တန်ခိုးထွားတဲ့ လူတွေနှင့် ထိပ်တိုက် ထိုးနေရတယ်၊ သူတို့က ဒူးနှုတ်နေကြတာ၊ အဲဒီ အချိန်မှာ တို့လူတွေ အသတ် ခံနေကြရတယ်၊ ငါတို့ရဲ့ လက်လီ ကိုယ်စားလှယ်ကလေးတွေ ဗုံးခွဲပြီး မီးရှို့ ခံနေကြရတယ်၊ ကွမ်တာရာကို အဖျက် ခံလိုက်ရတယ်’

နော့သံကတ်၏ မျက်နှာထားသည် မဲ့ရွဲပြီး ညစ်ပုပ်ပုပ် ဖြစ်လာသည်။

‘ပြီးတော့လည်း အဲဒီ လေမုန်တိုင်းက အရှိန်တောင် မရသေးဘူး၊ မင်းကို ငါက ဘာများ ပြောနိုင်မှာလဲ သားရယ်၊ ငါကတော့ ငါ့ကုမ္ပဏီကလေးကို ကြိုးစားပြီး ကာကွယ်ရတော့မှာပေါ့၊ မင်း ငါတို့နှင့် လက်တွဲမယ် ဆိုရင် တို့အားလုံး အသက်နှင့် ခန္ဓာကိုယ် တည်မြဲအောင် တိုက်ပွဲ ဝင်ကြရတော့မှာကွ’

မတ်ခဲ ရက်ဒ်ဖို၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဘောင်ဘင် ခတ်လာသည်။ ငါလည်း တစ်စ တစ်စနှင့် စိတ်ဝင်စားလာပြီ၊ ဒီလိုပဲ ဖြစ်ရမှာပေါ့၊ ငါ့ကြိုးပမ်းမှု အတော်များများဟာ နစ်ကိုထဲမှာ ရင်းနှီး မြှုပ်နှံပြီးသား ဖြစ်နေပြီ၊ သုံးနှစ်လုံးလုံး ကွမ်တာရာ အော်ပရေးရှင်းကို ငါက ရင်အုပ်မကွာ အုပ်ချုပ်လုပ်ကိုင်ခဲ့တယ်၊ ချပ် အန်ဂါနှင့် သူ့ဇနီးဟာ ငါ့မိတ်ဆွေ၊ ငါ့သူငယ်ချင်းတွေ၊ သူတို့ အစား ငါတောင် အသတ်ခံချင် ခံရမှာ၊ ဟုတ်တယ်၊ နစ်ကိုဟာ တန်ခိုးထွားတဲ့ လူတွေနှင့် ရင်ဆိုင် နေရတယ်၊ အင်မတန် ကြီးမားသော တန်ခိုးရှင်တွေ။ သူက အခြေအနေမှန်ကို ပြတ်ပြတ်ထင်ထင် မြင်လာလေပြီ။ မီးကို မီးချင်း၊ ရန်ကို ရန်ချင်း လက်တုံ့ပြန်မှသာ ဖြစ်တော့မည်။

မတ်ခဲက မေးလိုက်သည်။

‘ကျွန်တော်တို့က သွေးထွက်သံယို ဖြစ်အောင် ပြန်လုပ်ရမယ် ဆိုရင် ရောဗျာ’

‘ကဲ လုပ်ပြီ ဆိုပါတော့’

နော့သံကတ်က အဖြေ ပေးလိုက်သည်။ သူ့မျက်နှာထားက ခပ်တည်တည်။ ရက်ဒ်ဖိုသည် ခဏတော့ ငြိမ်ကျသွားသည်။

‘ကဲဗျာ၊ ကျွန်တော်က လုပ်ပါ့မယ် ဆိုပါတော့၊ ကျွန်တော့်ကို ဘယ်သူက လိုက်ပြီး ကွပ်ကဲဦးမှာလဲ’

နော့သံကတ်က ပြန်ဖြေလိုက်သည်။

‘ဘယ်သူမှ မရှိဘူး၊ မင်းက ငါနှင့် ဆမ်ကိုပဲ သတင်း ပို့ရလိမ့်မယ်၊ ဒါက လွဲရင် မင်းဘာသာမင်း ဗိုလ်လုပ်ပြီး ကြံရမှာ’

‘ကျွန်တော့် အနေနှင့် ကျွန်တော့်ကို ခင်ဗျားတို့က ဆရာ လုပ်တာကို တောင် သိပ်မကြိုက်ဘူး ဆိုရင်ကောဗျာ’

‘မင်းကို တို့က ပြောမှာလည်း မဟုတ်ပါဘူး မတ်ခဲရာ၊ တို့က မင်းကို ခြွင်းချက် မရှိ အစွမ်းကုန် ထောက်ခံကြမှာပါ’

ဟုတ်သည်၊ ငါ့ကို အစွမ်းကုန် ထောက်ခံချက် ပေးကြဖို့တော့ လိုသည်။

နစ်ကို ရင်ဆိုင် နေရသော အခက်အခဲများသည် အဆမတန် ကြီးမားလွန်းလှသည်။ နေ့သက်ကတ် ဆန္ဒ ရှိသလို ငါက နက်နက်ရှိုင်းရှိုင်း ဝင်ပါခဲ့ပြီးနောက် နစ်ကိုသာ ရှုံးသွားခဲ့ရင် ငါသည် ဘယ် ရေနံ ကုမ္ပဏီတွင်မှ သင့်တင့် လျောက်ပတ်သော အလုပ်မျိုးကို ဝင်လုပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထိုအချိန် အထိ အသက်နှင့် ခန္ဓာကိုယ် အိုးစား မကွဲသေးဘူး ဆိုရင်ပေါ့လေ။

မတ်ခဲသည် အောက်နှုတ်ခမ်းကို သွားနှင့် ကိုက်လိုက်ပြီးနောက် ပခုံးကို တစ်ချက် တွန်လိုက်သည်။

ချက်ချင်းလိုလိုပင် သူ တွေ့ကြုံရမည့် ဘေးအန္တရာယ်များနှင့် ကြိုတင်ခန့်မှန်း၍ မရသည့် ကိစ္စ အဝဝသည် မူစရာ မလိုသလို ဖြစ်လာသည်။ ဒီအဘိုးကြီးနှင့် ဆမ်တို့က သူတို့တွင် ရှိသမျှကို ပုံအောပြီး ကံစမ်းဖို့ ဝန်မလေးကြဟု ဆိုပါလျှင်...။

ရက်ဒ်ဖို့က ဖြန့်စားကြီး မေးချလိုက်သည်။

‘တကယ် လုပ်ရမယ့် ကိစ္စတွေကို ဘယ်အချိန်ကျမှ ချ ဆွေးနွေးကြမှာလဲဗျ’

ဂျင်မိ နေ့သက်ကတ်၏ ညာဘက် မျက်ခုံးသည် ဆတ်ခနဲ မြင့်တက်သွားသည်။ သူက မေးလိုက်သည်။

‘မင်း ဝင်ပါတော့မယ် ဆိုပါတော့’

ရက်ဒ်ဖို့က အဖြေပေးလိုက်သည်။

‘ကျွန်တော်တို့ အားလုံး နောင်ကျရင် နောင်တ ရစရာတွေ ဖြစ်ချင် ဖြစ်ကုန်ကြလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော် ဝင်ပါပါ့မယ်’

ဂျင်မိ နေ့သက်ကတ်၏ မျက်နှာထားသည်မှာ ပြန်ချို့လာသည်။ သူ စိတ်ချမ်းသာသွားလေပြီ။ ငါ ချာတိတ်တွေထဲက လူကြီးတွေကို ရွေးထုတ်နိုင်သားပဲဟု တွေးလိုက်သည်။ သူ ငယ်ငယ်တုန်းက ပုံစံမျိုးကို မတ်ခဲ ရက်ဒ်ဖို့ထံတွင် ပြန်တွေ့နေရသည်။ ပျံကျ တွင်းတူးသမား လူစားမျိုးသည် ယခု အချိန်တွင် နည်းကောင်း နည်းနေမည် ဖြစ်သော်လည်း လုံးလုံး ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးချေ။

ငါ့ဘဝမှာ အခုလို ရှိရှိသမျှကို ပုံအောပြီး လောင်းကြေး ထပ်ခဲ့တာ ဘယ်နှခါလောက် ရှိပြီလဲဟု ပြန်တွေးနေမိသည်။ ဘယ်သူက မှတ်သားထားနိုင်မှာလဲ။ သူ့ လုပ်ငန်းခွင် သက်တမ်း တစ်လျှောက်လုံးသည် တိုက်ပွဲ အဆင့်ဆင့်သာ ဖြစ်ခဲ့ကြသည်။ အတက် ခရီးလမ်းသာ ဖြစ်ခဲ့သည်။ အချို့မှာ အသက်ကိုပင်

ပဓာန မထားခဲ့ရသည့် တိုက်ပွဲမျိုးပင်တည်း။ အဓိကကတော့ တစ်ဖက် ရန်သူ ထက် ကိုယ်က ပိုလျင်ဖို့ လိုသည်။ ကျောနိုင်ဖို့ လိုသည်။ အဲဒီလို မလုပ်နိုင် သည့် အခါများတွင်မူ သူ့ထက် ပို၍ ညစ်ပတ်နိုင်မှ၊ သူ့ထက် ပို၍ ကြမ်းပြ မှသာ ဖြစ်နိုင်သည်။

နော့သ်ကတ် ပါးစပ်မှ ဗလုံးဗထွေး အသံ ထွက်လာသည်။

‘ငါက ငယ်ငယ်ကလေးတည်းက ပညာ စုံခဲ့တာကွ’

‘ခင်ဗျား ပြောတာ ကျုပ် ကောင်းကောင်း မကြားလိုက်ရဘူး’

ရှယ်လက်တာက ပြောလိုက်ခြင်း ဖြစ်သည်။

နော့သ်ကတ်က ပြန်ဖြေသည်။

‘အေးကွာ၊ ငါ စိတ်ကူးရင်း ပါးစပ်က လွတ်ခနဲ ထွက်သွားမိတာ’

သူ ခဏတော့ ငြိမ်သွားသည်။ သူ စကား ပြန်ပြောသည့် အချိန်တွင် သူ့ အသံမှာ စိတ်ဓာတ် တက်ကြွမှု အပြည့်အဝ ပါဝင်နေသည်။

‘ဘယ်အချိန်လောက် စပြီး တို့တစ်တွေ ရေရေရာရာ စီမံချက် စဆွဲနိုင်မှာ လဲ ဆိုတာကို မတ်ခဲက သိချင်နေတယ်’

သူက မတ်ခဲကို လှမ်းကြည့်လိုက်ပြန်၏။

‘မတ်ခဲရေ၊ တို့က နည်းနည်းပါးပါးတော့ အကြမ်းဖျင်း စ ဆွဲထားပြီး သားပါ’

သူက ရှယ်လက်တာကို လှမ်းကြည့်ပြန်သည်။

‘ကဲ မင်းနှင့် ငါ ဆွေးနွေးထားတဲ့ အချက်တွေကို မတ်ခဲကို အစ အဆုံး ပြန် ပြောလိုက်စမ်းပါ’

ရှယ်လက်တာ စပြောသည့် အချိန်တွင် နော့သ်ကတ်သည် နားမထောင်ဘဲ သူ့ အတွေး ရေလျှင်ကြောတွင် သူ့ဘာသာ သူ နစ်မျောနေသည်။ သူသည် ထိပ်ဆုံးသို့ ရောက်အောင် ပင်ပင်ပန်းပန်း ခဲခဲယဉ်းယဉ်း တက်ခဲ့ရသည်။ အောက်ဆုံးသို့ တစ်ဟုန်ထိုး ပြန်ကျတာမျိုးလည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ သူ ကတော့ ငယ်ငယ်ကလေးတည်းက ပညာ စုံခဲ့ခြင်း ဖြစ်သည်။ ဇွန်လ၏ နေ့ တစ်နေ့ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ သူ့ မျက်လုံး အစုံသည် အတိတ် ကြေးမုံပြင်မှ အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်လာသဖြင့် ငေးတေး တေး ငိုငိုတိုငို ဖြစ်လာသည်။

အတိတ်၏ ကြေးမုံပြင်  
( တစ် )

mgyoe.com

SAMPLE BOOK

mgyoe.com

- ၁ -

ထိုနေ့သည် ၁၉၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ ဖြစ်သည်။ အသက် နှစ်ဆယ့် တစ်နှစ်တွင် လေးလ စွန်းလာပြီဖြစ်သော ဂျင်မ် နော့သ်ကတ်သည် သူပိုင် တီ မိုဒယ် ရီဒ်စတား ဖို့ဒ် ကားကလေး၏ ရှေ့လေကာမှန်ကို ထွင်းဖောက်၍ သုန် သုန်မှုန်မှုန်ကြီး စိုက်ကြည့်နေသည်။

ကားရှေ့ မီးရောင်တန်းများသည် စတိန်းစ်ဗီးလ်မှ လိုဂန်သို့ လာသော ကြမ်းတမ်းလှသည့် မြေနီလမ်းပေါ်တွင် နန္ဒင်း ပက်ထားသည့် အကွက်ကြီး များလို ဝါကြန့်ကြန့် ဖြစ်နေစေသည်။

ထိုလမ်းမှာ အိုကလာဟိုးမားရှိ ရေနံ အထွက်ဆုံး ဒေသများကို ဖြတ် သန်း ဆက်သွယ်ထားသည့် လမ်း ဖြစ်သည်။ ညပိုင်းတွင် တိုက်ခတ်နေသည့် လေက ရွေးတေးတေး ရှိနေသလို ရေနံစိမ်း အနံ့က လေထဲတွင် ပျံ့နှံ့နေသည်။

ရေနံ။

ဂျင်မ် နော့သ်ကတ် စိတ်ထဲတွင် ပီတိတွေ ဝေဖြာနေသည်။

ရေနံကို လိုချင်သူများ ဝိုင်းဝိုင်းလည်နေကြသည်။ ရေနံကို ထုတ်လုပ် ပေးနိုင်သည်ထက် ပို၍ လိုချင်နေကြသည်။ ထိုရေနံစိမ်းသည် မြေကြီးထဲက ပန်းထွက်လာသည်ပဲ ဖြစ်ဖြစ်၊ စီးကျလာသည်ပဲ ဖြစ်ဖြစ်၊ မြေကြီးပေါ် အထိ စုပ်ယူ တွန်းတင်ရတာပဲ ဖြစ်ဖြစ် ရေနံစိမ်း တစ်စည်သည် သုံးဒေါ်လာနှင့် အထက်တွင် ပေါက်ဈေး ရှိသည်။

‘တခြား ကိစ္စတွေမှာ ငါ ဘယ်လို အတွက် အချက် မှားခဲ့သည်ပဲ ရှိရှိ ဒီကိစ္စမှာတော့ ငါ အချိန်ကောင်းကို ရွေးမိသားပဲ’ ဟု သူ့ကိုယ်သူ အားတင်း နေသည်။ သို့တိုင်အောင် သူသည် ဘဝ တစ်ခုမှ အခြား ဘဝ တစ်ခုသို့ ခြေစုံ ပစ်ပြီး ဝင်ခဲ့မိသည့် အဖြစ်ကို သိနေသောကြောင့် သူ့စိတ်ထဲတွင် မအီမလည် ကြီး ဖြစ်နေသည်။

လုပ်ခ အများဆုံး ရသော ရေနံတွင်းတူးသမား အဖြစ် လိုက်လံ တူးပေး နေသော သူ့ဘဝသည် ကုန်ဆုံးခဲ့လေပြီ။ သူ့ အနာဂတ်တွင် ငွေကြေး အနည်း ငယ်မျှနှင့် အလုပ် လုပ်ကိုင်ရသူများ မလွဲမသွေ ကြုံတွေ့ ရတတ်သော မရေ

mgyoe.com

မတွက်နိုင်သည့် အခက်အခဲပေါင်း များစွာနှင့် မသေချာ မရေရာလှသည့် ကိစ္စများသာ ရှိနေကြသည်။ သူသည် ယခုအချိန်မှ စ၍ မရှိမဲ့ရှိမဲ့ ငွေကလေးနှင့် ရေနံ တူးဖော်မည့် ရေနံတွင်းတူးသမား။ မြေကြီးထဲတွင် ရေနံ ရှိတန်ကောင်းရဲ့ဟု ကံစမ်းသည့် သဘောမျိုး ဆင်ကန်း တောတိုး တူးကြည့်ရမည့် လောင်းကစားသမား။ သဲထဲက သူ့ မျှော်လင့်ချက်များအား အန္တရာယ် ပေးတတ်သူ လူရမ်းကားများနှင့် သူတောင်းစားသာသာ လူစားမျိုးတွေက ဝိုင်းဝန်း အန္တရာယ် မပြုခဲ့ရင်ပေါ့လေ။

ဂျင်မိ နော့သ်ကတ်၏ ဘဝ သက်တမ်းတွင် ယခုလို ကြီးကြီးကျယ်ကျယ် အပြောင်းအလဲ လုပ်ခဲ့ခြင်းမှာ ယခု အကြိမ်သည် ဒုတိယ အကြိမ် ဖြစ်သည်။ သူ ဆယ့်ခြောက်နှစ်သား အရွယ်က ပထမ အကြိမ် ပြောင်းလဲခဲ့ဖူးသည်။ သူ ထိုကဲ့သို့ ပြောင်းလဲခဲ့သည့် ကိစ္စကို ယခုအချိန် အထိ နောင်တ မရခဲ့ချေ။

ဂျင်မိ နော့သ်ကတ်၏ ဖခင်မှာ ၁၉၀၇ ခုနှစ် စီးပွားပျက်ကပ် ဆိုက်စဉ်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော မစ်ဆူရီ ကိပ်ဂီရာဒေါ မြို့မှ ကောက်ပဲသီးနှံ ရောင်းဝယ်သူ ကုန်သည် တစ်ဦး ဖြစ်သည်။ နောက်ထပ် တစ်နှစ် ကြာသော အခါ ဂျင်မိ၏ မိခင် နမိုးနီးယား ရောဂါနှင့် ကွယ်လွန်ခဲ့သည်။ သူ့ကို ဦးလေးတော်သူ ဝက်ဘ်စတာ နော့သ်ကတ်နှင့် ဇနီး အင်မလီတို့က ကောက်ယူ မွေးစားခဲ့သည်။

ဒီ လင်မယားသည် ဘုရား တရား ကြည်ညိုသော ကြောင်သူတော်များသာ ဖြစ်သည်။ အလုပ် လုပ်သူကို ဘုရားက စောင့်မသည်၊ အလုပ် မလုပ်သူကို ဘုရားက ဒဏ်ခတ်လေ့ ရှိသည်ဟု ဂျင်မိကို သွန်သင် ဆုံးမလေ့ ရှိသည်။

ဝက်ဘ်စတာ နော့သ်ကတ်သည် ကုန်မျိုးစုံ ရောင်းဝယ်သူ အဖြစ် အသက်မွေး ဝမ်းကျောင်းမှု ပြုလုပ်သည်။ အဆိုပါ ပုဂ္ဂိုလ်များကို ကျေးလက် ဒေသများတွင် အမြဲလိုလို တွေ့ရတတ်သည်။ ကုန်မျိုးစုံ ရောင်းဝယ်သူများသည် လယ်မြေ၊ ကျွဲ၊ နွား၊ သီးနှံနှင့် ပစ္စည်းမျိုးစုံကို ဝယ်သူ ရောင်းသူများ ဖြစ်ကြသည်။ သူတို့အဖို့ လမ်းညွှန်မှု တစ်ခုသာ ရှိသည်။ လယ်သမားများ ငွေကြေး ကျပ်တည်းနေချိန်တွင် ဈေး နှိမ်၍ ဝယ်ယူပြီး ဈေး အများဆုံးနှင့် ပြန်လည် ရောင်းချနိုင်ရေးပင် ဖြစ်သည်။ သည်လို ကုန်သည်မျိုးသည် လူမှုရေး ဆိုင်ရာ စည်းကမ်းများကို လိုက်နာ ကျင့်သုံးလေ့ မရှိ။ သို့သော် အဆိုပါ ကုန်သည်များသည် ဂျင်မိ၏ ဦးလေးကဲ့သို့ လူမှု အဖွဲ့အစည်း တစ်ခုတွင် ဥပုသ် မှန်မှန် စောင့်သော ဘုရားဒကာကြီးများသာ ဖြစ်နေလေ့ ရှိသည်။

mgyoe.com

ဂျင်မိ နောသ်ကတ်သည် သူ့ဦးလေး၊ သူ့အဒေါ်တို့နှင့် အတူ ရှစ်နှစ် နီးပါး နေထိုင်ခဲ့သည်။ စရောက်သည့် အချိန်က စ၍ ဝက်ဘ်စတာ နောသ် ကတ် အတွက် ပြင်းပြင်းထန်ထန် အလုပ် လုပ်ပေးခဲ့ရသည်။ တိုလီမိုလီ အလုပ် ကလေးများအား ကျောင်းမသွားခင် လုပ်ကိုင် ပေးခဲ့ရသလို ကျောင်းက ပြန် လာသည့်အခါ ဝက်ဘ်စတာ၏ ဂိုထောင်ထဲ၌ ပို၍ ပင်ပန်းသော အလုပ်များကို လုပ်ခဲ့ရသည်။ စနေနေ့နှင့် အခြား ကျောင်းပိတ်ရက်များတွင်လည်း လုပ်ခဲ့ရ သည်သာ။ သူ့ကို အခကြေးငွေ ပေးမည့် အစား မိဘမဲ့ ကလေး တစ်ယောက် အား ခရစ်ယာန်တို့၏ မေတ္တာ ကရုဏာ စိတ်ဖြင့် ခေါ်ယူ ထောက်ပံ့ ကျွေး မွေးမည့် ဦးလေးနှင့် အဒေါ် ရှိနေခြင်းမှာ အလွန်အမင်း ကံကောင်း၍သာ ဖြစ် ကြောင်း ထပ်ကာတလဲလဲ အပြော ခံခဲ့ရသည်။

သူ့ ပင်ကို ဇာတိက ပါရှိလာသော မဟုတ် မခံတတ်သည့် စိတ်ဓာတ် ကလေးက မတော် မတရား လုပ်မှုကို သိမြင်နိုင်စွမ်း ရှိခဲ့သည်။ သူသည် စိတ်ထဲက မခံချင်စိတ် ဖြစ်မိသော်လည်း သူ့စိတ်ဓာတ်ကို ပျက်စီး ချို့ယွင်းမှု မရှိစေဘဲ သူ့ ဦးလေးနှင့် အဒေါ်က လိုချင်သည့် ပရိတ် ကောင်းကောင်း ရွတ် တတ်သူ ဖြစ်လာသည်။

သူ့အသက် ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်ရှိလာသည့် အခါ အတွင်း စိတ်နှင့် ကျိတ်၍ မခံမရပ် ဖြစ်နေမှုသည် ပွင့်ပွင့်လင်းလင်း အုံကြွ ပေါက်ကွဲ လာသည်။ သူသည် စုတ်ပြီ ပြတ်သတ်နေသော သေတ္တာထဲ၌ အဝတ်အစား တစ်စုံ၊ သူ့ အိတ်ထဲ၌ နှစ်ဒေါ်လာ မပြည့်တတ် ပြည့်တတ်၊ သူ့ ရင်တွင်း၌ ငါ ကြီးပွားအောင် လုပ်မည် ဆိုသော ခိုင်မြဲ ပြင်းထန်လှသည့် အဓိဋ္ဌာန်များနှင့် အိမ်က ထွက်လာခဲ့သည်။

ထိုအချိန်က စ၍ သူ့အနာဂတ် အရေးကို သူ့ဘာသာသူ ဖန်တီးမည်။ သူ့ ကိုယ်ပိုင်မှုနှင့် နေတတ်သလို နေထိုင်မည်။ သူ ဘယ်နေရာ ဘယ်ဒေသဆီသို့ သွားနေသည်ကို လည်းကောင်း၊ ထိုနေရာဒေသသို့ ရောက်လျှင် ဘယ်လို လုပ် ကိုင် စားသောက်ရမည်ကို လည်းကောင်း သူ့ဦးခေါင်းထဲ၌ ရေရေရာရာ အတွေး မရှိသေးချေ။ သို့သော် ကင်းဆပ် ပြည်နယ်၌ ရေနံတွင်းသစ်များကို ရှာဖွေ တွေ့ရှိကြောင်း၊ ပြီးတော့ ရေနံမြေတွင် အလုပ် ရနိုင်သည် ဆိုတာကို သူ သိ ထားသည်။

ဂျင်မိသည် ကင်းဆပ်သို့ ရောက်ရှိရန် ကုန်ရထားများကို ခိုးစီးခဲ့သည်။ သို့သော် ဂတ်ဗိုလ်များနှင့် မီးရထား ရဲများက သူ့အား ရထားပေါ်မှ မကြာခဏ

ဆိုသလို ကန်ချလေ့ ရှိသဖြင့် ဝီချီတာသို့ ရောက်အောင် လာရသည့် ခရီးမှာ သုံးရက်မက ကြာခဲ့သည်။ ထိုနေရာမှ မြို့၏ အရှေ့မြောက် အရပ်တွင် ရှိသော အယ်လ်ဒိုရာဒို ရေနံတွင်းများဆီသို့ လားများနှင့် ဆွဲရသော ကုန်လှည်းကြီး များနှင့် ခရီး ဆက်ခဲ့ရသည်။

ချာတိတ်ကလေးသည် ရေနံတွင်းများဆီသို့ ငွေကြေး တစ်ပြား တစ်ချပ်မျှ မပါဘဲနှင့် အစာငတ် ရေငတ် ဖြစ်ပြီး ရောက်ရှိလာသည်။ သို့သော် စိတ်ဓာတ် တော့ မကျချေ။ ချက်ချင်းလိုလိုပင် ထိုချာတိတ်သည် သူနှင့် သဟဇာတ ဖြစ် သော ဝန်းကျင်နှင့် ထိတွေ့ ဆက်စပ်မှု ရှိလာသည်။ ထိုဒေသ တစ်ခုလုံးတွင် သစ်သားဖြင့် ပြုလုပ်ထားသော ရေနံ တွင်းတူးစင်များ မှိုပေါက်သလို အနံ့ အပြား ရှိနေကြသည်။ လေထဲတွင်လည်း ရေနံစိမ်းနံ့က တသင်းသင်း တပျံ့ပျံ့။ လူတိုင်းလိုလို ရေနံဇော ကပ်နေကြသည်။ တွင်းသစ်များကို တူးဖော်ဖို့ ဆိုတာ ကတော့ ရတတ်သမျှသော ကိရိယာများနှင့် လုပ်အား ရနိုင်မှု အပေါ်တွင် မူ တည်နေပေသည်။

အသက် အရွယ်နှင့် မလိုက်အောင် ထွားကျိုင်းလှပြီး အလုပ် လုပ်ချင် စိတ် ပြင်းပြင်းပြပြ ရှိလှသော ဂျင်မ်သည် အနီးဆုံး တွင်းတူးနေသည့် နေရာ ဆီသို့ ဦးတည်၍ သွားတော့သည်။ သူက ဖိုမင် (အလုပ်ကြပ်) ထံ ချဉ်းကပ် ပြီး အလုပ် တောင်းသည်။

ဖိုမင်ကြီးက ပြန်ဖြေသည်။

‘မင်း ကြည့်ရတာ သန်သန်မာမာတော့ ရှိသားပဲ၊ ဒါပေမဲ့ ငါ ပေးနိုင် တဲ့ အလုပ်က ရင်နှစ်ခြမ်း ဖြန်းဖြန်း ကွဲသွားနိုင်တယ် သားရဲ့’

ဂျင်မ်က မခံချင်စိတ်နှင့် ဖြေသည်။

‘အလကားပါ၊ ကျုပ်က ဖင်ဒရွတ်သီမယ့် ကောင်စားမျိုး မဟုတ်ပါဘူး’

ဖိုမင်က ရယ်လိုက်ပြီး တစ်နေ့လျှင် ဆယ့်နှစ်နာရီလုံးလုံး အလုပ်ကြမ်း လုပ်ရသည့် အလုပ်တွင် ခန့်လိုက်သည်။ အစ ပထမတွင် တစ်နေ့ သုံးဒေါ်လာ၊ နောက်တော့ တစ်နေ့ လေးဒေါ်လာ ရရှိသည်။ ပထမပိုင်းတွင် ဂျင်မ်သည် သူ ရသမျှကို ဖဲပိုင်း၊ ဂျင်ပိုင်း၊ အရက်ပိုင်းနှင့် အပျော်အပါး လိုက်စားသည့် ကိစ္စ များတွင် ဖြန့်ပစ်သည်။

ထို့နောက် သူသည် တဖြည်းဖြည်းနှင့် ပြောင်းလဲစ ပြုလာ၏။

ရေနံတွင်းများတွင် ညတွင်းချင်း သူ့ငွေ ဖြစ်သွားသူများနှင့် ခွေးဖြစ် သွားသူများ အကြောင်းကို စိတ်ဝင်တစား မြင်တွေ့လာရသည်။ သူသည် လူစီ

mgyoe.com

စီးယားနားနှင့် တက်ဆက် ပြည်နယ် တစ်ဝိုက်တွင် လှည့်လည် အလုပ် လုပ်သည်။ နောက်ဆုံးတွင် အိုကလာဟိုးမားသို့ ရောက်ရှိသွားသည်။ သူ အလုပ် ဝင်လုပ်သည့် အလုပ်တိုင်းမှ ရေနံတူးမှုနှင့် ပတ်သက်သည့် ဗဟုသုတ တစ်ခုခုကို လေ့လာ တတ်ကျွမ်းခဲ့သည်သာ။ ဉာဏ်ထက်သည်၊ တာဝန်ကို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်စွမ်း ရှိသည်။ ဝတ္တရား ကျေပွန်သူလည်း ဖြစ်သဖြင့် တွင်းတူး စက်ပြင် အလုပ်သမား ဘဝသို့ ရောက်ရှိလာသည်။ ထို့နောက် အသက်နှစ်ဆယ့် တစ်နှစ် မပြည့်ခင် ရေနံတွင်းတူးသမား စစ်စစ် ဘဝသို့ ရောက်ရှိသွားသည်။

ရေနံတွင်းတူးသမား အဖြစ် ရရှိသော လုပ်ခငွေ တစ်နေ့လျှင် ဆယ့်လေး ဒေါ်လာနှင့် ပိုကာဝိုင်းနှင့် အံစာဝိုင်းများမှ နိုင်လာသည့် ငွေများထဲမှ တချို့ တစ်ဝက်ကို စတင် စုဆောင်းစပြုသည်။ ထိုအချိန်တွင် သူသည် မိမိဘာသာ ရေနံတွင်းများကို တူးဖော်ကြည့်ရန် သန္နိဋ္ဌာန် ချမှတ်ပြီးလည်း ဖြစ်သည်။

၁၉၂၁ ခုနှစ် နွေဦး ရာသီတွင် မကြာမီကမှ ရေနံ စတင် တူးဖော်၍ ရရှိသော အိုကလာဟိုးမား ပြည်နယ်၊ အော့ဆော့ချ် ဒေသမှ မက်မန်း ရေနံ ကုမ္ပဏီ၏ ရေနံတွင်းများတွင် ရေနံတွင်းတူးသမား အဖြစ် ဝင်ရောက် အလုပ် လုပ်ခဲ့သည်။ ထိုအချိန်ကမူ အကောင်းဘက်ကချည်း တွေးထားသော သူ တွက်ကိန်းအရ ကိုယ့်ဘာသာကိုယ် ပျံကျ တွင်းတူးသမား အဖြစ် လုပ်နိုင်ရန် အတွက် လုံလောက်သော အရင်းအနှီး ရရန် နောက်ထပ် နှစ်နှစ်လောက် ငွေစုဖို့ လိုသည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော် ဒါကလည်း သူနှင့် ဗာနာ ဖလက်ချာတို့ မတွေ့ခင်၊ ထိုအမျိုးသမီးကမှ တစ်ဆင့် အော့ရာဟင် ရှယ်လက်တာနှင့် မတွေ့ခင်က ဖြစ်သည်။

မိုဒယ် တီ ကားကလေးသည် လမ်းပေါ်၌ တဝန်းဝန်း တဒိုင်းဒိုင်း မြည်အောင် ခုန်ပေါက်နေသည်။ ဒီလမ်းကို လာနေကျ ဖြစ်သဖြင့် လိုဂန်မြို့၏ အနောက်ဘက် ဆင်ခြေဖုံး ရပ်ကွက်များနှင့် နီးလာပြီ ဖြစ်ကြောင်း သတိ ထားလိုက်မိသည်။ သူက ကားအရှိန်ကို လျှော့ချလိုက်သည်။ စီဒါကရီ ရပ်ကွက်နှင့် သိပ်မဝေးတော့ပြီ။ ထို ရပ်ကွက်သည် ရေနံမြို့၏ အဆိုးရွားဆုံး အရက်ဆိုင်များ၊ ကစားဝိုင်းများနှင့် ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက် ဖြစ်သည်။ နံနက် တစ်နာရီခွဲ အချိန် ဖြစ်သဖြင့် လမ်း အလယ်ကောင်နှင့် လမ်းပေါ်တွင် လေး

ကွက်သိုင်း နင်းပြီး မူးနေကြသည့် ရေနံမြေ လုပ်သားများကို တစ်အုပ် တစ်မကြီး တွေ့ရဖွယ် ရှိသည်။

ဂျင်မိ သူ့နှုတ်ခမ်းကို စိုသွားအောင် လျှာနှင့် လျက်လိုက်၏။ သူ ကိုယ်တိုင်လည်း အရက် သောက်ချင်စိတ် ဖြစ်ပေါ်နေသည်။ သူ သိပ် ကြာကြာ မစောင့်ရတော့ပါ။ နောက်ထပ် ဆယ့်ငါးမိနစ်လောက် ဆိုရင် သူ ဗာနာ ဖလက်ချာနှင့် အတူတူ ရှိနေလိမ့်မည်။ သူတို့ နှစ်ယောက် အတူတူ သောက်မည့် ဝီစကီက သူ့ကို အညောင်းအညာ ပြေစေလိမ့်မည်။ ထို့နောက် အတူတူ နှစ်ကိုယ်တွဲ၍ ချစ်ပွဲ ဝင်လိုက်ပါက စိတ်ကြည်လင်မှုကို ပို၍ပင် ရရှိနိုင်ပေလိမ့်မည်။ သူက ရှေ့တည့်တည့်ရှိ လမ်းကို မျှော်ကြည့်ရင်း စိတ်ကူးလေး တယဉ်ယဉ်နှင့် ပြီးလိုက်မိသည်။ ချက်ချင်း ဆိုသလိုပင် သူက ကလပ်ချ်နှင့် ဘရိတ်တို့ကို တအား ဖိနင်းချ လိုက်ရသည်။

ဖိုးဒ်ကားလေးသည် တုန်တုန်ယင်ယင်နှင့် ရပ်သွားသည်။

ကားရှေ့ မီးရောင်က မြင်ကွင်းကို ပြတ်ပြတ်သားသား မြင်နေရစေသည်။ ထိတ်လန့်နေသော လူနီ အမျိုးသား တစ်ယောက်သည် လမ်းပေါ်သို့ ပြေးတက်လာနေပြီး ဓားမြှောင် တဝင့်ဝင့်နှင့် လူဖြူ တစ်ယောက်က သူ့နောက်မှ ပြေးလိုက်လာသည်။

ဂျင်မိ၏ လှုပ်ရှားမှုက မြန်သည်။ သို့သော် သူ ရှေ့၌ ဖြစ်နေသည့် ကိစ္စကိုတော့ တားဆီး ပိတ်ပင်ရန် မတတ်နိုင်ခဲ့ချေ။

လူဖြူသည် လူနီ၏ ပခုံးကို ဖမ်းကိုင်လိုက်ပြီးနောက် ချာခနဲ ဆွဲလှည့်ရင်း လူနီ၏ ဝမ်းဗိုက်ကို ဓားမြှောင်နှင့် ထိုးခွဲလိုက်သည်။ လူနီ အမျိုးသားသည် ထိတ်လန့်တကြား အော်ဟစ်ရင်း မြေကြီးပေါ်သို့ ခွေကျသွားသည်။

ဂျင်မိသည် မော်တော်ကား ကြမ်းပြင်ပေါ်၌ ချထားသော မော်တော်ကား တာယာကို ဖြုတ်သည့် သံချောင်း ခပ်လေးလေးကြီး တစ်ချောင်းကို ကောက်ကိုင်ရင်း ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ လူနီ အမျိုးသားကတော့ မြေကြီးပေါ်တွင် လူးလိမ့်နေသည်။ လူဖြူသည် ရှေ့သို့ ငုံ့၍ လူနီ၏ ရင်ဘတ်ကို ဓားမြှောင်နှင့် တစ်ချက် ထပ်ထိုးလိုက်ပြီး ခါးကို ပြန်မတ်ရင်း သံခွာ တပ်ထားသော ဖိနပ်ခွာနှင့် လူနီ၏ မျက်ခွက်ကို ဖန်ဆင်း တစ်ချက် ထပ်ပေါက်လိုက်သည်။

‘ငါ ခွေးမသား’

လူဖြူသည် တစ်ချက် ဆဲလိုက်ပြီးနောက် သူ့ဆီသို့ ပြေးလာသော ဂျင်မိ နှောသံကတ်၏ အသံကို ကြားရသဖြင့် ချာခနဲ လှည့်လိုက်သည်။ သူက

mgyoe.com

ခြေထောက် နှစ်ဖက်ကို ခပ်ချဲ့ချဲ့ ရပ်ရင်း သွေးစွန်းနေသော ဓားမြှောင်ကို လက်ထဲတွင် အဆင်သင့် ကိုင်ထားသည်။

ဂျင်မိသည် ခြောက်ပေနှင့် နှစ်လက်မ ရှိပြီး ကြွက်သား အပြင်းပြင်းနှင့် အလွန် ထွားကျိုင်းသည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်က ပိုကြီးမားသည်။ နှစ်လက်မ ခန့် အရပ် ပိုရှည်သည့် အပြင် သူထက် ပေါင်သုံးဆယ်လောက် ပို အလေးချိန် စီးသည်။ သူသည် ရေနံမြေမှ အလုပ်သမား တစ်ဦး ဖြစ်ပုံရသည်။ လက်မောင်း နှင့် ပခုံးမှ ကြီးမားသော ကြွက်သားကြီးများကို ကြည့်ရှု ခန့်မှန်းရမည် ဆိုပါက ပန်းပဲသမား သို့မဟုတ် တွင်းတူး စက်ပြင် အလုပ်သမား တစ်ဦး ဖြစ်ပုံရသည်။ သည်လူ အရက် မူးနေသည်။ သို့သော် လူမှန်းသူမှန်း မသိလောက်အောင် မူး နေတာတော့ မဟုတ်။

‘နောက်ပြန်ဆုတ်ရင် ဆုတ်၊ မဆုတ်ရင် မင်းကို ဝက် တစ်ကောင်လို တွယ်ထည့်လိုက်မယ်’

ထိုလူက ကြိမ်းဝါးလိုက်သည်။

ကားရှေ့ မီးရောင်ကို နောက်ခံပြု၍ သူသည် မီးရောင်ထဲတွင် အတိုင်း သား ပေါ်နေကြောင်း သတိ ထားမိသောကြောင့် ဂျင်မိက တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။ အင်မတန် ကြီးထွားသော ပုဂ္ဂိုလ်ကြီးသည် သူထံသို့ တစ်ဟုန် ထိုး ခုန်အုပ်လိုက်သည်။ သွေးစွန်းနေသော ဓားမြှောင်ကလည်း အရောင် တလက်လက်နှင့်။ ထို ပုဂ္ဂိုလ်၏ ကြီးထွားသော ခန္ဓာကိုယ်သည် သူ့အဖို့ နစ် နာချက် တစ်ရပ်ပင်။ သူသည် သွက်သွက်လက်လက် လှုပ်ရှားနိုင်စွမ်း မရှိချေ။

ဂျင်မိသည် သူ့ဆီသို့ ပြေးဝင်လာသည့် ခန္ဓာကိုယ်ကြီးကို အနား ရောက် လာသည် အထိ စောင့်နေလိုက်ပြီးနောက် စက္ကန့်ပိုင်း အတွင်း ဘေးသို့ တစ် လှမ်း လှမ်း၍ ရှောင်ထွက်လိုက်ပြီး သံချောင်းကြီးနှင့် ဓား ကိုင်ထားသော လက်ကို ရိုက်ချလိုက်သည်။ သံချောင်းနှင့် အရိုး ထိခိုက်မိသံ ပေါ်ထွက်လာ ပြီး လက်ထဲမှ ဓားလွတ်ကျသွားသည်။

‘ခွေးမသား’

ထိုလူက နာကျင်လှသည့် ဝေဒနာကြောင့် အသံပြဲကြီးနှင့် အော်လိုက် သည်။ သို့သော် ရပ်တန့်မသွားချေ။ ဒဏ်ရာ ရသွားသော လက်နှင့် ဂျင်မိ လည်ပင်းကို လှမ်းဆုပ်ကိုင်လိုက်သည်။ လက်သည်းများက အသားထဲသို့ စူး ဝင်သွားသလို ဂျင်မိ၏ ပေါင်ခြံကို ဒူးနှင့် တိုက်လိုက်၏။

ဂျင်မိ အနေနှင့် ညှာဖို့ရန် မလွယ်ကူတော့ပါ။

ဒီတစ်ကြိမ်တွင် သံချောင်းကြီးကို မြောက်၍ ထိုလူ၏ ဦးဆက်ကို ရိုက် ချလိုက်ရတော့သည်။ နောက်တစ်ကြိမ် သံမဏိနှင့် အရိုး ထိခိုက်မိသံ ပေါ် လာပြီး အရိုးကျိုးသံကို ကြားလိုက်ရသည်။ လူဘီလူးကြီးသည် ညည်းညည်း ညူညူ အော်ဟစ်ရင်း ပျော့ခွေပြီး လဲကျသွားသည်။

နော့သံကတ် တစ်ယောက် တစ်ကိုယ်လုံး ချွေး ရွဲရွဲ စိုနေသလို သူ့နှလုံး ကလည်း နံရိုးအောက်မှ တဒုန်းဒုန်း ခုန်နေသည်။ အတော်ကလေး ကြာအောင် သူ သတ်လိုက်မိသည့် ပုဂ္ဂိုလ်ကို နော့သံကတ်က ငုံ့ကြည့်မိသည်။

ထို့နောက် သွေးအိုင်ထဲတွင် လဲကျနေသည့် လူနီ အမျိုးသားထံ လျှောက် သွားသည်။

‘ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက်သာ ရှိတဲ့ ကလေးလေးပါလား’ ဂျင်မိသည် သူ့ဘာသာသူ အကျယ်ကြီး ပြောလိုက်မိမှန်း မသိဘဲ ညည်း ညူလိုက်ခြင်း ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ လမ်း၏ တစ်ဖက် တစ်ချက်စီမှ အရိပ် မည်းမည်းကြီးများကို မြင်နေရသည်။ ဒီ ပုဂ္ဂိုလ် များသည် အော်သံဟစ်သံများကြောင့် စိတ်ဝင်တစားနှင့် ရောက်လာကြသူများ ဖြစ်သည်။

သူတို့သည် ဝင်ရောက် စွက်ဖက်လိုခြင်း မရှိသော်လည်း ကြည့်ဖို့ ရှုဖို့ အလွန် ဝါသနာ ပါကြသူများ ဖြစ်သည်။ သူတို့သည် မြင်ခဲ့ရသည့် ရှုခင်းကို အရသာ တွေ့ကြမည်မှာ သေချာသည်။ အခြား အခြားသော ရေနံမြို့များမှာ ကဲ့သို့ပင် အကြမ်းဖက်မှုနှင့် လူသတ်မှု ဆိုသည်မှာ လိုက်နာဖို့ သိပ် မဆန်း သော ကိစ္စများသာ ဖြစ်သည်။

အချို့သော ပုဂ္ဂိုလ်များကမူ အလောင်း နှစ်လောင်းကို ပြတ်ပြတ်သား သား တွေ့မြင်နိုင်ရန် အတွက် ရှေ့သို့ တိုးလာ နေကြလေပြီ။

ဂျင်မိက အနီးဆုံးတွင် ရှိနေသော ပွဲကြည့် ပရိသတ်ကို လှမ်းဟောက် လိုက်သည်။

‘မင်းတို့ ဖင်တွေကို ကျောက်ချ မထားဘဲ ဒိုနိုဗန်ကို သွားခေါ်ကြစမ်း’ ခပ်ဩဩနှင့် အသံ ဩဇာ ရှိလှသော သူ့ အသံသည် ဩဇာ တိက္ကမ အပြည့်အဝ ပါသည်။

ပွဲကြည့် ပရိသတ်များသည် ခဏလောက်သာ ကြောင်သွားကြပြီးနောက် လိုက်နာဖို့ တစ်ဦးတည်းသော မကြာသေးခင်ကမှ ပထမဆုံး အကြိမ် ခန့်ထား ခဲ့သည့် ရဲမှူးကို ရှာရန် အလျှို အလျှို ထွက်ခွာ သွားကြတော့သည်။

မိနစ် နှစ်ဆယ် ကြာသောအခါ ဂျက် ဒိုနိုဗန်နှင့် သူ့တပည့် ရဲသား တစ်ဦး သည် ဒေါ်ချီ နယ်လှည့်ကား တစ်စီးနှင့် ရောက်ရှိလာကြသည်။ ဒိုနိုဗန်က အကြမ်းပတမ်း ခံနိုင်ရည် ရှိသည်။ လုပ်ရည် ကိုင်ရည်လည်း ရှိသည်။ ဆယ် ကြိမ်ထက် မနည်းသော ရင်ဆိုင် ပစ်ခတ်ပွဲများမှ ‘မိုက်ရဲသော ဂျက်’ ဆို သော အမည်ကို ရရှိထားသူ ဖြစ်သည်။ ဂျင်မ်က သူ့ အကြောင်းကို ကြား ဖူးပြီး မြင်ဖူးရုံမျှသာ ရှိသည်။

‘ခင်ဗျားက ဘယ်သူလဲ၊ ဘယ်မှာ အလုပ် လုပ်သလဲ’

ဒိုနိုဗန်က ဂျင်မ်ကို မေးလိုက်သည်။

‘ဂျင်မ် အယ်လ် နော့သ်ကတ်၊ ကျုပ်က မက်မန်း ရေနံ ကုမ္ပဏီက တွင်း တူးသမား တစ်ဦးပါ။ အဲဒါကလည်း မနေ့ည အထိ ဆိုပါတော့ဗျာ’

‘မင်း အလုပ် ဖြုတ်ခံရလို့လား’

‘ကျုပ်က ထွက်လာတာ’

‘ခဏ နေစမ်းပါဦး’

ဒိုနိုဗန်က မျက်မှောင် ကုတ်လိုက်သည်။

‘ခင်ဗျားက ဗာနာ ဖလက်ချာနှင့် အတူတူ နေတဲ့ နော့သ်ကတ်လား’

‘ဟုတ်ပါတယ်’

ဂျင်မ်သည် ရှုပ် အင်္ကျီ အိတ်ထဲမှ ဘူးလ်ဒါဟမ် စီးကရက်ဆေး ထည့် သည့် အထုပ်ကလေးကို ဆွဲထုတ်ရင်း စီးကရက် တစ်လိပ်ကို လိပ်လိုက်သည်။

‘ခင်ဗျားက ဒီမြို့မှာ နေတဲ့ လူတွေ အကြောင်း တော်တော်လေး သိနေပုံ ရတယ်’

‘သိကို သိနေရမှာပေါ့ဗျာ’

ဒိုနိုဗန်က အဖြေ ပေးလိုက်ပြီး ဂျင်မ်ကို စေ့စေ့စပ်စပ် အကဲခတ်သည်။

‘ဘာဖြစ်တာလဲဗျ’

သူ့ အမူအရာမှာ ဒါ့ထက် ပိုဆိုးသော အခြေအနေမျိုးနှင့် အကျွမ်းတဝင် ရှိနေပုံ ရပြီး လက်ရှိ အခြေအနေကိုလည်း သုံးသပ်ပြီးဟန် တူသည်။ ဒါက လည်း အံ့ဩစရာတော့ သိပ်မရှိလှ။ လိုဂန်မြို့တွင် ပျမ်းမျှခြင်းအားဖြင့် ညစဉ် ညတိုင်း လူသတ်မှု နှစ်မှုလောက် ဖြစ်ပွားနေသည်။ ဂျင်မ်က ဖြစ်ပုံ ပျက်ပုံကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။

mgyoe.com

‘ဒီလိုပဲ ဖြစ်ရမှာပေါ့ဗျာ’

ဂျက် ဒိုနိုဗန်သည် ခပ်အုပ်အုပ် တစ်ချက် သမ်းဝေလိုက်သည်။

‘ဟို ခပ်ထွားထွား ခွေးမသားကြီးက ဟိုလူနီ အမျိုးသားကို သတ်တယ်၊ ခင်ဗျားက သူ့ကို ခုခံ ကာကွယ်တဲ့ အနေနှင့် သတ်လိုက်ရတယ်၊ သူ့ ကိုယ် ပေါ်မှာလည်း သူ ဘယ်သူ ဘယ်ဝါ ဆိုတာကို ဘယ်လိုမှ ရှာမတွေ့ရဘူး၊ သူ ဘယ်သူလဲ ဆိုတာ ခင်ဗျားလည်း မသိဘူး ထင်ပါရဲ့’

‘မသိဘူး၊ သူ့ကို ဒီ အနီးအနား တစ်ဝိုက်မှာ တစ်ခါမှ မတွေ့ဖူးဘူး’  
ဂျင်မံက စီးကရက်ကို နောက်ဆုံး အနေနှင့် တစ်ချက် ရှိုက်ဖွာလိုက်ပြီး နောက် လွင့်ပစ်လိုက်သည်။

သူက အနားတွင် ရှိနေသော ရေနံမြေ အလုပ် သမားများ၊ ဖဲသမားများ၊ ပြည့်တန်ဆာ ခေါင်းများ၊ ပြည့်တန်ဆာများနှင့် စီဒါ ကရီ ရပ်ကွက်မှ လူမျိုးစုံ ဆီသို့ လက် ဝှေ့ယမ်းပြသည်။

‘ဒီလူတွေထဲက တစ်ယောက်ယောက်က သိချင် သိမှာပေါ့ဗျာ’

ဒိုနိုဗန်က ငေါ့တော့တော့ ပြောလိုက်သည်။

‘သူတို့က ကျုပ်ကို ပြောပြကြလိမ့်မယ်လို့ ခင်ဗျားက ထင်သလား’

‘မထင်ပါဘူးဗျာ၊ ကျုပ် ဒီနေရာမှာ ဆက်နေဖို့ လိုဦးမှာလား’

ဒိုနိုဗန်က ပြန်ဖြေသည်။

‘မလိုပါဘူးဗျာ၊ ဘယ်သူကမှ လူနီ ချာတိတ်ကလေးနှင့် အမူးသမား တစ်ယောက်ကို သောက်ဂရုစိုက်ကြမှာ မဟုတ်ဘူး၊ သေမှု သေခင်းကိုတောင် စစ်စရာ မလိုဘူး၊ ခင်ဗျား ဆက်သွားနိုင်ပြီ’

ဂျင်မံသည် လူကြားထဲမှ တိုးဝှေ့ပြီး အပြင်သို့ ထွက်လိုက်သည်။ ဘယ် သူကမှ သူ့ကို ဂရုမစိုက်ကြတော့ချေ။ တချို့ကတော့ လူဖြူ တစ်ယောက်က လူနီ တစ်ယောက်ကို ဘာဖြစ်လို့ သတ်ရသလဲ ဆိုသည့် ကိစ္စ အပေါ် အမျိုးမျိုး ထင်မြင်ချက် ပေးနေကြသည်။

နော့သ်ကတ်သည် သူ့ ကားဆီသို့ ပြန်လာသည်။ သူ့ကားတွင် ခလုတ်ကို နင်း၍ စက်နှိုးနိုင်သော ကိရိယာ ပါသဖြင့် ခြေထောက်နှင့် ကန်၍ စက်နှိုး လိုက်ပြီး မောင်းထွက်သွားသည်။

ထိုကိစ္စသည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထင် ကျန်ရစ်ခဲ့သည်။ တကယ်ကတော့ ဂျင်မံသည် အစွဲအလမ်း ကြီးတတ်သူ မဟုတ်၊ အတိတ် နိမိတ် နှင့် တဘောင် စနည်း စသည်တို့ကို အယုံအကြည် ရှိသူ မဟုတ်။

သို့တိုင်အောင် ဒီနေ့သည် သူ့ဘဝ အသစ် တစ်ခု၏ ပထမဆုံးနေ့ ဖြစ်သည်။ ပျံကျ တွင်းတူးသမား တစ်ဦး အဖြစ် စတင် လုပ်ကိုင်မည့် အစပထမနေ့ ဖြစ်သည်။ ထို ပထမနေ့တွင် လူသတ်နေသည်ကို ကိုယ်တိုင် ကိုယ်ကြပ် မြင်ခဲ့ရပြီး သူ့ကိုယ်တိုင် အသတ် မခံရအောင် လူတစ်ယောက်အား သတ်ခဲ့ရသည့် အဖြစ်နှင့် နိဒါန်း ပျိုးခဲ့ရသည်။ ဒါမျိုးကို သူက အယုံအကြည် မရှိလှသည့် တိုင်အောင် ဒီကိစ္စသည် သူ့ အနာဂတ် ဘဝ အတွက် ရှေ့ပြေး နိမိတ်ပင် ဖြစ်လေသလားဟု အတွေး ခေါင်ခဲ့ရသည်။

သူသည် စီဒါကရီ ရပ်ကွက်ကို ဖြတ်သန်းခဲ့ပြီးနောက် မြင့်မားပြီး ရှည်လျားလှသော စီဒါ တောင်ကုန်း ရိပ်သာလမ်း အတိုင်း မောင်းတက်ခဲ့သည်။ သူသည် ဗာနာ ဖလက်ချာ၏ ဂေဟာသို့ ရောက်ချင်စိတ် စောပြီး စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။

ထိုအချိန်တွင် နံနက် သုံးနာရီ ထိုးနေလေပြီ။ ဗာနာ ဖလက်ချာ၏ ရိပ်သာတွင် ငြိမ်ငြိမ်သက်သက် ရှိနေမည် ဖြစ်ပြီး ဗာနာက သူ့ကို စောင့်မျှော်နေပေလိမ့်မည်။

ထို အခိုက်အတန့်ကလေးတွင် ကမ္ဘာပေါ်၌ သူ အလိုချင်ဆုံး အတမ်းတဆုံးမှာ ဗာနာ ကိုယ်တိုင်ပင်တည်း။

- J -

ဗာနာ ဖလက်ချာသည် ရေနံ ထွန်းကားသော မြို့မှ ပြည့်တန်ဆာ ဂေဟာ ပိုင်ရှင် တစ်ယောက်နှင့် လုံးဝ မတူချေ။ ပျားရည်ရောင် တောက်နေသော ဆံပင်က ချစ်စဖွယ် ဘဲဥပုံ မျက်နှာကလေးကို ပေါင်ခတ်ထားသည်။ ကော့ပျံနေသော မျက်တောင်ရှည်ကြီးများနှင့် မျက်လုံးပြာကြီးများကလည်း ဣန္ဒြေသိက္ခာ ရှိလှ သည်။ အတွေ့အကြုံ များလှပြီ ဖြစ်သော အသက် နှစ်ဆယ့် လေးနှစ်ထက်ပင် အများကြီး ငယ်ပုံ ရသည်ဟု ထင်ရစေသည်။

ဖိလ်လဒယ်ဖီးယားမှ စာရင်းကိုင် တစ်ယောက်၏ သမီးဖြစ်သူ ဗာနာ သည် ငွေကြေး ချမ်းသာ ကြွယ်ဝသူများ၏ အငယ် အနှောင်း အဖြစ် ဆက် တိုက် ကျင်လည်ခဲ့ဖူးသောကြောင့် ရိုးသားပုံရသည့် သူ့ ပုံစံမှာ တကယ်တော့ အံ့ဩစရာ ကောင်းသည်။ သူသည် ထိုပုဂ္ဂိုလ်များက ပေးကြ ကမ်းကြသည့် ငွေများကို အိုကလာဟိုးမားသို့ လာ၍ ကိုယ်ပိုင် ပြည့်တန်ဆာ ဂေဟာ တစ်ခု ကို တည်ထောင်နိုင်သည် အထိ သိုသိုသိပ်သိပ် စုဆောင်းခဲ့သူ ဖြစ်သည်။

ဂျင်မိ မျှော်လင့်ထားခဲ့သလို ဗာနာ ဖလက်ချာ၏ ဂေဟာတွင် ငြိမ်သက် နေကြလေပြီ။ ခဏတစ်ဖြုတ်သာ အပျော်ကျူးရန် လာကြသည့် ဖောက်သည် များမှာ ပြန်သွားကြလေပြီ။ ညအိပ် ညနေ အနားယူကြမည့် ပုဂ္ဂိုလ်များက တော့ သူတို့ ရွေးချယ်ထားသော အမျိုးသမီးကလေးတွေနှင့် အခန်း အောင်းနေ ကြလေပြီ။

ဗာနာသည် လုံးဝ အိပ်ချင်ပုံ မရသေးဘဲ အဝတ်အစား အပြည့်အစုံနှင့် သူ့ကို ဧည့်ခန်းထဲက ထိုင်စောင့်နေသည်။ ဂျင်မိက ဝီစကီ ခပ်များများကို သောက်ရင်း ဖြစ်ပုံ ပျက်ပုံကို ဗာနာအား ပြောပြလိုက်သည်။ ဂျင်မိ တစ် ယောက် အနာတရ မဖြစ်ခဲ့သည်ကိုပင် ကျေးဇူး တင်ရပါသည်။

ယခင် ယခင်က ဗာနာ၏ ချစ်သူများသည် တစ်ကိုယ်ကောင်း ဆန်ကြ သည်။ မင်းတိုင်းကျေ လုပ်တတ်ကြသည်။ အမြော်အမြင် နည်းကြသည်။ ထိုထို သော ကိစ္စများထဲမှ သတိရနေသော ကိစ္စ တချို့မှာပင်လျှင် သူ့အဖို့ စိတ်လှုပ် ရှားမှု သိပ် မရှိလှချေ။ သို့သော် ဂျင်မိ နော့သံကတ်ကိုတော့ အခြားသော

mgyoe.com

ချစ်သူများနှင့် မတူ ကျေးဇူး အထူး တင်ရှိရပါသည်။ သူ့လောက် အသက် အရွယ်ကလေးနှင့် ချစ်ရေး ချစ်ရာတွင် အထူး ကျွမ်းကျင်မှု ရှိလှသဖြင့် အမြဲ လိုလို အံ့အားသင့်ခဲ့ရသည်။ တကယ်တော့ ဂျင်မိသည် ချစ်ရေး ချစ်ရာတွင် ပွင့်လင်းသည်။ အမြဲတစေ ရှင်သန် နိုးကြားသည်။ အရာရာကို မျှဝေ ခံစား တတ်သူ ဖြစ်သည်။

ဂျင်မိ စကားပြောနေစဉ် ဂျင်မိ ကိုယ်ခန္ဓာထဲမှ ဗာနာကို တပ်မက်သည့် စိတ်က နိုးကြား ထကြွနေကြောင်း ဗာနာက သိရှိ ခံစားလိုက်ရသည်။ ကိုယ် ချစ်ရသူ တစ်ယောက်က ကိုယ့်အပေါ်တွင် တပ်မက်မှု ရှိသည် ဆိုပါက စိတ် လှုပ်ရှားတတ်သည်မှာ မိန်းကလေးတို့၏ သဘာဝပင်။

ဂျင်မိက ဝီစကီကို ကုန်အောင် သောက်ပြီးသည့်အခါ အပေါ်ထပ်တွင် သူ နေထိုင်ရန် သီးသန့် ချန်ထားသော ဗာနာ၏ နှစ်ခန်းတွဲ အိပ်ခန်းကလေး ဆီသို့ အတူတူ ယှဉ်တွဲ၍ တက်သွားကြသည်။ အိပ်ခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဂျင်မိက အခန်း တံခါးကို ပခုံးနှင့် တွန်း၍ ပြန်ပိတ်လိုက်သည်။ သူက ဗာနာကို တင်းတင်းကျပ်ကျပ် ပွေဖက်လိုက်ရင်း သူ့ နှုတ်ခမ်း အစုံက ဗာနာ၏ နှုတ်ခမ်း အစုံကို အငမ်းမရ ဖိကပ်ထားလိုက်သည်။

ဗာနာ ဖလက်ချာ၏ ကိုယ်ခန္ဓာထဲတွင် ရှိသော အလိုအလျောက် နှိုးစက်က ကောင်းကောင်းမွန်မွန် အလုပ် လုပ်နေသည်။ ဒီကနေ့သည် သူတို့ နှစ်ဦး စလုံး အတွက် အလွန် အရေးကြီးကြောင်း သူ သိသည်။ ဗာနာသည် နံနက် ဆယ်နာရီ ထိုးပြီး မိနစ် အနည်းငယ် အကြာတွင် အိပ်ရာမှ လန်းလန်းဆန်း ဆန်း နိုးလာသည်။ သူတို့အတွက် လုပ်စရာတွေ တစ်ပုံတစ်ပင် ရှိနေသည်။ ပြီးတော့လည်း နေ့လယ် မွန်းတည့်တွင် ချိန်းထားသည့် ကိစ္စအတွက် နောက် ကျ၍လည်း မသင့်လျော်။ သို့သော် သူနှင့် ကပ်၍ အိပ်ပျော်နေသော ဂျင်မိ နေ့သက်တမ်း၏ ထွားကျိုင်းလှသည့် ခန္ဓာကိုယ်ကို ကြင်နာ ယုယမှု အပြည့်အဝ နှင့် အတန်ကြာအောင် ကြည့်နေမိသည်။

‘တို့နှစ်ယောက် အတူတူ နေခဲ့တာ ခြောက်လတောင် ရှိသွားပြီပဲ’ ဟု ဗာနာက ပြန်တွေး လိုက်မိသည်။ သူတို့ နှစ်ဦးစလုံး အတွက် စံချိန် တင်ရမည့် ကာလပင် ဖြစ်သည်။ အရက်ခန်းထဲတွင် ဖြစ်ပွားခဲ့သော ရန်ပွဲ တစ်ခုခုမှ ရရှိ ခဲ့သည့် ဆုလာဘ် အဖြစ် အနည်းငယ် ကောက်နေသော နှာခေါင်း၊ မေးပေါ်မှ

mgyoe.com

ခပ်ဖြူဖြူ အမာရွတ်ကလေးတို့သည် ကြမ်းတမ်းသော်လည်း ယောက်ျား ပီသ လှသည့် သူ့ရုပ်သွင်ကို အရပ် မဆိုးစေနိုင်ခဲ့ပါ။ ဗာနာသည် ရှည်လျားသော မျက်တောင် ကော့ကြီးများ အောက်မှ အရည် လဲနေသော မျက်လုံး အစုံနှင့် စိုက်ကြည့်နေသည်။ သူတို့ နှစ်ဦးသည် အများတကာ သိရှိ နားလည်ထားသော ချစ်မေတ္တာကို အရင်းခံထားကြသည့် ချစ်သူများ မဟုတ်ကြသလို သူတို့ ကိုယ် တိုင်ကလည်း သူတို့ ဘဝတွင် လစ်ဟင်းနေသည့် လိုအပ်ချက် တစ်ရပ်ကို ဖြည့်စွက်ရန် အတွက် အတူတကွ နေထိုင်ကြခြင်းသာ ဖြစ်ကြောင်း ကောင်း ကောင်းကြီး နားလည် သဘော ပေါက်ထားကြသူများ ဖြစ်သည်။

ဗာနာက ဂျင်မ်ကို နှိုးသင့်ပြီ ဖြစ်ကြောင်း သိသည်။ သို့သော် မနှိုးဘဲ လက်ရွံ့နေသည်။ ဒီကနေ့ မကုန်ဆုံးမီ သူတို့ နှစ်ဦးသည် ချစ်သူ နှစ်ဦး၏ အနေအထားမျိုးတွင်သာမက အလုပ် စပ်တူ လုပ်ကြသည့် ပါတနာများလည်း ဖြစ်လာကြတော့မည်။ ဒီကိစ္စကြောင့် သူတို့၏ ဆက်ဆံရေးသည် အနည်းနှင့် အများ ပြောင်းလဲသွားမည် ဆိုတာကို သူ့စိတ်ထဲက အလိုလို ကြိုသိနေသည်။ သို့ရာတွင် သူတို့ နှစ်ဦး အပေါ်၌ မည်ကဲ့သို့သော အတိုင်းအတာ အထိနှင့် မည်ကဲ့သို့သော အကျိုး သက်ရောက်မှုမျိုး ရောက်ရှိ လာစေမည်နည်း။ အတွေ့ အကြုံ အရ ပြောရမည် ဆိုလျှင် အနည်းငယ် ပြောင်းလဲသွားရုံနှင့် အထူး ကျယ်ပြန့်သော အကျိုး သက်ရောက်မှုမျိုး ဖြစ်ပေါ်လာတတ်ကြောင်း သူ သိ ပါသည်။

ချက်ချင်းလိုလိုပင် ဗာနာ ဖလက်ချာသည် သူနှင့် နှော့သံကတ် စတွေ့ ခဲ့ရသည့် အချိန်ကို ပြန်လည် တွေးမိသဖြင့် ပြုံး တမဲ့မဲ့နှင့် လွမ်းသလို ပျော် စရာလိုလို ခံစားရလေတော့သည်။

အော့ဆေ့ချ် ဒေသရှိ မက်မန်း ရေနံ ကုမ္ပဏီသို့ ဂျင်မ် နှော့သံကတ် တစ်ယောက် ရေနံတွင်းတူးသမား အဖြစ်နှင့် ရောက်ရှိလာပြီး သိပ်မကြာမီ တစ်ညတွင် အနား ယူခွင့် ရရှိသော နှော့သံကတ်သည် ဗာနာ၏ ပြည့်တန်ဆာ ဂေဟာသို့ ရောက်ရှိ လာသည်။ လိုဂန်မြို့တွင် ရှိသော ပြည့်တန်ဆာ ဂေဟာ ပေါင်း မြောက်မြားစွာ အနက် ဗာနာ၏ ဂေဟာသည် အကောင်းဆုံးဟု သူ့ကို သတင်း ပေးလိုက်သောကြောင့် ဖြစ်သည်။

မတ်တတ်စင်း နံရံကပ် စက္ကူများ၊ ထူထဲလှသော ကတ္တီပါ လိုက်ကာ ကြီးများ၊ လှလှပပ ထွင်းထုထားသော စားပွဲ၊ ကုလားထိုင်များနှင့် တန်ဆာ ဆင်ထားသော ဧည့်ခန်းထဲသို့ သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူ့

mgyoe.com

အရင် အမျိုးသား ခြောက်ယောက်ခန့် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိ ထား လိုက်မိသည်။ သူတို့ လူစုသည် အရက် သောက်ရင်း ဗာနာ၏ အမျိုးသမီး ကလေးများနှင့် ညစ်တီး ညစ်ပတ် ပြက်လုံးများ ထုတ်နေကြသည်။ ချက်ချင်း လိုလိုပင် ဂျင်မ်သည် အုန်းခွံရောင် ဆံပင်နှင့် အမျိုးသမီးကလေးကို သဘော ကျသွားသည်။ ဂျင်မ်သည် အရက်ကလေး တစ်ခွက် နှစ်ခွက် သောက်ပြီး ထို အမျိုးသမီးကလေးကို ခဏဖော် အဖြစ် ရွေးလိုက်ရုံနှင့် ထိုကိစ္စက ထိုနေရာ မှာပင် နိဗ္ဗိတံလောက်ပေသည်။ သို့သော် သူ မဆုံးဖြတ်ရသေးခင် ဗာနာ ဖလက်ချာက ဧည့်ခန်းထဲသို့ ဝင်လာလေတော့သည်။

တက်ဆက်မှ မြေပွဲစား ဖြစ်သည်ဟု ဆိုသော အရက် အလွန်အကျွံ မူး နေသူ လူခပ်ထွားထွားကြီး တစ်ယောက်က ဗာနာကို တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် ဗာနာသည် သူနှင့် တစ်ည အိပ်ရမည်ဟု အတင်း အဓမ္မ တောင်းဆိုလာသည်။ ပြည့်တန်ဆာ ဂေဟာ၏ ပိုင်ရှင် တစ်ဦး အနေနှင့် ဗာနာ သည် ပျော်ပါးရန် လာသူ ဧည့်သည်များကို ကိုယ်တိုင် ဧည့်ခံရန် တာဝန် မရှိချေ။ အကယ်၍ လူတစ်ယောက်နှင့် အတူအိပ်ရန် သဘော တူလိုက်သည် ဆိုပါက ဗာနာသည် ထိုလူကို သဘော ကျသောကြောင့်သာ ဖြစ်ရပေမည်။ သို့သော် ဗာနာသည် တက်ဆက်မှ ပုဂ္ဂိုလ်ကို ရွံသည်။ ထို့ကြောင့် ငြင်းလိုက် သည်။ မြေပွဲစားကတော့ ဗာနာသည် သူ့ဆီမှ ပိုက်ဆံ ပိုလိုချင်သောကြောင့် ဟု ထင်သွားသည်။

ထိုပုဂ္ဂိုလ်က ရှုံ့မဲ့မဲ့နှင့် ပြောလိုက်သည်။

‘မင်းလို ဟာမမျိုးကတော့ အများတကာထက် ပိုထူးပါပေတယ်၊ ဒီတော့ လေးငါးကျပ် ပိုတန်တာပေါ့ကွာ၊ ကဲ လာ သွားကြစို့’

သူက ဗာနာ၏ လက်မောင်းကို ဆုပ်ကိုင်ထားသဖြင့် ဗာနာက ရုန်းထွက် ရန် ကြိုးစားသည်။ တက်ဆက် နယ်သားကြီးသည် ကြမ်းကြမ်းရမ်းရမ်း လူစား မျိုး ဖြစ်ပုံ ရသောကြောင့် အခြား အမျိုးသားများကလည်း ဝင်ရောက် စွက်ဖက် လိုပုံ မရချေ။ ဂျင်မ် နေ့သံကတ်ကသာ ဗာနာနှင့် မြေပွဲစားတို့၏ အကြား တွင် ဝင်ရပ်လိုက်သည်။

‘အေးအေးဆေးဆေးပေါ့ ကိုယ့်လူရာ၊ ဒီအမျိုးသမီးကို သူ့ဘာသာသူ နေ ပါစေ’

ဂျင်မ် လေသံမှာ ပြေပြေပြစ်ပြစ် ရှိသည်ဟု အထင် မှားလောက်ပေသည်။  
‘အမျိုးသမီး ဟုတ်လား’

mgyoe.com

တက်ဆက်သားကြီးက သရော်လိုက်သည်။

‘ဒီမှာ ကိုယ့်လူ၊ ဖာအိမ်မှာ လုပ်တဲ့ မိန်းမဟာ ဖာပဲ၊ ကဲ တခြားကို သွားတော့’

ဂျင်မိ၏ အပြုံးကလည်း အထင် မှားစရာပင်။ သူသည် နေရာက မရွေ့ချေ။ တက်ဆက်သားကြီးက ဗာနာကို ဘေးသို့ တွန်းပစ်လိုက်ပြီးနောက် လက်သီးနှင့် တအား လွဲ၍ ထိုးလိုက်၏။ နှော့သံကတ်သည် အလွယ်တကူ ငုံ့၍ ရှောင်လိုက်ပြီး ဝိစကီများနှင့် ဖောင်းပွနေသော ဗိုက်ကြီးကို လက်သီးနှင့် တစ်ချက် ထိုးလိုက်ပြီးနောက် ကျန်လက်တစ်ဖက်နှင့် ဆင့်ကဲ ဆင့်ကဲ ထိုးလိုက်သည်။ ထိုပုဂ္ဂိုလ်သည် ဝေါ့ခနဲ ထိုးအန်လိုက်ပြီးနောက် ကြမ်းပေါ်သို့ ဝုန်းခနဲ လဲကျပြီး သတိ မေ့သွားတော့သည်။

‘တစ်ယောက်ယောက်က သူ့ကို အပြင်ဘက် လွှင့်ပစ် လိုက်ကြစမ်းပါဗျာ’

နှော့သံကတ်က ဧည့်ခန်းထဲတွင် ရှိနေသူများကို ပြောလိုက်ရာ ထိုလူများက ယခု အချိန်တွင် လိုလိုလားလား ဝိုင်းလုပ်ပေးကြသည်။

ဗာနာ ဖလက်ချာက အရပ်ရှည်ရှည်၊ ဆံပင်နက်နက်နှင့် တွင်းတူးသမား လူငယ်ကို ကျေးဇူး တင်ရပါသည်။ သူ့ မျက်နှာမှာ အသက် ငယ်ပုံ ရသော်လည်း လူသူ မနီးသော ရေနံမြေများမှ နေဒဏ် လေဒဏ်နှင့် အအေးဒဏ်များ ကြောင့် ရင့်ရော်နေသည်။ သူ့အမူအရာနှင့် သူ့လေသံမှာ ကိုယ့်ထူး ကိုယ်ချွန် အရွယ် ရောက်ပြီးသူ တစ်ဦးနှင့် တူလှသည်။

ဗာနာက နှော့သံကတ်ကို မီးဖိုခန်း အတွင်းသို့ ဖိတ်ကြားပြီး အရက်နှင့် ဧည့်ခံသည်။ သူတို့ နှစ်ယောက် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောကြ ဆိုကြသည်။ မကြာမီ သူတို့ နှစ်ယောက်စလုံးသည် အဖေ အမေနှင့် ကွဲနေသော ဥတစ်လုံး တစ်ကောင်ကြွက်များ ဖြစ်ကြောင်း သိလာကြရသည်။ နှစ်ယောက် စလုံးသည် အထီးကျန်များဖြစ်ပြီး အဖော် ငတ်နေသူများ ဖြစ်ကြသည်။

ထို့နောက် ဗာနာက ဂျင်မိအား အပေါ်ထပ်တွင် ရှိသော သူ၏ သီးသန့် အိပ်ခန်းဆီသို့ ခေါ်သွားသည်။ ဂျင်မိသည် မက်မန်း ကုမ္ပဏီ၏ ရေနံတွင်း တူးသည့် နေရာသို့ ညပိုင်းတွင်မှ အလုပ် ပြန်ဝင်ရန် ရှိသည့် အလျောက် ဗာနာ၏ အိပ်ခန်းတွင် နောက်တစ်နေ့ ညနေ အထိ ဆက်နေခဲ့သည်။ သူတို့ နှစ်ယောက်သည် တစ်ဦးပေါ် တစ်ဦး ကျေနပ်မှု အပြည့်အဝ ရရှိကြသည်သာ မက စိတ်ချမ်းသာမှုကိုလည်း အပြည့်အဝ ရရှိကြသည်။

ထို့နောက် ရက်သတ္တ တစ်ပတ် မကြာမီ ဂျင်မ်သည် ဗာနာနှင့် အတူ ပြောင်းရွှေ့ နေထိုင်သည်။ ဂျင်မ်သည် ဗာနာ၏ အိပ်ခန်းတွင် နေပိုင်း၌ ဆက်လက် နေထိုင်ရင်း မက်မန်း ရေနံကုမ္ပဏီတွင် ညပိုင်း အလုပ်သမား အဖြစ် ဆက်လက် ဆောင်ရွက်နေသည်။ သူတို့ နှစ်ယောက်၏ အစီအစဉ်မှာ တစ်ဦးပေါ် တစ်ဦးက ကန့်သတ် ချုပ်ချယ်မှုနှင့် စည်းကမ်း ကန့်သတ်ချက် လုံးဝ မရှိသော်လည်း နှစ်ဦး နှစ်ဖက်စလုံး အတွက် ကျေနပ်မှုရှိသည့် အချိန် အထိသာ ဖြစ်စေရမည်ဟု ဖွင့်မပြောဘဲနှင့် နားလည်မှု ရယူထားကြသည်။ သူတို့ နှစ်ဦးသည် တစ်နေ့တခြား ပိုမို ရင်းနှီးလာကြသော်လည်း သံယောဇဉ် ဖြစ်လာပါက မိမိကိုယ်ကို ပျက်စီးအောင် လုပ်သလို ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထိန်းချုပ်ထားကြသည်။

‘တို့နှစ်ယောက် အနည်းဆုံး ခုအချိန် အထိ အဲဒီလို နေနိုင်ခဲ့ကြသားပဲ’ ဟု ဗာနာက တွေးလိုက်သည်။ ဗာနာသည် ဂျင်မ်အား နှိုးရမည့် ကိစ္စကို အချိန် ထပ်မရွှေ့နိုင်တော့ချေ။ ဗာနာသည် ဂျင်မ်၏ မီးသွေးရောင် ဆံပင် တစ်ခွေကို လက်ညှိုးတွင် ရစ်၍ ဆွဲလိုက်သည်။

‘ဂျင်မ်၊ ထဖို့ အချိန် တော်ပြီလေ’

သူသည် မျက်စိကို မဖွင့်ဘဲ မပွင့်တပွင့် မြည်တွန် တောက်တီးလိုက်သည်။ သူ့ ညာဘက် လက်သည် မြောက်တက်လာပြီး ဟိုစမ်း ဒီစမ်းနှင့် ဗာနာ၏ ကိုယ်လုံးကို လှမ်းကိုင်လိုက်၏။

‘ဒီမနက်တော့ မရဘူးကွယ်’

ဗာနာက ရယ်ရင်း ရှောင်ထွက်သွားသည်။

‘ကျွန်မတို့မှာ လုပ်စရာ အလုပ်တွေ ရှိနေတယ်လေ၊ မှတ်မိရဲ့လား ပါတနာကြီးရယ်’

သူ မျက်လုံး ပွင့်လာသည်။

‘ဟုတ်တာပေါ့’

သူသည် ချက်ချင်းလိုလို အိပ်ရာက နိုးလာပြီး ပြုံးလိုက်၏။

‘ဒါပေမဲ့ ဒါလောက်တောင် ရေးကြီးသုတ်ပျာ ဖြစ်စရာတော့ မလိုပါဘူးကွာ’

ဂျင်မ်က ဗာနာကို လှမ်းကိုင်လိုက်ပြန်သည်။ ဂျင်မ် ကိုယ်တိုင်ကလည်း သူတို့ နှစ်ဦး၏ ဆက်ဆံမှုသည် လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု သိနားလည် ထားသည်။

‘အဘိက ကျွန်မတို့ကို သူ့ဆီ မွန်းမတည့်ခင် ရောက်အောင် လာခဲ့ပါ တဲ့၊ ကျွန်မတို့ အဝတ်အစား လဲပြီး သွားဖို့ အဆင်သင့် ဖြစ်ပြီ ဆိုရင်တော့ မိရုံ လောက်ပဲ ရှိမယ်’

‘မင်းကကော အဆင်သင့် ဖြစ်ပြီလား’

‘သိပ်ဖြစ်တာပေါ့ရှင်’

ဗာနာက ရယ်ရင်း အိပ်ရာပေါ်က ဆင်းလိုက်သည်။

‘ဒါပေမဲ့ အဲဒီလိုသာ ဆိုရင် အိပ်ရာထဲမှာ တစ်မနက်လုံး အချိန် ကုန်သွား လိမ့်မယ်’

ဗာနာ ပြောတာ မှန်တယ်ဟု ဂျင်မိက တွေးရင်း သူ့ ရင်ထဲတွင် တင်း တင်းကျပ်ကျပ်ကြီး ဖြစ်လာသည်။ ထိုနေ့မှာပင် ပီမိုင်း၏ မြေပေါ်၌ စောနိုင် သမျှ စောစော တူးနိုင်အောင် မြေငှားသည့် ကိစ္စနှင့် ပတ်သက်သော ကိစ္စဝိစ္စ မှန်သမျှကို အပြီးအပြတ် ဆောင်ရွက်၍ ငှားရမ်းရေးကို အပြီး ဆောင်ရွက်ရ မည်။ အဲဒါကသာ အရေးကြီးသည်။

သူသည် ကြီးမားလှသော ကြေးဝါ ခုတင်ကြီးပေါ်မှ ဆင်း၍ စင်ကလေး ပေါ်တွင် တင်ထားသော မျက်နှာသစ်ခွက် ရှိရာဆီသို့ လျှောက်သွားသည်။ သူ သည် စဉ့်ကရားကြီး တစ်ခုထဲမှ ရေကို မျက်နှာသစ်ခွက်ထဲသို့ လောင်းထည့် လိုက်ပြီး သူ့ကိုယ်သူ ဆေးကြော သန့်စင်သည်။ သူသည် ဗာနာ ဖလက်ချာ၏ ဟက်ဟက်ပက်ပက် ရယ်သံကို ကြားလိုက်ရသောကြောင့် နောက်လှည့် ကြည့် မိ၏။

ဗာနာက ပြောလိုက်သည်။

‘ခုလေးတင် ကျွန်မ တွေးလိုက်မိလို့၊ ကျွန်မ ဘဝမှာ ကောင်းရောင်း ကောင်းဝယ် ကိစ္စ တစ်ခုကို ပထမဦးဆုံး အကြိမ် စလုပ်ရတော့မယ်လေ’

ဗာနာသည် အဝတ်အစား လဲလှယ်ပြီး အောက် ဆင်းသွားသည် အထိ ပျော်ရွှင်နေသည်။

အမျိုးသမီးကလေးများကတော့ သူတို့၏ အခန်းထဲ၌ အိပ်ပျော် နေကြ ဆဲပင်။

ခပ်ချောချော နီဂရီး အိမ်စေမကလေး စီလီယာ တစ်ယောက်သာ နိုး နေပြီး သူတို့အတွက် နံနက်စာကို ပြင်ဆင်ပေးသည်။

စားသောက် ပြီးကြသော အခါ သူတို့ နှစ်ယောက်သည် ဗာနာ၏ ဂေဟာ ရှေ့၌ ရပ်ထားသော ဂျင်မိ၏ ဖို့ဒ်ကားပေါ်သို့ တက်လိုက်ကြသည်။

mgyoe.com

၁၉၂၁ ခုနှစ်တွင် အိုကလာဟိုးမား ပြည်နယ်မှ လိုဂန်မြို့၌ အမြဲတမ်း နေထိုင်သူ ဦးရေ တစ်ထောင့် နှစ်ရာခန့်သာ ရှိသည်။ သို့ရာတွင် အနီးအနား ပတ်ဝန်းကျင်ရှိ ရေနံတွင်းများ၌ အလုပ် လုပ်ကိုင်နေကြသူ ခုနစ်ထောင့် ငါးရာလောက်သည် လခ ထုတ်သော နေ့များ၌ သုံးရန် ဖြန့်ရန်နှင့် အမျိုးသမီး တစ်ယောက်နှင့် နာရီပိုင်းလောက်သာ ဖြစ်စေ၊ ညလုံးပေါက် ဖြစ်စေ ပျော်ပါးလိုသည် ဆိုပါက လိုဂန်နှင့် စတိန်းနက်စ်ဗီးလ် မြို့နှစ်မြို့ကိုသာ ရွေးချယ်ရန် ရှိသည်။ စိတ်ပျက်စရာ ကောင်းသော လိုဂန်မြို့သည် နေ့ချင်း ညချင်း ကြီးပွားလာသည်။

လိုဂန်မြို့၏ မြို့မ ရပ်ကွက်သည် စီဒါ တောင်ကုန်း၏ ဘေး တစ်ဖက် တစ်ချက်တွင် အသည်း ယားစရာ ကောင်းလောက်အောင် တည်ဆောက်ထားခြင်း ဖြစ်သည်။ စီဒါ တောင်ကုန်း၏ အောက်ခြေတွင် ညီညာ ပြန့်ပြူးသော လွင်ပြင် ရှိပြီး ရေနံတွင်း တူးသည့် စင်များမှာ တောအုပ်ကြီး တစ်ခု ပမာ ရှိနေကြသည်။

ကျောက်ခင်း မထားသော လိုဂန်မြို့၏ တစ်ခုတည်းသော လမ်းမကျယ်ကြီး ဖြစ်သည့် စီဒါဟီးလ် ရိပ်သာလမ်းသည် အဆိုးတကာ အဆိုးရွားဆုံး ဖြစ်သည်။ ဖြောင့်ဖြောင့်တန်းတန်း ရှိသည့် အပြင် သုံးနှစ်သား အရွယ် ရေနံထွန်းကားသည့် မြို့ကလေး၏ အဆ ငါးဆယ်လောက် ရှိသော မြို့ကြီးများတွင် ရှိထိုက်သည့် လမ်းမကြီး နီးပါး ကျယ်ဝန်းသည်။ ထိုလမ်းမကြီးသည် တောင်ကုန်းပေါ်သို့ မတ်စောက်စောက် ထောင်တက်သွားပြီးနောက် ဟိုဘက်တွင် အောက်ဘက်သို့ ပြန်ဆင်းသွားသည်။ လမ်းမကြီးက မတ်စောက်စောက် နိုင်လှသဖြင့် လမ်းဘေး လူသွားလမ်းကို လှေကားထစ်သဖွယ် ပြုပြင်ထားရသည်။ လမ်းဘေး တစ်ဖက်တစ်ချက်တွင် ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်ရာ အဆောက်အအုံများ တန်းစီ၍ ရှိနေကြသည်။ အများအားဖြင့် တစ်ထပ် အိမ်များသာ ဖြစ်ကြပြီး နှစ်ထပ်ထက် ပိုမမြင့်ကြချေ။ အချို့ကမူ ရှေ့ပစာပိုင်းကိုသာ အဓိကထား၍ မွမ်းမံထားကြသည်။

ယခုအချိန်တွင် ဂျင်မ် နော့သ်ကတ်သည် ရေနံမြေမှ လိုဂန်သို့ မနက် ခပ်စောစောပိုင်းက သူ လာခဲ့သည့် လမ်းကိုပင် ပြန်မောင်းရတော့သည်။ သူသည် ဗာနာ၏ ဂေဟာနှင့် အခြား အလားတူ ဂေဟာ သုံးခု ရှိနေသော ကျောက်ခင်း မထားသည့် ဘေးလမ်းခွဲကလေး တစ်လျှောက် မောင်းနှင်လာပြီး ညာဘက်သို့

mgyoe.com

ချိုး၍ စီဒါဟီးလ် ရိပ်သာ လမ်းပေါ်သို့ တက်လိုက်သည်။ ကြာသပတေးနေ့ နံနက် ဆယ့်တစ်နာရီခွဲ အချိန် ဖြစ်သဖြင့် လိုဂန်မြို့သည် အေးအေးချမ်းချမ်း နှင့် ငြိမ်ငြိမ်သက်သက် ရှိနေသော်လည်း ကားမောင်းရသည်မှာ ပျော်စရာ မကောင်းသည့် အပြင် မြန်မြန်ဆန်ဆန်လည်း မောင်းနှင်၍ မရချေ။

သဘာဝ ရေနံ ဓာတ်ငွေ့သည် ရေနံလောက်နီးနီး တန်ဖိုး ရှိကြောင်း အများသူငါ မသိကြသေးသည့် အချိန်ကာလ ဖြစ်သည့် အပြင် သဘာဝ ရေနံ ဓာတ်ငွေ့သည် အန္တရာယ် ရှိသည်ဟု ယူဆသောကြောင့် ရေနံတွင်း အများ စုက တွင်းတူးစင်၏ ထိပ်ဖျားတွင် မီးရှို့ထားလေ့ ရှိသည်။ လိုဂန်မြို့၏ ပတ် ပတ်လည်ရှိ ရေနံတွင်းများ၌ ကုဗပေ သန်းပေါင်း များစွာ ရှိသော ရေနံ ဓာတ် ငွေ့များကို နေ့စဉ်လိုလို မီးရှို့ထားကြသည်။ ထို့ကြောင့် မီးခိုးများသည် မြို့ ပေါ်၌ ဝေ့ဝဲနေသည်။

စီဒါဟီးလ် ရိပ်သာ လမ်းတစ်လျှောက်တွင် သွားလာနေသော တိရစ္ဆာန် များ၏ ခွာများ၊ လှည်းဘီးများနှင့် မော်တော်ကား တာယာများက အကြီး အကျယ် ဖုန်ထစေသည်။ လိုဂန်မြို့သို့ ဝင်ထွက်ရာ တစ်ခုတည်းသော လမ်း ဖြစ်သည့် စီဒါဟီးလ် ရိပ်သာ လမ်းပေါ်၌ သွားရ လာရသည်မှာ ရူးချင်စရာ ကောင်းလောက်အောင် နှေးကွေးသည်။ နှစ်ဖက်စလုံးဆီမှ မြင်းလှည်းများ၊ လား နှင့် ဆွဲသော လှည်းများ သွားလာနေကြသည်။ အနောက်ဘက်သို့ ဦးတည်နေ သော လှည်းများမှာ ကုန်ပစ္စည်း အပြည့်နှင့် ရေနံမြေဆီသို့ သွားနေကြသည်။ အရှေ့ဘက်သို့ ဦးတည်နေသော လှည်းများကတော့ ကုန်ပစ္စည်း မပါ ဗလာ။

အတက်လမ်း အတိုင်း သွားရစဉ် ယာဉ်သွားလာမှုနှုန်းမှာ ခြေကျိုး တစ် ယောက် ခုန်ဆွ ခုန်ဆွ သွားနိုင်သည့် နှုန်းလောက်သာ ရှိသည်။ အဆင်းလမ်း အတိုင်း ဆိုပါက နည်းနည်းတော့ ပိုမြန်သည်။ သို့သော် ဝန်စည်စလယ် အပြည့် တင်ထားသော လှည်းတစ်စီးသည် ထိန်းမနိုင် သိမ်းမရ ဖြစ်လာပြီး သူ့ ရှေ့ တွင် တွေ့သမျှကို အတင်း တိုးဝှေ့ နင်းခြေသွားမည့် အန္တရာယ်ကတော့ အမြဲ တမ်းလိုလို ရှိနေသည်။

ဂျင်မိ၏ ဖို့ဒ်ကားကလေးသည် စီဒါ တောင်ကုန်း၏ အရှေ့ဘက် ဆင် ခြေလျှောက် ပင်ပန်းတကြီး မောင်းတက်နေရသည်။

ဂျင်မိက ခပ်တိုးတိုးကလေး ဆဲလိုက်မိသည်။ ဗာနာ ဖလက်ချာသည် သူ့ မျက်နှာပေါ်မှ ဖုန်နှင့် ကြေးညှော်များကို ဇာနား တပ်ထားသည့် လက်ကိုင် ပဝါကလေးနှင့် သုတ်ပစ်ရန် ကြိုးစားနေသည်။

တောင်ကုန်း ထိပ်ပေါ်သို့ ရောက်ရှိသည့် အခါ ဂျင်မ်သည် နည်းနည်း တော့ စိတ် သက်သာရာ ရသွားသည်။ သူ့ ရှေ့မှ ယာဉ် အသွားအလာ နှုန်း သည် ပိုမြန်ဆန်လာသည်။ နောက်ထပ် ကိုက် နှစ်ရာ သုံးရာခန့် သွားမိသော အခါ သူသည် ဘယ်ဘက်သို့ ချိုး၍ ဘေးလမ်းခွဲကလေး တစ်ခုထဲသို့ မောင်း ဝင်လိုက်သည်။

‘ဒီမြို့ထဲမှာ ဆယ်မိနစ်လောက် နေလိုက်ရုံနှင့် ရေနံတွင်းတွေမှာ နှစ်ဂျူတီ လောက် အလုပ် လုပ်တာထက်တောင် ပိုပြီး ညစ်ပတ်သွားလိမ့်မယ်’

ဂျင်မ်က ညည်းညည်းညာညာ ပြောလိုက်ခြင်း ဖြစ်သည်။

‘ကျွန်မတို့ အော့ဘီဆီ ရောက်သလောက် ရှိနေပါပြီ’

ဗာနာက ပြုံးလိုက်သည်။

‘သူက ရှင့်ကို ရေချိုးလေ့ကြီးလို့ ခေါ်တဲ့ ပြတိုက် ပစ္စည်းထဲမှာ တစ် ညနေလုံး ရေကစားခွင့် ပေးထားမှာပေါ့ ရှင်ရယ်’

အောရာဟင် ရှယ်လက်တာ (အောဘီ) ၏ ရေချိုးလေ့ကြီးသည် တစ်မြို့လုံးတွင် ခြောက်ခုသာ ရှိသည့် အနက် တစ်ခု အပါအဝင် ဖြစ်သဖြင့် လိုက်နာမှုတွင် နာမည် ကြီးထိုက်ပါပေသည်။

ဗာနာ ဖလက်ချာ၏ ဂေဟာ အပါအဝင် ပြည့်တန်ဆာ ဂေဟာ သုံးခု၌ တစ်လုံးစီ ရှိသည်။ ဆူးနား ဟိုတယ်တွင် တစ်လုံး ရှိသည်။ ပဉ္စမ အလုံးကို လိုက်နာမှု၏ အကျော်ကြားဆုံး ဆံပင်ညှပ်ဆိုင်က ပိုင်ဆိုင်သည်။

သို့သော် အဆိုပါ ရေချိုးလေ့ ငါးလုံးသည် အောရာဟင် ရှယ်လက်တာ ချီကာဂိုမြို့မှ တင်သွင်းလာခဲ့သော ထီးသုံးနန်းသုံး ပုံစံနှင့် နှိုင်းယှဉ်လိုက်သော် အင်မတန် ရှေးကျပြီး ခေတ် မဆန်သည့် ရေချိုးလေ့များ ဖြစ်ကုန်ကြသည်။ အောဘီ၏ ရေချိုးလေ့သည် အလွန် ကြီးမားသည်။ အရပ် အရှည်ဆုံး ပုဂ္ဂိုလ် ပင်လျှင် တစ်ကိုယ်လုံး မြုပ်သည် အထိ စိမ်နိုင်အောင် ကြီးမားသည်။ ထိုလေ့ကြီးသည် အရောင် တလက်လက် တောက်နေသော ရေပိုက် ခေါင်းကလေးများ တပ်ဆင်ထားသလို ရေနွေး တည်သော ဘွိုင်လာအိုးကြီး တစ်လုံးလည်း ပါရှိသည်။

အောဘီ ရှယ်လက်တာသည် ‘ရှယ်လက်တာ ရေနံတွင်းတူး ပစ္စည်း ကိရိယာ ရောင်းဝယ်ရေး ကုမ္ပဏီ’ ၏ ပိုင်ရှင် ဖြစ်သည်။ သူသည် တစ်ကိုယ်တည်း စွန့်စွန့်စားစား လုပ်ကိုင်လေ့ ရှိသော ရေနံတွင်းတူးသမားများ လတ်တလော လိုချင်ကြသည့် တွင်းတူး ကိရိယာများနှင့် ရေနံစုပ်စက်များကို ရောင်းချသူ ဖြစ်သည်။ အများအားဖြင့် အကြွေး ပေးလေ့ ရှိသည်။ ရေနံ ထွန်းကားသော မြို့ငယ်များတွင် အဆိုပါ ကုမ္ပဏီ အငယ်စားကလေးမျိုး ရှိတတ်ကြသည်။

အောဘီ ရှယ်လက်တာကဲ့သို့သော ရေနံတွင်းတူး ပစ္စည်း ရောင်းချသည့် ပုဂ္ဂိုလ်များက ရေနံ ထွက်သည့် တွင်းကို တူးမိသည့် အချိန် အထိ စိတ်ရှည် လက်ရှည်နှင့် အကြွေး ရောင်းချပေးသောကြောင့် သန်းကြွယ် သူဌေး ဘဝသို့ ရောက်ရှိသွားကြသည့် ပျံကျ ရေနံ တွင်းတူးသမားများလည်း အတော် ခပ်များများ ရှိခဲ့သည်။

ရေနံမြေ၌ ရှိသော ရေနံတွင်းတူး ပစ္စည်းများကို ရောင်းချသည့် ဆိုင်များသည် ရေနံ တူးသည့် ရေနံသမား အချင်းချင်း တွေ့နိုင် ဆုံနိုင်သည့် နေရာများလည်း ဖြစ်သည်။ ရေနံ လောကနှင့် ဆိုင်သော အတင်းအဖျင်းများ၊ ကောလာဟလများကို ကြားနိုင်သည်သာမက အရောင်းအဝယ် လုပ်ငန်းများကိုပါ လုပ်နိုင်ကြသည်။ အဆိုပါ ကုမ္ပဏီတိုင်းတွင် ဝယ်လိုသည်၊ ရောင်းလိုသည်၊ လဲလှယ်လိုသည် ဆိုသော နို့တစ် ကြော်ငြာများ၊ တစ်ဦးနှင့် တစ်ဦး အကြောင်းကြားသည့် စာများကို ကပ်ထားနိုင်သည့် ကြော်ငြာ သင်ပုန်းများ ရှိကြသည်။ အော် ရယ်လက်တာကမူ အများ အကျိုးပြု ပစ္စည်းများကို ထပ်မံ တိုးချဲ့ထားသည်။ အဆိုပါ အကျိုးပြု ပစ္စည်းများထဲတွင် တယ်လီဖုန်း တစ်လုံးနှင့် အမြင် ရိုင်းသော ရေချိုးလေ့ကြီး တစ်လုံးလည်း ပါဝင်သည်။ ရယ်လက်တာက အဆိုပါ လူကြိုက်များသည့် ပစ္စည်းများကို အခမဲ့ သုံးခွင့် ပေးထားသည်။ ထို့ကြောင့် ရေနံမြေမှ လူများသည် ထိုပစ္စည်းများကို သုံးစွဲခွင့် ရရှိရန် အတွက် ကိုယ့်အလှည့် ရောက်အောင် မကြာခဏ တန်းစီကြရသည်။

ပင်လယ် ကမ်းခြေနှင့် ဝေးသော ရေနံမြေများတွင် ရှိကြသည့် ရေနံတွင်းတူး ကိရိယာ ရောင်းဝယ်သည့် ကုန်သည် အများစုမှာ အော် ရယ်လက်တာကဲ့သို့ ဂျူးလူမျိုးများ ဖြစ်ကြသည်။ အများအားဖြင့်လည်း ရေနံ ထွန်းကားသည့် မြို့များတွင် ဂျူးလူမျိုး ဟူ၍ သူတို့ လူစုသာ ရှိတတ်ကြသည်။ ရယ်လက်တာကမူ အများစုထက် ပို၍ အောင်မြင်သည်။ ဝါရင့် ရေနံ အလုပ်သမားကြီးများသည် လူမှု ဆက်ဆံရေး နယ်ပယ်တွင် ဝင်ဆံ့လေ့ မရှိဘဲ သီးသီး သန့်သန့် နေလေ့ ရှိကြသည်။ ရယ်လက်တာကမူ အတော်ဆုံး ပုဂ္ဂိုလ်များထက်ပင် ပိုသာသူ ဖြစ်သည်။ ရေနံ တူးသည့် လုပ်ငန်းနှင့် ရေနံ ထုတ်လုပ်သည့် လုပ်ငန်းတွင် ဗဟုသုတ ကြွယ်ဝလှသည့် ရယ်လက်တာကို ဝါရင့် ရေနံ အလုပ်သမားကြီးများကပင် အံ့ဩယူရသည်။ အချိန်ကုန် သက်သာအောင်နှင့် ငွေကြေး အကုန်အကျ နည်းအောင် အကြံဉာဏ် ပေးနိုင်သည့် အတွက် သူ့ကို ကျေးဇူး တင်ကြရသည်။ ဒီ ဂျူးသည် ရေနံ လုပ်ငန်းကို သောက်ရမ်း နားလည်သူ ဖြစ်သည်ဟု အားလုံးက လက်ခံကြရသည်။

အော်သည် လေးဆယ့် ခုနှစ်နှစ် ရှိလေပြီ။ သူသည် ၁၉၀၁ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့ ရောက်ရှိ မလာခင်က သူ့ဇာတိ ချက်ကြော့ ပိုလန် နိုင်ငံရှိ ဂါလီးစီးယား ဒေသမှ ဘိုးရစ်စ်လက်စ် ရေနံတွင်းများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထိုဒေသတွင် ရေနံတွင်းများကို ပေ သုံးထောင့်ငါးရာထက် ကျော်လွန်

mgyoe.com

တူးဖော် နေချိန်တွင် အမေရိကန်မှ ရေနံ တွင်းတူးသမားများသည် အဆိုပါ အနက်၏ တစ်ဝက်လောက်သို့ ရောက်သည့်အခါ သဲမြေနှင့် မတွေ့ရပါက ဆက်လက် မတူးဖော်လိုဘဲ စွန့်ပစ်တတ်ကြသည့် အချိန်ပင် ဖြစ်သည်။

ဂါလီစီးယား ဒေသမှ ရေနံမြေ အလုပ်သမားများသည် အမေရိကန် ရေနံမြေ လုပ်သားများအား အနှောင့်အယှက် ပေးနေသည့် အတတ်ပညာပိုင်း ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပြီးသား ဖြစ်နေလေပြီ။

နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ပြောင်းရွှေ့လာရသူ တစ်ဦး အနေနှင့် အော် ဂျယ်လက်တာသည် ချီကာဂိုတွင် ရှိသော ဆွေမျိုးများနှင့် ပူးပေါင်း၍ အဟောင်းအမြင်း စက်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းကို စတင် လုပ် ကိုင်ရင်း အင်္ဂလိပ်စာ သင်ယူသည်။ ထို့နောက် အိမ်ထောင်ပြုသည်။ သူသည် စက်ပစ္စည်း အဟောင်းများကို ရောင်းဝယ်ရင်း လုပ်ငန်းကိုင်ငန်း တိုးတက် လာသည့် အပြင် သား အကြီးဆုံး ဂျယ်လက်တာနှင့် သမီး နှစ်ယောက် စုစု ပေါင်း ကလေး သုံးယောက်၏ ဖခင် ဖြစ်လာသည်။

၁၉၁၉ ခုနှစ်သို့ ရောက်သော အခါ အရင်းအနှီး အဖြစ် အတော်ကလေး စုမိ ဆောင်းမိလာသောကြောင့် သူ၏ ရေနံမြေ အတွေ့အကြုံနှင့် စက်ပစ္စည်း ရောင်းဝယ်မှု အတွေ့အကြုံတို့ကို ရောမွှေရန် ဆုံးဖြတ်လိုက်သည်။

သူက အိုကလာဟိုးမားသို့ ပြောင်းရွှေ့လာသည်။ သို့သော် သူ့ဇနီးနှင့် ကလေး သုံးယောက်ကို ငရဲသာသာ ပတ်ဝန်းကျင်တွင် နေထိုင်စေလိုစိတ် မရှိချေ။ သူတို့ကို ချီကာဂိုတွင် ထားခဲ့ပြီး တစ်နှစ်လျှင် အကြိမ်ပေါင်း များ စွာ ပြန်သွားလေ့ ရှိသည်။ အော်သည် သူ့ လုပ်ငန်းကို တိုးချဲ့ရန် ပိုမို ကြီး မားသော တူလ်ဆာ သို့မဟုတ် အိုကလာဟိုးမား မြို့သို့ ပြောင်းရွှေ့ အခြေ စိုက်နိုင်သည့် အချိန်ကျမှ သူ့ မိသားစုက လိုက်လာကြမည် ဖြစ်သည်။ လော လောဆယ်တွင် ယောက်ျား ပီသသော ယောက်ျား တစ်ယောက် ဖြစ်သည့် အတိုင်း အော် ဂျယ်လက်တာသည် ဗာနာ ဖလက်ချာ၏ ဂေဟာသို့ တစ်ပတ် လျှင် တစ်ကြိမ် လာရောက် အားပေးလေ့ ရှိသည်။ သူ လာသည့် အခါတိုင်း ညလုံးပေါက် နေလေ့ ရှိသည်။

အမြဲတမ်းလိုလိုပင် အော်သည် သဘောသက္ကာယ ကောင်းသော ဆံပင် နက်နက်၊ ခပ်ဖိုင့်ဖိုင့် ကလေးမလေး တစ်ယောက်တည်းကိုသာ ရွေးလေ့ ရှိ သည်။ ထိုကလေးမလေးသည် သူ့ဇနီး ငယ်ရွယ်စဉ် အခါကနှင့် တူသည်ဟု သူ့ကိုယ်သူ ဝန်ခံလေ့ ရှိသည်။

အော်သည် ဂေဟာသို့ မှန်မှန် လာသော ဖောက်သည် ဖြစ်သောကြောင့် အထူး အခွင့်အရေး ရရှိသူ ဖြစ်သည်။ အော်သည် ရက်ရောသည်။ အရက်ကို အလွန်အကျွံ သောက်လေ့ မရှိသည့် အပြင် ဘယ်တုန်းကမျှ ပြဿနာ မလုပ် သောကြောင့် သူ့ကို အများက သဘောကျကြသည်။ ဆံပင် ထိပ် ခပ်ပြောင် ပြောင်နှင့် ခပ်ပိန်ပိန် ဂျူး အမျိုးသား ဖောက်သည်သည် ဖေးဘရိတ် ဖောက် သည် ဖြစ်သည်။ ဗာနာ ဖလက်ချာသည် သူနှင့် မကြာခဏ စကား လက်ဆုံ ကျလေ့ ရှိသည်။ ဥရောပတိုက်မှ သူ့ ဘဝ ဖြစ်စဉ်နှင့် အမေရိကမှ အတွေ့ အကြုံများကို ဗာနာက လိုလိုလားလား နားထောင်လေ့ ရှိသည်။ ၎င်းအပြင် အော်သည် ရေနံတွင်းတူးသည့် လုပ်ငန်းနှင့် ရေနံ ထုတ်လုပ်မှု လုပ်ငန်းတွင် နောကျေသူ ဖြစ်ကြောင်း ဗာနာက ရိပ်မိသည်။

ဂျင်မိ နောသ်ကတ်သည် ဗာနာနှင့် အတူတကွ နေထိုင်၍ တစ်ပတ် နှစ် ပတ် အကြာတွင် သူ့ဘာသာသူ ရေနံ တူးဖော်လိုသည့် ဆန္ဒကို ဗာနာအား ဖွင့်ပြောပြသည်။ ထို့နောက်ပိုင်းတွင် ဗာနာက ထိုကိစ္စကို မကြာခဏ အစ ဖော်ပေးပြီး မေးမေး ကြည့်သောကြောင့် ဂျင်မိ နောသ်ကတ်သည် သူ့ လုပ် ငန်းကို အကောင်အထည် ဖော်ရန် ဒေါ်လာ ငါးထောင်ကျော် စုမိ ဆောင်းမိ ပြီးသူ တစ်ဦး အဖို့ သိပ် မဆိုးလှဟု ဆိုရမည် ဖြစ်သော်လည်း ရေနံတွင်း တစ်တွင်းကို အစမ်း တူးဖော်ရန် အတွက် ဒေါ်လာ နှစ်သောင်း ငါးထောင်နှင့် အထက်တွင် ကုန်ကျလေ့ ရှိသောကြောင့် မလုံလောက်ကြောင်း ဗာနာ သိ သည်။

ထို့နောက် ဂျင်မိကို အသိမပေးဘဲ အော် ရှယ်လက်တာနှင့် ဆွေးနွေး သည်။ ဂျင်မိ နောသ်ကတ် ပြောပြထားသည့် ရည်ရွယ်ချက်နှင့် သူ့စီမံကိန်း များကို ပြောပြသည်။

နားမလည်နိုင်ဟန်ဖြင့် အော်က ပြန်မေးသည်။

‘ဘာဖြစ်လို့ ငါ့ကို ပြောပြနေတာလဲ ဗာနာ’

‘ရှင် ပေးမယ့် အကြံဉာဏ်ကို လိုချင်လို့ပေါ့၊ ကျွန်မ ပိုက်ဆံ တချို့တစ် ဝက်ကို ရင်းနှီး မြှုပ်နှံလိုက်ရင် ပိုများ ဆိုးသွားမလား ဆိုတာကို တွေးမိလို့ပါ’

ဗာနာက ဖြေလိုက်ခြင်း ဖြစ်သည်။ ဗာနာသည် ‘ငါ သိပါတယ်’ ဆိုသော အော်၏ အပြုံးကို မြင်လိုက်သဖြင့် ခေါင်းခါလိုက်ရင်း

‘တလွဲ မတွေးနှင့်လေ၊ ကျွန်မက ဂျင်မိကို မုန့်ပေးကြိုက်မှာ မဟုတ်ဘူး၊ ဒါက ကျွန်မ အကျိုးစီးပွား အတွက် သက်သက်ပါ’

ဗာနာသည် သက်သောင့်သက်သာနှင့် နေနိုင်မည့် ဝင်ငွေ ဖြောင့်သော အခြား လုပ်ငန်း တစ်ခုခုကို မလုပ်တတ်သောကြောင့် ဂေဟာ ပိုင်ရှင် အလုပ်ကို လုပ်နေရခြင်း ဖြစ်သည်။ ငွေကြေး လုံလုံလောက်လောက် ရရှိသော တစ်နေ့တွင် တစ်နေရာရာသို့ ပြောင်းရွှေ့ပြီး ဂုဏ်သိက္ခာ ရှိရှိ နေထိုင်လိုသည်။ တစ်ယောက်ယောက်နှင့် လက်ထပ်ပြီး အမြတ် ထုတ်ချင်သည်။ ရေနံကြောင့် ချမ်းသာ ကြွယ်ဝနိုင်သည်။ အောင်မြင်သော ပျံကျ ရေနံတွင်း တူးသည့် လုပ်ငန်းတွင် ငွေကြေး မြုပ်နှံပါက အမြတ်အစွန်း ခပ်များများ ရရှိနိုင်သည်။

ဗာနာက ဆက်ပြောသည်။

‘ကျွန်မကို တစ်ခု ကူညီပါ အဘိ၊ ဂျင်မီနှင့် ဆွေးနွေးကြည့်စမ်းပါ။ သူ့မှာ သူ လုပ်ချင်သလို ဖြစ်နိုင်မယ့် အလားအလာ ရှိ မရှိ လေ့လာပေးစမ်းပါ။ ကျွန်မကတော့ သူ့မှာ အရည်အချင်း ရှိတယ်လို့ ထင်တယ်၊ ဒါပေမဲ့ ကျွန်မက ရေနံ အကြောင်း နားမလည်ဘူး’

ရှယ်လက်တာက ရယ်လိုက်သည်။

‘ရေနံနှင့် ပတ်သက်လာရင် သေချာတာ တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ လောင်းကစားနည်း တစ်မျိုး ဆိုတာပဲ၊ မင်း တူးတဲ့ နေရာမှာ ရေနံ တွေ့ရလိမ့် မယ်လို့ အာမခံချက် လုံးဝ မရှိဘူး၊ ဒါပေမဲ့ မင်း ခိုင်းတဲ့ အတိုင်း ငါ လုပ်ပါ့မယ်လေ’

နောက် နှစ်ပတ် သုံးပတ် အတွင်းတွင် အဘီနှင့် ဂျင်မီ နေ့သက်ကတ်တို့ သည် ရေနံနှင့် ရေနံ လုပ်ငန်း အကြောင်း မကြာခဏ စကားလက်ဆုံ ကျကြသည်။ ဤ တွင်းတူးသမား ချာတိတ်ကလေးသည် ရေနံ လုပ်ငန်း အကြောင်း နားလည်သည်သာမက ခေတ်ရှေ့သို့ ပြေးနေသူ တစ်ယောက် ဖြစ်ကြောင်း ချက်ချင်း သိသွားသည်။

မူလက အမေရိကန် ရေနံတွင်းတူးသမားများသည် မြေကြီးပေါ်၌ ရေနံ စိမ်း စိမ့်ထွက်လာသော နေရာများ၌သာ တူးဖော်ခဲ့ကြသည်။ နောက်ပိုင်းတွင် အဆိုပါ နေရာများကို ရှာဖွေ တူးဖော်၍ ပြီးစီးသွားကြပြန်သော အခါ မြေသား လွှာများ ခုံးထနေသည့် နေရာ (anti-clines) များနှင့် မြေသား အလွှာများ တွန့်ခေါက်သွားသဖြင့် ကတော့ ပုံစံလို ခပ်ချွန်ချွန် ဖြစ်နေသည့် နေရာများ တွင်သာ တူးရမည်ဟု စွဲစွဲမြဲမြဲ မှတ်ယူလာကြပြန်သည်။

သူတို့ အယူအဆသည် တစ်ခါတစ်ရံတွင် မှန်ကန်မှု ရှိသလို တစ်ခါ တစ်ရံတွင် မမှန်ကန်ချေ။

အိုကလာဟိုးမားရှိ ရေနံ ထွက်သော တွင်း စုစုပေါင်း၏ တစ်ဝက်လောက် မှာ မြေသားလွှာ ခုံးထနေသည့် နေရာများတွင် တူးဖော်ထားကြခြင်း ဖြစ်ပြီး ကျန်ရေနံတွင်းများမှာ မနောသိဖြင့် ရေနံ ရှိမည်ဟု ထင်သည့် နေရာများတွင် ဟိုတစ်တွင်း ဒီတစ်တွင်း လျှောက်တူးထားကြသည့် တွင်းများသာ ဖြစ်သည်။

ဂျင်မိ နော့သ်ကတ်သည် မြေသားလွှာ ခုံးထနေသည့် နေရာတွင် ရေနံ ရှိကို ရှိရမည် ဆိုသည့် သီဝရီ အယူအဆကို လက်မခံသူ ဖြစ်သည်။

သူက ငြင်းချက် ထုတ်သည်။  
'ရေနံဟာ မြေသားပွတဲ့ မြေသားလွှာက တစ်ဆင့် နေရာ ရွှေသွားတတ် တယ်၊ ဒါ့ကြောင့် တည်ဆောက်ပုံချင်း အနေအထားချင်း မတူညီတဲ့ တခြား မြေလွှာတွေမှာ မတွေ့နိုင်ဘူးလို့ ယူဆလို့ မဖြစ်ဘူး'

ရှယ်လက်တာက ခေါင်းညိတ်သည်။

'ဥရောပတိုက်မှာလည်း အဲဒီလို တွေးခဲ့ကြတာ တော်တော်ကလေး ကြာ သွားပြီ၊ အဲဒီလို တွေးပြီး ရှာလို့ တွေ့ခဲ့တဲ့ ရေနံကလည်း မနည်းတော့ဘူး'

အော်သည် နောက်ဆုံးတွင် သူတို့၏ ဆွေးနွေးချက်ကို ဘောင်ကျဉ်း ပစ်လိုက်သည်။

'ဂျင်မိ၊ မင်းက ကိုယ့်ဘာသာကိုယ် ရေနံတွင်း တူးချင်တယ်လို့ ဗာနာ က ငါ့ကို ပြောပြတယ်'

'သူ ပြောတာ မှန်တယ်၊ ကျုပ်လည်း သိပ်မကြာခင် ငွေ တော်တော် ခပ် များများ စုနိုင်တော့မှာပါ'

'ဘယ်မှာ တူးမှာလဲ'

'ဒီ အိုကလာဟိုးမားမှာပဲ၊ အခု ကျုပ်တို့ ရှိနေတဲ့ နေရာနှင့် မိုင်နှစ်ဆယ် လောက် မဝေးတဲ့ နေရာမှာ အော်၊ ကျုပ်ကတော့ ရေနံတွေ သြတိုက်အောင် ရှိမယ်လို့ ထင်တဲ့ နေရာကို တွေ့ထားပြီးပြီ၊ ကျုပ် ကြားထားရသမျှ ဆိုရင် လည်း မြေပိုင်ရှင်က အဲဒီ နေရာကို အလကားလိုလိုနှင့် ငှားလိမ့်မယ်တဲ့'

အော် ရှယ်လက်တာက သံသယဖြစ်ဟန်နှင့် ပြန်ကြည့်နေသည်။

အော့ ဆော့ချ် ဒေသ၌ ရေနံ ထွက်ရန် အလားအလာ ရှိသည့် မြေကို ငှား ရမ်းသည့် ပေါက်ဈေးမှာ တစ်ဧကလျှင် ဒေါ်လာ သုံးထောင်နှင့် အထက်တွင် ရှိသည်။

အော်က ပြန်ထောက်ပြသည်။

'ရေနံ ကုမ္ပဏီကြီးတွေဟာ အော့ဆော့ချ် ဒေသမှာရှိတဲ့ မြေတွေကို တစ်

mgyoe.com

လက်မ မကျန်အောင် သိနေကြပြီးသားပဲ၊ သူတို့က အဲဒီလို အခွင့်အရေးမျိုးကို ဘာဖြစ်လို့ အမိအရ မယူကြတာလဲ’

‘ဒါကတော့ ရှင်းပါတယ်၊ အဲဒီမြေကို တစ်နှစ်လောက်က လေ့လာခဲ့ကြပြီးပြီ၊ မက်ဂနီးလီးယား ရေနံ ကုမ္ပဏီက အစမ်းတွင်း လေးတွင်း တူးကြည့်ပြီးပြီ’

‘ဒီတော့’

‘လေးတွင်းစလုံး မထွက်ဘူး၊ မက်ဂနီးလီးယားက အငှား စာချုပ်ကို ပြန်အပ်လိုက်တယ်’

‘မက်ဂနီးလီးယားလောက် ကြီးတဲ့ ရေနံ ကုမ္ပဏီကြီး တစ်ခုဟာ သိပ် မမှားတတ်ကြဘူး’

ဂျင်မိက စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။

‘ဒီကိစ္စမှာတော့ သူတို့ မှားသွားပြီ၊ ဘူမိဗေဒ ပညာရှင်တွေက မဟုတ်တဲ့ နေရာမှာ လျှောက်တူးနေကြတာကိုး၊ သူတို့က မြေလွှာ ခုံးတဲ့ နေရာကို လိုက်ရှာနေကြတာ၊ ကျုပ်ကတော့ မြောက်ဘက်မှာ တူးမယ်၊ ကျုပ်ကတော့ အဲဒီ နေရာမှာ ရေနံ ရှိရမယ်လို့ တထစ်ချ ပြောရဲတယ်’

‘တထစ်ချ ပြောရဲတယ် ဟုတ်လား’

အော်၏ လေသံက သိပ် မယုံသော်လည်း စိတ်ရှည်ရှည် ထားနေရပုံ ပေါက်သည်။

‘ဘယ်လို လုပ်ပြီး ရေနံ ရှိရမယ်လို့ တထစ်ချ ပြောနိုင်မှာလဲ’

ဂျင်မိသည် စီးကရက် မီးခိုးများကို နှာခေါင်းထဲမှ မှုတ်ထုတ်ရင်း

‘ကျုပ်က ဘယ်လိုလုပ်ပြီး ရှင်းပြတတ်မှာလဲဗျ၊ စိတ်ထဲက အလိုလို သိလာတယ်လို့ပဲ ဆိုကြပါစို့ဗျာ၊ အလိုလို သိတဲ့ ပညာလို့ ခေါ်ချင်လည်း ခေါ်ပေါ့ဗျာ’

‘အလိုလို သိသော ပညာ’ ဆိုသည်မှာ လူပုဂ္ဂိုလ် အနည်းငယ်တွင် မွေးရာပါ ပဋိသန္ဓေစိတ် အဖြစ် ပါရှိလာသော ရေနံ ရှိသည့် နေရာအား အလိုလို သိသည့် စိတ်ကို ရေနံလုပ်သားကြီးများက ရည်ညွှန်း တီထွင်ထားသော ဝေါဟာရ ဖြစ်သည်။

လူပုဂ္ဂိုလ် အချို့ကတော့ ကြီးလာသည့် အခါကျမှ အဆိုပါ ဉာဏ်မျိုး ရရှိအောင် လေ့ကျင့်ပြီး ရယူနိုင်သူများလည်း ရှိသည်။ ထိုဉာဏ်မှာ အဓိပ္ပာယ်ဖော်၍ မရနိုင်သည့် မနောသိ၊ အသိစိတ် တစ်မျိုးပင်တည်း။

ရှယ်လက်တာက မျက်မှောင် ကုတ်ရင်း လေးလေးနက်နက် ပြန်မေးလိုက်သည်။

‘ပေါင်ခြံထဲက ယားကျိကျိ ဖြစ်လာတယ် ဆိုတာမျိုးလား’

‘ဟုတ်တယ်၊ အဲဒီ အတိုင်းပဲ’

အဘီက ခေါင်းညိတ်လိုက်သည်။ ရေနံသည် မြေကြီးအောက် ပေ တစ်ထောင် အနက်၌ပင် ရှိနေစေကာမူ ရေနံ ရှိကြောင်း သိနိုင်စွမ်းရှိသည့် လူအချို့ ရှိနေသည်။ တွမ် ဆလစ်၊ တီ အန် ဆန်းစ်ဒေါလ်နှင့် လီမင်း စတီးဝပ်တို့လို ပုဂ္ဂိုလ်များသည် သန်းပေါင်း များစွာ ကြွယ်ဝသော သန်းကြွယ် သူဌေးကြီးများ ဖြစ်လာကြသည်။ မြေကြီး အောက်၌ ရေနံသိုက် ရှိသည့် နေရာကို အလိုလို သိသော အစွမ်းအစအား မည်သည့် သဘာဝတ္ထ ဥပဒေနှင့်မှ ရှင်းပြ၍ ရနိုင်မည် မထင်။ လူပုဂ္ဂိုလ် အချို့သည် ရေနံ ရှိသည့် နေရာကို ရိုးတွင်းခြင်ဆီထဲက သိနိုင်စွမ်း ရှိသည်။ တချို့ကဆိုလျှင် ကာမစိတ်နှင့် ယှဉ်၍ သိနေကြသည်။

သူက စဉ်းစဉ်းစားစား ပြောလိုက်သည်။

‘ကျုပ်ကတော့ သိပ်မအံ့ဩပါဘူးလေ၊ ဂါလီစီးယားမှာ ဆိုရင် ရေနံ ရှိတဲ့ မြေပေါ်ကို ဖြတ်လျှောက်ရုံနှင့် ကာမဆန္ဒ စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာတဲ့ လူစားမျိုးကို ကျုပ် တွေ့ဖူးတယ်ဗျ’

အဘီ ရှယ်လက်တာသည် အသံ အနည်းငယ် ဝဲသည်မှ အပ အင်္ဂလိပ်စကားကို ရေရေလည်လည် ပြောတတ်သူ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဂျူး ဘာသာ စကားနှင့် အသုံးအနှုန်းများကို ထည့်သွင်း ပြောလေ့ ရှိသည်။

ဂျင်မ် ကိုယ်တိုင်ကမူ ထိုကဲ့သို့ တစ်ခါမှ မခံစားရဖူးချေ။ သို့ရာတွင် ရေနံတွင်း အောင်မြင်သည့် အခါမျိုး၌မူ ကာမဆန္ဒ စိတ်များ တဖွားဖွား ဖြစ်ပေါ်လာလေ့ ရှိသည်။ ရေနံတွင်းထဲမှ ရေနံ စထွက်လာသည်နှင့် တစ်ပြိုင်နက် ဂျင်မ်သည် ရေနံတွင်းမှ ခွာ၍ အမျိုးသမီး တစ်ယောက်ကို ကမန်းကတန်း ရှာရလေ့ ရှိသည်။ ထိုကိစ္စမှာ ရေနံမြေ၌ ထူး၍ မဆန်းသော ကိစ္စမျိုး ဖြစ်သဖြင့် ရေနံ လုပ်သား အချင်းချင်း မကြာခဏ ဆွေးနွေးကြလေ့ ရှိသည်။

ဂျင်မ်သည် စိတ်ကူး လွန်သွားရာမှ စိတ်ပြန်လည်လာပြီးနောက် ခေါင်းခါလိုက်သည်။

‘ရေနံ၊ ပိုက်ဆံ၊ မိန်းမ၊ အာဏာ၊ ဒါတွေဟာ တစ်ဆက်တည်း တစ်တွဲတည်းလို့ ထင်ရတယ်နော်၊ ဟုတ်တယ် မဟုတ်လား’

mgjoe.com

အဘိက ပြုံးလိုက်သည်။

‘တကယ့် အတွေးအခေါ် ပညာရှင်ကြီးပါကလား၊ ဒါပေမဲ့ မင်း ပြောတာ မှန်တယ်၊ ဒါတွေဟာ တစ်ဆက်တည်းပဲ’

သူက စကားကို ခဏ ရပ်လိုက်ပြီးနောက် ဂျင်မ်ကို စေ့စေ့စပ်စပ် အကဲ ခတ်ရင်း ပြောလိုက်ပြန်သည်။

‘မင်းက အဲဒါတွေ အားလုံးကို ရနိုင်သလောက် အကုန် လိုချင်တာပဲ မဟုတ်လား’

နော့သ်ကတ်သည် ခဏ ကြာအောင် ငြိမ်ကျသွားသည်။ သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသည့် ခံစားချက်များကို ပထမဦးဆုံး အကြိမ် အမေးခံရခြင်းပင် ဖြစ်ဟန် တူသည်။

သူက ဖြေလိုက်သည်။

‘ဟုတ်တယ်၊ ကျုပ်က သောက်ရမ်းကို လိုချင်တာပေါ့ဗျာ’

အဘရာဟင် ရယ်လက်တာသည် ဂျင်မ်၏ အရည်အချင်းနှင့် ထူးခြားသည့် မနောသိကို ဗာနာ ဖလက်ချာက ယုံကြည်သည်ထက်ပင် ပို၍ ယုံကြည်သွား သည်။ သူကိုယ်တိုင်ကလည်း ဂျင်မ် အပေါ်တွင် ကံစမ်းကြည့်ရန် ဆုံးဖြတ် လိုက်သည်။ သူက ဆုံးဖြတ်ချက်ကို ဂျင်မ်နှင့် ဗာနာအား မေလလယ်တွင် ဖွင့်ပြောလိုက်သည်။

သူက စပြောသည်။

‘ဂျင်မ်၊ မင်းမှာ စုထားတဲ့ ငွေ ငါးထောင်လောက် ရှိတယ်လို့ ပြောတယ်၊ ဗာနာကလည်း အဲဒီ ငွေလောက်ကို သူ ထပ်ထည့်ပါမယ်တဲ့၊ ငါက စက်နှင့် စက်ပစ္စည်းတွေကို စိုက်မယ်’

ဂျင်မ်က ဖြတ်ပြောသည်။

‘ဒါဆိုရင် ငါးထောင်မက တန်မှာပေါ့၊ ခုနစ်ထောင်၊ ခုနစ်ထောင့်ငါးရာ လောက်တောင် ဖြစ်ချင် ဖြစ်သွားလိမ့်မယ်၊ ပိုချင်တောင် ပိုမှာ’

အဘိက ပခုံး တွန့်လိုက်သည်။

‘ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမဲ့ မင်းက တကယ် လုပ်ရမှာ၊ ဆတူ သုံးဦးစပ် လုပ်ကြတာပေါ့ကွာ’

ထို့နောက် သူက ရယ်လိုက်သည်။

ဗာနာက မေးလိုက်သည်။

‘ဘာများ ရယ်စရာ တွေ့နေလို့လဲ’

အော်က တံတွေးသီးမတတ် ရယ်ရင်း

‘တကယ့် အစုစပ် လုပ်ငန်းပဲဟေ့၊ ဂျင်မိက သူ့ ဦးလေးနှင့် အဒေါ် အိမ်က ထွက်ပြေးလာတဲ့ မိဘမဲ့ သား၊ မင်းကတော့ လူကြီး လူကောင်းတွေ နှာခေါင်း ရှုံ့ကြတဲ့ ပြည့်တန်ဆာ ဂေဟာ ပိုင်ရှင်၊ ငါ့ကိုတော့ မြို့က ဂျူးလို့ ခေါ်ကြတယ်၊ တို့ ရဟူဒီလို ပြောရရင် သတ္တိ သိပ်ကောင်းပြီး အမြော်အမြင် ရှိတဲ့ အပယ်ခံ သုံးယောက်ရဲ့ အစုစပ် လုပ်ငန်းလို့ ဆိုရမှာပေါ့’

ဗာနာနှင့် ဂျင်မိတို့ကလည်း ဝိုင်းရယ်ကြသည်။

သူ ပြောပြသည့် အဓိပ္ပာယ် ဖော်ညွှန်းချက်ကတော့ တစ်ထပ်တည်း တစ် သားတည်း ကိုက်ညီနေသည်။

နောက် နှစ်ရက် သုံးရက် ကြာသည့်အခါ ရှေ့နေ တစ်ယောက်ကို ငှား ရမ်းပြီး အစုစပ် စာချုပ် စာတမ်းများကို ရေးဆွဲကြသည်။ ထို့နောက် ဂျင်မိ ရေနံ တူးချင်သည် ဆိုသော မြေကို ပိုင်ဆိုင်သည် လယ်သမားကြီး ဂျော့ ပီဗိုင်းနှင့် စတင် ဆွေးနွေးကြသည်။ ပီဗိုင်းကလည်း ရှေ့နေ ငှားရမ်း၍ ဆွေး နွေးကြရာ နောက်ဆုံးတွင် သဘော တူညီမှု ရရှိသွားကြသည်။

ထို့ကြောင့် ၁၉၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ မွန်းတည့်မတိုင်မီ ဂျင်မိ နှင့် ဗာနာသည် အော်၏ စတိုးဆိုင်သို့ အရောက် လာခဲ့ကြခြင်း ဖြစ်သည်။ ဂျော့ ပီဗိုင်းနှင့် သူ့ရှေ့နေ၊ ပြီးတော့ သူတို့ သုံးယောက် ငှားထားသော ရှေ့နေ တို့သည် မြေငှား စာချုပ်ကို အပြီးသတ် လက်မှတ် ရေးထိုး ချုပ်ဆိုရန် တွေ့ ဆုံ ကြရမည် ဖြစ်သည်။ ဥပဒေကြောင်း ဆိုင်ရာ စာချုပ်စာတမ်းများကို လက် မှတ် ရေးထိုးကြမည် ဖြစ်သည်။

ဂျင်မိ နောသ်ကတ်သည် သူ့ကားကို ခေါင်မိုး ပြန်ပြန်နှင့် ဆေးသုတ် မထား  
သော အော် ရှယ်လက်တာ၏ ဆိုင်ရှေ့တွင် ခပ်စွေစွေ ရပ်လိုက်၏။

‘ကိုယ် အော်ကို သွားခေါ်လိုက်မယ်’

သူက ဗာနာ၏ ပါးပြင်ကို မွေးမွေး ပေးရင်း ပြောလိုက်သည်။ သူသည်  
ကားထဲက ထွက်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။ အတွင်းခန်းကို ရှည်လျား  
သော ကောင်တာကြီး တစ်ခုနှင့် နှစ်ပိုင်း ခွဲထားသည်။ ကောင်တာ နောက်ပိုင်း  
တွင် နံရံမှ မျက်နှာကြက် အထိ မြင့်သော စင်များပေါ်နှင့် သံပုံများထဲတွင်  
ရေနံတွင်း တူးရာ၌ သုံးစွဲသည့် ပစ္စည်း ကိရိယာများကို ထည့်သိုထားသည်။  
ကောင်တာ ရှေ့ဘက်တွင်မူ ကုလားထိုင်များ၊ ထွေးခံများ၊ ကြော်ငြာ သင်ပုန်း  
များ၊ သတင်းစာနှင့် မဂ္ဂဇင်းများကို စုပြုံ၍ တင်ထားသော စားပွဲများ ရှိနေကြ  
သည်။ ညာဘက်တွင်မူ နံရံ၌ ချိတ်ထားသော တယ်လီဖုန်း တစ်လုံးနှင့် အော်  
ရှယ်လက်တာ၏ လူသိ များလှသော ရေချိုးဇလုံဆီသို့ သွားရာ တံခါးပေါက်  
တစ်ပေါက် ရှိသည်။

ရေနံ လုပ်သား အချို့သည် ကုလားထိုင်များပေါ်တွင် ထိုင်ရင်း ဆေး  
လိပ် သောက်သူက သောက်၊ ဆေးငုံသူ ငုံ၊ စာဖတ်သူက ဖတ်၊ စကား ပြော  
သူက ပြောနှင့် ရှိနေကြသည်။ အချို့ ပုဂ္ဂိုလ်များတွင် မျက်နှာသုတ် ပဝါနှင့်  
အဝတ်အစားသစ်များ ရှိနေကြရာ သူတို့ကတော့ ရေချိုးရန် စောင့်နေကြသူ  
များ ဖြစ်သည်။

ဂျင်မိသည် သူ မျက်မှန်း တန်းမိသူ နှစ်ယောက်နှင့် အပြန်အလှန် နှုတ်  
ဆက်လိုက်သည်။ တစ်ယောက်က ပြောသည်။

‘မနေ့ညက ခင်ဗျား သတ်ပွဲကလေး တစ်ပွဲနှင့် ကြုံခဲ့ရတယ် ဆို’

ဂျင်မိက ထိုကိစ္စကို အလိုလို မေ့ပျောက်သွားပါစေ ဆိုသော သဘောနှင့်  
ဘာမျှ ပြန်မပြောလိုက်ချေ။

ထိုလူက ထပ်ပြောပြန်သည်။

‘ခင်ဗျားက လုပ်သား ပြည်သူတွေ အတွက် အကျိုးဆောင် လိုက်တာလို့

ဂျက် ဒိုနိုဗန်ကတော့ ပြောနေတာပဲ၊ ခင်ဗျား သတ်လိုက်တဲ့ လူက ပြည်နယ်  
ခြောက်ခုမှာ အလို ရှိနေတဲ့ လူတဲ့’

‘ဒီလိုတဲ့လား’

နော့သ်ကတ်သည် ထောင့်ဘက်တွင် ရှိသော ရှယ်လက်တာ၏ သီးသန့်  
ရုံးခန်းကလေးသို့ လျှောက်သွားသည်။ ရှယ်လက်တာသည် ဖောက်သည်  
တစ်ယောက်နှင့် အလုပ် ရှုပ်နေသည်။

အဘီက ပြောလိုက်သည်။

‘မင်းနှင့် ဗာနာ အိမ်ကို သွားကြ၊ ငါ တစ်မိနစ် အတွင်း အဲဒီကို လိုက်  
လာခဲ့မယ်၊ ကျန်တဲ့ လူတွေလည်း မကြာခင် ရောက်လာကြမှာပါ’

ဂျင်မ်သည် ဗာနာကို ကားပေါ်မှ ဆင်းနိုင်အောင် ကူညီလိုက်ပြီး ဆိုင်  
ဘေးမှ ကွေ့ပတ်၍ နောက်ဘက်ဆီသို့ လျှောက်သွားကြသည်။ ဆိုင်၏  
နောက်ဘက် ကိုက် ငါးဆယ်ခန့် အကွာတွင် တစ်ဖက်၌ မြင်းဇောင်း၊ ကျန်  
တစ်ဖက်၌ သွပ်မိုးထားသော ဂိုထောင်တို့ ရှိနေသည့် သေတ္တာ အကြီးစား  
တစ်လုံးနှင့် ဆင်ဆင် တူသော အိမ် တစ်လုံး ရှိနေသည်။

၎င်းတို့ကို အလွန်တရာ ဝဖြိုးသော အဘီ ရှယ်လက်တာ၏ အိမ်ဖော်  
လူနီ အမျိုးသမီးကြီး လီလီ စလီးပင်းမွန်းက ကြိုဆို နှုတ်ဆက်သည်။

‘မင်းတို့ ဝင်ခဲ့ကြ၊ ငါ ကော်ဖီ သွားဖျော်မယ်’

လီလီ စလီးပင်းမွန်းက ဒီကနေ့ ဒီကိစ္စသည် အရေးကြီးကြောင်း ရိပ်  
မိပုံ ရသည်။ ချွေတာရေး ဆန်သော ဧည့်ခန်းကို လတ်တလော လှည်းကျင်း  
သုတ်သင်ထားသည်။ ပန်းစိုက်ထားသော ပန်းအိုးကလေး တစ်အိုးတောင် ရှိ  
နေသေးသည်။ ဂျင်မ်သည် ကုလားထိုင် တစ်လုံးပေါ်၌ ထိုင်ချလိုက်သည်။  
ဗာနာသည် မီးဖိုခန်းထဲသို့ ဝင်သွားပြီး ရေနွေး အနည်းငယ်နှင့် မှန်တစ်ချပ်  
တောင်း၍ ပေရေနေသော မျက်နှာကို သန့်ရှင်းအောင် ပြုလုပ်ပြီး လေတိုက်  
ခံရသဖြင့် ပျက်သွားသော ဆံပင်ကို ပြန်ပြုပြင်နေသည်။

နော့သ်ကတ်သည် ကျောမှီ၍ ထိုင်ရင်း မျက်စိကို မှိတ်ထားသည်။ ‘ဒီ  
ကနေ့ တို့ လက်မှတ်ထိုးကြပြီ’ ဟု တွေးနေသည်။ အဲဒီနောက်တော့ ထုံးစံ  
အတိုင်း စွန့်စားရမည့် ကိစ္စများ အပြင် အလွန် တိုတောင်းလှသော အချိန် ကန့်  
သတ်ချက် ဘောင်နှင့် တကယ် အလုပ် စလုပ်ကြတော့မည်။

လယ်သမားကြီး ဂျော့ ပီဗိုင်းသည် အစ ပထမတွင် ဧက ခြောက်ရာ  
လေးဆယ် ရှိသော သူ့မြေကို ထုံးစံနှုန်းနှင့်ပင် ငှားရမ်းရန် သဘော တူမည့်

mgyoe.com

ဟု ထင်ရသည်။ နောက်တော့ ဘာမပြော ညာမပြောနှင့် စိတ်ထား ပြောင်းလဲသွားသည်။ သူက ရက်ပေါင်း ခြောက်ဆယ် အထိသာ ငှားရမ်းမည်ဟု ဆိုသည်။ အစမ်းတွင်း တစ်တွင်းကို ထိုကာလ အတွင်း ပြီးစီးအောင် တူးရမည်။ အကယ်၍ အဆိုပါတွင်းမှ ရေနံ ထွက်ခဲ့သည် ရှိသော် ပုံမှန် ငှားရမ်းနေကျ ထုံးစံအတိုင်း အလို အလျောက် ဆက်လက် ငှားရမ်းခွင့်ကို ခွင့်ပြုမည် ဖြစ်သည်။ အကယ်၍ ရေနံ မထွက်ခဲ့သော် ထိုလုပ်ငန်းကို ရပ်စဲပစ်ရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက်များကို အကြောင်း အချက် သုံးချက်ကြောင့် လက်ခံလိုက်သည်။ ပီဗိုင်းက ငှားရမ်းခငွေ အနေနှင့် ဒေါ်လာ ၁၀၀၀ ကိုသာ တောင်းဆိုသည်။

ထိုမြေတွင် ရေနံ ရှိကို ရှိရမည် ဆိုသော ဂျင်မ် နော့သ်ကတ်၏ အစွဲအလမ်းကလည်း အလွန် ကြီးမားနေသည်။ ၎င်းအပြင် အစမ်းတွင်းကို ထိုရက်ပိုင်း အတွင်း ပြီးစီးအောင် တူးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည် စိတ်ချမှု အပြည့်အဝ ရှိသောကြောင့်လည်း ဖြစ်သည်။

မျက်နှာ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် ခေါင်းဖြိုးထားသော ဗာနာ တစ်ယောက် ပြန်ဝင်လာသည်။ လီလီ စလီးပင်းမွန်းသည် ကော်ဖီ ကရားနှင့် ကော်ဖီ ပန်းကန်များ တင်ထားသော လင်ပန်းကို ကိုင်ရင်း သူ့နောက်မှ ယက်ကန် ယက်ကန်နှင့် ပါလာသည်။ သူက လင်ပန်းကို စားပွဲပေါ်၌ ချလိုက်စဉ် အိမ်ရှေ့ တံခါး ပွင့်လာသည်။ အော်ကီက လူသုံးယောက်ကို အထဲသို့ ခေါ်သွင်းလာသည်။

သုံးဦးစပ်တို့၏ ရှေ့နေကြီး ဂျပ်ဒ် ကင်ဒေါလ်သည် အသက် ခြောက်ဆယ်ခန့် ရှိပြီ ဖြစ်ပြီး အရပ် ရှည်သည်။ ခုံခုံညားညား ရှိသည်။ လူလတ်ပိုင်း အရွယ်၊ အသားအရေ မွဲခြောက်ခြောက်နှင့် ဂျော့ ပီဗိုင်းသည် အဝတ်အစားသစ်များကို ဝတ်ဆင်လာသည်။

သူ့ရှေ့နေ ရီစီ လောဆန်ကတော့ အသက် အများကြီး ပိုငယ်ပုံ ရသည်။ ပြီးတော့ အလွန် စိတ်မရှည်ပုံလည်း ရသည်။

ဂျင်မ်သည် ရီစီ လောဆန်ကို ယခင်က မတွေ့ဖူးသေးချေ။ ယခု စတွေ့သည်နှင့် တစ်ပြိုင်နက် မြင်မြင်ချင်း အမြင် ကတ်သွားသည်။ လောဆန်၏ အမူအရာမှာ သူ့အမူသည်ကိုလည်း လေးလေးစားစား ရှိပုံ မပေါ်သည့် အပြင် သာမန် ရေနံတွင်းတူးသမား၊ ပြည့်တန်ဆာ ဂေဟာ ပိုင်ရှင်နှင့် မြို့ပေါ်က ဂျူး

စသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံနေရသည်ကို ပို၍ပင် မနှစ်မြို့ပုံ ရသည်။ လော ဆန်သည် ဖဲသမား စကားနှင့် ပြောရသော် အောက်ဖဲကို ဆွဲမည့် လူစားမျိုး ဟု နှော့သံကတ် စိတ်ထဲက သရိုးသရီ ထင်နေမိသည်။

ရှေ့နေ နှစ်ယောက်သည် မြေငှား စာချုပ် မိတ္တူများကို ဝေငှပေးရင်း တစ်ပိုဒ်ချင်းကို လေ့လာနေကြသည်။ ထိုစာချုပ်သည် လာမည့် နှစ်ရက် အကြာ ဇွန်လ ၁၆ ရက်နေ့က စ၍ အတည်ဖြစ်မည် ဖြစ်ပြီး ရက်ပေါင်း ခြောက်ဆယ် အတွင်း ရေနံ ရှာဖွေတွေ့ရှိပါက အစုစပ် ရှယ်ယာ သုံးယောက်သည် ထိုမြေကို ထုံးစံအတိုင်း ဆက်လက် ငှားရမ်းခွင့် ရရှိမည် ဖြစ်သည့် အပြင် ရေနံတွင်းများ ကိုလည်း နောက်ထပ် တူးဖော်ခွင့် ရှိသည်။ ဂျော့ ပီဗိုင်းသည် ထွက်ရှိသမျှ သော ရေနံ တန်ဖိုး စုစုပေါင်း၏ ရှစ်ပုံ တစ်ပုံကို ခိုင်ကြေး အဖြစ် ရရှိမည် ဖြစ်သည်ဟု ထိုမြေငှား စာချုပ်တွင် ဖော်ပြထားသည်။

လောဆန်က ထပ် သတိပေးသည်။

‘ရေနံ မတွေ့ခဲ့လို့ ရှိရင် မြေငှားတဲ့ ပုဂ္ဂိုလ်တွေဟာ ရေနံ ရှာဖွေတဲ့ အလုပ်ကို ရပ်ဆိုင်းပစ်ရမယ် ဆိုတာ သတိပြုကြစေချင်ပါတယ်။ ဒီမြေငှားတွေ ဟာ မြေပေါ်မှာ ရှိနေတဲ့ ပစ္စည်း ပစ္စယတွေကို ရွှေပေးရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်တော့ မစ္စတာ ပီဗိုင်းက အဲဒီ ပစ္စည်းတွေကို လက်ရှိ နေရာမှာတင် ရောင်းခွင့် ပေးပါလိမ့်မယ်’

ရီစီ လောဆန်၏ လေသံမှာ အနည်းငယ် မြင့်တက်သွားကြောင်း နှော့သံ ကတ်က သတိပြုလိုက်မိသည်။ အချောင်သမားတွေရဲ့ အမူအကျင့်ကတော့ စ ပေါ်လာပြီဟု တွေးလိုက်သည်။ ‘ငါဟာ ရေနံကို တကယ် မတူးနိုင်သေးဘဲ အစအနလောက်ကိုသာ ရှာတွေ့တန် ကောင်းရဲ့လို့ လောဆန်က မျှော်လင့်ထား ပုံ ရတယ်။ အဲဒီ နောက်တော့ သူ အခု ကိုယ်စားပြုပြီး ဆောင်ရွက် ပေးနေတဲ့ လူက အလကားလိုလို ဈေးနှင့် တို့ ပစ္စည်းတွေကို ဝယ်ပြီး ဆက်တူးလိမ့်မယ်။ ဒီခွေးမသားတွေ စိတ်ပျက်သွားရစေမယ်။ ကျောက်ခဲတွေကို ပါးစပ်နှင့်ပဲ ဝါးပြီး အပေါက် ဖောက်ချင် ဖောက်ရပေစေတော့၊ ငါ အဲဒီတွင်းကို မပြီးပြီးအောင် တူးမယ်’

နောက်ဆုံးတွင် လက်မှတ် ရေးထိုးပွဲ အခမ်းအနားမှာ ပြီးစီးသွားသည်။

ဂျော့ ပီဗိုင်းက မတ်တတ် ရပ်လိုက်၏။

သူက မေးလိုက်သည်။

‘ကျုပ်က ပိုက်ဆံကို ဘယ်တော့ ရမှာလဲ’

ဟင်နရီ ကင်ဒေါလ်က ချက်လက်မှတ် တစ်စောင်ကို ထုတ်ပေးရင်း ပြောလိုက်သည်။

‘အခုပဲ ရမှာပါ မစ္စတာ ပီဗိုင်း’

ပီဗိုင်းက လောဆန်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း

‘ကျုပ်တို့ ငွေသားပဲ ရရမယ်လို့ ကိတ်က ပြောထားတယ် မဟုတ်လား’ ကင်ဒေါလ်က ပြန်ဖြေသည်။

‘ဒါကလည်း ဘဏ်က ချက်လက်မှတ်ပါ။ ငွေသား ရသလိုပါပဲဗျာ’

ပီဗိုင်းနှင့် လောဆန်တို့သည် ချက်ချင်း ပြန်ထွက်သွားကြသည်။ သူတို့ ပြန်သွားကြသောအခါ နှော့သံကတ်က မျက်မှောင် ကုတ်လိုက်သည်။

‘ကျုပ်တို့ ငွေသားပဲ ရရမယ်လို့ ကိတ်က ပြောထားတယ် မဟုတ်လား’ သူက ဂျော့ ပီဗိုင်း၏ လေသံ အတိုင်း တု၍ ပြောလိုက်သည်။

‘ကိတ် ဆိုတာက ဘယ်သူလဲ၊ သူက ဒီကိစ္စနှင့် ဘယ်လို ဘယ်ပုံ ပတ်သက် နေလို့တဲ့’

အော် ရှယ်လက်တာကတော့ စိတ်ပျက်သွားပုံ ရသည်။

‘အဲဒီလို နာမည်မျိုးနှင့် ငါ သိတဲ့ လူကတော့ အဲဗရက် ကိတ်ပဲ၊ သူက မြေငှားတဲ့ ကိစ္စမှာ လိုက်ရှုပ်နေတဲ့လူ၊ ဒီမြို့ကို တစ်ခါ တစ်ခါကျရင် ရောက်ရောက် လာတတ်တယ်’

ဟင်နရီ ကင်ဒေါလ်က ပြောလိုက်သည်။

‘အဲဒီ ကိတ် ဆိုတဲ့ လူဟာ စတော့ ရှယ်ယာတွေကို ညှာရောင်းတဲ့ ကိစ္စမှာ ပါခဲ့ဖူးတယ်၊ သူက ပီဗိုင်းကို သိတယ် ဆိုတာ ကျုပ် မသိဘူး၊ အဲဒီလူသာ ဆိုရင်...’

ပြဿနာ အသစ်ကို လောလောဆယ်ဆယ်မှာတော့ မေ့ထား ရလိမ့်ဦးမည်။

‘အစစ အရာရာ အတွက် ကျေးဇူးတင်ပါတယ် ဂျင်မီ’

သူက ရှယ်လက်တာဘက်သို့ လှည့်လိုက်၏။

‘အော်၊ ခင်ဗျားနှင့် ကျုပ် မနက်ကျရင် တွေ့မယ်၊ ကျုပ်နှင့် ဗာနာ ပြန်လိုက်ဦးမယ်’

‘နေဦး ဂျင်မီ’

ဗာနာက ပြောလိုက်ခြင်း ဖြစ်သည်။ ဗာနာသည် မှန်တင်ခုံဆီသို့ သွား၍ အံဆွဲ တစ်ခုကို ဆွဲဖွင့်လိုက်ပြီး စက္ကူဘူးကလေးကို ယူပေးလိုက်သည်။ ထိုဘူးပေါ်တွင် အိုကလာဟိုးမား စိန်ရွှေ ရတနာဆိုင်၏ အမှတ်တံဆိပ် ရိုက်နှိပ်ထားသည်။

‘ဒါကတော့ ကံကောင်းစေမယ့် အဆောင်ကလေး တစ်ခုပါ’

ဗာနာက ‘အချစ် များစွာနှင့်’ ဟု ပြောလိုက်မိတော့ မလိုလို ဖြစ်ပြီးမှ ‘... မျှော်လင့်ချက်ပေါင်း များစွာနှင့်ပေါ့ရှင်’

ဂျင်မိက ဘူးကလေးကို ဖွင့်လိုက်သည်။ အပြာရောင် ကတ္တီပါ နောက်ခံပေါ်တွင် ခပ်ငယ်ငယ် ပြောင်ပြောင်လက်လက် ပစ္စည်းကလေး တစ်ခု ရှိနေသည်။ သူက ကြီးမားသော လက်ချောင်းကြီး နှစ်ချောင်းနှင့် ထိုပစ္စည်းကလေးကို နှိုက်ယူလိုက်ရာ ရေနံများ ပန်းထွက်နေသော ရေနံ တွင်းတူးစင်ကလေးနှင့် တူအောင် ပြုလုပ်ထားကြောင်း တွေ့လိုက်ရသည်။ ရေနံ တွင်းတူးစင်မှ မျှော်စင်နှင့် ခြေနှင်းစင်ကို ရွှေနှင့် ပြုလုပ်ထားသော တရုတ် ဆီးသီးပုံ မဟူရာ ကလေး တစ်လုံး ရှိနေသည်။

‘ရှင့် နာရီကြီး အတွက် ချစ်စရာ ပစ္စည်းကလေး တစ်ခုပေါ့ရှင်’

နော့သ်ကတ် တစ်ယောက် အကြီးအကျယ် သဘောကျသွားသည်ကို တွေ့ရသောကြောင့် ဗာနာက ပြုံးပြုံးကလေး ပြောလိုက်သည်။

နော့သ်ကတ်က ဗာနာကို ပွေ့ဖက်လိုက်သည်။ ပထမပိုင်းတွင် ညင်ညင်သာသာနှင့် မြတ်မြတ်နိုးနိုး နမ်းနေရာမှ တဖြည်းဖြည်းနှင့် အငမ်းမရ ဖြစ်လာသည်။ ဗာနာက နော့သ်ကတ်ကို ခုတင်ပေါ်သို့ တွန်းလှဲလိုက်၏။

နာရီပေါင်း များစွာ ကြာသွားသည်။

သူတို့ နှစ်ဦးစလုံး တစ်ရေးတစ်မော အိပ်နေကြသည်။ သိပ် အကြာကြီးတော့ မဟုတ်။ အောက်ထပ်မှ စီလီယာသည် တစ်ခုခုကို လွှတ်ကျသွားသောကြောင့် ကျယ်ကျယ်လောင်လောင် ကွဲသံ ရှသံများ ထွက်ပေါ်လာသည်။ ထိုအသံကြောင့် ဗာနာ နိုးလာသလို ဗာနာ လှုပ်ရှားလိုက်သောကြောင့် နော့သ်ကတ်လည်း နိုးသွားသည်။ ဂျင်မိက ဗာနာ၏ လည်ပင်းကို မွှေးမွှေးပေးလိုက်သည်။

‘ရှင် တခြား မိန်းကလေးတွေနှင့် ပျော်မနေဘူး ဆိုတာလောက်ကိုတော့ ကျွန်မ သိပါတယ်’

‘အမယ် မင်းက ငါ့ကို စောင့်ကြည့် ခိုင်းထားတယ်ပေါ့လေ’

‘ဟုတ်တာပေါ့၊ ကျွန်မက ရှင့်ဆီမှာ ရှိတဲ့ ဂါလန်ကို အတိအကျ သိနေ တာကိုး’

ဂျင်မိက ရယ်လိုက်သည်။ သူတို့ နှစ်ဦး အကြားတွင် ရှိသည့် ကျေးဇူး တင်စရာ ကောင်းလှသော ဆက်ဆံမှု အနေအထားကို ဗာနာ၏ အမူအရာက ထပ်ဆင့် ထောက်ခံလိုက်ခြင်းပင်တည်း။ ဗာနာက သူ့ အပေါ်တွင် တစ်ဦးတည်း မှုပိုင် လုပ်လိုမှု အလျှင်း မပါဘဲ လွတ်လပ်ခွင့် ပေးထားသောကြောင့်ပင်တည်း။

နောက်တစ်နေ့ နံနက် ခုနစ်နာရီ ထိုးပြီးကာစတွင် ဂျင်မိ ရောက်ရှိသွားသော အခါ အော်သည် စိတ်တိုနေပုံ ရသည်။ သူတို့ နှစ်ယောက် ကော်ဖီ အတူတူ သောက်ကြသည်။

အော်က ပြောလိုက်သည်။

‘မနေ့က တစ်ညနေလုံး ငါ့ ဟိုမေး ဒီမေး လျှောက်လုပ်နေခဲ့တယ်’

‘အဖြေကော ရရဲ့လား’

‘ငါ ကြားချင်တဲ့ အဖြေတော့ တစ်ခုမှ မဟုတ်ဘူး၊ ရီစီ လောဆန်နှင့် အဲ ဗရက် ကိတ် ဆိုတာက ဒီလိုကွ’

အော်က လက်နှစ်ချောင်းကို ပူးပြုလိုက်သည်။

‘ဒီနှစ်ယောက် ပေါင်းမိတာကတော့ သိပ်မကောင်းဘူး’

အော်က ကော်ဖီကို သုန်သုန်မှုန်မှုန် အမူအရာနှင့် သောက်နေသည်။

‘ကိတ်က တက်ဆက် နယ်သား၊ သူက ကုမ္ပဏီကြီး တစ်ခုနှင့် လက်ဝါး ချင်း ရိုက်ထားပုံ ရတယ်’

‘သိပ် သေချာတာပေါ့ဗျာ’

ဂျင်မိက သိပ်ဂရုမစိုက်ဟန်နှင့် ဖြေလိုက်သည်။

မြေငှားသည့် ကိစ္စများတွင် ဝင်ရုပ်တတ်သူ လူလိမ် လူကောက်များသည် နည်းမျိုးစုံနှင့် လှုပ်ရှားလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် သူတို့သည် ကိုယ့် အကျိုး စီးပွား သက်သက် အတွက် လှုပ်ရှား တတ်ကြသည်။ ရေနံ တူးဖော် ခွင့် မြေငှား စာချုပ်ကို အလကားလိုလိုနှင့် ရအောင် အကြံအဖန် လုပ်ယူကြ ပြီး လိမ်ရလွယ်သော ပုဂ္ဂိုလ်များကို မတန်မဆ ဈေးနှင့် ပြန်ရောင်းစားလေ့ ရှိသည်။ တစ်ခါတစ်ရံတွင်မူ လုပ်ငန်းငယ် ပိုင်ရှင်ကလေးများ၏ လုပ်ကွက် များကို ဝါးမျိုလိုသော ရေနံ ကုမ္ပဏီကြီးများနှင့် စည်းရုံးမှု အင်အား ကောင်း

mgyoe.com

သော မြေ လိုက်လံ ငှားရမ်းသည့် အဖွဲ့အစည်းကြီးများ၏ နာမည် မခံသော ကိုယ်စားလှယ်များ အဖြစ် လှုပ်ရှားတတ်ကြသည်။

ဂျင်မိက စီးကရက် တစ်လိပ် လိပ်ရင်း ပြောလိုက်သည်။

‘ဒီမှာ အော်၊ ကျုပ်တို့ကလည်း ဒီလုပ်ငန်းမှာ သူငယ်နှစ်စားကလေးတွေ မဟုတ်ပါဘူးဗျာ၊ ရေနံကို လိုက်ရှာပြီ ဆိုတာနှင့် သူခိုး ဓားပြတွေက တော့ ခွေးသေကောင် လင်းတ ဆွဲသလို ဝိုင်းလာကြတော့မှာပေါ့’

‘ကိတ်လို လူစားမျိုးနှင့် ဆိုရင်တော့ ငါတို့ တကယ့် ပြဿနာတွေနှင့် ရင်ဆိုင်ကြရတော့မှာကွ’

အမြဲတမ်း သွက်နေသော အော်၏ မျက်နှာသည် ယခုအချိန်တွင် ပို၍ ညှိုးချုံးသွားပုံ ရသည်။ မြေငှားခွင့်ကို အတင်း အဓမ္မနည်းဖြင့် လုယူတတ်သူ များသည် ဘယ်သူသေသေ ငတေ မာရင် ပြီးရော ဆိုသည့် လူစားမျိုး ဖြစ်ကြောင်း သူ သိသောကြောင့် ဖြစ်သည်။ နောသံကတ်က ပြုံးလိုက်သည်။

‘စိတ်မပူစမ်းပါနှင့်ဗျာ၊ ကျုပ်တို့ကို ချဖို့ လာတဲ့ လူတွေဟာ ကျုပ်တို့ တကယ် တူးတဲ့ အချိန်ထိတော့ စောင့်ကြည့်မှာပါ။ လောလောဆယ် ကျုပ်တို့ အတွက် အရေးအကြီးဆုံး ပြဿနာက တွင်းစတူးနိုင်ဖို့ပဲ၊ အချိန်က သိပ် အရေးကြီးတယ်ဗျ’

ရှယ်လက်တာသည် သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် လုပ်ငန်းဘက်သို့ ပြန်စိတ်လည်သွားသည်။ သူက ပြောလိုက်သည်။

‘နက်ဖြန်ခါကျရင် ပစ္စည်းတွေကို စပို့ပေးဖို့ အဆင်သင့် ဖြစ်ပြီ၊ အလုပ်သမားတွေကိုတောင် ငှားထားပြီးပြီ၊ မင်းကကော တွင်းတူး အဖွဲ့ကို ငှားပြီး ပလား’

ဂျင်မိက ခေါင်းညိတ်သည်။

‘အရင်က ကျုပ်နှင့် အတူတူ လုပ်ဖူးတဲ့ လူတွေကိုပဲ ငှားထားတယ်၊ ဒီလူတွေက အကြမ်းပတမ်း ခံနိုင်ရည် ရှိတယ်၊ သူတို့ကိုတော့ ကျုပ်က ယုံတယ်’

ဂျင်မိသည် လုပ်ငန်း စတင်ရန် လိုအပ်မည့် ပစ္စည်း စာရင်းကို ပြုစုရင်း နေ့ခင်းပိုင်းနှင့် ညနေပိုင်း အထိ အော်၏ စတိုးဆိုင်၌ ရှိနေသည်။ ရေနံတွင်းတူးသည့် ပစ္စည်းများကို ရောင်းချသည့် စတိုးဆိုင်များတွင် ထားလေ့ ထားထ မရှိသော ပစ္စည်း စာရင်းကိုမူ ချန်ထားခဲ့သည်။ ၎င်းအပြင် အဆိုပါ ပစ္စည်းမျိုး လိုအပ်လာလိမ့်မည်ဟု သူ ထင်ကြောင်း အော် တစ်ယောက် မသိစေချင်သောကြောင့်ပင်။

mgyoe.com

သူက ဗာနာထံ ပြန်အလာ လမ်းတွင် စီဒါဟီးလ် ရိပ်သာ လမ်းပေါ်ရှိ လိုဂန် ကုန်မာပစ္စည်း အရောင်းဆိုင်သို့ ဝင်ရောက်ပြီး ဆယ့်နှစ်ဂိတ် နှစ်လုံး ပြူး နှစ်လက်၊ ဒသမ လေးဆယ့်ငါး ဘို့တ် ခြောက်လုံးပြူး တစ်လက်နှင့် သေနတ် တစ်လက်စီ အတွက် ကျည်ဆန် တစ်ဘူးစီ ဝယ်လိုက်သည်။ အတွေ့ အကြုံ ရင့်ကျက်နေပြီ ဖြစ်သော နော့သံကတ်က ပြဿနာ ဖြစ်အောင် သေချာ ပေါက် လုပ်နည်းမှာ သူ မာလျှင် ကိုယ်က သံချောင်း ဆိုသည့် နည်းအတိုင်း လိုက်နာရန် ဖြစ်ကြောင်း ကောင်းကောင်း သဘော ပေါက်ထားသူ ဖြစ်သည်။

စီဒါဟီးလ် ရိပ်သာလမ်း၏ ဟိုဘက်ခြမ်း လိုဂန် ကုန်မာပစ္စည်း အရောင်းဆိုင် နှင့် ဓားလွယ်ခုတ်လောက်တွင် ရှိသော ရီစီ လောဆန်၏ ရုံးခန်းမှာ ထိုအချိန် အထိ မီးလင်းလျက် ရှိသည်။

ရီစီ လောဆန်က ခြေထောက် နှစ်ချောင်းကို စားပွဲပေါ်တွင် ထားသည်။ ကိတ် တစ်ယောက် တက်ဆက်သို့ သွားနေစဉ် ဖြစ်ပေါ်ခဲ့သော နောက်ဆုံး အခြေအနေများကို ပြန်ပြောပြနေခြင်း ဖြစ်သည်။

လောဆန်က သူ့စကားကို နိဂုံးချုပ်လိုက်၏။  
‘သူတို့ မနေ့ကပဲ လက်မှတ် ထိုးပြီးသွားကြပြီ’  
ကုပ်တိုတိုနှင့် ဝဖိုင်ဖိုင် အဲဗရက် ကိတ်သည် သားရေ ဆိုဖာကြီးပေါ်၌ စန့်စန့်ကြီး ထိုင်နေသည်။

‘ခင်ဗျား ခုချိန်ထိ ဘာတွေ လုပ်ပြီးသွားပလဲ’  
‘စုစုပေါင်း ဧက နှစ်ထောင်လောက် အတွက် မြေငှား စာချုပ် ဆယ့်ခုနစ်ခု ချုပ်ဆိုပြီးပြီ’  
ကိတ်က ပြောလိုက်သည်။

‘ဒါဆိုရင် ကျုပ်တို့ မြက်မြက်ကလေး ရဦးမှာပဲ’  
သူတို့ အကြံအစည်မှာ ရေနံမြေတွင် ဘယ်တော့မှ ခေတ် မမှိန်သော တရားဝင် ကလိမ်ကျနည်း တစ်မျိုး ဖြစ်သည်။ ဂျော့ ပီဗိုင်း၏ မြေပေါ်တွင် တစ်ယောက်ယောက်က ရေနံ တူးကြည့်ချင်သည် ဆိုသော သတင်းကို ရလိုက် သည်နှင့် တစ်ပြိုင်နက် စားပေါက် တစ်ခုတော့ တွေ့ပြန်ပြီဟု ကိတ်က နား လည်လိုက်သည်။ သူက ပီဗိုင်းကို လိုက်ရှာပြီး မိတ်ဆွေ ဖွဲ့ရင်း ရက်ပေါင်း ခြောက်ဆယ်သာ ကြာမည့် မြေငှား စာချုပ်ကို ချုပ်ဆိုရန်နှင့် ရီစီ လောဆန်

mgyoe.com

ကို ရှေ့နေ အဖြစ် ငှားဖို့ တိုက်တွန်းခဲ့သည်။ ကိတ်သည် လိုဂန်တွင် အမြဲ တစေ မနေနိုင်သောကြောင့် ဤ ကိစ္စ အတွက် ရီစီ လောဆန်ကိုသာ လွှဲထား ခဲ့ရသည်။

ပီဗိုင်း၏ လယ်မြေ ပတ်ပတ်လည်တွင် ရှိသော လယ်မြေများကို အခြား အခြားသော ရေနံ ကုမ္ပဏီများက စမ်းသပ် တူးဖော်ခဲ့ကြပြီး ဖြစ်သည့် အပြင် ရေနံ မရှိဟု မှတ်ချက် ချခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများက မြေငှား စာချုပ်များကို ပြန်လည် အပ်နှံခဲ့ကြပြီးလည်း ဖြစ်သည်။ ယခု အချိန်တွင် အဆိုပါ မြေများနှင့် ပတ်သက်သည့် အကျိုး ခံစားခွင့် မှန်သမျှသည် စိတ်ပျက် လက်ပျက် ဖြစ်နေကြသော လယ်သမားကြီးများနှင့်သာ သက်ဆိုင်တော့သည်။ ရေနံ ကုမ္ပဏီများကလည်း နောက်ထပ် စိတ်ဝင်စားမှု မရှိကြတော့ချေ။ နော့သ် ကတ်လို အင်မတန် စိတ်အား ထက်သန်သော ပုဂ္ဂိုလ် တစ်ဦးဦးက တစ်နေ ရာရာတွင် ရေနံ တူးဖော်ရန် ထပ်မံ ကြိုးစားမှု ရှိလာသည့် အခါကျမှသာ ထပ်မံ ကံစမ်းလိုသူများ ပေါ်ပေါက်လာမည် ဖြစ်သည်။ အဆိုပါ အနေအထား မျိုးတွင် ကံစမ်းမည့် ပုဂ္ဂိုလ်များသည် မြေပိုင်ရှင်များအား မြေငှားခ တစ်ဒေါ် လာနှင့် ရေနံ တွေ့ရှိပါက ခိုင်နှုန်း ပေးမည် ဆိုသော စာချုပ်မျိုးကိုသာ ချုပ် ဆိုလေ့ ရှိသည်။ သူတို့က မြေငှားခ အဖြစ် တစ်ဒေါ်လာကိုသာ စတီ အဖြစ် ပေး၍ ငှားရမ်းလေ့ ရှိသည်။ သူတို့က ရေနံ ထွက် မထွက် တူးကြည့်ပါမည် ဆိုသော အာမခံချက်မျိုး မပေးကြသော်လည်း ရေနံ ထွက်လာပါက ခိုင်ကြေး အဖြစ် မည်ရွှေ့ မည်မျှ ပေးပါမည် ဆိုသော စာချုပ်မျိုးပင်တည်း။

ပီဗိုင်းက သူ့အား ရှေ့နေ အဖြစ် ငှားရမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ရီစီ လောဆန်သည် ဂျင်မ် နော့သ်ကတ်တို့ အုပ်စုနှင့် ဆွေးနွေး ညှိနှိုင်းပွဲကို အချိန် ဆွဲထားလိုက်သည်။

သူက မြေငှားခ တစ်ဒေါ်လာကို ရယူပြီး ရေနံ သူဌေး ဖြစ်ချင်နေကြ သေးသော လယ်သမားကြီး ဆယ့်ခုနစ်ဦးနှင့် တက်ဆက်မှ လန်ကြူတ် ဆင်ဒီ ကိတ်ကြီး တစ်ခု၏ ကိုယ်စားလှယ် အဖြစ် ဆွေးနွေးခွင့် ရသည် အထိ အချိန် ဆွဲထားလိုက်သည်။

ကိတ်နှင့် လောဆန်သည် ရေနံ ထွက် မထွက် စမ်းသပ် တူးဖော်လိုစိတ် ရှိသူများ မဟုတ်ကြချေ။ သူတို့က လေထဲတွင် တိုက်အိမ် ဆောက်လိုသူများ သာ ဖြစ်သည်။ ပီဗိုင်း၏ မြေပေါ်တွင် ရေနံတွင်း ပြန်တူးနေပြီ ဆိုသော သတင်းသည် ချက်ချင်း ပျံ့နှံ့သွားဖွယ် ရှိပြီး ရေနံ ရောဂါ ပြန်ထလာအောင်

လှုံ့ဆော် ပေးပေလိမ့်မည်။ ယုံလွယ်သော ရိုးရိုးအအ ပုဂ္ဂိုလ်များက ပီပိုင်းလယ်မြေ၏ ပတ်ဝန်းကျင်တွင် ရှိသော လယ်မြေများကို အလှအယက် ပြန်ဝယ်ကြတော့မည် ဖြစ်သဖြင့် မတန်တဆ ဈေးတက်သွားဖွယ် ရှိသည်။ နောက်ဆုံးတွင်မူ အစုရှယ်ယာ ဝယ်သူများနှင့် မြေပိုင်ရှင်များသာ အညှာ အနှပ် ခံကြရမည် ဖြစ်သည်။ ကိတ်နှင့် လောဆန်ကတော့ တနင့်တပိုးကြီး အမြတ် ထွက်သွားကြမည်မှာ သေချာသည်။

တစ်ခါ နှော့သံကတ်၏ ရေနံ ရှိရမည် ဆိုသော အတွေးကလည်း မှန်ကောင်း မှန်ဖွယ်ရာ ရှိသည်။ ထို့ကြောင့် ရျော့ ပီပိုင်းအား သာမန် မြေငှား စာချုပ်မျိုးကို မချုပ်ဖို့ ကိတ်နှင့် လောဆန်က တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။ ရက်ပေါင်း ခြောက်ဆယ် ဆိုသော ကန့်သတ်ချက်က နှော့သံကတ်တို့ အုပ်စုကို အကျပ်အတည်း တွေ့စေလိမ့်မည်။ ရေနံတွင်း တူးနေစဉ် ရေနံ ရှိနိုင်ကြောင်း အထောက်အထားများ တွေ့လာမည် ဆိုပါက နည်းပရိယာယ် မျိုးစုံ သုံး၍ ရေနံတွင်းကို အချိန်မီ လက်စ မသတ်နိုင်အောင် နှောင့်ယှက် ဟန့်တားရမည် ဖြစ်သည်။ ထို့နောက် ကိတ်နှင့် လောဆန်က အဆိုပါ မြေကို ဆက်လက် ငှားရမ်းပြီး ရေနံ ထွက်သော တွင်းများကို ထပ်တူးမည်။ ပဏာမ ရေနံ ရှာဖွေရေး လုပ်ငန်း အတွက် တစ်ပြား တစ်ချပ်မှ အကုန်အကျ ခံစရာ မလိုသောကြောင့် ပို၍ပင် အမြတ် ရနိုင်စရာ ရှိသည်။ ဒါဆိုရင် မှားစရာ တစ်ကွက်မှ မရှိတော့ဘူးဟု အဲဗရက် ကိတ်က ပီတိ ဖြစ်နေသည်။

ကိတ်က လောဆန်ကို ပြောလိုက်သည်။

‘မကြာခင် ပီပိုင်း မြေပေါ်မှာ ရေနံ တွင်းတူးစင် တစ်ခု ပေါ်လာတော့မယ်၊ တောသား လူအတွေ့ကလည်း ခင်ဗျားက တစ်ဒေါ်လာ၊ တစ်ဒေါ်လာနှင့် လိုက်ဝယ်ထားတဲ့ မြေတွေ အတွက် အစုရှယ်ယာတွေကို အတင်း အဓမ္မ တိုးတောင်း ဝယ်ကြလိမ့်မယ်’

သူက ကိုယ် အနေအထားကို ပြောင်းရွှေ့ရင်း ထထိုင်လိုက်သည်။

‘ကဲ ကျုပ်တို့ လေပန်းတာ နည်းနည်း များသွားပြီ၊ အရက်နှင့် အမျိုးသမီး သွားရှာရအောင်’

လောဆန်က ဖြေလိုက်သည်။

‘အဲဒါ ကျုပ် ထောက်ခံတယ်၊ ဗာနာ ဖလက်ချာဆီ သွားရရင် မကောင်းပေဘူးလား’

‘အဲဒီကို မသွားဘူး၊ အလကား ရရင်တောင် မသွားဘူး’

mgyoe.com

‘ဘာဖြစ်လို့လဲဗျ’

ရီစီ လောဆန်က တအံ့တဩနှင့် မေးလိုက်သည်။

‘ဘာဖြစ်ရမလဲ၊ ငါကကို မသွားချင်လို့ပေါ့ကွ’

တစ်ညတွင် ခပ်ငယ်ငယ် ရေနံတွင်းတူးသမား တစ်ယောက်က ဗာနာ ဖလက်ချာ၏ ဂေဟာ၌ သူ့အား မေ့မြောသွားအောင် တွယ်ထည့်လိုက်သည်ကို လောဆန် မသိသေးဘူး ဆိုရင် ပိုတောင် ကောင်းသည်။

ထိုအဖြစ်အပျက်ကလေးက သူ့ကို ယခု အထိ တန့်န့် ဖြစ်နေစေသည်။

ဗာနာ အကြောင်း စကား စပ်မိလာသဖြင့် လောဆန်ကလည်း သူ့ အတွေးကို နှုတ်က ဖွင့်ပြောမိလျက်သား ဖြစ်သွားသည်။ သူက ရှုံ့ရှုံ့မဲ့မဲ့နှင့်

‘တော်တော်ကို ထူးဆန်းတဲ့ အတွဲပဲ၊ ပြည့်တန်ဆာမရယ်၊ ဂျူးရယ်၊ နော့သံကတ်ရယ် သုံးယောက်စလုံး မနေ့က လက်မှတ် ထိုးဖို့ လာကြတယ်၊ အေးလေ သူက ပြည့်တန်ဆာမနှင့် အတူတူ နေတယ် ဆိုတော့’

ကိတ်က ဝင်မေးလိုက်သည်။

‘ဘယ်သူက နေတာလဲ’

‘နော့သံကတ်ပေါ့၊ ဘယ်လိုက စပြီး အတူတူ နေဖြစ်သွားတယ် ဆိုတာ ခင်ဗျား ကြားဖူးသလား’

ကိတ်က မကြားမိကြောင်း ပြန်ပြောလိုက်သဖြင့် လောဆန်က ရယ်လိုက်သည်။

‘ကြားရပုံကတော့ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်တုန်းက ဗာနာ ဂေဟာကို နော့သံကတ် ရောက်လာတယ်၊ သူက ဗာနာကို အတင်း အဓမ္မ အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့ အမူးသမား တစ်ယောက်ကို ဆော်ထည့်လိုက်တာ’

‘ခဏ နေဦး၊ ဒီ နော့သံကတ် ဆိုတဲ့ ငတိကို ငါ တစ်ခါမှ မတွေ့ဖူးဘူး၊ သူက ဘယ်လို ပုံစံလဲ’

‘သူက လူထွားကြီး၊ အရပ် ခြောက်ပေကျော်လောက် ရှိတယ်၊ ဆံပင် နက်နက်၊ မျက်လုံးက မီးခိုးရောင်နှင့်’

‘နှာခေါင်းကလည်း တစ်ခါတုန်းက အထိုးခံထားရလို့ ကျိုးနေတဲ့ ပုံစံမျိုး နှင့် မဟုတ်လား’

လောဆန်က ခေါင်းညိတ်သည်။

‘ဟုတ်တယ် သူပဲ၊ ဒါဆိုရင် ခင်ဗျားက သူ့ကို သိတာပေါ့’

ကိတ်က ညာပြောလိုက်သည်။

‘ဟင့်အင်း လူချင်း မသိပါဘူး၊ တစ်နေရာရာမှာ တွေ့ဖူးရုံတင်ပါ’  
 လောကကြီးမှာ ဖြစ်ပုံ ပျက်ပုံတွေကတော့ ရယ်စရာ ကောင်းသား။ နေ့သံ  
 ကတ်ဆိုတာ ဒီခွေးမသားပဲ။ ဒါဆိုရင် ဒီငတိကို လှလှကြီး ရန်ကြွေး ဆပ်နိုင်  
 လေပြီ။

ကိတ်က မတ်တတ် ရပ်လိုက်၏။

‘လာပါကွာ၊ ဒီမြို့မှာ ဗာနာ ဖလက်ချာ နေရာ အပြင် တခြား ပြည့်တန်  
 ဆာ အိမ်တွေလည်း ရှိပါသေးတယ်’

သူ့ မျက်လုံးများ တောက်တောက်ပြောင်ပြောင် ဖြစ်လာသည်။ သူက  
 နေ့သံကတ်နှင့် ဘယ်လို စာရင်း ရှင်းရမည် ဆိုတာ လေးလေးနက်နက် တွေး  
 နေသည်။ ပြီးတော့လည်း ဗာနာ ဖလက်ချာနှင့် ဆက်ရှင်းရပေဦးမည်။

အော့ဆော့ချ် ဒေသ၏ အရှေ့တောင် ထောင့်စွန်းနားတွင် ရှိသော ဂျော့ ပီဗိုင်း  
 ၏ ယာမြေသို့ သွားရာလမ်းမှာ သွား၍ ရသည် ဆိုရုံမျှသာ ရှိသည်။ ဂျင်မ်  
 နော့သ်ကတ်နှင့် သူ့လူများနှင့် လှည်းနှင့် အပြည့် တင်လာသော ပစ္စည်း ပစ္စယ  
 များသည် ထိုယာမြေသို့ ၁၉၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ နံနက် လင်းအား  
 ကြီးတွင် ရောက်ရှိလာကြသည်။

သူတို့သည် ချက်ချင်း လက်ငင်း ဆိုသလို အလုပ် စလုပ်ကြရာ ဆယ့်နှစ်  
 ရက် အကြာတွင် အတော် ခပ်များများကို ဆောင်ရွက် ပြီးစီးသည့် အဆင့်သို့  
 ရောက်ရှိသွားသည်။

ယာမြေသို့ လာရာလမ်းကို မြေညှိခြင်း၊ ရေ ရရှိရေး အတွက် စမ်းချောင်း  
 ကလေး တစ်ခုကို ရှင်းလင်းခြင်းနှင့် စခန်းချ နေထိုင်ရန် နေအိမ်၊ ထမင်း  
 ချက်သည့် တဲနှင့် ပစ္စည်းပစ္စယများ ထားသိုရန် ဂိုထောင် စသည်တို့ကို ထင်း  
 ရှူးသား ပျဉ်ပြားများနှင့် ဆောက်လုပ်နိုင်ခဲ့သည်။ တွင်းတူးရန်၊ ရေစုပ်ရန်နှင့်  
 လေးလေးပင်ပင် ပစ္စည်းများကို သယ်မရန် ရေနွေးငွေ့သုံး အင်ဂျင်စက် တစ်  
 လုံး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် ဂျင်နရေတာ တစ်လုံးနှင့် အခြား  
 စက်ကိရိယာများကို တပ်ဆင်နိုင်ခဲ့ပြီး အသုံးပြုနိုင်သည့် အဆင့်သို့ပင် ရောက်ရှိ  
 နေလေပြီ။

ဂျင်မ် တူးဖော်လိုသည့် နေရာ အပေါ်တည့်တည့်တွင် သစ်သားတိုင် လေး  
 တိုင်ကို အောက်ခြေမှ ထိပ်ဆုံး အထိ ကြက်ခြေခတ် သဏ္ဍာန် ယက်မများနှင့်  
 တောက်လျှောက် ထိန်းချုပ် ထားသော ရှစ်ဆယ့်နှစ်ပေ မြင့်သည့် အရိုးပြိုင်းပြိုင်း  
 ပိရမစ် သဏ္ဍာန် ရေနံ တွင်းတူးစင် တစ်ခုကို ဆောက်လုပ် ပြီးစီးသွားလေပြီ။

ဇွန် ၂၈ ရက်နေ့ အရုဏ်ဦးတွင် ရေနံတွင်းကို စတင် တူးဖော်ရန် အဆင်  
 သင့် ဖြစ်လေပြီ။ ဂျင်မ်သည် နံနက်စာကို ပလုတ်ပလောင်း စားလိုက်ပြီးနောက်  
 သူ ငှားထားသည့် ရေနံ တွင်းတူးသမား လုခိ ရေးဘန်းနှင့် စကား ပြောနေ  
 သည်။

လုခိ ရေးဘန်းသည် ဤရေနံတွင်း၌ ဒုတိယ အရေးပါဆုံးလူ ဖြစ်သည်။

mgyoe.com

ဂျင်မိက ကြေညာလိုက်သည်။

‘ကျုပ် လိုဂန်ကို သွားမလို့’

သူ ဒီနေရာတွင် လုပ်ငန်း စသည့် အချိန်က စ၍ ယခု အချိန် အထိ လိုဂန်သို့ တစ်ခေါက်မှ ပြန်မသွားသေးချေ။

သူသည် ရေနံတွင်း တူးရာ၌ပင် နေထိုင်ပြီး သူ ငှားထားသည့် လူများနှင့် စခန်းချရာ အိမ်ကလေးတွင် အတူတူ အိပ်ခဲ့သည်။

‘တိုလီမိုလီလေးတွေကို လက်စ သိမ်းလိုက်တော့၊ ဒီနေ့ ညနေစောင်း ကျရင် ကျုပ် ပြန်လာမယ်၊ နက်ဖြန်ခါ မနက်ကျရင် စတူးကြတာပေါ့’

ရုပ်ရည် ခပ်ကြမ်းကြမ်း၊ ကျောက်ပေါက်မာ သက်သက်နှင့် အသက် နှစ်ဆယ့် ခြောက်နှစ်သာ ရှိသေးသော လုခံ ရေးဘန်းသည် ရေနံမြေတွင် ဝါရင့် အလုပ်သမား တစ်ဦး ဖြစ်ပြီး အတော်ဆုံး တွင်းတူးသမား တစ်ယောက် ဖြစ် သည်။ သူသည် ယခင်ကလည်း နှော့သံကတ်နှင့် ကုမ္ပဏီ မျိုးစုံတွင် အတူတူ လုပ်ခဲ့ဖူးပြီး နှော့သံကတ်သည် သူ့ထက် အသက် ငါးနှစ် ငယ်သည့်တိုင်အောင် သူ့ထက် တော်သည့် တွင်းတူး သမား ဆိုတာကို ဝန်ခံရန် ဝန်မလေးသူ ဖြစ် သည်။

ရေးဘန်းက ပြုံးလိုက်သည်။

‘ဖြစ်ပါတယ်ဗျာ၊ အားလုံး အဆင်သင့် ဖြစ်စေရမယ်’

စတိန်းနက်စ်ဗီးလ်-လိုဂန် လမ်းမကြီးသည် လှည်းလမ်းကြောင်းများနှင့် ကျင်း များ၊ ချိုင့်များပေါ်တွင် တဂျုန်းဂျုန်း တဒိုင်းဒိုင်း ဆောင့်ရင်း ပင်ပင်ပန်းပန်း သွားလာနေကြသော ယာဉ်များနှင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသည်။ ထိုယာဉ် များမှာ ဖုန် အလိမ်းလိမ်း ကပ်နေသော ကုန်တင်လှည်းများ၊ ယာတောမှ လှည်းများ၊ မြင်းတစ်ကောင်သာ ဆွဲသော လှည်းယာဉ်ကလေးများ၊ မိုဒယ် တီ ပုံစံ ဖို့ဒ်ကားများ၊ တစ်ခါတစ်ရံတွင် တွေ့ရတတ်သော ချက်ပလက်နှင့် ဒေါ်ချ် ကားများပင်တည်း။

ဂျင်မိသည် ယာဉ်တန်းရှည်ကြီး၏ ရှေ့ဆုံးတွင် ရှိနေသော ယာဉ်၏ အနေး အမြန်နှုန်းပေါ်တွင်သာ မူတည်၍ မောင်းနှင်နိုင်ပြီး ဝဲယာတွင် ရှိသော တောရုပ် ဒေသ၏ မြင်ကွင်းကို အကဲခတ် လိုက်သည်။ လမ်း၏ တစ်ဖက် တစ်ချက်တွင် ရေနံ အောင်သော ရေနံတွင်းများ အစီအရီ ရှိနေကြသည်။ ရေနံ တွင်းတူးစင်

mgyoe.com

များသည် နေရာတကာတွင် ရှိနေသည်။ အချို့သော ရှေနံ တွင်းတူးစင်များမှာ မပြီးသေးသည့် အလျောက် လက်စသတ်နိုင်အောင် ကမန်းကတန်း အပြေး အလွှား ဆောက်လုပ်နေကြသည်။

‘ဦးရာလူ ယူစတမ်း’ ဟု ဂျင်မ်က တွေးလိုက်သည်။ ဤဥပဒေက ရှေနံ လောက၏ သဘာဝကို ပုံစံ သွင်းပေးထားသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာ က စ၍ တရားရုံးတော်များက အဆုံးအဖြတ် ပေးထားခဲ့သော ဤ ဥပဒေသ၏ အလို အရ သဘာဝအတိုင်း တည်ရှိနေသော ရှေနံသည် တောကြီး မျက်မည်း ထဲတွင် ရှိသော တောရိုင်း တိရစ္ဆာန်နှင့် အလားသဏ္ဍာန် တူသည်။ ပထမဦးဆုံး ရအောင် ဖမ်းနိုင်သူက ပိုင်သည်ဟု ဆိုသည်။

မြေကြီးအောက်တွင် ရှိနေသော ရှေနံသိုက်သည် ကုမ္ပဏီပေါင်း များစွာ၊ လူပေါင်း များစွာက ပိုင်ဆိုင်သော သို့တည်းမဟုတ် ငှားရမ်းထားသော မြေ ကွက်ပေါင်း မြောက်မြားစွာ၏ အောက်ဘက်တွင် ရှိနေနိုင်သည်။ သူတို့ အား လုံးသည် တစ်ခုတည်းသော မြေအောက် အလွှာမှ ထုထည် ပမာဏအားဖြင့် အကန့်အသတ် ရှိသော ရှေနံများကို စုပ်ယူကြခြင်း ဖြစ်ရာ တစ်ဦးနှင့် တစ်ဦး အလှအယက် အပြိုင်အဆိုင် လုပ်ကိုင်ကြရမှုမှာ ကြောက်ခမန်းလိလိပင်တည်း။ ရှေနံ ထုတ်လုပ်သူ တစ်ဦးသည် ရှေနံတွင်း များများ တူးနိုင်လေ၊ သူ့ အနီး အနား ဝန်းကျင်တွင် ရှိသော ရှေနံ ထုတ်လုပ်သူများထက် ပိုမို စုပ်ယူနိုင်ရန် အခွင့်အလမ်း သာလေလေပင်တည်း။

ရှေနံ လောကတွင် ဦးရာလူ ယူစတမ်း ဆိုသော ဥပဒေသည် စွမ်းပကား ကြီးမားသူကသာ အောင်နိုင်သည် ဆိုသော တော၏ ဥပဒေနှင့် ပြတ်ပြတ် သားသား စည်းခြား မထားနိုင်သည်မှာ သိပ်တော့ မဆန်းလှဟု ဂျင်မ်က စဉ်းစား မိသည်။ သို့တိုင်အောင် ရှေနံစိမ်း၏ အနံ့ကို ရှုလိုက်ရသည်နှင့် တစ်ပြိုင်နက် အခြား အခြားသော ရှေနံလောကသားများ နည်းတူ သူသည်လည်း တက်တက် ကြွကြွ ဖြစ်လာသည်။ ငွေနှင့် အာဏာလို ချိုမြိန်လှသည်။

အော် ဂျယ်လက်တာ၏ ဧည့်ခန်းထဲတွင် တွေ့ရလေ့ ရှိတတ်သူများ သည် အသံ ခပ်တိုးတိုးနှင့် စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေကြ ကြောင်း တွေ့လိုက်ရသဖြင့် ဂျင်မ် တစ်ယောက် တအံ့တဩ ဖြစ်သွားသည်။ သူသည် အော် ဂျယ်လက်တာ၏ ရုံးခန်းထဲသို့ ရောက်ရှိသွားသည်နှင့် တစ် ပြိုင်နက် ထို ပဟေဠိ၏ အဖြေကို သိနားလည် သွားရတော့သည်။ ဂျယ်လက် တာနှင့် အတူ အမျိုးသမီးကလေး တစ်ယောက် ရှိနေသည်။ ပြန်တော့မည့်ဆဲဆဲ

ပုံစံမျိုးပင်တည်း။ သူ သိထားရသမျှ ဆိုလျှင် ဤစတိုးဆိုင်ထဲသို့ လီလီ စလီး ပင်းမွန်းက လွဲ၍ မည်သည့် အမျိုးသမီးမှ ဝင်ရောက်ဖူးခြင်း မရှိချေ။

ထို အမျိုးသမီးကလေးသည် နှစ်ဆယ့်နှစ်ထက် ပိုကြီးပုံ မရသည့်အပြင် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ဆောင်သော အနက်ရောင် ဝတ်စုံကို ဝတ် ဆင်ထားသည်။

နော့သ်ကတ်က ရွှေရောင် ဆံပင်နှင့် နီညိုရောင် မျက်လုံးများကို တစ် ချက် ကြည့်လိုက်သည်။

အဘီက မိတ်ဆက်ပေးသည်။

‘သူက ဂျင်မ် နော့သ်ကတ်ပါ၊ ဂျင်မ်၊ သူက မစ္စကန် နန်စီ တက်ပင်’

သူ့ မျက်နှာက ဘဲဥပုံ၊ သူ့လက်ဆွဲ နှုတ်ဆက်ပုံကလည်း အားရပါးရ ရှိလှသည်ဟု နော့သ်ကတ်က သတိထား လိုက်မိသည်။

‘သိရတာ ဝမ်းသာပါတယ် မစ္စတာ နော့သ်ကတ်’

မျက်လုံးချင်း ဆုံမိကြသည်။ ဂျင်မ်ကလည်း အလိုက်အထိုက် ပြန် နှုတ် ဆက်လိုက်သည်။

‘ကျွန်မ ပြန်မှ ဖြစ်တော့မယ်’

နီညိုရောင် မျက်လုံး အစုံက တစ်စုံတစ်ခုသော အဓိပ္ပာယ်ကို ဆောင်နေပုံ ရသည်ဟု ဂျင်မ် တွေးလိုက်မိသော်လည်း ငါ သက်သက်မဲ့ အတွေးခေါင်တာ ဟု ပြင်ဆင် ဆုံးဖြတ်လိုက်သည်။

အဘီသည် သူ့ကို စတိုးဆိုင် အပြင်ဘက် အထိ လိုက်ပို့ပေးပြီး မကြာ ခင် ပြန်လည် ရောက်ရှိလာသည်။

ဂျင်မ်က ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်သည်။

‘တော်တော် ချောတဲ့ အမျိုးသမီးပဲ၊ သူ့ခမျာ ဒီအဝတ်အစားတွေကို ဝတ် နေရတာကတော့ တော်တော်ကို ဆိုးတယ်၊ ခင်ဗျား မိတ်ဆွေလား အဘီ’

‘သူ့ ယောက်ျားကလည်း ပျံကျ ရေနံတွင်းတူးသမား တစ်ယောက်ပဲ၊ ငါ့ ဖောက်သည် တစ်ယောက်ပေါ့ကွာ၊ သူ့ အရင်လက သေသွားရှာတယ်၊ သူက သူ့ ယောက်ျား အကြွေးတွေကို တစ်တိ တစ်တိနှင့် လာရှင်းနေတာ’

‘အင်း’

ဂျင်မ်က စီးကရက် တစ်လိပ်ကို လိပ်ရင်း အလုပ် ရှုပ်နေသည်။

‘သူက ဒီမှာ နေသလား’

‘သူက ပေါ့ဟတ်စကာမှာ နေတယ်’

နန်စီ တက်ပင်သည် သင်းသင်းကလေး မွေးသော ရေမွှေးကို ဆွတ်လာ  
သည်။ ထိုအနံ့ကလေးသည် ယခုထက်တိုင် သင်းပျံ့နေဆဲပင်။ နှော့သံကတ်က  
တမင်ကလာ မသိချင်ယောင် ဆောင်လိုက်၏။

သူက ပြောလိုက်သည်။

‘ကျုပ်တို့ နက်ဖြန်ခါ စတူးကြမယ်’

‘သိပ်ကောင်းတယ်ဟေ့’

ရှယ်လက်တာ တစ်ယောက် ပြုံးပြုံးကြီး ဖြစ်သွားသည်။

‘မင်း ဒီကနေ့ ဗာနာနှင့် တွေ့မှာလား’

‘တွေ့မှာပေါ့၊ ကျုပ် ဒီက ပြန်မှ သွားမယ်၊ အခု ရေချိုးနေတဲ့လူ ရှိသ  
လား’

‘မရှိဘူး ထင်တယ်၊ ချိုးလေ’

‘ခဏ ကြာရင် သွားချိုးမယ်’

ဂျင်မိက မျက်ခုံးကို ပင့်လိုက်ရင်း

‘ကျုပ် သိသင့် သိထိုက်တဲ့ ပါးစပ် သတင်းကလေး ဘာလေးများကော  
ရှိသေးသလား’

‘မင်း ပီဗိုင်း မြေပေါ်မှာ စတူးနေတဲ့ အချိန်က စပြီး ရေနံ ရှာတွေ့လိမ့်ဦး  
မယ်လို့ တစ်နယ်လုံး ပြောဆို နေကြတာပဲ’

‘ဘာလဲ၊ ကျုပ်တို့က မရှိမဲ့ ရှိမဲ့ ပိုက်ဆံကလေးနှင့် အစမ်းတွင်း တစ်တွင်း  
တူးနေလို့လား’

‘တခြား ကိစ္စတွေလည်း ရှိချင် ရှိမှာပေါ့၊ ကိတ်နှင့် လောဆန်က ပတ်ပတ်  
လည်က မြေတွေကို လျှောက်ငှားထားကြတယ်၊ အင်မတန် ကြီးမားတဲ့ အဖွဲ့  
အစည်းကြီး တစ်ခုရဲ့ ကိုယ်စားလှို ပြောတာပဲ၊ ဒီငတ်တွေက တစ်နည်းနည်းနှင့်  
ငွေသိုက် တူးဖို့ ကြံစည်နေကြပုံ ရတယ်’

ဂျင်မိက နှာခေါင်း ရှုံ့ရင်း ပြန်ဖြေလိုက်၏။

‘မဟုတ်တရုတ် လုပ်ဖို့ ကြံစည်နေတဲ့ အနံ့မျိုး ရတယ်ဗျို့၊ ကျုပ် ကိုယ်  
တိုင်လည်း တော်တော်ကလေး အနံ့ ထွက်နေပြီ၊ ကျုပ် ရေသွားချိုးတော့မယ်’

သန့်သန့်ရှင်းရှင်း ဖြစ်အောင် ရေမိုးချိုးပြီးနောက် အဝတ်အစားသစ်များနှင့် ဂျင်မိ  
သည် ဗာနာ၏ ဂေဟာသို့ သွားသည်။

အိမ်ဖော်မကလေး စီလီယာက ပြောလိုက်သည်။

‘ရှင် အပေါ်ထပ်ကို တန်းတက်သွားပေတော့၊ မစွစ် ဗာနာကတော့ ရှင် လပေါင်းများစွာ ခရီး ထွက်နေတဲ့ အတိုင်း မအိပ်နိုင် မစားနိုင် ဖြစ်နေရှာတယ်’

သူက အပေါ်ထပ်သို့ ကမန်းကတန်း တက်သွားသည်။ သူက အခြား အခန်းများတွင် အိပ်ပျော်နေသည့် အမျိုးသမီးကလေးများ နိုးကုန်မည်ကို စိုးရိမ် သောကြောင့် တိတ်တိတ်ဆိတ်ဆိတ် တက်သွားခြင်း ဖြစ်သည်။ သူက တံခါး လက်ကိုင်ကို တဂျောက်ဂျောက် မြည်အောင် လှည့်လိုက်၏။

‘စီလီယာလား’

ဗာနာ၏ လေသံက မပီမသ၊ အိပ်မှုန်စုံမွှားနှင့်။

‘ကိုယ်ပါ၊ ဂျင်မိလေ’

စက္ကန့်ပိုင်း အတွင်းမှာပင် ထိုတံခါးသည် ဝုန်းခနဲ ပွင့်လာသည်။ ဂျင်မိက ဗာနာကို မွေးမွေး ပေးနေစဉ် ဗာနာက သူ့ကို အခန်းတွင်းသို့ ဆွဲသွင်းသွား သည်။

‘အိပ်ရာထဲမှာ ကျွန်မ တစ်ယောက်တည်း ဆိုတော့ ဟာတာတာကြီးရှင်၊ ဘယ်လောက် ကြာကြာ နေနိုင်မလဲ’

သူ့အသံက ချဲ့ချဲ့ပျစ်ပျစ် ရှိလှသည်။

‘နှစ်နာရီပျော့ပျော့ ဆိုပါတော့’

ဗာနာက ရွတ်နောက်နောက် ပြန်ဖြေသည်။

‘ပျော့ပျော့တော့ မလိုချင်ပါဘူး’

ဗာနာက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ဂျင်မိ၏ ခါးပတ်ခေါင်းကို ဖြုတ်လိုက်သည်။

ရေနံတွင်း တစ်တွင်းကို စတူးသည့် အခါ ပထမ စတူးသော တွင်းသည် အနည်းဆုံး ပေခြောက်ဆယ် အနက်ကို ရောက်သည့် အခါကျမှ တွင်းတူးစင်၏ ရက်မများတွင် တွင်းတူးသည့် ကိရိယာများကို ချိတ်ဆွဲ၍ မြေသား အောက် တွင် တွေ့ရလေ့ ရှိသော ကျောက်သား အလွှာကို အပေါ်မှ အားနှင့် ရိုက်ချပြီး ဖောက်ခွဲ ပစ်ရသည့် လုပ်ငန်းကို လုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်။

တူးရွင်းပြား အကြီးစားနှင့် မြေကြီးကို စတူးသည့် အချိန်က စ၍ တကယ် စတူးပြီဟု သတ်မှတ်လေ့ ရှိသည်။ ရေနံ တွင်းတူးစင်၏ ထိပ်ဆုံးတွင် ဆွဲထား

သော ကြီး၌ တူးရွင်းပြား အကြီးစားကို ချည်နှောင်ထားပြီး အဆိုပါ တူးရွင်း ပြားကို အပေါ်သို့ ဆွဲတင်၍ အရိန်နှင့် ပြန်လွှတ်ချပြီး ပေခြောက်ဆယ် အနက် သို့ ရောက်သည် အထိ တူးဖော်ခြင်း ဖြစ်သည်။

တူးရွင်းပြားနှင့် မြေကြီး ပထမဦးဆုံး အကြိမ် စထိသည့် အချိန်သည် ရေနံတွင်းကို စတူးသည့် အချိန်ပင်တည်း။

‘သူ ကျပုံ မှန်သားပဲ’

လုခိ ရေးဘန်းသည် တူးရွင်းပြားနှင့် မြေကြီး စထိပုံကို ကြည့်ရင်း မှတ် ချက် ချလိုက်ခြင်း ဖြစ်သည်။

‘ဒါ ကောင်းတဲ့ အတိတ် နိမိတ်ပဲ ဂျင်မံ’

‘ဟိုဟာကတော့ မကောင်းဘူး’

ဂျင်မံသည် ပီဗိုင်း ယာမြေဆီသို့ လာရာ လမ်းပေါ်ဆီသို့ လက်ညှိုး ထိုး ပြပြီး ပြောလိုက်ခြင်း ဖြစ်သည်။

အရုဏ်ပင် ကောင်းကောင်း မတက်သေးသော်လည်း ယာဉ်တချို့သည် ပီဗိုင်း ယာမြေဆီသို့ လာရာလမ်း အတိုင်း ရေနံတွင်း တူးသည့် နေရာဆီသို့ ဦးတည်၍ လာနေကြသည်။

ရေနံကို အစွဲအလမ်း ကြီးလှသော အိုကလာဟိုးမားလို ဒေသမျိုးတွင် ရေနံ ရှာမတွေ့သေးသော နယ်သစ် ပယ်သစ် တစ်ခု၌ ရေနံတွင်း တစ်တွင်းကို စတူးပြီဟု သတင်း ကြားရသည်နှင့် တစ်ပြိုင်နက် စုစုဝေးဝေး လာကြည့်တတ် ကြသည်။

‘အဲဒီ လူတွေကို တွင်းတူးတဲ့ နေရာဆီ ရောက်မလာအောင် ထားထား စမ်း’

ဂျင်မံက သူ့တပည့် အလုပ်သမား နှစ်ယောက်ကို ခိုင်းလိုက်သည်။

သူတို့ နှစ်ဦးသည် သွေးနားထင် ရောက်နေပုံ ရသော ပုပုဝဝ လူ တစ် ယောက်က လွဲလျှင် ကျန် ပွဲကြည့် ပရိသတ်များကို နှင်လွှတ်နိုင်ခဲ့သည်။

သူက အော့ဆော့ချ် ဒေသတွင် ထိပ်ဆုံးမှ ပြေးနေသော အပတ်စဉ်ထုတ် ဆင်တီနယ် သတင်းစာမှ အယ်ဒီတာ ဖြစ်သည်ဟု ဆိုသည်။ သူက နာရီဝက် လောက် ကြာအောင် ဟိုမေး ဒီမေးနှင့် ဂျင်မံ၏ အချိန်ကို ဖြန်းပစ်လိုက်သည်။

သူက ပြန်မသွားခင် ပြောသွားသေးသည်။

‘ဒီသတင်းကို နောက်တစ်ပတ်ထုတ် သတင်းစာကျမှ ထည့်ရတော့မှာပဲ၊ ဒါပေမဲ့ မျက်နှာဖုံးက ပါလာမှာပါ’

mgyoe.com

ဂျင်မိကတော့ သူ အခု လုပ်နေသော ကိစ္စသည် ဘယ်လို ကိစ္စမျိုးကြောင့် မျက်နှာဖုံး သတင်း ဖြစ်ထိုက်သည် ဆိုတာကို တွေးမရသော်လည်း ပခုံး တစ်ချက် တွန့်၍ အလုပ်ခွင်သို့ ပြန်သွားတော့သည်။

‘ဒီခွေးမသား’

နောက်ထပ် သုံးလေးရက် အကြာ ဆင်တီနယ် သတင်းစာ တစ်စောင်ကို တွေ့လိုက်ရသည်တွင် ဂျင်မိက ပက်ပက်စက်စက် ဆဲလိုက်မိခြင်း ဖြစ်သည်။ လုခဲ ရေးဘန်းက ဟဲဗီးဝိတ် နပမ်းသမားလို ကိုယ်လုံး ကိုယ်ပေါက်မျိုး ရှိသော တွင်းတူး စက်ပြင် အလုပ်သမား ဝီလ် ဒမ်နှင့် ဂျင်မိ အနားတွင် ရပ်နေကြသည်။

ဝီလ် ဒမ်က ပြောလိုက်သည်။

‘ကိုယ့်ဆရာ တော်တော်ကလေး ဒေါဖောင်းသွားပုံ ရတယ်’

ဂျင်မိက ပြန်ဖြေသည်။

‘ဒီ ပေါက်တတ်ကရ ရေးထားတာတွေကို နားထောင် ကြည့်စမ်းပါဦး၊ ခေါင်းစီးမှာ ဆင်ဒီကိတ်ကြီး တစ်ခုက ရေနံ ရှာတော့မယ်တဲ့၊ ရေနံတွေ အများကြီး ထွက်လိမ့်မယ်လို့ အကောင်အထည် ဖော်မယ့် လူတွေက ယူဆကြသတဲ့၊ တော်တော် ညာတဲ့ လူလိမ်တွေ’

‘ဒီတော့ ဘာဖြစ်သလဲ’

လုပ်ခဲ ရေးဘန်းက မေးလိုက်သည်။

‘မသိ နားမလည်တဲ့ နလပိန်းတုံးတွေကို လူလိမ် လူညာတွေက အချောင် နှိုက်တဲ့ ကိစ္စမှာ တို့က ခုတုံး အလုပ် ခံရတာကို ငါ မကြိုက်လို့ကွ’

ဂျင်မိက သတင်းစာကို လွှင့်ပစ်လိုက်သည်။

အဲဗရက် ကိတ်နှင့် ရီစီ လောဆန်တို့ကတော့ လူတိုင်း စိတ်ဝင်စားလာအောင် နည်းမျိုးစုံ သုံးနေကြသည်မှာ သိပ်ကို ထင်ရှားနေလေပြီ။

ရေနံတွင်းကို စတင် တူးပြီးနောက် ရှစ်ရက်မြောက်သော နေ့တွင် ဂျင်မိသည် အဘီ ရှယ်လက်တာ၏ စတိုးဆိုင်သို့ ရောက်လာသည်။ ဂျင်မိသည် မျက်ကွင်းညှိပြီး ခပ်တည်တည် ဖြစ်နေသည်။

သူက ရှယ်လက်တာကို ပြောလိုက်သည်။

‘ကျုပ်က ကျုပ်တို့ လိုအပ်မယ့် ပစ္စည်း စာရင်းကို ပေးရင်း ရေချိုးဖို့ လာခဲ့တာ’

အဘီက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

‘မင်းက ဗာနာနှင့် မတွေ့ခင် ရေချိုးဖို့ လာတယ်ပေါ့၊ သူနှင့် အရင် သွားတွေ့လိုက်ပါကွာ၊ ညနေပိုင်းကျမှ မင်း ပြန်လာခဲ့ပါ၊ အဲဒီအခါကျမှ ပစ္စည်း စာရင်း အတွက် ခေါင်းရှုပ် ခံကြတာပေါ့’

ဂျင်မံသည် သုံးနာရီလောက် ကြာအောင် ဗာနာ ဖလက်ချာနှင့် နေခဲ့ သည်။ ဂျင်မံ ပြန်သွားသောအခါ ဗာနာ တစ်ယောက် လွမ်းသလိုလိုကြီး ဖြစ် ကျန်ရစ်ခဲ့သည်။

အဘီ ရှယ်လက်တာထံ ပြန်ရောက်သော အခါ အံ့အားသင့်စရာ ကောင်း လောက်အောင် နန်စီ တက်ပင်ကို နောက်တစ်ကြိမ် ထပ်တွေ့ရပြန်သည်။

နန်စီသည် ဝမ်းနည်း ပူဆွေးသည့် ကာလကို အဆုံးသတ်လိုက်ပြီ ဖြစ် ကြောင်း ထင်ထင်ရှားရှား တွေ့နေရသည်။ နန်စီသည် ယခုအချိန်တွင် စိတ် လှုပ်ရှားဖွယ်ရာ ရှိက်ဖိုကြီးငယ် အသွယ်သွယ်ကို ထင်ထင်ရှားရှား ပေါ်လွင် စေသော အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

‘နောက်တစ်ကြိမ် ထပ်ဆုံခွင့် ရတဲ့ အတွက် ဝမ်းသာမိပါတယ် မစွစ် တက်ပင်’

ဝမ်းသာရုံတင် ဘယ်ကပျဲမလဲ၊ ဒါပေမဲ့ ငါ ဗာနာဆီက ပြန်လာတာ နာရီဝက်လောက်ပဲ ရှိသေးတယ်၊ ငါ့ တစ်ကိုယ်လုံးလည်း နုံးချည့်နေပြီ။

‘နန်စီလို့ပဲ ခေါ်ပါရှင်’

သူ့အပြုံးက သာမန် အပြုံးထက်ပင် ပိုသယောင်ယောင်။

အဘီက ပြောလိုက်သည်။

‘နန်စီနှင့် ငါ ဆွေးနွေးစရာ တစ်ချက် နှစ်ချက် ရှိသေးတယ်၊ အဲဒါပြီးရင် သူက ပေါဟတ်စကားကို ထွက်မယ့် ရထား အမီ သွားရမယ်၊ မင်း စောင့်လို့ ဖြစ်တယ် မဟုတ်လား ဂျင်မံ’

ဂျင်မံက စိတ်ရော ကိုယ်ပါ ပြန်ဖြေလိုက်သည်။

‘သိပ်ကို ဖြစ်တာပေါ့ဗျာ၊ ကျုပ်တို့ ပစ္စည်း စာရင်းကလည်း သိပ်ကြာမှာ’

မဟုတ်ပါဘူး၊ တကယ်လို့ နန်စီကသာ စောင့်နိုင်မယ် ဆိုရင် ကျုပ်က ဝမ်း  
ပန်းတသာနှင့် အိမ်တိုင်ရာရောက် လိုက်ပို့ပေးမှာပါ’

‘ဂျင်မိ၊ ကျွန်မကတော့ ရှင့်ကို နည်းနည်းကလေးမှ ဒုက္ခ မပေးချင်ပါဘူး  
ရှင့်’

အဓိပ္ပာယ် တစ်မျိုး ဆောင်သော နန်စီ၏ အကြည့်ကြောင့် ဂျင်မိ တစ်  
ယောက် ပို၍ မရိုးမရွ ဖြစ်လာသည်။

သူတို့ နှစ်ယောက်သည် ညနေ သုံးနာရီခွဲတွင် ဂျင်မိ၏ ကားကလေးနှင့်  
အတူတူ ထွက်ခွာ လာခဲ့ကြသည်။

လိုဂန်မြို့မှ တစ်မိုင် နှစ်မိုင်လောက် ရောက်သောအခါ နန်စီက ပြော  
လိုက်သည်။

‘ဒီသစ်ပင်တွေကို ကြည့်ရတာ စိတ်ပျက်စရာ ကောင်းလိုက်တာရှင်၊ ဘာ  
ပင်တွေ များပါလိမ့်’

‘အများစုကတော့ ဝက်သစ်ချပင်တွေပါ’

‘ကျွန်မ နေခဲ့တဲ့ နယူးယောက် ရော်ချက်စတာမှာ ဆိုရင် သိပ်ကြည့်လို့  
ကောင်းတဲ့ သစ်ပင်တွေ အများကြီးပဲ၊ ကျွန်မ အဲဒီမှာ ကြီးပြင်းခဲ့ရတာ ရှင့်၊  
ရော်ချက်စတာမှာတောင် ကျောင်းနေခဲ့သေးတယ်’

ဂျင်မိက ရယ်လိုက်သည်။

‘အလိုလေးလေး၊ ကိုယ်ကတော့ မင်းကို ပညာတတ် စာကြမ်းပိုး တစ်  
ယောက် အနေနှင့် မြင်လို့ကို မရပါဘူးလေ’

‘ကျွန်မကလည်း စာကြမ်းပိုး မဟုတ်ပါဘူး၊ အဲဒါကြောင့် အဲလေ ဒါ  
ပေမဲ့ ရှင် နားငြီးသွားလိမ့်မယ် ထင်တယ်’

‘လုံးဝ နားမငြီးပါဘူးဗျာ၊ ပြောစမ်းပါ’

‘အဲဒါကြောင့် ကျွန်မ ရပ်ဖိ တက်ပင်နှင့် လက်ထပ်ခဲ့တာပေါ့’

‘ရေနံ တူးတဲ့ လူက ရော်ချက်စတာမှာ ဘာလာလုပ်တာလဲ’

‘သူမိဘဆီ အလည်အပတ် ပြန်လာတာလေ’

နန်စီက သက်ပြင်း ချလိုက်သည်။

‘သူက အသက် သုံးဆယ်ကျော်၊ ကျွန်မက ဆယ့်ကိုးနှစ်တောင် ပြည့်သေး  
တာ မဟုတ်ဘူး’

ကဲ ဂျင်မိ၊ ဒါထက် ပိုပြီး ရေလာမြောင်းပေး လုပ်စရာ လိုသေးလို့လား။  
မလိုပါ။

mgyoe.com

ဂျင်မိသည် လမ်းမကြီးနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော တောအုပ်ကလေး တစ်ခုကို မြင်လိုက်သည်။ သူက ကား အရှိန်ကို နှေးပစ်လိုက်ပြီး နောက် ကားကို ကွေ့ချလိုက်ကာ ကွင်းပြင်ကို ဖြတ်၍ တောအုပ်ကလေးထဲသို့ မောင်းဝင်သွားသည်။ သူက ကားကို ရပ်တန့်လိုက်ပြီး နန်စီကို လှမ်းဖက်လိုက်၏။ နန်စီက သူ့ဆီသို့ လိုလိုလားလား တိုးဝင်လာသည်။

အတော်ကလေး ကြာသော အခါ ဂျင်မိသည် နန်စီ တက်ပင်ကို ပေါ်ဟတ်စကာ အထိ လိုက်ပို့ပေးသည်။ သူ လိုက်မြို့ထဲသို့ ပြန်မောင်းဝင်လာသည့် အချိန်မှာ နံနက် နှစ်နာရီ ထိုးလှပေပြီ။ သူက ဗာနာ ဖလက်ချာနှင့် ခဏတစ်ဖြုတ်လောက် ဝင်တွေ့ရရင် ကောင်းလေမလားဟု တွေးမိသေးသည်။ သူက ဝင်မတွေ့ရန် ဆုံးဖြတ်လိုက်သည်။ ဗာနာ၏ ဂေဟာတွင် ဧည့်သည်တွေ ရှိနေနိုင်သေးသည်။ ၎င်းအပြင် နန်စီ တက်ပင်က ချစ်သက်သေ ထူလိုက်သော ဒဏ်ရာ ဒဏ်ချက်များသည် သူ တစ်ကိုယ်လုံးတွင် ပွနေသည်။ သူ ဗာနာထံ မဝင်တော့ဘဲ ရေနံတွင်း တူးသည့် နေရာသို့ ပြန်တာက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။

- ၆ -

ဂျင်မိသည် လေးနာရီ အိပ်စက်ပြီးနောက် သူ မြို့သို့ သွားနေစဉ် နှစ်ဂျူတီ ဆက်ပြီး တာဝန် ယူခဲ့ရသော လုခိ ရေးဘန်း နေရာတွင် ဝင် တာဝန် ယူလိုက် သည်။

‘နောက်ဆုံး အကြိမ် ဆယ်ထားတဲ့ ကျောက်ခဲတွေက ဟိုဘက်နားမှာပျံ့’ လုခိသည် နံနက်စာ စားရန် ရေနံ တွင်းတူးစင်၏ အခင်း ကြမ်းပြင် ပေါ်မှ ထမင်းချက်သည့် တဲကလေးဆီသို့ ထွက်ခွာ မသွားမီ တသမ်းသမ်း တဝေဝေနှင့် ပြောလိုက်ခြင်း ဖြစ်သည်။

သူ ပြောသွားသည့် ကျောက်ခဲတွေ ဆိုသည်မှာ ရေကို ခပ်ထုတ်ပေးသူက တွင်းထဲမှ မြေကြီးပေါ်သို့ မှန်မှန် ဆယ်၍ တင်ပေးထားသော ကျောက်တုံး ကျောက်ခဲကလေးများပင်တည်း။

ဂျင်မိက အဆိုပါ ကျောက်ခဲကလေးများကို အတော်ကလေး ကြာအောင် သေသေချာချာ ကြည့်နေလိုက်သည်။ နေ့ပိုင်းမှ တွင်းတူး စက်ပြင် ဆရာ ပီ ရိုင်လီသည် ကျောက်ခဲများကို ပေ အသေးစားကလေးပေါ်တွင် တင်၍ တူနှင့် ထုရင်း အလုပ် ရှုပ်နေသည်။

ဂျင်မိက လှမ်းခေါ်လိုက်သည်။

‘ဟေ့ ပီ၊ ခင်ဗျား လူတွေ ခေါ်ပြီး သံပုံးကြီးကြီး တစ်လုံးထဲမှာ ရေ ဂါလန် သုံးဆယ်လောက် ထည့်ခိုင်းလိုက်စမ်းပါ’

အလုပ်ကြမ်းသမား နှစ်ယောက်သည် သံစည်ပိုင်းကြီး တစ်လုံးကို ယူ လာပြီး ရေဖြည့်ပေးသည်။ ဂျင်မိသည် ဂေါ်ပြား တစ်ခုကို ကောက်ကိုင်လိုက် ပြီး ခွဲစိတ်ထားသည့် ကျောက်ခဲ အတော် ခပ်များများကို ဂေါ်ပြားနှင့် လေးငါး ကြိမ် ကော်ပြီး ရေစည်ပိုင်းထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက ရေနံတွင်း တူးသည့် ဘက်တွင် ပြန် အာရုံစိုက်လိုက်သည်။

ဂျင်မိသည် လုခိ ရေးဘန်းနှင့် ညီမျှသွားအောင် နှစ်ဂျူတီ ဆက်တိုက် ဝင်ပေးလိုက်ပြီး နောက်တစ်နေ့ နံနက်သို့ ရောက်သည့်အခါ ရေ ထည့်ထား သော သံစည်ပိုင်းကြီးကို စေ့စေ့စပ်စပ် လေ့လာလိုက်သည်။ သေသေချာချာ

mgyoe.com

စိုက်ကြည့်လိုက်သည့် အခါ ရေပေါ်တွင် ဝေ့နေသော အစိမ်းပုပ်ရောင် ဆီ ကွက်ကလေး တစ်ကွက်ကို မြင်လိုက်ရသည်။

လုခံ ရေးဘန်းသည် ထုံးစံအတိုင်း တာဝန်ယူရန် အလုပ်ခွင်သို့ ရောက်ရှိ လာပြီ ဖြစ်သဖြင့် နှော့သံကတ်က လှမ်းခေါ်လိုက်၏။

‘လာကြည့်စမ်းဗျို့၊ ကျုပ်တို့တော့ ရေနံသိုက်နှင့် တွေ့ချင် တွေ့လိမ့်မယ် ထင်တယ်’

ရေးဘန်းကလည်း တအံ့တဩ ပြောလိုက်သည်။

‘အို ဘုရားသခင်၊ ကျုပ်တို့ တွေ့ချင် တွေ့ရမှာပဲဗျ’

ဂျင်မိသည် ဘိုးဘေးဘီဘင် လက်ထက်က စတင် အသုံးပြုခဲ့သော သိပ် စိတ်မချရသည့် စစ်ဆေးနည်းကလေး တစ်ခုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ ရေနံသည် ထိုးဖောက်၍ မရနိုင်သော ကျောက်သား အလွှာ၏ အောက်ဘက် ပေပေါင်း ထောင်ပေါင်း များစွာ နက်သော နေရာတွင် ရှိနေသည့် တိုင်အောင် တစ်ခါတစ်ရံတွင် ရေနံ အနည်းငယ်သည် အဆိုပါ အဆီးအတား ကို ထိုးဖောက်၍ အပေါ်ဘက်သို့ ရောက်ရှိလာတတ်သည်။ အဆိုပါ ရေနံသည် မြေအောက် အလွှာထဲတွင် ရောက်ရှိ ပျံ့နှံ့နေပြီး အလွယ်တကူ စစ်ဆေး တွေ့ရှိ ရန် မလွယ်ကူလှသော ဆီကွက်ကလေးများ အဖြစ် ရှိနေတတ်ကြသည်။

အကယ်၍သာ ရေနံသည် အချို့သော ရွံ့စေး အမျိုးအစားနှင့် ကျောက်ခဲ များထဲတွင် စိမ့်ဝင်နေသည် ဆိုပါက အဆိုပါ ရွံ့စေးနှင့် ကျောက်ခဲတို့ကို ရေထဲ တွင် စိမ့်ထားလိုက်ခဲ့သည် ရှိသော် အလွန် သေးငယ်သော ဆီဥကလေးများ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရုန်းထွက်လာနိုင်ဖွယ် ရှိသည်။

ရေနံသည် ရေထက် သိပ်သည်းဆ နည်းသဖြင့် ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး အချင်းချင်း ပူးပေါင်းမိကြသဖြင့် ဆီကွက်ကလေးများ ဖြစ်ပေါ် လာစေမည် ဖြစ်သည်။

တကယ်တော့ အစိမ်းပုပ်ရောင် ဆီကွက်ကလေးကြောင့် ရေနံ ရှိမည်ဟု တထစ်ချ ပြောနိုင်ကြသည်တော့ မဟုတ်။ အဆိုပါ ဆီကွက်များသည် နေရာ အနှံ့အပြားသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ရောက်ရှိသွားနိုင်သည်။ ယခု တူးနေ သော တွင်းသည် ရေနံသိုက် ရှိသည့် နေရာနှင့် ပေပေါင်း ထောင်ပေါင်း များစွာ ဝေးကွာသည့် နေရာတွင် ရှိနေနိုင်သည်။

၎င်းအပြင် ဆီကွက်ကလေးများကို ဖြစ်ပေါ်လာစေသော ရေနံဥကလေး များသည် စီးပွားရေး အရ တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်စွမ်း မရှိသည့်

mgyoe.com

ရေနံသိုက် အငယ်စားကလေး တစ်ခုထံမှ ပျံ့နှံ့ ရောက်ရှိလာခြင်းမျိုးလည်း ဖြစ်နိုင်သည်။

သို့တိုင်အောင် ရေနံ ရှိရမည် ဆိုသော ဂျင်မ်၏ အထင် အတွေးသည် ရာနှုန်းပြည့် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း ပထမဦးဆုံး တွေ့ရှိလာရသည့် သက်သေ အထောက်အထား တစ်ခုပင်တည်း။

ဒါကတော့ ရှောင်လွှဲ၍ မရနိုင်သော ဖြစ်လေ့ ဖြစ်ထ ရှိသည့် ကိစ္စ တစ်ခုပင် တည်း။ ရေနံတွင်း အလုပ်ကြမ်းသမား တစ်ယောက်သည် စတိန်းနက်စ်ဗီးလ် သို့ သွား၍ အရက် သောက်သည်။ မူးလာသော အခါတွင် သူ ဘာမှ မသိသည့် ကိစ္စများကို မဟုတ်တရုတ် ပုံကြီးခဲ့၍ ပြောခဲ့သည့် ကိစ္စပင်တည်း။

‘နော့သ်ကတ်ကတော့ ရေနံ ရှိနိုင်တဲ့ အထောက်အထားတွေကို တွေ့နေ ပြီဗျို့’

သူက သူ့ကို အထင်ကြီးလာအောင် ခပ်ကြွားကြွားကလေး ပြောလိုက် ခြင်း ဖြစ်သည်။ သူ့ကို ဝိုင်း၍ အာရုံ စိုက်လာကြသည့် အခါ သူက ပေါက်တတ် ကရတွေကို လျှောက်ပြောလေတော့သည်။ ရေနံစိမ်းများ ရွဲ့ရွဲ့ စိုနေသည့် သဲ များကို ရေခပ်တဲ့ လူက ဆယ်တင်ပေးသည်။ ထို ရေနံတွင်းသည် အချိန်မရွေး ရေနံ ထွက်မည့် အနေအထားတွင် ရှိသည်ဟု သူက ကြွားသည်။

သူ့စကားကို ကြားရသူများက တစ်ဆင့် ပိုကားပြီး ထပ် သတင်း လွှင့် ကြပြန်၏။ နောက်တစ်နေ့တွင် လူအုပ်ကြီး တစ်အုပ်သည် တစ်ပြိုင် တစ်ထွေး ကြီး ဂျင်မ် ရေနံတွင်း တူးသည့် နေရာဆီသို့ ရောက်လာကြသည်။ ဆင်တီနယ် သတင်းစာ အယ်ဒီတာလည်း ပါလာသည်။

သူက နော့သ်ကတ်ကို မေးလိုက်၏။

‘ဒီတွင်းက အချိန်မရွေး ရေနံ ထွက်တော့မယ် ဆို’

‘တစ်ယောက်ယောက်က ခင်ဗျားကို မဟုတ်တရုတ်တွေ လာပြောသွား တာပါဗျာ’

ဂျင်မ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ မီးခိုးရောင် မျက်လုံးများမှာ ဒေါသကြောင့် မည်းချိတ်လာသည်။

‘ကဲ ခင်ဗျား လည်ပင်းကို ကျုပ် လိမ်မချိုးမိခင် ခပ်မြန်မြန် ပြန်စမ်းဗျာ’ အယ်ဒီတာကြီး ပြန်ပြောရတော့သည်။

နော့သံကတ်၏ အထင် အတွေး အရ ပြဿနာ ဖြစ်စရာ ရှိမည် ဆိုလျှင် ယခု ဖြစ်ပေါ်နေသော ကောလာဟလကြောင့် ချက်ချင်း လက်ငင်း ထ ပေါက် ကွဲလာဖွယ်ရာ ရှိသည်။

သူက သူ့ လူစုထဲတွင် သူ အယုံကြည်ဆုံး ပုဂ္ဂိုလ် သုံးဦး ဖြစ်သော လုမ် ရေးဘန်း၊ ဝီလ် ဒမ်၊ ပီ ရိုင်လီတို့နှင့် ဆွေးနွေးလိုက်သည်။

‘အခု ကျုပ်တို့ တူးနေတဲ့ ကိစ္စကို ဆက်မတူးနိုင်အောင် တစ်ယောက် ယောက်က တစ်နည်းနည်းနှင့် အနှောင့်အယှက် ပေးပြီး ဒီမြေကို လုငှားမယ့် အလားအလာမျိုး ရှိနေတယ်’

သူတို့ အားလုံးသည် ရေနံ လုပ်ငန်းတွင် အံတိုနေသည့် အလုပ်သမား ကြီးများ ဖြစ်သည်။ အခြေအနေမှန်ကို နားလည် ထားကြသူများလည်း ဖြစ် ကြသည်။ ဂျင်မ်က နှစ်လုံးပြုး သေနတ် နှစ်လက်နှင့် ဒသမ လေးဆယ့်ငါး ဘို့တ် ခြောက်လုံးပြုးတို့ကို အထုပ်ထဲမှ ဖြေလိုက်သောအခါ သူတို့ အားလုံး က အံ့သြပုံ မပြကြချေ။ သူတို့က အဆိုပါ သေနတ်များကို ကူညီ ဆေးကြော သုတ်သင်ပြီး ကျည်ဆန်များကို အသင့် ထည့်ထားပေးကြသည်။

သူက အားလုံးကို မှာလိုက်သည်။

‘နှစ်လုံးပြုး တစ်လက်ကို ရေနံတွင်းတူးစင်မှာ ထားမယ်၊ တစ်လက်ကို ပန်းပဲဖိုမှာ ထားမယ်၊ ရေနံတွင်းမှာ အလှည့်ကျ တာဝန်ကျတဲ့ လူကတော့ ခြောက်လုံးပြုးကို အဆင်သင့် ဆောင်ထားရမယ်’

ရီစီ လောဆန်က စားပွဲကို လက်နှင့် တဒေါက်ဒေါက် မြည်အောင် ခေါက်နေ သည်။ သူက ပြောလိုက်သည်။

‘ကျုပ်ကတော့ ဒီ သတင်းစာတွေကို သိပ် မယုံချင်ဘူး၊ ကျုပ် သိသမျှ ပြောရရင် ဒီကိစ္စကို အမှူးသမား တစ်ယောက်က စပြောခဲ့တာပဲ’

အဲဗရက် ကိတ်က ပြန်ဖြေသည်။

‘ရေနံ အစအနလောက်ကိုတော့ နော့သံကတ်က တွေ့ခဲ့ရတယ်နှင့် တူ တယ်၊ မတွေ့ရဘူး ဆိုရင် ဒီလို သတင်းစကားများ ပေါ်လာမှာကို မဟုတ်ဘူး၊ ကျုပ်တို့ ခုထက်ကြာကြာ ပိုစောင့်နေဖို့ မသင့်တော့ဘူးလို့ ပြောချင်တယ်၊ တကယ်လို့ မြေငှား သက်တမ်း မစေ့ခင် နော့သံကတ်ကသာ ရေနံ တွေ့သွား ခဲ့ရင် ကျုပ်တို့ ခွေးလုံးလုံး ဖြစ်တော့မှာပဲ’

‘ဘာဖြစ်လို့လဲဗျ၊ လူအ လူနတွေက ဆင်ဒီကိတ်ကြီးက မြေငှား အစု ရှယ်ယာတွေကို ဘာဖြစ်လို့ မရောင်းသေးတာလဲလို့ တောင်းတောင်းပန်ပန်နှင့် လာပြောနေကြတာဗျ၊ တကယ်လို့ နေ့သံကတ် တူးနေတဲ့ ရေနံတွင်းကသာ ရေနံ ထွက်ခဲ့ရင် ဒီရောဂါက ပိုသဲလာကြမှာ၊ ကျုပ်တို့က ပီမိုင်း မြေကို ဆက် မငှားဘဲနှင့် လွယ်လွယ်ကူကူ ငွေရလာမှာ မဟုတ်လား’

ကိတ်က မေးလိုက်သည်။

‘ကြောက်လို့လား’

‘မလိုအပ်ဘဲနှင့် အန္တရာယ် များတဲ့ အလုပ်တွေကိုတော့ မလုပ်ချင်ဘူး၊ ဘာဖြစ်လို့ လုပ်ရမှာလဲဗျ’

‘ကျုပ်က အဲဒီ မြေကို ငှားချင်တာထက် ဂျင်မိ နေ့သံကတ်ကို နှာချင် လို့ပဲဗျ၊ အဲဒီ အကြောင်းပြချက်နှင့်တင် မလုံလောက်သေးဘူးလား’

‘ခင်ဗျားက အဲဒီလို ပြောတယ် ဆိုရင်တော့လည်း ဟုတ်တာပေါ့ဗျာ’

‘ဒါထက် ကောင်းတဲ့ အကြောင်းပြချက်တွေ ရှိသေးတယ် ရီစီ’

ကိတ်၏ မျက်လုံး အစုံသည် ကောက်ကျစ် စဉ်းလဲမှုကြောင့် တပြောင် ပြောင် တလက်လက် ဖြစ်လာသည်။

‘ကျုပ်က ဂျာဆီ ခရက်စ်က ပုဂ္ဂိုလ်တွေနှင့် ဆွေးနွေးနေတာဗျ’

ရီစီ လောဆန် တစ်ယောက် ဖျတ်ဖျတ်လတ်လတ် ဖြစ်လာသည်။ ဂျာဆီ ခရက်စ်သည် မဟာ ရေနံ ကုမ္ပဏီ တစ်ခု ဖြစ်သည်။ ရေနံ ထွက်သည့် နေရာ တိုင်းတွင် ဂျာဆီ ခရက်စ် ကုမ္ပဏီသည် တစ်နည်းနည်းနှင့် ရှိနေတတ်သည်။ အိုကလာဟိုးမားရှိ ရေနံတွင်း အများစုတွင် ခြေကုပ် ယူထားပြီးလည်း ဖြစ် သည်။ သို့သော် မည်ကဲ့သို့သော အကြောင်းကြောင့်ဟု မသိရသော်လည်း အော့ ဆော့ချိ ဒေသတွင်မူ အရေး နိမ့်ခဲ့ရသည်။ ထို အနေအထားကို ပြောင်းလဲပစ်ရန် ဂျာဆီ ခရက်စ်က ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ။

‘ဂျာဆီ ခရက်စ်က တကယ့် ကုမ္ပဏီကြီးပဲ’

‘သိပ်မှန်တာပေါ့ဗျာ၊ အခု ကျုပ်နှင့် စကားပြောနေတဲ့ လူတွေကလည်း ပီမိုင်း မြေပေါ်မှာသာ ရေနံ ရှိတယ် ဆိုရင် ဂျာဆီ ခရက်စ်က အဲဒီ မြေကို ငှားချင်တယ်၊ ကျုပ်တို့ကသာ ဖြစ်အောင် ဆောင်ကြဉ်းပေးမယ် ဆိုရင် ကျုပ် တို့ကို တနင့်တပိုးကြီး ပေးမှာ’

‘ဘယ်လောက်လဲ’

‘ဒေါ်လာ ငါးသိန်း၊ ဒါထက် ပိုချင် ပိုမယ်’

‘ဒီ မြေပေါ်မှာ ရှေနံ ရှိမယ် ဆိုရင် ဒါ့ထက်မက တန်မှာပေါ့ အဲဗရက်ရ’  
 ‘တန်ချင်လည်း တန်မယ်၊ မတန်ချင်လည်း မတန်ဘူး၊ ကျုပ်တို့ကသာ  
 ဂျာဆီ ခရက်စ်နှင့် ဆက်ဆံခဲ့ရင် ငွေတွေ အများကြီး ရရုံတင်သာ မကဘူး၊  
 ဒီလုပ်ငန်းကြောင့် မဟာ့ မဟာ ကုမ္ပဏီကြီး တစ်ခုနှင့် ပန် တင့်သွားတယ်  
 ဆိုရင် ကျုပ်တို့ အဖို့ တကယ် အမြတ် ထွက်တာပဲပေါ့ဗျ’

လောဆန်က သဘော တူညီလိုက်ရတော့သည်။ အကယ်၍ ဂျာဆီ ခရက်စ်  
 ကသာ သူတို့ကို နောက်ကွယ်မှ အကူအညီ ပေးခဲ့သော် သူတို့ နှစ်ယောက်သည်  
 သူဌေး ဖြစ်နိုင်လောက်သည်။ သို့တိုင်အောင် သူ့စိတ်ထဲတွင် သိပ်မရှင်းလှချေ။

‘ခင်ဗျား အခု ဘာတွေ စဉ်းစားနေသလဲ ဆိုတာ ကျုပ်ကို ပြောပြချင်စိတ်  
 ရှိရဲ့လား’

‘ရှိပါ့ဗျာ၊ နော့သံကတ် ဒီတွင်းကို ပြီးအောင် တူးနိုင်မှာ မဟုတ်ဘူးလို့  
 ကျုပ်က တွေးနေတာ’

‘ဘယ်လိုလဲဗျ’

‘သူ့ ရေနံတွင်းတူးစင်ဟာ တစ်ရက် နှစ်ရက် အတွင်း အရင်ကလို ကောင်း  
 ကောင်းမွန်မွန် တူးမရတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်’

လောဆန်က ခေါင်းခါလိုက်သည်။

‘ကျုပ်ကတော့ သိပ်မကြိုက်ဘူးဗျာ၊ ဘာဖြစ်လို့ ဒီလို’

‘စိတ်အေးအေး ထားစမ်းပါဗျာ၊ ခင်ဗျား ဒီကိစ္စနှင့် ဘယ်လိုမှ မပတ်  
 သက်စေရပါဘူး၊ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် လုပ်မှာပါဗျ’

နောက် နှစ်ရက် အကြာ ညဦးပိုင်းတွင် အဲဗရက် ကိတ်သည် သူ၏  
 မိုဒယ် တီ ဖို့ဒ် ကားအသစ်ကလေးကို လိုဂန်မြို့၏ အနောက်ဘက်ဆီသို့ ဦး  
 တည် မောင်းနှင်သွားသည်။ သူက တစ်နာရီ ကြာအောင် မောင်းနှင်လိုက်ပြီး  
 နောက် အင်မတန် ဆိုးရွားသော ဘေးဘက် လမ်းတစ်လမ်းပေါ်မှ ချိုးဝင်  
 လိုက်သည်။ နောက်ထပ် နာရီဝက် ကြာသောအခါ အလွန် ခေါင်သော နေရာ  
 တွင် ရှိသည့် ယာတဲ တစ်တဲဆီသို့ ရောက်ရှိသွားသည်။ သူက ကားကို ယာ  
 တဲ၏ နောက်ဘက်ဆီသို့ ကွေ့မောင်း သွားပြီးနောက် အင်ဂျင်စက်နှင့် ရှေ့မီး  
 လုံးများ ပိတ်ပစ်လိုက်သည်။

ကိတ်သည် နောက်ဖေးဘက် တံခါးပေါက်မှ ဝင်သွားပြီးနောက် စားပွဲ  
 တစ်လုံး၏ ပတ်ပတ်လည်တွင် စုထိုင်ရင်း ခိုးချက်သော ဝီစကီ အရက်ကို  
 သောက်နေသူ လူသုံးယောက် ရှိရာ မီးဖိုချောင်ဆီသို့ တန်းသွားသည်။ စားပွဲ

mgyoe.com

ပေါ်တွင် ရေနံဆီ မီးခွက် တစ်လုံး ရှိနေသည်။ ကိတ်က ထိုလူသုံးယောက်ကို တရင်းတနှီး နာမည် ခေါ်၍ နှုတ်ဆက်လိုက်၏။ ဆလင်း ဆိုသူမှာ ပိန်ကပ် ကပ်၊ မျက်နှာ ဖြူဖပ်ဖြူရော်နှင့်။ ဘဒိ ဆိုသူကတော့ အသက် ခပ်ငယ်ငယ်၊ အရပ် မနိမ့်မမြင့်၊ ဂုန်နီအိတ်ရောင် ဆံပင်နှင့်။ ဂျိုရှ် ဆိုသူကတော့ ခပ်ထွား ထွား၊ မုတ်ဆိတ်မွေး ဖွားဖွားနှင့်။

ဆလင်းက ကိတ် အတွက် ဝိစကီကို ဒန်ခွက်ထဲသို့ လောင်းထည့်ပေး လိုက်သည်။ ကိတ်က ရေမရောသော ဝိစကီကို ရှုံ့ရှုံ့မဲ့မဲ့နှင့် သောက်လိုက်၏။ ပြီးမှ စားပွဲတွင် ဝင်ထိုင်သည်။

ဂျိုရှ်က မေးသည်။  
'ကျုပ်တို့က ဒီကိစ္စကို ဘယ်လို လုပ်မှာလဲ အဲဗရက်ရှ်'  
'လွယ်တဲ့ နည်းနှင့်ပေါ့ဗျာ'  
ကိတ်က အဖြေပေးရင်း အစအဆုံး အသေးစိတ် ဆက်ရှင်းပြသည်။

ဂျင်မ် နော့သ်ကတ်၏ ညဂျူတီ အလှည့် ဖြစ်သည်။ အချိန်သည် တဖြည်းဖြည်း နှင့် ကုန်ဆုံးသွားသည်။ အတော်ကလေး ကြာသွားသောအခါ သူက လက်ပတ် နာရီကို ကြည့်လိုက်၏။ ရေနံ တွင်းတူးစင်နှင့် တွင်းတူး စက်ပြင်သမား၏ ပန်းပဲဖို ဘေးနားတွင် ချိတ်ဆွဲထားသော မီးလုံးများက လုံလုံလောက်လောက် အလင်းရောင် ရစေသည်။ ည ဆယ့်တစ် နာရီနှင့် သုံးဆယ့်လေး မိနစ် ရှိလေ ပြီ။ ရှည်လျားသော တစ်ညတာ ကုန်ဆုံးသည် အထိ စောင့်ရဦးမှာပါကလား။

ပန်းပဲဖိုတွင် ရှိနေသော ဝီလ် ဒဗ်ထံ လှမ်းမေးလိုက်သည်။  
'ဘယ်လို အခြေအနေ ရှိသလဲ ဝီလ်'  
'ကောင်းပါတယ် ဆရာ၊ စင်ပေါ်မှာ လူလိုလိုလား'  
'မလိုပါဘူး၊ ပျင်းတာနှင့် ကိုယ့်အသံ ကိုယ်ပြန်ကြားချင်လို့'  
'ခင်ဗျား အသံ တော်တော် ကောင်းပါတယ်၊ ကယ်ရူးဆို ဆိုတဲ့ လူထက် တောင် ပိုကောင်းသေးတယ်'  
'သူ့အသံက ပိုကောင်းပါတယ်ကွ'  
'ဟုတ်ချင်လည်း ဟုတ်မှာပေါ့ဗျာ၊ ကျုပ်က သူ့ အသံကို ကြားဖူးတာ မဟုတ်ဘူး၊ သူ့ အကြောင်းကိုသာ ကြားဖူးတာ'  
ဂျင်မ်သည် ရင်ထဲက ကျိတ်၍ သက်ပြင်း တစ်ချက် ချလိုက်ပြီး တွင်း

တူးစက်တွင် လမ်းလျှောက်ရန် လုပ်ထားသည့် နင်းကြမ်း ရက်မနှင့် တွင်းတူး ကိရိယာအား ချိတ်ဆွဲထားသည့် ကြိုးတို့ကို မြဲအောင် စုပ်တွယ်ထားသော မူလီ နေသားတကျ ရှိမရှိကို စစ်ဆေးလိုက်သည်။

အဲဗရက် ကိတ်သည် ဖို့ဒ် ကားကလေးကို ဂျော့ ပီဗိုင်း၏ ယာမြေနားမှ ကပ် ဖောက်ထားသော လမ်း အတိုင်း မောင်းနှင်လာပြီး ပီဗိုင်း၏ ယာမြေဆီသို့ ဝင်ရာ လမ်းဆုံကို ကျော်မောင်းသွားသည်။ ခပ်လှမ်းလှမ်း ရောက်မှ ကားကို ရပ်လိုက်၏။ သူနှင့် သူ့ အဖော် သုံးယောက်သည် ကားပေါ်က ဆင်းလာကြ သည်။ ဘဒ်နှင့် ဂျိုးရှိသည် ဒိုင်းနမိုက် နှစ်ဆယ့်လေးချောင်းနှင့် စနက်တံ ကြိုး ခွေကို ယူလာကြ၏။

ကိတ်က ပြောလိုက်သည်။

‘တို့ ဟိုနေရာ ရောက်အောင် သွားကြမယ်’

သူတို့ အုပ်စုသည် တစ်မိုင်လောက် လျှောက်သွားကြသည်။ ထိုဒေသမှာ ပြန့်ပြန့်ပြူးပြူး ရှိသလို ညကလည်း မှောင်မိုက်လှသည်။ မကြာမီ ခပ်လှမ်း လှမ်းမှ မီးရောင် ပျံ့ပျံ့ကလေးကို မြင်ကြရတော့သည်။ နေ့သံကတ်၏ ရေနံ တွင်းတူးစင်မှ အလင်းရောင်ပင်တည်း။

‘ဂျိုးရှိ၊ မင်းနှင့် ဘဒ်က မီးစက်နှင့် ပန်းပဲဖိုဆီ ရောက်အောင် ဘယ်ဘက် က ကွေ့သွား၊ ဆလင်းနှင့် ငါက ညာဘက်က ကွေ့သွားမယ်၊ တွင်းတူးစင်နား ရောက်ရင် ငါတို့ မိကျောင်းတွား သွားပြီး ရှေ့တိုးရမယ်၊ မင်းက မီးငြိမ်းလိုက် တဲ့ အခါ တို့က တွင်းတူးတဲ့ လူကို အပြတ် ဝင်ဆော်မယ်’

ကိတ်၏ ညွှန်ကြားချက်အတိုင်း ဂျိုးရှိနှင့် ဘဒ်က တစ်ဖက်သို့ ထွက်သွား ကြသည်။ ကိတ်ကတော့ ဘေးနားတွင် ပါလာသော ဆလင်းနှင့် အတူ ပြုပြင် ထိန်းသိမ်းခြင်း မရှိသော ယာမြေဘက်မှ စွေစောင်းစောင်း ဖြတ်ထွက်သွားကြ သည်။ ရေနွေးငွေ့သုံး အင်ဂျင်စက်မှ တရဲရဲ မြည်သံနှင့် တစ်ခါတစ်ရံတွင် ကြားရတတ်သော ဝံပုလွေ အူသံများက လွဲလျှင် ထိုညခင်းသည် ပကတိ ငြိမ်း ချမ်း သာယာလျက် ရှိသည်။ သူတို့ဆီမှ ခြေသံကို သိပ်မကြားရ။

တဖြည်းဖြည်းနှင့် သူတို့သည် တွင်းတူးသည့် နေရာနှင့် ကိုက်တစ်ရာ ဝန်းကျင်သို့ ရောက်လာကြသည်။

ကိတ်က လေသံလေးနှင့် ပြောလိုက်၏။

‘တော်တော်ကလေး နီးနေပြီကွ’

သူနှင့် ဆလင်းသည် မြေကြီးပေါ်တွင် ပြားပြားကပ်အောင် မှောက်လိုက်ကြသည်။ တွင်းတူးစင်နှင့် ကြမ်းပြင် ရှေ့ပိုင်းကို လျှပ်စစ် မီးရောင်ကြောင့် ထင်ထင်ရှားရှား မြင်နေကြရလေပြီ။ တွင်းတူးစင်၏ ကြမ်းပြင်ပေါ်၌ လူ တစ်ယောက် ရှိနေကြောင်းကို ကိတ်က မြင်လိုက်သည်။

ငါးမိနစ် ကြာသွားလေပြီ။

ဆယ်မိနစ်။

ထို့နောက် မီးရောင် ပျောက်ကွယ်သွားသည်။ ည အမှောင်ထက်ပင် သာအောင် ပိန်းပိန်းပိတ် မှောင်သွားသည်။

ကိတ်က ဆလင်းကို တံတောင်ဆစ်နှင့် တွက်လိုက်သည်။

‘လာ သွားကြစို့’

ကိတ်သည် လက်တစ်ဖက်က အင်မတန် ကြီးမား လေးလံသော ဂဏန်းလက်မကြီး တစ်ချောင်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဒသမ သုံးဆယ့်ရှစ် စမစ် အင် ဝက်ဆန် ခြောက်လုံးပြုကို ဆုပ်ကိုင်ထားရင်း မြေကြီးပေါ်မှ လူးလဲ ထ၍ ရေနံတွင်းတူးစင်ဆီသို့ ပြေးသွားကြလေတော့သည်။

- ၇ -

ကြီးနှင့် ဆွဲထားသော တွင်းတူး ကိရိယာနှင့် တူးသည့် စနစ်မှာ တူးရွင်းပြားကို တူနှင့် ရိုက်ပြီး တူးသည့် စနစ်ကို ဆန်းသစ်ထားခြင်းပင် ဖြစ်သည်။ အလေးချိန် တစ်တန်ထက်မက လေးလံသော ထိုကိရိယာ၏ ထိပ်တွင် လွန်သွား တပ်ဆင်ထားပြီး ထိုကိရိယာကို ရေနံတွင်းထဲတွင် ကြီးနှင့် တွဲလောင်းဆွဲ၍ ချထားသည်။ ထိုကြီးကို လမ်းလျှောက်ရန် လုပ်ထားသော နင်းကြမ်း၏ ရက်မထိပ်တွင် ချည်ထားပြီး ထိုရက်မ၏ အောက်တွင် မတ်မတ် စိုက်ထူထားသော ဒေါက်တိုင် တစ်တိုင် ရှိနေသည်။ ထိုဒေါက်တိုင်ပေါ်တွင် ဝင်ရိုး တပ်ထားသော ဘီးကြီး တစ်ဘီး ရှိနေပြီး ရေနွေးငွေ့ အင်ဂျင်စက်ကို သုံးစွဲ၍ ထိုဘီးကို လည်ပတ်စေသည်။ ဤတွင် နင်းကြမ်း ရက်မသည် စက်တံ မောင်းနှင်သဖွယ် အပေါ်သို့ မြင့်တက်သွားပြီး အောက်သို့ ပြန်ကျလာသော အခါ သံကြီးကြီးသည်လည်း တစ်ပါတည်း ပြန်ကျလာသည်။ ထိုကဲ့သို့ အောက်ဘက်သို့ ပြန်ကျလာသည့်အခါ တွင်းတူး ကိရိယာသည် မြေကြီးထဲသို့ တူနှင့် ရိုက်သွင်းလိုက်သလို အောက်ဘက်တွင် ရှိသော မြေသား အလွှာနှင့် ကျောက်သား အလွှာထဲသို့ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ နက်နက်ရှိုင်းရှိုင်း စိုက်ဝင် သွားတော့သည်။

ဂျင်မ် နော့သံကတ်သည် စက်ကိရိယာ အစိတ်အပိုင်းများကို ထုံးစံအတိုင်း လိုက်လံ စစ်ဆေးလိုက်သည်။ ရေနွေးငွေ့ အင်ဂျင်စက်မှာ ပုံမှန် အနေအထားတွင် ရှိနေသလို ဘီးကြီးကို လည်ပတ်စေသည့် ချိန်းကြီးကလည်း ထုံးစံအတိုင်း နေသားတကျ လှုပ်ရှားနေသည်။ အရာခပ်သိမ်းသည် ပုံမှန် အနေအထားတွင် ရှိနေကြသည်။

ချက်ချင်း ဆိုသလို သူ မျက်စိ ကန်းသွားသည်။ တွင်းတူးစင်တွင် ရှိသော မီးသီး အားလုံး ငြိမ်းသွားသည်။

‘ဝီလ်’

သူက တွင်းတူး စက်ပြင်ဆရာ ဝီလ် ဒစ်ကို လှမ်းခေါ်လိုက်သည်။  
‘ဂျင်နရေတာကို သွားကြည့်လိုက်စမ်းပါ’

mgyoe.com

ရေနွေးငွေ့ အင်ဂျင်စက်မှာ ဆက်လက် လည်ပတ်နေသဖြင့် ဂျင်နရေတာ ကြောင့်ပဲ ဖြစ်ရမည်။

နင်းကြမ်းပေါ်တွင် ရှိနေသော ဂျင်မိန် နှောသံကတ်သည် ရေနံတွင်းတူးစင် ၏ တိုင်တစ်တိုင်တွင် သံနှင့် တွဲလောင်း ချိတ်ဆွဲထားလေ့ ရှိသော လက်နှိပ် ဓာတ်မီးဆီသို့ သတိကြီးစွာ ထားပြီး တိုးကပ်သွားသည်။ သူသည် မှောင်မှောင် မည်းမည်းထဲတွင် အမြဲတစေ လှုပ်ရှားနေသော စက်ကိရိယာများနှင့် ဝင် မတိုး မိချေ။

ဝီလ် ဒဗ် ကိုယ်တိုင်လည်း မျက်စိ ပြာသွားသည်။ သို့သော် ဂျင်မိန် အော် ပြောလိုက်သည့် အမိန့်ကို ကြားလိုက်ရသောကြောင့် ဂျင်နရေတာဆီသို့ ဦး တည်ပြီး သွားတော့သည်။ သူ့ခြေလှမ်း နှစ်လှမ်း သုံးလှမ်းသာ လှမ်းလိုက်ရ သည်။ သူ့ခေါင်းကို လေးလံပြီး မာကျောသော ပစ္စည်း တစ်ခုနှင့် အရိုက် ခံ လိုက်ရသည်။ သူသည် အသံ မပြုနိုင်ဘဲ မြေကြီးပေါ်သို့ ခွေကျသွားသည်။

‘ဒီလူ မေ့သွားပလား’

ဘဒ် ဆိုသော ပုဂ္ဂိုလ်က လေသံကလေးနှင့် မေးလိုက်သည်။ ဂျီ၊ ရိုက ရှေ့သို့ ကုန်း၍ စစ်ဆေးလိုက်သည်။

‘မေ့သွားပြီ၊ သေချင်တောင် သေလိမ့်မယ်’

‘ဒါဆိုရင် ငါ့ကို လာကူစမ်းပါကွာ’

ဘဒ်သည် ဒိုင်းနမိုက် အချောင်းများကို ရေနွေးငွေ့ အင်ဂျင်စက်တွင် ချည် နှောင်ရင်း အလုပ် ရှုပ်နေသည်။

ဂျင်မိန်သည် လက်နှိပ်ဓာတ်မီးကို ရှာမတွေ့ချေ။ တစ်ယောက်ယောက်က ယူသုံးပြီး နေရာတကျ ပြန်မထားတာဘဲ ဖြစ်ရမည်။ သူက ဆဲရေး တိုင်းထွာ လိုက်ပြီး ဝီလ် ဒဗ်ကို လှမ်းခေါ်သည်။

‘ဟေ့ ဝီလ်’

ထူးသံ မကြားရချေ။ ထူးသံ အစား သူ့နောက်ဘက်ရှိ နင်းကြမ်းပေါ်မှ ဖိနပ်ခွာသံများကို ကြားလိုက်ရသည်။ သူ့လှုပ်ရှားမှုကလည်း မြန်သည်။ သူက နှစ်လုံးပြူး သေနတ် ရှိရာဆီသို့ လှမ်းခုန်လိုက်သည်။ ထို လှုပ်ရှားမှုက သူ့ကို ကယ်လိုက်ခြင်း ဖြစ်သည်။ အဲဗရက် ကိတ်က သူ့ ခေါင်းကို မှန်းပြီး ရိုက် လိုက်သော ဂဏန်းလက်မကြီးသည် ခေါင်းနှင့် လွဲသွားပြီး ပခုံးကိုသာ ရိုက် မိသွားသည်။ ထိုကဲ့သို့ အရိုက်ခံရမှုကြောင့် ဂျင်မိန်သည် ပြင်းပြင်းထန်ထန် နာ ကျင်သွားပြီး ကိုယ်နေဟန်ထား ပျက်သွားသည်။

သူသည် မတ်မတ် ပြန်မရပ်နိုင်သေးသော်လည်း နှစ်လုံးပြုး သေနတ်ကို မြောက်၍ ကျည်ဆန် တစ်တောင်နှင့် ပစ်လိုက်သည်။ သူ ချိန်တာ မြင့်သွားသဖြင့် လွဲသွားသည်။

‘ခွေးမသားကို ပစ်ထည့်လိုက်စမ်း’

ညာဘက်ယွန်းယွန်း မှောင်ထဲတွင် ပေါ်လာသော အသံ ဖြစ်သည်။

ဂျင်မိက ကမန်းကတန်း တွေးကြည့်လိုက်သည်။ ရေနံတွင်းတူးစင်၏ နင်းကြမ်းပေါ်သို့ ကျူးကျော် ရောက်ရှိလာသူမှာ နှစ်ယောက် ဖြစ်ရမည်။ နောက်ထပ် ဘယ်လောက် များများ ပါလာသေးသည် ဆိုတာကိုတော့ တပ်အပ် သေချာစွာ မပြောနိုင်။ သူက ဒေါက်တိုင် နောက်သို့ ရှောင်ပြေးလိုက်သည်။

ဂျင်မိသည် ရိပ်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသော အရိပ်မည်းမည်း တစ်ခုကိုသာ တွေ့လိုက်ရသည်။

သူ ရိုက်လိုက်သည့် ရိုက်ချက်က ရေနံတွင်းတူးသမားအား ချက်ကောင်းကို မထိလိုက်သည့် အပြင် ထိုလူထံ၌ နှစ်လုံးပြုး တစ်လက် ရှိနေကြောင်း သိလိုက်ရသောကြောင့် ထိတ်လန့်သွားသော ကိတ်သည် ဘီးကြီး၏ နောက်ဘက်သို့ ဝင်ကပ်လိုက်သည်။

သူက ခြောက်လုံးပြုးကို ဆွဲထုတ်လိုက်၏။ အမှောင်ထဲသို့ စူးစူး ကြည့်ရင်း သူ ပစ်ရမည့် ပစ်မှတ်ကို ရှာလိုက်သည်။ သူ မပစ်ရသေးခင် ခြောက်လုံးပြုး သေနတ်သံ နှစ်ချက် ပေါ်ထွက်လာသည်။ ရေနံတွင်းတူးသမား ရှိမည်ဟု ထင်သော နေရာဆီသို့ ဆလင်းက ပစ်ထည့်လိုက်ခြင်း ဖြစ်သည်။

ထိုကျည်ဆန်များသည် ဒေါက်တိုင်ကို လာမှန်ကြသည်။ ဂျင်မိ နေ့သ်ကတ်သည် ဆလင်း၏ ခြောက်လုံးပြုး ပြောင်းဝမှ လက်ခနဲ ထွက်လာသော မီးရောင်ကို မြင်လိုက်ရသည်။ သူက နှစ်လုံးပြုး သေနတ်နှင့် ထိုးချိန်လိုက်ပြီး ကျန်နေသော ကျည်ဆန် တစ်တောင့်နှင့် ပစ်ထည့်လိုက်သည်။ နှစ်လုံးပြုး သေနတ်သံ ပေါ်ထွက်လာပြီး ပစ်မှတ်ကို သွားမှန်သည်။ နေ့သ်ကတ်သည် အော်သံ တစ်သံနှင့် အောက်ဘက်သို့ ဝုန်းခနဲ လိမ့်ကျသွားသော အသံတို့ကို ဆက်တိုက် ကြားလိုက်ရသည်။

ထို့နောက် ကြမ်းပြင်နှင့် ခိုက်မိသွားသောကြောင့် ဒဏ်ရာရသူက ထပ်မံ အော်ဟစ်လိုက်သံကို ကျယ်ကျယ်လောင်လောင် ထပ်ကြားရပြန်သည်။

ယခု ကိစ္စမှာ အဲဗရက် ကိတ် မျှော်လင့်ထားသည်နှင့် မဆိုင်ရေးချ မဆိုင်ဆိုသလို ဖြစ်နေသည်။ ရေနံတွင်းတူးသမားထံတွင် နှစ်လုံးပြုး တစ်လက်သာ

mgyoe.com

ရှိပုံရပြီး ကျည်ဆန် နှစ်တောင့်စလုံးကို ပစ်လိုက်ပြီး ဖြစ်သည်ဟု တွေးလိုက် မိသောကြောင့် ကိတ်သည် လှည်းဘီးကြီး နောက်မှ ရှေ့ဘက်သို့ ခုန်ထွက် လာသည်။

သူက ဒသမ သုံးဆယ့်ရှစ် ခြောက်လုံးပြုးကို ကျစ်ကျစ်ပါအောင် ဆုပ် ရင်း တစ်ချက်၊ နှစ်ချက်၊ သုံးချက် အထိ ပစ်ထည့်လိုက်သည်။ ကျည်ဆန်များ သည် ဂျင်မိန် နှော့သံကတ်၏ ခေါင်းဘေးမှ ပွတ်ကာ သီကာနှင့် လွဲသွားသည်။

ဂျင်မိန်သည် သေနတ် အိတ်ထဲမှ ဒသမ လေးဆယ့်ငါး ခြောက်လုံးပြုးကို ဆွဲထုတ်လိုက်သည်။ သူသည် ကမန်းကတန်း ထိုင်ချလိုက်ပြီး သူ့ဆီသို့ ခုန် ဝင်လာသော အရိပ် မည်းမည်းကြီးကို နှစ်ချက် ဆင့်၍ ပစ်ထည့်လိုက်သည်။ ဒုတိယ အချက်က ပစ်မှတ်ကို ထိမှန်သွားသည်။ ထိုအရိပ်မည်းကြီးသည် ကြမ်း ပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားသည်သာမက ဒသမ သုံးဆယ့်ရှစ် ခြောက် လုံးပြုးကလည်း ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည်။

သေနတ် ကျည်ဆန်က အဲဗရက် ကိတ်၏ ပေါင်ကို ထိမှန်သွားသည်။ ဂျင်မိန်သည် ဒသမ သုံးဆယ့်ရှစ် ခြောက်လုံးပြုးကို ကုန်းကောက်ယူလိုက်ပြီး ဒသမ လေးဆယ့်ငါး ဘို့တ် သေနတ်ပြောင်းကို ကိတ်၏ မျက်နှာ ရှေ့တွင် ကပ်ပြလိုက်ပြီး ဂျင်မိန်က မေးလိုက်သည်။

‘မင်းတို့ ဘယ်နှယောက် လာကြသလဲ’

ကိတ်သည် ရေနံတွင်းတူးသမားက သေနတ်နှင့် ပစ်လိုက်မည်ကို အထူး တလည် ထိတ်လန့်နေသည်။ သူက နောက်ထပ် နှစ်ယောက် ရှိသေးကြောင်း မပွင့်တပွင့် ပြောလိုက်၏။ နှော့သံကတ်သည် မတ်တတ် ရပ်လိုက်ပြီး ပန်းပဲဖို ဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သူတို့ အုပ်စု၌ နောက်ထပ် လူပါလာ သေးသည် ဆိုလျှင် ဝီလ် ဒဗ်ကို ရန်မူကြလိမ့်မည်မှာ သေချာသည်။ ထို့ကြောင့် ခုနက သူ အော်ခေါ်တုန်းက ဝီလ် ဒဗ်က ပြန်မထူးနိုင်တာပဲ ဖြစ်ရမည်။

ထိုအချိန်တွင် ဘဒ်နှင့် ဂျိုးရှိသည် ဒိုင်နမိုက် အချောင်းများကို ရေဇွေး ငွေ့ အင်ဂျင်စက်တွင် ချည်နှောင်ထားခဲ့ပြီး စနက်တံကြိုးကို မီးရှို့လိုက်ကြခြင်း ဖြစ်သည်။ ထို့နောက် ရေနံတွင်းတူးစင်မှ အနီးဆုံး တိုင်ဆီသို့ မိကျောင်းတွား တွား၍ လာကြသည်။ သူတို့သည် သေနတ်သံများနှင့် အော်သံ ညည်းညူသံများ ကို ကြားကြရသော်လည်း ရေနံတွင်းတူးသမားကို ထိသွားတာပဲ ဖြစ်ရမယ်ဟု ထင်လိုက်ကြသည်။ သို့တိုင်အောင် သူတို့သည် ကပျာကယာ ကမန်းကတန်း လုပ်ကိုင်နေကြသည်။

mgyoe.com

တွင်းတူးစင်၏ တိုင်တစ်တိုင်တွင် ဒိုင်းနမိုက် တစ်ချောင်းကိုသာ ဖြစ်ကတတ်ဆန်း ချည်နှောင်လိုက်ကြသည်။

ထို့နောက် အမှောင်ထုထဲမှ အရိပ် မည်းမည်းကြီး တစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရသောအခါ ထိုလူမှာ တွင်းတူးသမားသာ ဖြစ်ကြောင်း သတိထားလိုက်မိကြသည်။ ဒါဆိုရင် သေနတ်မှန် ခံရသူများမှာ ကိတ်နှင့် ဆလင်းသာ ဖြစ်ရမည်။ ဘဒ်သည် သူ့သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဆက်တိုက် ပစ်ထည့်လိုက်၏။

ဂျင်မိက မြေကြီးပေါ်သို့ လှဲချလိုက်သည်။ နောက်ထပ် သေနတ်သံများ ပေါ်ထွက် လာပြန်၏။ ဂျင်မိသည် သေနတ် ပြောင်းဝမှ ထွက်ပေါ်လာသော လိမ္မော်ရောင် မီးတန်း ထွက်ပေါ်လာသည့် နေရာကို သေသေချာချာ မှတ်သားထားပြီး သေနတ်နှင့် ချိန်၍ ပစ်ထည့်လိုက်သည်။

သေနတ် ကျည်ဆန်သည် ဘဒ်၏ ဝမ်းဗိုက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသောကြောင့် စူးစူးရှရှ အော်သံ တစ်သံ ပေါ်ထွက်လာသည်။

တစ်ယောက်သာ ကျန်တော့သည်ဟု ဂျင်မိက တွေးလိုက်သည်။ ယခု အချိန်တွင် သူ့မျက်လုံးများသည် အမှောင်ထုထဲတွင် နေသားတကျ ဖြစ်နေလေပြီ။ ရေနံ တွင်းတူးစင်၏ တိုင်ခြေရင်းမှ ကုန်းကုန်းကွကွနှင့် ထွက်ပြေးနေသော လူတစ်ယောက်၏ ကောက်ကြောင်း အရိပ်မည်းကို သူ မြင်လိုက်သည်။

ဂျင်မိသည် ထိုလူ နောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားပြီး မီလာသော အခါ ထိုလူကို မြေကြီးပေါ်သို့ အတင်း ဆွဲလှဲချလိုက်သည်။ သူတို့ နှစ်ယောက်စလုံး လဲကျသွားချိန်တွင် ဂျင်မိက ထိုလူ၏ မုတ်ဆိတ်မွေးကို စမ်းလိုက်မိသည်။ သူက မုတ်ဆိတ်မွေးကို တအား ဆုပ်ကိုင်ထားပြီး ခြောက်လုံး ပြူးပြောင်းနှင့် သူ့မျက်နှာကို ရိုက်ထည့်လိုက်သည်။ ဂျင်မိသည် မတ်တတ်ရပ်လိုက်ပြီး ထိုလူကို ရေနံတွင်းဆီသို့ ပြန်ဆွဲယူလာသည်။

‘မလုပ်ပါနှင့်’

ဂျိုးရှ်သည် တအားကုန် အော်လိုက်ပြီး လွတ်အောင် အတင်း ရုန်းနေသည်။

‘စနက်တံကို မီးရှို့ပြီးပြီဗျ’

ဒိုင်းနမိုက်ပဲ ဖြစ်ရမည်ဟု ဂျင်မိက တွေးမိလိုက်သည်။ ဒီလူတွေက ဒီရေနံတွင်းကို ဖောက်ခွဲပစ်ဖို့ လာကြတာပဲ ဖြစ်မည်။ စနက်တံကို မီးရှို့ပြီးပြီဖြစ်၍ အချိန်မရွေး ထပေါက်ကွဲပေတော့မည်။

သူသည် လူသတ်ချင်စိတ် ပေါက်လာသည်။ ဒီလူတွေ ဘယ်သူတွေပဲ ဖြစ်ဖြစ် သူနှင့် ရေနံတွင်းကို အပြီးအပိုင် ဖျက်ဆီးပစ်ဖို့ ကြံစည်ခဲ့သူများ ဖြစ်သည်။

ဂျိုးရှ်၏ လက်နှစ်ဖက်စလုံး လွတ်လွတ်လပ်လပ် ရှိနေသေးသည် ဖြစ်ရာ ဂျိုးရှ်က သူ့ ခြောက်လုံးပြူး ဆွဲထုတ်လိုက်သည်ကို ဂျင်မ်က မြင်လိုက်သည်။ ဤတွင် သူ့ရင်ထဲမှ ညှာတာလိုသည့် စိတ်ထားများ လွင့်စဉ် ပျောက်ကွယ် သွားကြသည်။ သူက မုတ်ဆိတ်နှင့် လူ၏ ရင်ဘတ် တည့်တည့်ကို ကိတ် သေနတ်နှင့် ပစ်ထည့်လိုက်သည်။ သူက ထိုလူကို ရေနံတွင်း ကြမ်းပြင်ပေါ် သို့ တွန်းတင်ထားခဲ့သည်။

ဒိုင်းနမိုက်သည် ယခု အချိန်ထိ မပေါက်ကွဲသေးချေ။ ရေနွေးငွေ့ အင် ဂျင်စက်ကလည်း မှန်မှန် လည်ပတ်နေဆဲပင်။ ဂျင်မ်သည် ဒဏ်ရာ ရနေသူကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်လုံးကြီးကို ချိန်းကြိုးထဲသို့ ပစ်ထည့်လိုက်သည်။

ပေါက်ကွဲသံကြီး နှစ်ခုသည် တစ်ချိန်တည်းလိုလို ပေါ်ထွက်လာသည်။ မီးတောက် မီးလျှံများသည် အမှောင်ထုထဲတွင် ထိုးထိုးထောင်ထောင် ဖြစ်နေ ကြသည်။ ပေါက်ကွဲသံကြီး နှစ်ခုမှာ တစ်ခုနှင့် တစ်ခု အင်အားချင်း မတူညီ ကြသော်လည်း အသံ နှစ်သံမှာ ပေါင်းစပ်သွားကြသည်။ ရေနွေးငွေ့ အင်ဂျင် စက်ကြီးသည် စက်ထိုင်ထားသည့် နေရာမှ လွင့်စဉ် ပေါက်ကွဲသွားပြီး တစ် ပိုင်း တစ်စ ဖြစ်သွားသလို ရေနံ တွင်းတူးစင်ကြီးမှာလည်း ယိုင်လဲပြီး ပုံကျ သွားသည်။ ဂျင်မ် နှောသံကတ်သည်လည်း ကြမ်းပြင်ပေါ်သို့ လွင့်စဉ် လိမ့် ကျသွားသည်။

ထိုကိစ္စ အားလုံးသည် မိနစ်ပိုင်းကလေး အတွင်းမှာ ဖြစ်ပျက်ခဲ့ကြခြင်း ဖြစ်သည်။

စခန်းချ နေထိုင်ရာ အိမ်ကလေးထဲတွင် အိပ်ပျော် နေကြသူများသည် သေနတ်သံများကို စကြားရသည့် အချိန်ကပင် လန့်နိုးလာကြသည်။

သူတို့သည် ခုတင်ပေါ်မှ ခုန်ထ လိုက်ကြပြီးနောက် ဖိနပ်များကို ကယျာ ကယာ ကောက်စွပ်လိုက်ကြပြီး ရေနံတွင်းဆီသို့ ပြေးလာကြသည်။

ဆလင်းနှင့် ဂျိုးရှ် နှစ်ယောက်စလုံး သေဆုံးသွားကြသည်။ ဘဒ်ကတော့ နောက်ထပ် နာရီ အနည်းငယ်ခန့်သာ အသက် ရှင်နိုင်ပေလိမ့်မည်။ အဲဗရက် ကိတ် (ယခုအချိန်တွင် ဂျင်မ်က ရိပ်မိနေလေပြီ) ကတော့ သေလောက်သည့် ဒဏ်ရာ မဟုတ်သော်လည်း ပေါင်တွင် ပြင်းထန်စွာ ဒဏ်ရာ ရသွားသည်။

mgyoe.com

ဂျင်မိ အဓိက စိတ်ပူနေသူမှာ ဝီလ် ဒမ်ပင် ဖြစ်သည်။ စက်ပြင်ဆရာသည် ယခု အချိန် အထိ သတိ မရသေးချေ။

ဂျင်မိက လုခံ ရေးဘန်းနှင့် အခြား ပုဂ္ဂိုလ်များကို ဒမ်အား ဂရုစိုက်ရန် မှာထားလိုက်ပြီးနောက် အလုပ်ကြမ်းသမား တစ်ယောက်အား ဆရာဝန်ကို ခေါ် လာခဲ့ရန်နှင့် ရဲမှူးအား အကြောင်း ကြားရန် သူ ဖို့ဒ်ကားလေးနှင့် လွှတ်လိုက် သည်။

ဂျင်မိသည် အပျက်အစီးများကို လက်နှိပ် ဓာတ်မီး တစ်လက်နှင့် လိုက်လံ စစ်ဆေးပြီး အတော်ကလေး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ရေခွေးငွေ့ အင်ဂျင်စက်ကို လုံးဝ ပြန်သုံး၍ ရနိုင်တော့မည် မဟုတ်တော့ချေ။

ပိုဆိုးသည်မှာ ရေနံတွင်းတူးစင်မှ တိုင်တစ်ချောင်းသည် အောက်ခြေမှ ကပ်၍ လုံးဝ ပျက်စီးလု နီးပါး ဖြစ်သွားရခြင်းပင်။ ဒီတွင်းတူးစင်သည် တွင်း တူးသည့် လုပ်ငန်း၏ လှုပ်ရှားသည့် အရှိန်ကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ချေ။

ဂျင်မိသည် အဲဗရက် ကိတ် လဲကျနေရာဆီသို့ သွေး ရွဲရွဲ စိုနေသော နင်း ကြမ်းကို ဖြတ်လျှောက်သွားပြီး သူ့ကို ထထိုင်ခိုင်းလိုက်သည်။ သူ့စိတ်ထဲတွင် အဲဗရက် ကိတ်၏ ခေါင်းထဲသို့ ကျည်တစ်တောင့် ပစ်သွင်းလိုက်ချင်စိတ် ဖြတ် ခနဲ ဖြစ်ပေါ်လာသည်။

ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသော ရေနံတွင်းတူးစင်များ၊ တွင်းတူးသည့် နေရာ တွင် ဖြစ်ပွားတတ်သော သေနတ်ပစ်ပွဲကလေးများနှင့် ရလဒ် အဖြစ် ကျန်ရှိ တတ်သော လူနာများ၊ လူသေ အလောင်းများ စသည့် ကိစ္စရပ်များမှာ အို ကလာဟိုးမား ရေနံ ဒေသတွင် ၁၉၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် အထိ တွေ့ရခဲ့သော အဖြစ်အပျက်များ မဟုတ်ကြချေ။

စတိန်းနက်စ်ဗီးလ်မြို့မှ လာကြသော ဒေါက်တာနှင့် နောက်ထပ် ရောက် ရှိလာကြသော အော့ဆော့ချ် ဒေသမှ ဒုရဲမှူးများသည် အဆိုပါ အကြမ်းဖက်မှု များကို ရိုးနေအောင် တွေ့ဖူး ကြုံဖူးကြသူများပင်တည်း။

ဒေါက်တာက ဝီလ် ဒမ်ကို စတိန်းနက်စ်ဗီးလ် ဆေးရုံသို့ အမြန်ဆုံး ပို့ ရန် ညွှန်ကြားသည်။ ဂျိုးရှ်နှင့် ဆလင်းတို့ကို သေပြီဟု အဆုံးအဖြတ် ပေး သလို ဘဒ်ကို အသက် ရှင်အောင် ကြိုးစားမည် ဆိုပါကလည်း အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ကြေညာသည်။

ဒုရဲမှုများကလည်း တုန်လှုပ်မှု အလျှင်း မရှိသလို စနစ်တကျ စစ်ဆေးကြသည်။ ဂျင်မိ နှောသံကတ်သည် သူ့နယ်မြေထဲသို့ ကျူးကျော် ဝင်ရောက်လာသူ လူဆိုးများကို သတ်ဖြတ်နိုင်ခွင့် ရှိသည်။ သူတို့က အဲဗရက် ကိတ်ကို ဖမ်းဆီးလိုက်ပြီး အလောင်း နှစ်လောင်းနှင့် မေ့မြောနေသူ တစ်ဦးကို သယ်ဆောင်သွားရန် အစီအစဉ်များ ပြုလုပ်နေကြသည်။ ဂျင်မိကိုလည်း ကံကောင်းပါစေဟု ဆုတောင်း ပေးသွားကြသည်။

နံနက် လင်းအားကြီးတွင် သူတို့ အားလုံး ပြန်သွားကြသည်။ ဤတွင်မှ ဂျင်မိနှင့် သူ့လူများသည် အပျက်အစီး ပမာဏကို စေ့စေ့စပ်စပ် လေ့လာနိုင်ကြတော့သည်။

‘အင်ဂျင်စက်ကတော့ လုံးဝ ပျက်စီးသွားပြီ၊ ဒါပေမဲ့ ဘွိုင်လာအိုးနှင့် ချိန်းကြိုးကတော့ အကောင်း ပကတိပဲ၊ နောက်ထပ် အင်ဂျင်စက် တစ်လုံး အစား ရမယ် ဆိုရင် ကျုပ်တို့ အလုပ် ပြန်စနိုင်ကောင်းပါရဲ့’

လုခဲ ရေးဘန်းက ပြောလိုက်ခြင်း ဖြစ်သည်။ နှောသံကတ်က စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေသည်။

‘မလွယ်ဘူး၊ ကျုပ်တို့ တွင်းတူးစင်ကို ပြန်ဖြိုချပြီး အစ အဆုံး အသစ် ပြန်ဆောက်ရလိမ့်မယ်’

လုခဲ ရေးဘန်းသည် ပျက်စီးသွားသော တိုင်ကို လေ့လာရင်း

‘မလိုဘူး ထင်တယ်၊ ဂျိုက်တွေ ဝန်ချီစက် ရစ်ဘီးတွေ သုံးပြီး ဒီစင်ကို ပြန်ထောင်ရမယ်၊ ပြီးရင် ပြန်မတ်သွားအောင် လုပ်ရမယ်၊ အဲဒီလို လုပ်တာမျိုးကို ကျုပ် တစ်ခါ မြင်ဖူးခဲ့တယ်၊ သုံးရက် လေးရက်လောက်ပဲ ကြာတယ်ဗျ’

ဂျင်မိက မျှော်လင့်ချက် သိပ်မထားသော်လည်း အင်တင်တင်နှင့် သဘောတူလိုက်သည်။

‘ဖြစ်နိုင်တယ်၊ ကျုပ်တို့ စမ်းကြည့်ကြသေးတာပေါ့လေ၊ ပထမဦးဆုံး ဒီအပျက်အစီးတွေကို ရှင်းပစ်ရလိမ့်မယ်၊ ရှင်းပြီးရင် အင်ဂျင်စက်အားကို အသုံးပြုဖို့ လိုလာလိမ့်မယ်၊ အော့ဘီဆီမှာ ရေနွေးငွေ့ အင်ဂျင်စက် တစ်လုံး အရန်သင့် ရှိတန်ကောင်းပါရဲ့၊ ကျုပ်က လိုဂန်ကို ခပ်မြန်မြန် တစ်ခေါက် ပြေးလိုက်ဦးမယ်’

ရီစီ လောဆန်သည် လုပ်စရာ ရှိသည်များကို ခပ်သွက်သွက်ကလေး လျှောက်လုပ်လိုက်သည်။

mgyoe.com

ရီစီသည် အဲဗရက် ကိတ်ကို ချုပ်နှောင်ထားသော ပေါဟတ်စတာ မြို့သို့ ကမန်းကတန်း လိုက်သွားသည်။

ဒဏ်ရာ ရသွားသော ကိတ်၏ ပေါင်ကို ချုပ်၍ ပြီးသွားလေပြီ။ ကိတ်သည် မေးသမျှကို ခေါင်းမာမာနှင့် မဖြေဘဲ တင်းခံနေသည်။

ရီစီ လောဆန်က ကိတ်အား ကျန်လူသုံးယောက်က သူ့အား သေနတ်နှင့် ခြိမ်းခြောက် အတင်းအဓမ္မ ခေါ်သွားသောကြောင့်သာ လိုက်ပါသွားရခြင်း ဖြစ်ကြောင်း လန်ကြုတ် ဇာတ်လမ်း တစ်ခုကို သင်ပေးသည်။ ကျန်လူ သုံးဦးမှာ သေကုန်ကြပြီ ဖြစ်၍ သူ့ဇာတ်လမ်းကို ငြင်းနိုင်စရာ အကြောင်း မရှိကြောင်း ရှင်းပြသည်။

ကိတ်က ငြင်းသည်။

‘ဒါပေမဲ့ နှော့သံကတ်က’

‘ကျုပ်က လာဘ်ထိုးပြီး ခင်ဗျားကို အာမခံ ရအောင် လုပ်မယ်၊ ပြီးရင် ခင်ဗျား ဒီပြည်နယ်ထဲက အမြန်ဆုံး လစ်ပေတော့’

ရီစီ လောဆန် အကွက်ချထားသည့် အတိုင်း ဖြစ်လာသည်။

ကိတ်သည် ချိုင်းထောက်နှင့်သာ လမ်းလျှောက်နိုင်ပြီး အပြင်းအထန် နာကျင်သည့် ဝေဒနာကို ခံစားနေရသော်လည်း လောဆန်က သူ့ကို လိုက်သို့ ကားနှင့် တင်ခေါ်လာသည်။

ကိတ်က ဆဲရေး တိုင်းထွာရင်း ကြိမ်းဝါးလိုက်သည်။

‘ခွေးမသား နှော့သံကတ်ကို ငါ ကိုယ်တိုင် သတ်မယ်’

လောဆန်က ပြန်ဟောကလိုက်သည်။

‘သတ်ရပါလိမ့်မယ် အားကြီး၊ ကျုပ်က ခင်ဗျားကို ဒါးလပ်စ်ကို သွား မယ့် ရထားပေါ် တင်ပေးလိုက်တော့မှာ၊ ခင်ဗျား အဲဒီမှာပဲ နေနေရလိမ့်မယ်’

ရီစီ လောဆန်က ယခု အချိန်တွင် သူက အမိန့် ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိထားလိုက်မိသည်။ သူက ဒီလို ဟောက်သဟန် ပြောရတာကို သဘော ကျနေသည်။

‘ဒီမြေငှားတဲ့ ကိစ္စမှာ ကျုပ် သဘောနှင့် ကျုပ် လုပ်ချင်သလို လုပ်ကိုင် ပြီးစီးသွားတဲ့ အချိန် အထိ ခင်ဗျား အိုကလာဟိုးမားနှင့် အဆက်အသွယ် ဖြတ် ထား ရလိမ့်မယ်’

မှုန်တေတေနှင့် ငြိမ်နေသော ကိတ်၏ အမူအရာက လောဆန် ပြောသည့် အတိုင်း လိုက်နာမည် ဖြစ်ကြောင်း သက်သေခံနေသည်။

အေဘီ ရှယ်လက်တာထံတွင် ရေနှေးငွေ့ အင်ဂျင်စက် တစ်လုံး အဆင်သင့် ရှိနေသည်။ ထိုအင်ဂျင်စက်ကို ရေနံတွင်း တူးသည့် နေရာကို ချက်ချင်း ပို့ပေး လိုက်ရာ နှစ်ရက် အတွင်း အသုံးပြုနိုင်သည့် အနေအထားသို့ ရောက်ရှိလာ သည်။

ဂျင်မိတို့ အုပ်စုသည် စက်အင်အားကို အသုံး ပြုနိုင်လာသည်နှင့် တစ် ပြိုင်နက် တွင်းတူးစင်ကို ပြန်လည် အသုံးပြုနိုင်အောင် ကမန်းကတန်း လုပ်ကြ ကိုင်ကြရတော့သည်။

လုခံ ရေးဘန်း၏ စိတ်ကူး စိတ်သန်းမှာ ခြေခြေမြစ်မြစ် ရှိသည်။ ဝန်ချီ စက် ရစ်ဘီး နှစ်ဘီးကို နေရာ မရွေ့အောင် ခိုင်ခိုင်ခံ့ခံ့ ထိုင်ထားနိုင်သည်။ သံမဏိ ကြီးများကို တွင်းတူးစင်၏ ထိပ်ဖျားပိုင်းတွင် ချည်နှောင်ထားပြီး ကျန် နေသော ကြီးစများကို ဝန်ချီစက် ရစ်ဘီးများတွင် ချည်နှောင်ထားသည်။ အောက်ဘက်မှ အားနှင့် အင်နှင့် မတင်လိုက်သည့် တွန်းအားကို ခံနိုင်ရည် ရှိအောင် နင်းကြမ်းနှင့် အနီးဆုံး နေရာတွင် ရှိသည့် ကြက်ခြေခတ် တန်းများကို ထပ်အားဖြည့်ပေးလိုက်သည်။ ထို့နောက် အဆိုပါ ကြက်ခြေခတ် တန်းများ၏ အောက်ဘက်တွင် အလွန် ကြီးမားသော ဂျှက်ကြီးများကို ခံထားလိုက်သည်။

အထက်ပါ အတိုင်း အစစအရာရာ အဆင်သင့် ဖြစ်သွားသောအခါ ချွေး ရွဲရွဲ စိုနေသော လုပ်သားများသည် ဂျှက်ကြီးများအား ဝက်အူရစ် လှည့်၍ မတင်သူက မတင်ကြသလို သံမဏိ ကြီးကြီးများ တောင့်တင်းလာသည် အထိ ဝန်ချီစက် ရစ်ဘီးများကို လှည့်သူက လှည့်ပေးကြသည်။

တွင်းတူးစင်သည် မြေကြီးပေါ်တွင် ကိုးဆယ် ဒီဂရီ အထိ မတ်မတ် ပြန် ထောင်လာသည့်အခါ ထိုအနေအထားတွင် ရှိနေအောင် ခိုင်ခိုင်မြဲမြဲ ဆွဲထား လိုက်သည်။

ပျက်စီးသွားသော တွင်းတူးစင် ခြေထောက်သည် သုံးမရလောက်အောင် ကျိုးပဲ့သွားသည်။ တိုင်လေးတိုင်စလုံးတွင် ထပ်ပိုး တိုင်များကို နောက်ထပ် ဖြည့်တင်းပြီး မူလီများ၊ သံပြား လည်ပတ်များနှင့် ထပ်ပိုး၍ အားဖြည့် ပေး လိုက်သည်။ ထို့နောက် ဝန်ချီစက် ရစ်ဘီးနှင့် ဆွဲပေးထားသော သံမဏိ ကြီး များကို လျှော့ပေးလိုက်ပြီး ဂျှက်ကြီးများကို ပြန်နှိမ့်ချရင်း တွင်းတူးစင်ကို ခိုင် မခိုင် စမ်းသပ်ကြည့်သည်။

‘ဒါဆိုရင် ခံနိုင်ရည် ရှိပါလိမ့်မယ်’

ဂျင်မိက ပြောလိုက်ခြင်း ဖြစ်သည်။

ဂျင်မိသည် ရိုးတွင်းခြင်ဆီ လိုက်အောင် ပင်ပန်း နွမ်းနယ်နေသော်လည်း  
ရေနံတွင်းတွင် ချက်ချင်း အလုပ် ပြန်စရန် စိတ်အား ထက်သန်နေသည်။

အလွန် အဖိုးတန်သည့် ရက်များသည် အလဟဿ ကုန်ဆုံးသွားရသည်။  
ဇူလိုင်လ ၂၉ ရက်နေ့သို့ပင် ရောက်ရှိနေလေပြီ။ မြေငှားသည့် ကာလ ကုန်ဆုံး  
ရန် ဆယ့်ခုနစ်ရက်သာ ကျန်တော့သည်။

ကုန်ဆုံးမည့် ရက်က သူတို့ကို ဖိစီး ခြောက်လှန့် နေလေပြီ။

- ၈ -

ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့ထုတ် ဆင်တီနယ် သတင်းစာတွင် နောက်ထပ် ဆောင်းပါး တစ်ပုဒ် ပါလာသည်ကို ဂျင်မ် ဖတ်လိုက်ရပြန်သည်။

‘ဆင်ဒီကိတ်ကြီးက မြေငှား အစုရှယ်ယာများကို ရောင်းချတော့မည်’ ထိုဆောင်းပါးတွင် တက်ဆက်နှင့် အိုကလာဟိုးမားနှင့် ရေနံ ဆင်ဒီကိတ် ကြီး၏ ရှေ့နေကြီး ဖြစ်သူ ရီစီ လောဆန်က ‘သန်းပေါင်းများစွာနှင့် လုပ်ကိုင် မည့် ရေနံ ထုတ်လုပ်ရေး လုပ်ငန်းကြီးတွင် လုပ်သား ပြည်သူများအား ပါဝင် ခွင့် ပြုရန် ထိုဆင်ဒီကိတ်ကြီးက ဆုံးဖြတ်လိုက်သည်’ ဟု ထုတ်ဖော် ပြော ကြားကြောင်း ဖော်ပြထားသည်။

အခြား စာပိုဒ်များတွင်လည်း ဘူမိဗေဒ ပါရဂူ တစ်ဦး၏ တင်ပြချက် ဟူ၍ လည်းကောင်း၊ ရေနံ အစမ်းတွင်းများ တူးဖော်ရန် စီမံနေပြီ ဟူ၍ လည်း ကောင်း ထပ်မံ ဖော်ပြထားပြန်သေးသည်။

မခံချို မခံသာ ဖြစ်သွားသော ဂျင်မ်က မဲ့ပြုံး ပြုံးလိုက်သည်။ ကိတ် သည် အာမခံ ရရှိသွားပြီး အော့ဆော့ချို ဒေသမှ ပျောက်ကွယ်သွားသည်။ လော ဆန် တစ်ဦးတည်းသာ ထင်ထင်ပေါ်ပေါ် ဆောင်ရွက်နေသည်။ ဒီလူနှစ်ဦး၏ နေအေး လိမ်နည်းကလည်း အောင်မြင်မှု ရရှိမည်မှာ သေချာသည်။ ကမ္ဘာပေါ် တွင် အနှုပ် ခံရမည့် လူတွေ များလွန်းသည်။ လူလိမ် လူညာတွေကတော့ အမြဲတမ်း အမြတ် ထွက်နေမည်မှာ သေချာသည်။ ကိုယ်ပိုင်ငွေ အနည်းငယ်နှင့် လမ်းမှန် ကမ်းမှန် စွန့်စွန့်စားစား လုပ်နေကြသူများကတော့ ဘုရားကိုသာ တ ကြရန် ရှိတော့သည်။

တစ်ရက် တစ်ရက် ကုန်ဆုံးလာတိုင်း ဂျင်မ် နေ့သ်ကတ်သည် စိတ် ဂနာ မငြိမ် ပိုမိုဖြစ်လာသည်။ အောက်ဘက်မှ မြေ အနေအထား ဆိုးရွားမှုနှင့် ရင် ဆိုင် နေကြရသည့် အပြင် ရေများ စိမ့်ထွက်လာသောကြောင့် တွင်းတူးမှုကို ရပ်နားပြီး ပေါင်ခွေ၍ ချပြီးသည် အထိ ရပ်ဆိုင်း ထားရသည့် ကိစ္စများကိုပါ ထည့်သွင်း စဉ်းစားမည် ဆိုပါက သူတို့ လူစုသည် အလွန် ထူးခြားသော နှုန်း ထားနှင့် တူးဖော်နိုင်စွမ်း ရှိခဲ့သည်ဟု ဆိုရပါမည်။

mgyoe.com

သို့တိုင်အောင် မြေငှားကာလ ကုန်ဆုံးမည့် ရက်နှင့် နှိုင်းယှဉ် စဉ်းစား မည် ဆိုပါက လုပ်ငန်း တိုးတက်မှုနှုန်းမှာ ဒေါသ ဖြစ်စရာ ကောင်းလောက် အောင် နှေးကွေးနေသည်။ တွင်းထဲမှ ရေကို ခပ်ထုတ်ရသည့် အခါတိုင်းတွင် မချင့်မရဲနှင့် သည်းခံနိုင်စွမ်း မရှိမှု အနေအထားမှာ ပို၍ ပို၍ ဒီဂရီ တက်လာ သည်။ မြေပေါ်သို့ သယ်တင်လာသော ကျောက်ခဲများက အောက်ဘက်တွင် ရေနံ ရှိနေကြောင်း ပို၍ ပို၍ သေချာစေသည်။

သို့သော် ဘယ် အနက်လောက်မှာလဲ။ သူတို့ အတွက် ခွင့်ပြုထားသည့် အချိန် ကာလ မကုန်ဆုံးမီ ရေနံကို ရှာတွေ့နိုင်ပါ့မလား။

စာချုပ် ရက်စေ့ရန် ကိုးရက် အလို သြဂုတ်လ ၆ ရက်နေ့တွင် အဆိုပါ မေးခွန်းများသည် ဂျင်မ့်ကို ဦးနှောက် အခြောက်စေဆုံး ဖြစ်သည်။ တွင်းတူး မှတ်တမ်း စာအုပ်အရ ထိုနေ့ နံနက်တွင် နှစ်ထောင့် သုံးရာ ငါးပေ အနက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ရေကို ခပ်ထုတ်ပစ်စဉ် ပါလာသော ကျောက်ခဲများကလည်း အားရစရာပင်။

မွန်းမတည့်မီ အချိန်တွင် သူက လုခံ ရေးဘန်းကို ပြောလိုက်သည်။

‘အခု ငါတို့ မစွမ်းစေပီ ထုံးမြေထဲကို ရောက်နေပြီ ထင်တာပဲ၊ ငါတို့တော့ ရေနံကို ရှာတွေ့လိမ့်မယ် ထင်တယ်’

ရေးဘန်းက ပြန်ဖြေသည်။

‘ကျုပ်ကတော့ ဘုရားမှာ အမြဲတမ်း ဆုတောင်းတတ်တဲ့ လူ ဖြစ်ခဲ့ရင် အကောင်းသားဗျာ၊ အနှောင့်အယှက် တစ်ခုခု တွေ့တာနှင့် ရေစုန် မျောတော့ မှာပဲ’

ယခုအချိန်တွင်သာ အဆီးအတား တစ်ခုခု၊ နှောင့်နှေးမှု တစ်ခုခုတို့ကြောင့် တွင်းတူးသည့် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရမည် ဆိုသော် ရေနံ ရှိသည့် နေရာ နှင့် လက်တစ်ကမ်း အလိုတွင် ရပ်လိုက်သလို ဖြစ်သွားလိမ့်မည်ဟု လုခံက လည်း တွေးမိသည်။

ဂျင်မ့်က ပြောလိုက်သည်။

‘တို့ လွန်သွားကတော့ တော်တော်လေး တုံးနေပြီ၊ လဲပစ်မှ ဖြစ်လိမ့်မယ်’

ဂျင်မ့်သည် ဗာနာ ပေးထားသော အဆောင် ပစ္စည်းလေးကို အမှတ်မထင် လက်နှင့် စမ်းကြည့်ရင်း နာရီကို ကြည့်လိုက်သည်။

‘တို့ အခု လွန်ကျိုးကို အပေါ် ဆွဲတင်မယ်၊ စားသောက်ပြီးမှ လွန်သွား ကို လဲတပ်ကြတာပေါ့’

လုခ် ရေးဘန်းက ခေါင်းညိတ်လိုက်သည်။ သူက ချိန်းကြိုးအား လည်ပတ် နေစေသည့် ခလုတ်ကို ဆွဲထားရာမှ ပြန်လွတ်ပေးလိုက်သည်။ စက်တင်မောင်း လို အပေါ် တက်လိုက် အောက် ပြန်ကျလိုက် ဖြစ်နေသော နင်းကြမ်းသည် ရပ်တန့်သွားသည်။

ဂျင်မိက လွန်ကြိုးနှင့် နင်းကြမ်းကို ဆွဲထားသော မူလီအား ဖြုတ်လိုက် ပြီး လုခ်ကို အချက်ပြလိုက်ရာ လုခ်က လှည်းဘီးနှင့် ဆက်ထားသော ရေဇွေး ငွေ့ အင်ဂျင်စက်ကို အသက် သွင်းလိုက်သည်။ လှည်းဘီးက စတင် လည် ပတ်စ ပြုသည့်အခါ လွန်ကြိုးကို ရစ်ပတ်ပြီး ဆွဲတင်လိုက်သဖြင့် လွန်သွား သည် မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာသည်။

ထို့နောက် တွင်းတူး ကိရိယာများ ဖြစ်သော ကြိုး ချည်သည့် ကွင်း၊ ထို့ နောက် အလေးချိန် စီးအောင် တမင် ထည့်ထားသော သံကြိုး ကွင်းဆက်ကြီးများ၊ ထို့နောက် ခြောက်ပေ ရှည်လျားသော လွန်သွား စသည်တို့သည် ရေနံတွင်းထဲမှ ပေါ်ထွက်လာကြသည်။ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေသော ကျောက်ခဲ အစအန များနှင့် ရွံစေးများသည် နင်းကြမ်းပေါ်တွင် ပြန့်ကျဲသွားသည်။ တွင်းတူး ကိရိယာ များသည် တွင်းပေါင်၏ အထက် ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားသည့် အခါ ရေးဘန်းက ရေဇွေးငွေ့ အင်ဂျင်စက်ကို ပိတ်လိုက်၏။

သူတို့ နှစ်ယောက် ထမင်းချက်သည့် တဲဆီသို့ ဦးတည်၍ သွားကြတော့ သည်။

စတိမ် ကာတာသည် ရေနံတွင်း အလုပ်ကြမ်းသမား တစ်ဦး ဖြစ်သည်။ အခြား အလုပ်သမားများက သူ့ကို ပီးဝီး သို့မဟုတ် လေးလုံးဟု ခေါ်ကြသည်။ ဤ ကဲ့သို့ ခေါ်ကြသည်မှာလည်း အရပ် ခပ်ပုပု၊ ခပ်ပိန်ပိန် ကာတာသည် အလွန် ထူထဲသော မျက်မှန်ကြိုးကို တပ်ဆင်ရသောကြောင့်ပင်တည်း။

စတိမ် ကာတာသည် ကိုယ်လုံး ကိုယ်ပေါက် ကြုံလို သေးကွေးသော်လည်း အလုပ်သမားကောင်း တစ်ယောက် ဖြစ်သည်။ သူ့တွင် အကျင့်ဆိုး တစ်ခုတော့ ရှိသည်။ သူသည် ရံဖန်ရံခါ ဆိုသလို အရက်ကို အလွန်အကျွံ သောက်လေ့ ရှိသည်။ သို့သော် ရေနံမြေ အလုပ်သမား တစ်ဦးသည် မိမိ အလုပ် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည် ဆိုပါက အရက် သောက်သည့် ကိစ္စကို မသိချင်ယောင် ဆောင်နေတတ်သည်။

ပီးဝီး ကာတာသည် အရက် မူးနေသည့် တိုင်အောင် သူ့တာဝန်ကို ကျေပွန်အောင် လုပ်တတ်သူသာတည်း။

ကာတာ တစ်ယောက် ဆက်တိုက် အရက် သောက်နေသည်မှာ နှစ်ရက် ရှိသွားပြီ။ သို့သော် သူ့ တာဝန် မှန်သမျှကို ကျေကျေပွန်ပွန် လုပ်ဆောင်နေဆဲပင်။ နေ့လယ်စာ စားချိန်တွင် သူသည် ထမင်းစားဆောင်သို့ မလာတော့ဘဲ အိပ်ဆောင်ထဲသို့ တန်းဝင်သွားသည်။ စတိဗ် ကာတာသည် သူ့ ခုတင်အောက်တွင် ထားသော ရေတကောင်းထဲမှ အရက် လက်ကျန်ကို ကုန်အောင် သောက်ပစ်လိုက်သည်။ သူက ယိုင်တိယိုင်တိုင်နှင့် အိပ်ဆောင်ထဲမှ ပြန်ထွက်သွားရာ ပီ ရိုင်လီနှင့် ဝင်တိုးမိမလိုလို ဖြစ်သွားသည်။

ပီ ရိုင်လီက သတိ ပေးလိုက်သည်။

‘ပီးဝီး၊ မင်း ဘလက် ကော်ဖီ သောက်ရင် ကောင်းလိမ့်မယ် ထင်တယ်’  
‘မလိုပါဘူးကွာ’

ကာတာသည် မျက်မှန်ထူကြီး နောက်မှ ပြူးတူးပြိတ် ကြည့်ရင်း မပွင့်တပွင့် ပြောလိုက်သည်။

ပီ ရိုင်လီက ပခုံး တွန့်လိုက်၏။ ခပ် ပိန်ပိန်သေးသေး အလုပ်ကြမ်း သမားလေးသည် ရေနံတွင်းဆီသို့ ဆက်လျှောက်သွားသည်။ ရေနံတွင်းသို့ ရောက်သောအခါ ကာတာက သူ့ ပတ်ဝန်းကျင်ကို ကြည့်ရင်း တအံ့တဩ ဖြစ်နေသည်။ ရေနံတွင်းတွင် လူတစ်ယောက်မျှ မရှိ။ သူသည် ရေနံတွင်း နင်းကြမ်းပေါ်သို့ ခဲခဲယဉ်းယဉ်း တက်လိုက်ရာ တွင်းနှုတ်ခမ်းပေါ်သို့ ရောက်အောင် ဆွဲတင်ထားသော တွင်းတူး ကိရိယာကို တွေ့ရတော့သည်။ တော်တော် ထူးဆန်းတာပဲဟု သူ တွေးလိုက်သည်။

‘ဟေ့ ဒီမှာ လူတစ်ယောက်မှ မရှိကြဘူးလားကွ’

သူက အော်လိုက်သော်လည်း ထူးသံ မကြားရချေ။

ပီးဝီး ကာတာက ခေါင်းကို ယမ်းခါလိုက်ပြီးမှ အဲဒီလို မလုပ်မိခဲ့ရင် အကောင်းသားဟု တွေးလိုက်မိသည်။ ခေါင်းကို ယမ်းခါလိုက်မိသောကြောင့် သူ မိုက်ခနဲ ဖြစ်သွားသည်။ သူက မျက်မှန်ကို လက်တစ်ဖက်နှင့် ချွတ်လိုက်ပြီးနောက် ကျန် လက်တစ်ဖက်နှင့် မျက်စိကို ပွတ်ရင်း ရှေ့သို့ ယိုင်တိ ယိုင်ထိုးနှင့် နှစ်လှမ်း သုံးလှမ်း လျှောက်လိုက်သည်။ သူ့ ဖိနပ်ခွာက စိုနေသော မြေစေးပေါ်တွင် တက်နင်း မိတော့သည်။ သူ ခြေချော်သွားသည်။ ကာတာက သူ့ကိုယ်သူ ပြန်ထိန်းရန် ကြိုးစား လိုက်သေးသော်လည်း ထိန်းမရတော့ချေ။

ထို့နောက် သူသည် ခြေချော်ပြီး တွင်းပေါင်ပေါ်မှ တွင်းထဲသို့ ဦးစိုက်  
ပြောင်းပြန် လိမ့်ကျသွားပြီ ဖြစ်ကြောင်း အရက်ခိုး အရက်ငွေများနှင့် ဝေနေ  
သည့် ဦးနှောက်က သိလိုက်သဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လုန့် ရေးဘန်းသည် ဂျင်မိ နှော့သံကတ်၊ ပီ ရိုင်လီတို့နှင့်အတူ ရေနံတွင်းဆီသို့  
ပြန်လာသောအခါ သတ္တုကိုင်း မျက်မှန်ကို တွေ့လိုက်ရသဖြင့် ကုန်းကောက်  
လိုက်သည်။ သူက မှတ်ချက် ချသည်။

‘တစ်ယောက်ယောက် ကျကျနဲ့ခဲတာပဲ ဖြစ်ရမယ်’

ပီ ရိုင်လီသည် သူ့လက်ထဲမှ မျက်မှန်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ ဒါ  
ကာတာ့ မျက်မှန်ပဲဟု သူ သိလိုက်သည်။ ပီးဝီး ကာတာသည် မျက်မှန် မပါ  
ပါက သူ့ ရှေ့ဘက် တစ်ပေခန့် အကွာအဝေးကိုပင် မြင်သူ မဟုတ်ချေ။

ပီးဝီး ကာတာ၏ အခြေအနေကို ပြန် သတိ ရလာသောကြောင့် သူက  
အထိတ်တလန့် အော်လိုက်မိသည်။

‘အိုး ဘုရားသခင်၊ အဲဒီလိုတော့ မဖြစ်ပါစေနင့်’

ပီ ရိုင်လီသည် ကြမ်းပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ လျှောတိုက်ပြီး ပါ  
သွားသော ဘွတ်ဖိနပ်ရာများကို ရွံစေးများပေါ်တွင် တွေ့လိုက်ရသည်။

ပီ ရိုင်လီက လေသံကလေးနှင့် ပြောလိုက်သည်။

‘ဂျင်မိ၊ ကျုပ် အထင် ပြောရင် ကာတာတော့ တွင်းထဲ လိမ့်ကျသွားပြီ  
ထင်တယ်’

ဂျင်မိသည် ပီ ရိုင်လီကို ကြောင်ကြည့်နေပြီးမှ ကြက်ခြေခတ် ရိုက်ထား  
သော ရက်မ တစ်ချောင်းတွင် ချိတ်ဆွဲထားသည့် လက်နှိပ် ဓာတ်မီး တစ်လက်  
ကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်သည်။

သူသည် နင်းကြမ်းပေါ်တွင် ဝမ်းလျားထိုး မှောက်လိုက်ပြီးနောက် တွင်း  
ထဲသို့ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်သည်။ သူ ဘာကိုမျှ မမြင်ရချေ။

သူသည် ပြန် မတ်တတ် ရပ်ရင်း ပြောလိုက်သည်။

‘ကာတာ တစ်ယောက် တစ်နေရာရာမှာ ကျွမ်းထိုး မှောက်ခုံ လဲနေတာ  
ဟုတ် မဟုတ် သေချာအောင် ရှာကြစမ်း’

သူ ဦးနှောက်ကတော့ သူ အဲဒီလို ရှာခိုင်းတာ အလကား ဖြစ်မှာပဲဟု  
ကြိုသိလိုက်သည်။ မှန်သည်။ ရေနံတွင်းမှ လုပ်သား အားလုံး ဝိုင်းရှာကြသည်။

mgyoe.com

ထို ပုဂ္ဂိုလ် အားလုံးသည် ရေနံတွင်း ရှိရာဆီသို့ ပြန်လာကြပြီး ကာတာကို ဘယ်မှာမှ ရှာမတွေ့ကြောင်း သတင်း ပို့ကြသည်။

လုခံ ရေးဘန်းက ဖျောင်းဖျာသည်။

‘ကျုပ်တို့ အဖြစ်မှန်နှင့် ရင်ဆိုင်ကြရတော့မှာပဲ၊ ပီးဝီး တစ်ယောက် တွင်း ထဲ လိမ့်ကျပြီး သေနေပြီ’

ကာတာသည် အနည်းငယ် ကျဉ်းသော တွင်းပေါင်နှင့် သူ့ကိုယ်လုံး ညပ် မနေမီ တွင်းထဲသို့ ပေတစ်ရာ အနက်လောက် အထိ ကျနေနိုင်လောက်သည်။

ရေနံ လုပ်သား အားလုံး ငြိမ်ကျသွားသည်။ ရေနံတွင်းများတွင် အံတို အောင် လုပ်ခဲ့ ကိုင်ခဲ့ဖူးသူများပီပီ အရင့် အရင်တုန်းကလည်း ရေနံတွင်းထဲသို့ လိမ့်ကျဖူးသူများ ရှိကြောင်း သိထားကြသည်။ ထိုကဲ့သို့ လိမ့်ကျသွားသူများ ၏ အလောင်းကို မြေကြီးပေါ်သို့ ဆယ်တင်ရန် ဆိုသည့် ကိစ္စမှာ ရက်ပေါင်း များစွာ တစ်ခါတရံတွင် ရက် သတ္တပတ်ပေါင်း များစွာ ကြာမြင့် သွားနိုင် ကြောင်း သိကြသည်။ အလောင်းကို ဆယ်တင်သည့် အခါတွင်လည်း ညှပ် များနှင့် ဆွဲတင်ရလေ့ ရှိရာ သံထည် ပစ္စည်းများကို ဆယ်တင်ရန် ပြုလုပ် ထားသော ညှပ်များသာ ဖြစ်ကြသဖြင့် တစ်ပိုင်း တစ်စစီကိုသာ ဆွဲတင်၍ ရလေ့ ရှိသည်။ တစ်ခါ အဆိုပါ အလောင်းကို မြေကြီးပေါ်သို့ ဆွဲတင်ရန် ကြိုးစားမည် ဆိုပါက မြေငှား စာချုပ်ပါ သတ်မှတ်ရက်အတွင်း ဤရေနံတွင်း ကို ပြီးစီးအောင် မတူးနိုင်တော့မည်မှာ ရာနှုန်းပြည့် သေချာသွားလေပြီ။

ဂျင်မိက မေးလိုက်သည်။

‘ကာတာနှင့် ခင်တဲ့ မင်တဲ့ လူ ရှိသလား’

ဝီ ရိုင်လီက ဖြေသည်။

‘ကျုပ် သူနှင့် တစ်ခါတလေတော့ စကားစမြည် ပြောဖူးပါတယ်’

‘သူမှာ မိန်းမ ရှိတယ်၊ ကလေး ရှိတယ်လို့ ပြောများ ပြောဖူးသလား’

‘ပီးဝီးက လူပျိုပါ၊ ရည်းစားတောင် ရှိတာ မဟုတ်ဘူး၊ ပြည့်တန်ဆာ အိမ်ကိုတော့ တစ်ခါတလေ သွားတယ်၊ ဒါလောက်ပဲ’

ဂျင်မိက နှုတ်ခမ်းကို ကိုက်လိုက်သည်။ ကာတာသည် အလုပ်အကိုင် အတည်တကျ မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။ သို့တိုင်အောင် သူသည် ယောက်ျားကောင်း တစ်ယောက် ဖြစ်သည်။ သို့သော် သူ့ အလောင်းကို ဆွဲတင်ဖို့ လုပ်မည် ဆိုရင်တော့ ဒီရေနံ တွင်းကို ထာဝရ ခွဲခွာကြောင်း နှုတ်ဆက်ခဲ့ဖို့သာ ရှိတော့မည်။ ဒါပေမဲ့ တို့က

ရေနံနှင့် တွေ့ဖို့လည်း သိပ်ကို နီးစပ်နေပြီ။ ငါ့အသွေးထဲ အသားထဲကကို သိ  
နေသည်။ ဖြစ်ချင်တာ ဖြစ်၊ ခုမှတော့ ရပ်ပစ်လို့ မရတော့ဘူး။

ဂျင်မိက သူ့တပည့်တွေကို ပြောလိုက်သည်။

‘ခဏ စောင့်ကြည့်’

သူက အိပ်ဆောင်ဆီသို့ ပြန်ပြေးပြီး သူ့သေတ္တာထဲမှ ဝီစကီ သုံးပုလင်း  
ကို ထုတ်လိုက်ပြီး ရေနံတွင်းဆီသို့ ပြန်လာသည်။ သူက ပုလင်းများကို ဖွင့်  
ဖောက်နေစဉ် အလုပ်သမားများက သူ့ကို မျက်တောင်မခတ် စိုက်ကြည့် နေ  
ကြသည်။ သူက ပုလင်းများကို လက်ကမ်း ပေးလိုက်သည်။ သူ့ ဆုံးဖြတ်ချက်  
ကို သဘောပေါက် သွားကြဟန် တူသည်။

‘မင်းတို့ နိုင်သလောက် သောက်ကြ၊ ပြီးရင် လွန်သွားကို လဲတပ်ကြ  
မယ်’

ဂျင်မိ လေသံမှာ ခြောက်ကပ်ကပ် နိုင်လှသည်။ သူ့ တပည့်များသည်  
ပုလင်းများကို လက်ဆင့်ကမ်း ပေးရင်း ခပ်များများ သောက်ကြသည်။ တုံး  
နေသော လွန်သွားကို လွန်သွား အသစ်နှင့် လဲလှယ် တပ်ဆင်လိုက်သည်။  
ဂျင်မိက သူ့ကိုယ်တိုင် ခလုတ်များကို ကိုင်တွယ် ထိန်းသိမ်းရင်း လွန်သွား  
ကို တွင်းထဲသို့ ရောက်အောင် ပြန်ချလိုက်သည်။ ထို့နောက် လွန်ကြိုးအာ  
နင်းကြမ်းနှင့် တစ်တွဲတည်း ရှိနေအောင် မူလီနှင့် စုပ်ထားလိုက်သည်။ ၎င်း  
နောက် ချိန်းကြိုးအား ပြန်လည် လှုပ်ရှားစေသည့် ခလုတ်ကို ဆွဲလိုက်၏။  
ချိန်းကြိုးက လှည်းဘီးကို လည်ပတ်လာစေသလို နင်းကြမ်းလည်း အပေါ် တက်  
လိုက် အောက်ဆင်းလိုက်နှင့် ပြန်လည် လှုပ်ရှားစ ပြုသည်။

နောက်တစ်ကြိမ် ရေကို ခပ်ထုတ်ပစ်သည့် အခါ ကျောက်ခဲနှင့် မြေစိုင့်  
ခဲများထဲတွင် ရေနံ အစအနကို ပိုတွေ့လာရသည်။ ၎င်းအပြင် ရေထဲ၌ အင်္ကျီစ  
ကလေးများ၊ အသားဖတ်ကလေးများနှင့် အရိုးစ ကလေးများသည်လည်း ပါ  
ပါလာတတ်သည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အော်ဘီ ရှယ်လက်တာသည် လီလီ  
စလီးပင်းမွန်း လာရောက် ကျွေးမွေးသော နံနက်စာကို လုံးဝ စားသောက်ခြင်း  
မပြုဘဲ ကော်ဖီကြမ်းကိုသာ တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်နေသည်။ ယမန်  
နေ့ ညကလည်း သူ တစ်ရေးမှ မအိပ်ခဲ့ချေ။ ညကိုးနာရီလောက်တွင် စတိန်း

mgjoe.com

နက်စိမ်းလ်မှ တယ်လီဖုန်း လာဆက်သော ပီ ရိုင်လီနှင့် စကား ပြောပြီးသည်မှ စ၍ နောက်ပိုင်းတွင် အိပ်မပျော်ခဲ့ခြင်း ဖြစ်သည်။

ပီ ရိုင်လီက ပြောခဲ့သည်။

‘အခြေအနေ သိပ်ကောင်းတယ် ဆိုတာ ဂျင်မိက ပြောခိုင်းလို့ လာပြော တာပါ။ ကျွန်တော်တို့ကတော့ ဂီတသံကိုတောင် ကြားရသလိုလို ဖြစ်နေပြီ’

တွင်းတူး ကိရိယာမှ လွန်သွားသည် ရေနံသိုက် အပေါ်၌ နောက်ဆုံး ကျန်ရှိနေသော ကျောက်သား အလွှာကို ထိုးဖောက်မိသည့်အခါ ဖိနှိပ်မှု အင် အား များပြားစွာနှင့် ပိတ်မိနေသော သဘာဝ ရေနံဓာတ်ငွေ့များသည် ထွက် ပေါက်ကို ရှာလေ့ ရှိကြသဖြင့် အသံဗလံ မျိုးစုံ ထွက်ပေါ်လေ့ ရှိသည်။ ထို အသံဗလံများသည် ရေနံနှင့် ဓာတ်ငွေ့များ တွင်းထဲမှ ပန်းထွက် မလာမီ မြေပြင်ပေါ်သို့ ရောက်ရှိလာလေ့ ရှိသည်။ တစ်ခါတစ်ရံတွင်မူ ရေနံတွင်းတွင် ပေါင်ခတ်ထားသော သံမဏိပေါင်များဆီမှ ပဲ့တင်ထပ်သံများ ပေါ်ထွက်လာ လေ့ ရှိသည်။

ထိုကဲ့သို့သော အသံဗလံများကို ကြားရသည် ဖြစ်စေ၊ မကြားရသည် ဖြစ်စေ ရေနံသမားများက ထို ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာသည့် အသံဗလံ များကို ဂီတသံဟု ခေါ်ဝေါ်လေ့ ရှိကြသည်။

ကော်ဖီက အော့အား ပို၍ ဂနာမငြိမ် ဖြစ်စေလေသည်။ ငါ ဒီမှာသာ ဆက်နေရင် ငါတော့ ရူးတော့မှာပဲဟု သူက တွေးလိုက်သည်။ သူက ဗာနာထံ တယ်လီဖုန်း ဆက်လိုက်၏။ သူက ဗာနာကို သတိ ပေးလိုက်သည်။

‘တွင်းက ဒီကနေ့ ရေနံ ထွက်ချင် ထွက်လိမ့်မယ်၊ ငါတော့ ရေနံတွင်းဆီ ကို ကားနှင့်တောင် လိုက်သွားချင်တယ်၊ မင်းကော လိုက်ခဲ့ဦးမလား’

‘လိုက်မှာပေါ့’

‘မင်းကို ငါ တစ်နာရီ အတွင်း လာခေါ်မယ်’

သူ စတိုးဆိုင်ထဲမှ ထွက်လုဆဲဆဲတွင် နန်စီ တက်ပင် ရောက်ရှိလာသည်။ နန်စီသည် သူ့ယောက်ျားက ပေးဆပ်ရန် ရှိသည့် အကြွေးများကို အရစ်ကျ ပေးဆပ်လျက် ရှိပြီး သူက အော့အား ဒေါ်လာ တစ်ထောင်တန် ချက် လက် မှတ် တစ်စောင် လာပေးခြင်း ဖြစ်သည်။

သူက ပြောလိုက်သည်။

‘ငါက မင်းကို သိပ်မလောချင်ပါဘူး၊ ဒါပေမဲ့ ငါက ပီဗိုင်း ယာမြေကို သွားတော့မလို့၊ ဂျင်မိကတော့ ဒီကနေ့ ရေနံ ထွက်လိမ့်မယ်လို့ ထင်ထားတာ’

mgyoe.com